




ရဲစောင်းညီ

အစိရဝ်ဘု
မှတ်ပေါ်တော်သာ



နတ်ယန်နှင့်

တော်ဝန်ဆောင် (သုတ)



Quality Publishers Myanmar
အဖတ် ၁၇၃၄ ၅(၁) လွှာ၊ အိမ်ကြည့်လာရေးတော်
ကျော်စီတော်မြို့နယ်၊ ရန်ကုန်မြို့၊
ပုဂ္ဂိုလ် ရထိနှင့် ရွှေ့ချောင်း မြို့၏။

နိဂုံးဝန်ဆောင်ရွက်မှုပုံးပါး

- * ပြည်ထောင်စု မပြုတွေရေး နိဂုံးအဖော်
- * တိုင်းဒေသးရေးနှင့် မပြုတွေရေး နိဂုံးအဖော်
- * အချုပ်အခြားအကာ တည်တံ့ခိုင်မြေရေး နိဂုံးအဖော်

ပြည်ထောင်ရေးနှင့် ပြည်တွေရေး

- * ပြည်ပအားကို ပုံစံနှင့် အခိုးမြင်ဝါဒများအား ဆန်ကျင်ကြ။
- * နိုင်ငံတော် တည်ပြီးအေးချုင် နိုင်ငံတော်တိုးတက်ရေးကို နောက်ယူက်ဖျက်ဆီးသုများအား ဆန်ကျင်ကြ။
- * နိုင်ငံတော်၏ ပြည်တွေရေးကို ဝင်ရောက်စွက်ဖော်ယူက်သော ပြည်ပနိုင်ငံများအား ဆန်ကျင်ကြ။
- * ပြည်တွေရေးပြည်ပ အဖျက်သမားများအား ဘုရားရန်သူအားဖြစ် သတ်မှတ်ချေမှုများကြ။

နိုင်ငံရေးတည်ရှုချုပ် (၅) ရှင်

- * နိုင်ငံတော်တည်ပြီးရေး ရပ်စွာအေးချိုးသာယာရေးနှင့် တရားဥပဒေစီးပါးရေး။
- * အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေး။
- * ခိုင်မာသည့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ဖြစ်ပေါ်လာရေး။
- * ဖြစ်ပေါ်လာသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်နှင့် အညီ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်တစ်ရှင်တည်ဆောက်ရေး။

နိုင်ငံရေးတည်ရှုချုပ် (၆) ရှင်

- * စိုက်ပျိုးရေးကို အခြေခံ၍ အခြားစီးပွားရေးကဏ္ဍများကို လည်း ဘက်စုံဖွံ့ဖြိုးတိုးတက် အောင် တည်ဆောက်ရေး။
- * ဧရာဝတီပို့ဆောင်ရေးနှင့် ပို့ဆောင်ရေးပေါ်လာရေး။
- * ပြည်တွေပြည်ပမှ အတတ်ပညာနှင့် အရင်အနှံးများပိတ်ခေါ်၍ ဖီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် တည်ဆောင်ရေး။
- * နိုင်ငံတော်ပို့ဆောင်ရေးတစ်ရှင်လုံးကို ဖန်တီးနိုင်မှုစွမ်းအားသည် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူတို့ လက်ဝယ်တွင်ရှိရေး။

လူဗျာရေးတည်ရှုချုပ် (၇) ရှင်

- * တစ်မျိုးသားလုံး၏ စိတ်ဓာတ်နှင့် အကျင့်စာရိုက်မြင့်မားရေး။
- * အမျိုးဂုဏ်၊ အတိဂုဏ် မားရေးနှင့် ယဉ်ကျေးမှုအမွှေအနှစ်များ၊ အမျိုးသားရေး လက္ခဏာများ မပေါ်ပျက်အောင် ထိန်းသိမ်းစောင့်ရောက်ရေး။
- * မျိုးချစ်စိတ်ဓာတ် ရှင်သန်တက်မြေက်ရေး။
- * တစ်မျိုးသားလုံး ကျန်းမာ်ကြိုခိုင်ရေးနှင့် ပညာရည်မြင့်မားရေး။

အစိရော တိ

နှင့်

ကု လွှာ ထင် က သာ



ခမ္မာ



- စာမျခင့်ပြချက်အမှတ် - ၁၁၂/၂၀၀၃ (၅)
 မျက်နှာဖုံးခွင့်ပြချက်အမှတ် - ၁၃၃/၂၀၀၃ (၆)

ပို့မြေ:

- ဒုတိယအကြိမ် - (၂၀၀၃၊ ဧပြီလ)
 အပ်ရေ - (၂၀၀)



- မျက်နှာဖုံးပန်းချီ - မောင်မောင်သိုက်
 ကွန်ပူးတာစာစီ - မျက္ကူငွေအပ
 အတွင်းဖလင် -



ပို့စောင်:

ဒေဝါစိန်စိန် (ရောင်စဉ်အော့ဖိဆက်) (၀၇၄၀၄)
 အမှတ် (၁၆၃)၊ (၄၈) လမ်း၊ ရန်ကုန်မြို့။



ဓရများ

ဦးမြှင့်ထွန်း ယာယိ (၇၀၆)
 ၁၅၃၊ ၅(လွှာ)၊ ဆိပ်ကမ်းသာလမ်း၊
 ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။

တန်ဖိုး - ၆၀၀ ကျံ

အရိရဝတီပြင်ကမ်းပါးဝယ်

**တပြန့်တပြာ မြင်ကွင်းကျယ်ကြီးကို အပေါ်စီးမှနေ၍ ဖြန့်ကျက်
ကြည့်လိုက်သည်။**

အစီရဝတီမြစ်ရေပြင်သည် သင်ဖူး၊ တစ်ချပ်ကဲ့သို့ ညီညာပြန့်ပြုး
လျက် နေလေသည်။ ရေနဲ့သင်းသော လေပြည်ကိုလည်း သူ တစ်ဝကြီးရှိက်
သွင်းလိုက်သည်။ ရင်အုံတစ်ခုလုံး မောက်ကြွလာသည်အထိ ပြင်းပြင်းထန်
ထန် ရာ၌ကိုလိုက်ခြင်းဖြစ်သည်။ လတ်ဆတ်သော ညနေခင်းလေသည်
မြစ်ပြင်ကို ဖြတ်သန်းလာကာ သူ့အဆုတ်တွင်းသို့ တန်င့်တပိုးကြီး ဝင်သွား
သည်။ အာရုံစိုက်၍ ရာ၌ကိုလိုက်ခြင်းဖြစ်သောကြောင့် တစ်ကိုယ်လုံးရှိ
သွေးကြောများ ရှိနှိုးပိန်းတက်ကြွလာသည်ကို သူသိမှတ်ခံစားရသည်။

ကိုယ်ခန္ဓာသည် လေထဲသို့ မြောက်ကြွလာတော့ မတတ် အင်အား
တွေ ပြည့်ဖြူးလာသည်။ သူ့မှာအင်အားတွေ ဘယ်တော့မှ မကုန်နိုင်ဟု
လည်း သူထင်သည်။ စစ်ပွဲကြောင့် နှမ်းနယ်ခဲ့ရသော ကိုယ်ခန္ဓာအနဲ့တွင်
ခွန်အားသစ်များက ချက်ချင်းပြန့်၍ စီးပြန့်လာသည်။

ပူနေးနေဆဲ လက်ဖဝါးများကို ကြည့်ရင်း လက်ချောင်းလေးကို
ဆုပ်ချည်ဖြန့်ချည် လုပ်ကြည့်သည်။ သူ့လက်ဖဝါးအစုံသည် သွေးရောင်
များဖြင့် နီရဲလာပြန့်လေသည်။

ဝင်လုဆဲနေရောင်တွင် သူက လက်ဖဝါးများကို ဖြန့်ကြည့်သည်။
တစ်ညနေလုံးလုံး အစီရဝတီမြစ်ရေထဲမှာ နှစ်စိမ်၍ ဆေးကြောခဲ့ရသော
လက်များ၊ မြစ်ရေနှင့် ဆေးကြော၍ အားမရနိုင်သေးသောကြောင့် သဲကြမ်း
ဖြင့်ပင် ပွတ်တိုက်သန့်စင်ခဲ့ရသော လက်များ။

၄ ■ ချော်ဦးလျှို့

သူရပ်နေရာ မြစ်ကမ်းပါးဆီသို့ လေပြည်တစ်ချက် သုတေဖြူးလာ သည်။ ထိအခါ ပခုံးထက်တွင် လျှော့ရိလျှော့ရဲ တင်ထားသော ရွှေကျင်ခတ် ပဝါစသည် တဖျော်ဖျော် လူပ်ခါသွားသည်။ ထိပဝါသည် စစ်ပွဲကာလတုန်း က သူရင်အုံထက်မှာ တင်းတင်းစည်းနှောင်ခဲ့သော ပါဝဖြစ်သည်။ ယခု အချိန်တွင် ရွှေကျင်ခတ်ပဝါသည်လည်း အနားရပေပြီ။ အောင်ပွဲ၏ အရသာ ကိုခံရင်း လေပြည်တွင် တလူပ်လူပ် ခါယမ်းနေပေပြီ။

မျက်စီမဆုံးပြန်ပြောကျယ်မြင်ကွင်းကို သူတစ်ချက် ငွေ့စိုက်ကြည့် လိုက်ပြန်သည်။ အစီရဝတီမြစ်၏ ဝန်းကျင်ညာနေကား သာယာလွန်းပေ သည်။ နေဝ်ချိန်တွင် တောက်ပ ကွန်းမြူးနေကြသော တိမ်ရောင်စုတို့က အနောက်ဘက်ကောင်းကင်တွင် အဆုပ်လိုက် အဆုပ်လိုက် ရှိနေကြသည်။ ရည်လျားသော နေခြည်တန်းများသည် တိမ်တို့က်တို့အကြားမှ ထိုးထွက် ကာ လောကတစ်ခုလုံးကို တင်းကြပ်စွာ ပွေဖက် နှုတ်ဆက်နေကြလေသည်။

နေခြည်တန်းများကို ကြည့်ရသည်မှာလည်း အင်အားရှိလှသည် ဟု သူထင်မိလေသည်။ ယခုအချိန်တွင် အရာရာသည် သူ့အတွက် အင်အား ကြီးမားခြင်း၊ လွှမ်းမိုးအောင်နိုင်ခြင်း အမှတ်လက္ခဏာများပင် ဖြစ်နေသည်။ ညာနေဆည်းဆာ၊ တောက်ပသော တိမ်ရောင်စု၊ ရွှေရောင်နေခြည်တန်း၊ ညွင်းညွှဲ့လေပြည်၊ မြင့်မားသော ကမ်းပါး။ ထို့နောက် အစီရဝတီ။ အားလုံးသည် အောင်မြင်မှ အထိမ်းအမှတ်များ ဖြစ်နေသည်။

ကမ္မာလောကကြီးတစ်ခုလုံးသည် သူ့အောင်ပွဲ၏ သက်သေဖြစ်နေ သည်။ သူ့အောင်ပွဲကို ချီးကျိုးရှုက်ပြုနေသည်။ သူ့အောင်ပွဲကို ဦးညွှတ်နေ သည်။

ထိုအောင်ပွဲနှင့်အတူ သူသည် ယခင်ကထက်ပို၍ အဆပေါင်းများ စွာ ကြီးကျယ်ခမ်းနားသွားပြီဟုလည်း ခံစားရလေသည်။



သူသည် အသက်ငယ်ပေါ်ချယ်ဖြင့် ကောသလတိုင်းကြီး၏
အရှင်သခင်ဖြစ်လာသည်။ သည်နေရာမှာလည်း သူသည် သာမန်ဖြစ်ရှိုးဖြစ်
စဉ် ဘုရင်တစ်ပါးမဟုတ်ဘဲ ထိုက်ထိုက်တန်တန်ပင် ရာပေါ်ပေါ်သို့
တက်ရောက်နိုင်ခဲ့သူ ဖြစ်သည်ဟု ယုံကြည်ထားလေသည်။

မဏီမတစ်ခွင့်ရှိ အခြားတိုင်းပြည့်မှ ဘုရင်များနှင့် သူ့ကိုယ်သူ
နှင့်ယုံကြည်သည်။ အခြားသော ဘုရင်များ ဘုရင်ဖြစ်လာကြရာမှာ ဘာမှ
အံ့ဩစရာမရှိ။ ထိုးစဉ်နှစ်းဆက် အမွေဆက်ခံပြီး ပြည့်ရှင်မင်း ဖြစ်လာကြ
ဘုချည်းသာပင်။ ဘုရင့်သားတော်ဖြစ်နေသောကြောင့် ဘုရင်ဖြစ်လာကြသူ
ချည်းသာပင်။

အဘက သားကို ထိုးနှစ်းလွှာအပ်ခြင်းမှလည်းကောင်း၊ အဘလက်
ထဲမှ ထိုးနှစ်းကို လုယက်သိမ်းပိုက်ခြင်းဖြင့်လည်းကောင်း၊ ပြည့်သားပြည့်သူ
တွေ အမှုံးအမတ်တွေက အဘိသေက သွန်းမြောက်ခြင်းဖြင့် လည်းကောင်း
ဘုရင်ဖြစ်လာတတ်ကြသည်။ ဘာမှ အံ့ဩစရာမရှိ။ ရှိုးရှိုးစင်းစင်း သာမန်
ဖြစ်ရှိုးဖြစ်စဉ်သာပင်။

မဏီမဒေသ၏ လက်နက်နိုင်ငံတော်ကြီးဟု ထင်ရှားသော မာဂဓ
တိုင်းမှ အဇာတသတ်မင်းသည်ပင်လျှင် ခမည်းတော်ကို အကျဉ်းနှုန်းအိမ်
ထဲသွင်းပြီး မင်းအဖြစ်ကို ရယူခဲ့သူ ဖြစ်သည်။ စင်စစ် အဇာတသတ်မင်း
သည် ကြီးကျယ်သော လက်ရုံးရည်ပွဲကို အရင်းပြုခဲ့ရသည် မဟုတ်။ ဒို့မင်း
ရှင့်ရော်နေသော ဗိမ္မိသာရမင်းကြီးအား အလွယ်တကူ ဖယ်ရှားကာ ရာဇ်
ပြုဟုတ်ထိုးနှစ်းကို သိမ်းပိုက်ခဲ့ခြင်းဖြစ်ချေသည်။

၆ ■ ချော်ပြီးပြီ

ဝေသာလီက လိစ္စဝိမင်းများသည်လည်းအံ့သိစရာမရှိ။ ဂဏလွှတ် တော် ရွှေးကောက် မူဖြင့် ‘ရာဇာ’ အဖြစ် ကို အလှည့် ကျရယ့်ကြခြင်းသာ ဖြစ်သည်။ ဘာမျှ ခဲရာခဲဆစ်မရှိ။ သကျသာကို ဝင်ဆို သည် မျိုးနှယ် မာန်၊ ဇာတိပုည့် ထောင်လွှားကြသူများသည်လည်း ထိနည်းနှင့်နှင့်ပင်။ ဘုရင်က မွေးသည့် ဘုရင့်သွေးအနေနှင့် ဘုရင်ဖြစ်လာကြသူများပင်။

မဂ်စ၊ အက်း၊ မလ္လာ၊ ဝေသာလီ မဏီမတစ်ခွင် ရှိရှိသမျှ တိုင်းနိုင်ငံ များအနက် သူလို့ ကောသလတိုင်းကြီးသခင်ဖြစ်လာသူမရှိဟု သူက ပြတ်သားစွာ ယုံကြည်ထားသည်။ သူသည် မိဉ္ဒ်မအေသာ၏ တုနိုင်းဖက်မဲ့ တစ်ပါးတည်းသော ဘုရင်ဖြစ်သည်။ ထိုးနှစ်းကို သူ့လက်ထဲအရယူခဲ့ရှုံးကြီးစွာသော အရင်းအနှီးကို သူပေးခဲ့ရသည်။ အရင်းအနှီးကြီးမှားသလို ခက်ခဲကြမ်းတမ်းမှုကလည်း အတိပြီးသည်။ သို့နှင့်အမျှပင် ရရှိလိုက်သော အောင်ပွဲကလည်း ထိုက်တန်စွာ ကြီးကျယ်ခမ်းနားခဲ့ပေသည်။

အထူးသဖြင့်မူ.. .

ဇာတိပုည့် ရှုဏ်မာန် ထောင်လွှားမောက်မာ တတ်ကြလွန်းသော ထိပ်ထိပ်ကြီး သကျသာကိုနှယ်များ၏ ဝိညာဉ်များအား လျေကားထစ်ပြု လျက် ရာဇ်ပွဲပေါ်အရောက် တက်လှမ်းနိုင်ခဲ့သည့် အဖြစ်ကို သူကျေနပ် မဆုံးရှိလေသည်။



ဤအောင်ပွဲအတွက် အစီရဝတီမြစ်ကြီးသည် အထင်ရှားဆုံး သက်
သေပင်ဖြစ်ချိမ့်မည်။ အစီရဝတီသည် မိမျိုးမအောင် တစ်ဆင့် ကမ္မာလောက
ကြီး၏ အရပ်ရပ်အောများဆီသို့ စီးဆင်းသွားလိမ့်မည်။

အခြားသော ဒေသများတွင် အစီရဝတီဟူသော အမည်အစား
အခြားအမည်တစ်ခုဖြင့် မှည့်ခေါ်ကြလိမ့်မည်။ ပုံသဏ္ဌာန်၊ အနေအထာ
အမည်နာမ အမျိုးမျိုးပြောင်းလဲသွားကာ နောက်ဆုံး မဟာသမုဒ္ဓရာထဲသို့
စီးဝင်သွားလိမ့်မည်။

အစီရဝတီသည် ဘယ်သို့ပင် အမည်နာမ ပြောင်းလဲပြောင်းလဲ၊
အဘယ် ပုံ သဏ္ဌာန်ဖြင့် ပင် စီးဆင်းစီးဆင်း၊ ဘယ် ဒေသသို့ပင်
ရောက်ရောက်၊ တစ်ခုသော အမည်နာမကို မူကား မပြောင်းလဲဘဲ
အစဉ်တစိုက်သယ်ဆောင် ကြွေးကြော်သွားလိမ့်မည်။

ထိုကြွေးကြော်သံသည် ကမ္မာလောကတွင် မစဲနိုင်သော အသံတို့
ဖြင့် ပဲတင် ရိုက်ဟည်းနေလိမ့်မည်။ ယင်းကား . . .

“ဝိဇ္ဇား. . . ဝိဇ္ဇား. . .”ဟူ၍. . .



တက္ကသီလာသို့ လာရောက်ပညာဆည်းပူကြသော အတိုင်းတိုင်း အပြည်ပြည်မှ ပညာသင်တို့သည် အကြောင်းအမျိုးမျိုးဖြင့် နီးစပ်ရာချင်း အဆွဲခင်ပွန် ဖြစ်သွားတတ်ကြလေသည်။

အမျိုးဇာတ်ချင်းတူရာ၊ ဝါသနာချင်းတူရာ၊ အသက်အရွယ်ချင်းတူရာကိုလိုက်၍ အသိက်အဝန်းလေးများ ဖြစ်ပေါ်သွားကြသည်။ စင်စစ်မှု တက္ကသီလာ ကျောင်းတော်သားဘဝသည် မဏီမသားများဖို့ လူဘဝတွင် အတောက်ပဆုံး သက်တမ်းနှစ်ကာလများပင် ဖြစ်လေသည်။

သူတို့အားလုံးမှာ ငယ်ရွယ်နပိုခြင်း၊ တက်ကြနိုးကြားခြင်း၊ အနာဂတ်ကို ပိုင်စိုးခြင်းစသော အဓိပ္ပာယ်များဖြင့် ပြည့်စုနေကြသည်။ အထူးသွင့်မှု ဘုရင့်သား၊ မှူးမတ် ဗြာဟွာအတို့၏ သားများအတို့ မင်းစည်းစိမ်နှင့် ရာထူးဌာနနှစ်ရများက ပညာပြည့်စုံ၏ ပြန်လာကြမည့်သူများကို အသင့်စောင့်ကြိုနေပြီးသားဖြစ်သည်။

ဤသို့ဖြင့်ပင် တက္ကသီလာ၌ ရင်းနှီးချစ်ခင်သော မိတ်ဆွဲအစု အဝန်းလေးများ ပေါ်ပေါက်လာတတ်ကြသည်။

ထိုမိတ်ဆွဲဖွဲ့စည်းမှုများအနက်တွင် ‘သူတို့သုံးဦး’၏ အသိက်အဝန်းလေးမှာ တစ်မျိုးတစ်ဖုံး ထူးခြားနေသည်ဟု ဆိုရပေမည်။

သူတို့သုံးဦး သည်မှာ ‘သာဝတ္ထိ’မှ ‘ကောသလမင်းသား’ ‘မလ္လာ’ မှ ‘ဗန္ဓုလ’ နှင့် ‘ဝေသာလီ’ မှ ‘မဟာလီ’ တို့ဖြစ်ကြသည်။ ဝေးလံသော ဒေသများဆီမှ လာရောက်ကာ တက္ကသီလာတွင် သူတို့သုံးဦး ဆုံးဖြစ်ကြသည်။

အခိုဂံတီနှင့် ကုဏ္ဏလကေသာ ၂။

ဗြာဟွန်ယ်ဝင်၊ ခတ္တိယန်ယ်ဝင် ကျောင်းတော်သားတို့ အများ အပြား ရိုကြသည့်အနက် သူတို့သုံးဦးသည် သီးခြားစေးမိသာ မိတ်ဆွေ ဂိုင်းကလေး ဖြစ်လာသည်။

သူတို့သုံးဦး ရင်းနှီးချုစ်ခင်စွာ ဆုံးမိကြရာ၌ တစ်ဦးနှင့် တစ်ဦး စရိတ်ဝါသနာ တူညီကြသောကြောင့်ကား မဟုတ်ပေ။

မဟာကောသလမင်းကြီး၏ သားတော်ဖြစ်သော ကောသလမင်း သားသည် အရပ်ခပ်ပျော်ပျော်၊ ကိုယ်လုံးပြည့်ပြည့်ဖြိုးဖြိုးရှိပြီး စိတ်နှလုံးနှဲး ညွှေ့သူဖြစ်လေသည်။ ဘုရင့်သားတော်ဟူသော ထောင်လွှားမှု အလျဉ်းရှိသူ မဟုတ်။ အမြဲတစေ လိုက်လျော့ ညီထွေ ဆက်ဆံတတ်သူဖြစ်ပြီး ဂိုင်းဂိုင်း စက်စက် သူမျက်နှာပေါ်တွင် နှစ်လိုဖွယ် အပြီးတစ်ခုက အမြဲလိုလို ရှိနေ တတ်သည်။ အစားကောင်း အသောက်ကောင်း ကြိုက်တတ်ပြီး မိတ်ဆွေ များနှင့် ဂိုင်းဖွဲ့ကာ ပျော်ရွင်စွာ နေလိုသူလည်း ဖြစ်လေသည်။

တူးဆုံးသော ပညာသင်တစ်ဦးဟု မဆိုနိုင်ချေ။ လက်ရုံး၊ နှုလုံးအရာ တွင် သူအရည်အချင်းသည် သာမန် သူလိုကိုယ်လိုသာ ဖြစ်သည်။ သို့သော ဖော်ရွှေပျုံးကြုံခြင်း၊ ဘုရင့်သားဟူသော ထောင်လွှားမှုမရှိခြင်း၊ ပျော်ပျော် နေတတ်ခြင်း၊ အပေါင်းအသင်းခင်တတ်ခြင်းတို့ကြောင့် ကောသလမင်းသား သည် တူးဆုံးသောတွင် လူသိများသူတစ်ယောက်ဖြစ်လာလေသည်။

မလွှာတိုင်းမှ ဗန္ဓုလကား ကောသလမင်းသားနှင့် ဆန့်ကျင်ဘက် ဟု ဆိုနိုင်ပေမည်။ ကောသလမင်းသားတွင် အမြဲပြီးရွှေ့နေတတ်သော မျက် နှာမျိုးရှိနေချိန်၌ ဗန္ဓုလများမှ အမြဲသုန်မှုနှင့် မာကြောလျက် ရှိသည်။ ထို့ကြောင့်သူသည် တူးဆုံးသောမှ ပို့ချသော ပညာရပ်များအနက်တွင် လက် ရုံးရည်ပညာရပ်များကိုသာ စိတ်ဝင်စားသူဖြစ်သည်။ ခွန်အားပလနှင့် လက် ရုံးရည်သာလျှင် ယောက်ဥုံးကောင်းတစ်ယောက်၏ အမိပ္ပါယ် အနှစ်သာရဖြစ် သည်ဟု သူမကြောခေါ် ပြောတတ်သည်။ ပြောသည့်အတိုင်းလည်း သူက အပတ်တကုန်လေ့ကျင့် အားထုတ်သည်။

ဗန္ဓုလ၏ ဝါဒမှာ ဘုန်းတန်ခိုးကို လက်ရုံးရည်ကြောင့် တည်ဆောက် ရမည်ဟူသော ဝါဒဖြစ်သည်။ ဗြာဟွန်ကာတို့၏ ဉာဏ်ပညာ၊ ခတ္တိယ တို့၏ အမျိုးအနွေယ်ရှုက် ဝသာတို့၏ စည်းစိမ်းသွေ့တို့သည် အတိုင်းအတာ တစ်ခု

၁၀ ■ ချော်ဦးညီ

အတွက် လိုအပ်သည် မှန်သော်လည်း အဓိက အဆုံးအဖြတ်ပေးမည့် အရာ မှာ လက်ရုံးစွမ်းရည်သာ ဖြစ်သည်ဟု ဗျားလက ကြွေးကြော်လေ့ရှိသည်။ သူယုံကြည်သည့်အတိုင်း လုပ်တတ်သော ဗျားလမှာ တဗ္ဗာသီလာ ကျောင်း တော်သားတို့အလယ်တွင် အကယ်လည်း လက်ရုံးရည်အရာ၏ ထက်မြက် ထင်ရှားသူ ဖြစ်သည်။ ခွန်အား ဗလကြီးမားခြင်း၊ လျင်မြန်ဖြတ်လတ်ခြင်း၊ လက်နက်များကို ကျေမ်းကျင်စွာ အသုံးပြုတတ်ခြင်းတို့သည် ဗျားလက၏ အရည်အချင်းများ ဖြစ်လေသည်။

လိုစွဲဝါမင်းသား မဟာလိကား သူတို့သုံးဦးတွင် အသက်အကြီး ဆုံးဖြစ်သည်။ မဟာလိသည်လည်း တစ်မျိုးတစ်ဖုံး ထူးခြားသူ ဖြစ်လေ သည်။ အကယ်၍ ကောသလမင်းသားကို တသွင်သွင် စီးဆင်းနေသည့် စမ်းရောပမာ၊ ဗျားလကို လိုင်းတံ့ပိုးထန်သော မြစ်ပြင်ပမာ တင်စားပါက မဟာလိကို ြိမ်သက်နက်ရှိုင်းသော ပင်လယ်ပြင်နှင့် ပမာတင်စားရပေလိမ့် မည်။

မဟာလိမင်းသားသည် တည်ြိမ်လေးနက်မှုကို တန်ဖိုးထားသူ ဖြစ်သည်။ ကြေးနီရောင်ရှိသော သူ့မျှက်လုံးမှာ အမြှုလိုလိုပင် အလေးအနက် စဉ်းစားနေဟန် နက်ရှိုင်းနေတတ်သည်။ သို့သော သူသည် လက်ရုံးရည်ကို သော်လည်းကောင်း၊ နှလုံးရည်ကိုသော်လည်းကောင်း တစ်ဖက်စွန်း ကိုး ကွယ်တတ်သူကား မဟုတ်ချေ။

အရာရာတိုင်းတွင် လွှဲလ၊ ဝိရိယ ရှိအပ်သည်ဟုကား သူယုံကြည် သည်။ ဤသည်မှာ သူ့မျိုးနွယ်ကေတံနှင့် သူ့တိုင်းပြည်ဝေသာလိ၏ အခြေ ခံ ဝါဒ ဖြစ်ကောင်း ဖြစ်နိုင်သည်။ ဝါဒတိုင်းမှ လိုစွဲဝါတို့သည် စနစ်ကျနှုံး လေးနက်စုံရှုသော စွဲ၊ ဝိရိယမျိုးကို တန်ဖိုးထားတတ်သူများအဖြစ် မဏီမ တွင် ကျော်ကြားသူများဖြစ်သည်။

အပ်ချုပ်ရေး၊ တရားစီရင်ရေးတို့တွင် မဏီမအေသာ၏ စံနမူနာ ဖြစ်သည်ဟု ဆိုအပ်သော ဝေသာလိ ဂဏာလွှာတံတော်၏ ဂုဏ်ဖြပ်များက မဟာလိမင်းသားအပေါ် လွှမ်းခြေလျှက်ရှိကြသည်။

မဟာလိကမူ ကြေးနီရောင်မျှက်လုံးများဖြင့် အဝေးသို့ဝေးကြည့်ရင်း “ားကောင်းတစ်လက်ကို ားအိမ်ထဲမှာ ထည့်ပြီး အနားပေးဖို့လည်း

လိုတယ်။ ဒါဟာလည်း သူအတွက် လိုအပ်တဲ့ ခွန်အားတိုးတက်မှုတစ်ရပ်ပဲ” ဟု ပြောလေသည်။

ဤသို့ဖြင့်ပင် တဗ္ဗာသီလာ၏ ပညာသင်နှစ်ကာလများ ကုန်ဆုံး သွားခဲ့သည်။ ပြည်တော်ပြန်ခရီးသည် ကျောင်းတော်သားများအတွက် အသင့်စောင့်ကြိုနေလေသည်။

မိမိအသေသို့ အသီးသီးထွက်ခွာသွားကြတော့မည့် နှုတ်ဆက်ပဲ တွင် ကောသမင်းသည် ဗန္ဓုလနှင့် မဟာလိတို့၏ လက်များကို ဖျစ်ညှစ် ဆုပ်နယ်၍ လိုက်လွှာစွာ ပြောလေသည်။

“ဘယ်အခြေအနေရောက်ရောက် ကျူပ်တို့ မိတ်ဆွေဘဝကို မမေ့ ကြစတမ်းနော်၊ ကျူပ်ရဲ့ သာဝတ္ထိမြို့တံခါးနဲ့ နှစ်းရင်ပြင်ကို မိတ်ဆွေတို့ အတွက် အမြှုပ်ထားမယ် သိလား” ဗန္ဓုလက တက်ကွွာစွာ ပြောသည်။

“ကျူပ်ရဲ့ မလွှာမင်းသားတွေကို လက်ရုံးစွမ်းရည်တွေ သင်ကြားပို့ ချုပြီး အနားယူလိုတဲ့ အချိန်မှာ သင့်ဆီ အရောက်လာခဲ့မယ် မိတ်ဆွေ”

မဟာလိမင်းသားကလည်း ကောသလနှင့် ဗန္ဓုလတို့၏ ပခုံးများ ကို ဖက်လျက်-

“ကျူပ်ကတော့ စေသာလီ ဂဏ္ဍာတ်တော်ရဲ့ အုပ်ချုပ်မှုနဲ့ တရား စီရင်မှုတွေမှာ အလှည့်ကျတာဝန်ယူရညီးမယ်၊ သင်တို့ဆီ တော်တော်နဲ့ ရောက်လာနိုင်းမှာ မဟုတ်ဘူး၊ ဒါပေမယ့် ဓားရှိုးဆိုတာ ဓားသွားနှင့် ဓားနှောင့်တို့ကို ဘယ်မှာ မေ့လို့ရမလ”

တဟားဟားရယ်ရင်း ကောသလမင်းသားသည် နေပြည်တော်မှ အကြိုလွှာတ်သောရထားပေါ်သို့ တက်သွားသည်။ ဗန္ဓုလက မြင်းပေါ်သို့ လွှားခနဲခုန်တက်သည်။ ထို့နောက် ရထားနှင့် မြင်းတို့သည် တစ်လမ်းဆီ သို့ ထွက်ခွာသွားကြသည်။ မဟာလိမင်းသားသည် အဝေးသို့ ရောက်သွား ပြီး တစ်စတစ်စ သေးငယ်သွားသော ထိုမြင်ကွင်းပျောက်သွားသည်အထိ အစွဲအမြှုပ်လျက် လက်ကို ရှုံးယမ်းပြသည်။

အကြိုထောက်သည့် လိစ္စိမင်းသားအဖွဲ့ကို သူစောင့်ရညီးမည်။

တဗ္ဗာသီလာသည် ပြည်တော်ပြန် မင်းညီမင်းသားများကို နှုတ် ဆက်ရင်း တိတ်ဆီတွာ ကျုန်ရစ်ခဲ့လေသည်။



အချိန်ကာလများသည် အလိုအလျောက်ပင် ဖြတ်၍ ကုန်ဆုံးသွားကြသည်။ ရာသီစက်ဝန်းများသည်လည်း ဂိမှာန်၊ ဝသန်၊ ဟေမန် အညီအညွတ်ပင် ပြောင်းလဲသွားကြသည်။ သဘာဝတရားနှင့် အချိန်ကာလက ဖောက်ပြန်ပြောင်းလဲခြင်းကင်းစွာဖြင့် ထိုသို့ပြောင်းရွှေ့ဖြစ်ပေါ်ချိန်၌ ယင်းတို့၏ အောက်မှ လူတို့၏ ဖြစ်ပျက်ပြပြင်မှုများကား ကြီးမားသော ပြောင်းလဲမှုများဖြင့် အတိပြုးလျက် နေလေတော့သည်။

ကောသလမင်းသားသည် နေပြည်တော်သို့ ပြန်ရောက်ခဲ့ပြီးနောက် ခမည်းတော် ကောသလမင်းကြီး၏ အရိုက်အရာကို ဆက်ဆံကာ သာဝတ္ထိ ရာပေလွှင်ပေါ်သို့ တက်ခဲ့သည်။ ပသေနဒီကောသလဟူသော အမည်နာမသစ်ကို ရရှိလာသည်။ ဘုရင်အဖြစ်ကို ရခဲ့ပြီးနောက်တွင်လည်း ကောသလသည် သူ၏ စရိက်သဘာဝအတိုင်း ကျွန်းမာပျော်ရွင်စွာ နေထိုင်ရင်း အစားကောင်းအသောက်ကောင်းများကို မို့ဝဲကာ စည်းစိမ်ချမ်းသာနှင့် ပြည့်စုံသော ဘဝကို အေးဆေးစွာ ဖြတ်သန်းရှင်သန်းခဲ့လေသည်။

မဟာလိမင်းသားမှာမူကား ဝမ်းနည်းဖွယ်ဖြစ်ရပ်နှင့်ကြိရရှာသည်။ ဝေသာလိနိုင်းအရေးနှင့် ဂဏေလွှတ်တော်၏ အရေးအရာများကို လိစ္စိရာဇာတစ်ဦးအဖြစ် အလေးအနက် တစိုက်မတ်မတ် တာဝန်ယူခဲ့သည်။ အလေးအနက် အာရုံစိုက်လွန်းသော မဟာလိသည် လိစ္စိများအား တက္ကသိလာမှ ရရှိခဲ့သော ပညာများကို နေ့ညဉ်မပြတ် ပြန်လည်ပို့ချပေးခဲ့သည်။ ဝန္တိတိုင်း အဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် မိမိ၏ ဘဝကို ပုံအပ်ကာ ပြင်းထန်စွာ ကြိုးပမ်းလွန်းသောကြောင့် ကျမ်းမာရေးချို့တဲ့သွားပြီး ဗုံးဗုံးလဲကျသွားသည်။

အခိုရဝတ္ထန့် ကုဏ္ဏပဒေသာ ၂၃

လိစ္စဝိတို့က သူ့ကို အကောင်းဆုံး သမားတော်များဖြင့် ပြစ္စကုသ ခဲ့သောကြောင့် အသက်ချမ်းသာရာ ရခဲ့ခြင်းဖြစ်သည်။ သို့သော လေးနက် မှုဖြင့် အမြဲတစေ တောက်နေခဲ့ကြသော သူ၏ ကြေးနိရောင်မျှက်လုံးများမှာ မူ လုံးဝက္ခယ်သွားကြလေသည်။

အမြင်အာရုံး ဆုံးရှုံးသွားရသော မဟာလိမင်းသားကြီးအား လိစ္စဝိတို့က ဝေသာလိ မြို့တံခါးအနီး အခွန်တစ်သိန်းထွက်သော ရွာကြီးတစ်ရွာ ကို အပိုင်စားပေးကာ စောင့်ရှောက်ထားကြသည်။

မဟာလိမင်းသားကြီးကမှာကား ကြီးဝါးရေရှာတ်နေ၏။

ကဗ္ဗာလောကကြီးကို မမြင်ရတော့တဲ့အတွက် ငါမှာ ဆုံးရှုံးမှု မဖြစ်ပါဘူး။ ဘာမှ မစိုးရိမ်ကြနဲ့၊ အမှာ့င်တိုက်ထဲကနေပြီး ငါမှာ အကျိုး ကျေးဇူးတွေပေါ်ပေါက်လာတယ်။ ဆုံးရှုံးသွားတဲ့ စက္ခာအာရုံနဲ့အတူ မမြင် အပ် မတွေ့အပ်တာတွေလည်း ကွယ်ပျောက်သွားကြတယ်၊ အမှာ့င်ထဲမှာ ငါဟာ ပညာရဲ့ လေးနက်မှုကိုပိုပြီး စုံရှာတ်မြှုက်လာတယ်၊ ပကတိစက္ခာ အမြင်ကို သုံးစရာမလိုတဲ့အတွက် အဲဒီက အင်အားတွေကို ညော်အမြင်ဆီ ကူးပြောင်း ဖွဲ့စည်းလိုက်တယ်။ ဒီအခါမှာ ငါရဲ့ သောတအာရုံနဲ့ မနောအာရုံတို့ဟာ ပိုပြီး အားကောင်းလာတယ်လို့ မှတ်လိုက်ကြ”

မဟာလိမင်းသားကြီး၏ အမှာ့င်ထဲမှနေ၍ အလင်းကို တွေ့ထိ ဖမ်းချုပ်နေချိန်ဝယ် ကုသိနာရုံမှ ဗန္ဓုလမင်းသားမှာကား အလင်းရောင်ထဲ မှာပင် အမှာ့င်တိုက်ကို ရင်ဆိုင်လိုက်ရလေသည်။

မိတ်ဆွေသုံးဦးတို့အနက် အကြီးမားဆုံး ပြောင်းလဲမှန်င့် ကြံ့ရသူ မှာ ဗန္ဓုလပင်ဖြစ်သည်။

တစ်နေ့သောအခါ ဗန္ဓုလသည် ကောသလမင်း၏ သာဝတ္ထိနှင့် တော်သို့ ရောက်လာသည်။ သူနှင့်အတူ သူ့မိဘများနှင့် ကြင်ယာတော် မိလှာကိုပါ ခေါ်ဆောင်လာသည်။ ကောသလဘူးရင်ကား မိတ်ဆွေကြီး ဗန္ဓုလရောက်ရှိလာသောကြောင့် ဝမ်းသာအားရ ဆီးကြို့လေသည်။

“တဗ္ဗာသီလာမှာတုန်းက ကျွန်ုပ်မိတ်ခေါ်ခဲ့တာကို သင် မမေ့မ ပျောက်ထားပြီး၊ အခုလို အရောက်လာတဲ့အတွက် ဝမ်းသာလို့ မဆုံးပါဘူး ဗန္ဓုလ၊ ကျွန်ုပ်တို့ဆီမှာ သင်ပျော်သလောက် နေနိုင်ပါတယ်”

၁၄ ■ ချောင်းပြီ

ဗန္ဓုလကမူ မျက်မောင်ကြုတ်၍ နိရဲသော မျက်လုံးများဖြင့် အထောင်းဆုံး အတစ်ချက်ကြိတ်ကာ ပြောသည်။

“မိတ်ဆွေကောသလာ၊ သင့်ဆီမှာ ကျွန်ုပ်ပျော်သလောက်နေမှာ မဟုတ်ဘူး၊ ခေတ္တခဏာ လာလည်တာလည်း မဟုတ်ဘူး၊ အပျော်ခရီး ထွက် လာတာလည်း မဟုတ်ဘူး၊ သာဝတ္ထိမှာ ကျွန်ုပ်အပြီး အပိုင်အခြစ်ကိန္ဒ ထိုင်တော့မှာ ဖြစ်တယ်”

ကောသလဘုရင်မှာ ပို၍ လိုက်လဲဝမ်းသာဖြစ်သွားပြီးမှ တစ်စုံ တစ်ခုကို တွေးမိဟန်ဖြင့် မေးလိုက်သည်။

“သင့်ရဲ့ ကုသိနာရုံကကော”

“ကုသိနာရုံနဲ့တကွ မလ္လာတိုင်းသားတွေအားလုံးကို ကျွန်ုပ်အပြီး စွန့်လာခဲ့တာပဲ”

ဗန္ဓုလ၏ တင်းမာပြတ်သားသော သဘာဝကို သိပြီးဖြစ်သော် လည်း

ဤစကားကိုကြားလိုက်ရသောအခါ ကောသလဘုရင်မှာ အံအား သင့်သွားသည်။

“ဘယ်လိုလဲ မိတ်ဆွေ၊ သင်ဟာသင့်တိုင်းပြည်ကို စွန့်လွှတ်ခဲ့ တယ်လို့ ပြောလိုက်သလား”

“ဟုတ်တယ်၊ ကျွန်ုပ်ဟာ မလ္လာကို စွန့်လွှတ်ခဲ့ပြီ၊ အတိချက်ကြွေးရပ်မြေမှာ ကျွန်ုပ်ဆက်နေလို့ မဖြစ်တော့ဘူး။ သူတို့အားလုံးဟာ ကျွန်ုပ် အပေါ်မှာ စိတ်နဲ့လုံး မဖြောင်မှန်ကြဘူး၊ ဒါကြောင့် မလ္လာကို အပြီးစွန့်စွာပြီး သာဝတ္ထိမှာ အပြီးအချေချိန့် ကျွန်ုပ်ထွက်လာခဲ့တာပဲ၊ သာဝတ္ထိကကော ကျွန်ုပ်ကို လက်ခံနိုင်ပါမလား”

“အို ... သင့်လို ပုဂ္ဂိုလ်မျိုးကို သာဝတ္ထိက အမြှကြိုဆိုနေပါတယ်၊ ကျွန်ုပ်ဆီမှာ သင် တစ်သက်လုံး နေနိုင်တယ်၊ ဒါပေမဲ့ ကုသိနာရုံမှာ သင် ဘာတွေဖြစ်ခဲ့သလဲ ဆိုတာကို ပြောပြပါညီး မိတ်ဆွေကြီး”

“မိတ်ဆွေကြီး ကောသလဖြစ်ခဲ့သမျှကို ကျွန်ုပ်ပြောပြမယ်၊ ဒါပေ မယ့် ဒါဟာ ပထမဆုံးအကြိုမျိုး နောက်ဆုံးအကြိုမဲ့ ပြောပြခြင်းလို့နားလည် ထားပါ။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး နောက်ကို ဘာမှ ထပ်မမေးဖို့လည်း ကတိပေးပါ”

အခိုရဝတီနှင့် ကုဏ္ဏလကေသာ ၁၅

“ကတိပေးပါတယ် ဗျာလ၊ ဒါလဲမဲ့ ဒီတစ်ခေါက်လောက် ပြောပြီး အတွက်တော့ သင်ဝန်မလေးဘူးထင်ပါတယ်”

“ဟုတ်တယ်...၊ တစ်ခေါက်လောက် ပြောဖို့တော့ ဝန်မလေးပါဘူး၊ သို့သော် နောက်တစ်ခေါက်ထပ်ပြီး ပြောမပြချင်လောက်အောင် နာကြည်းဖွယ် ဖြစ်ရပ်ပဲ”

“နာကြည်းဖွယ်ဖြစ်ရပ်ဟုတ်လား”

“ဟုတ်တယ်၊ မလ္လာမင်းတွေအားလုံးက ကျွန်ုပ်ရဲ့ အစွမ်းသတ္တိနဲ့ စိတ်ဓာတ်ကို စောက်လိုက်ကြတယ်။ မလ္လာနပေါ်ထားရှိတဲ့ ကျွန်ုပ်ရဲ့ သစ္ာ တရားကိုသင်းတို့က အကောက်ဉာဏ် မရှိုးသားမှုတွေနဲ့ တုံ့ပြန်လိုက်တယ်”

ဗျာလသည် သူ့အဖြစ်ကို နာကျေည်းပြင်းထန်စွာ ေတ်ကြောင်း ပြန်ပြလေသည်။

တက္ကသိလာတွင် ပညာဆည်းပူးခဲ့ကြစဉ်က အစဉ်တစိုက်ကြွေး ကြော်ခဲ့သည့်အတိုင်းပင် ဗျာလသည် မလ္လာတိုင်းသို့ ပြန်ရောက်သောအခါ တွင်လည်း ဓားသွားတစ်ခုလိုပင် ကျင့်သုံးခဲ့သည်။

ခွန်အားပလ လက်ရုံးစွမ်းရည်နဲ့ လက်နက်ကျမ်းကျင်မှုတို့သည် သာအဓိကဟူသော သူ၏ ဝါဒကို မလ္လာတိုင်းရှိ သူ့ဆွဲမျိုး၊ မိတ်သက်ဟာများ၊ တပည့်များအား ဆက်လက်သင်ကြား ပို့ချခဲ့သည်။ သူကိုယ်တိုင်ကလည်း ‘ဓားသွားဆိုတာ ခုတ်နေမှ ပိုထက်တာ’ ဟူသော သူ့စကားအတိုင်း မပြတ် လေ့ကျင့်သည်။

သူ့လက်ရုံးစွမ်းရည်သည် အဆက်မပြတ်သော လောင်စာတို့ကို စားသုံးရင်း တောက်လောင်နေသည့် မီးတောက်ကြီးပမာ တစ်နေ့တွေး ကြီးထွားအားကောင်းလာသည်။

အံကိုတင်းတင်းကြိုတ်လျက် ဗျာလက ပြောသည်။

“မလ္လာတိုင်းမှာ သြဇာတိက္ကမ ကြီးမားတဲ့ မင်းသားအသိုက်အဝန်း တွေ ရှိတယ်၊ ဒီအထဲမှာ ကျွန်ုပ်ရဲ့ ဆွဲမျိုးသားချင်းတွေလည်း ပါတယ်၊ တပည့်တွေလည်း ပါတယ်၊ တစ်နေ့တော့ သူတို့က ကျွန်ုပ်ကို စွမ်းရည်ပြပဲ ကျင်းပပေးပါလို့ တောင်းဆိုကြတယ်၊ ကျွန်ုပ်က ဝမ်းမြောက်ဝမ်းသာလက်ခံ လိုက်တယ်”

၁၆ ■ ချော်ခြုံညီ

ဗန္ဓုလ၏အသွင်မှာ ပြီးခဲ့သော ဖြစ်ရပ်တစ်ခုကို ပြန်ပြောပြန် သည်နှင့်မတူဘဲ၊ အသားစများ မရှိတော့သော အရိုးစုကို တရာ့မဲ့သွေ့မဲ့ အငြိုး ကြီးစွာ ကိုက်ဖဲ့ ဝါးနေသည့် ခြော့ကြီးတစ်ကောင်နှင့် တူသည်ဟု ကောသလာ့ရင် ထင်မိလေသည်။

“ကျွန်ုပ်သင်ကြားပေးထားတဲ့ မရွှေသူရဲကောင်းတွေကို လက်ရုံး စွမ်းရည်ပြုပဲ လုပ်ခိုင်းလိုက်တယ်၊ တပည့်စစ်သည်တွေဟာ လေ့ကျင့်ထားတဲ့ အတိုင်း လက်ရုံးစွမ်းရည်အမျိုးမျိုးကို အကောင်းဆုံး ပြသသွားကြတယ်၊ နောက်ဆုံး ကျွန်ုပ်အလှည့်ရောက်လာတယ်၊ ဗန္ဓုလကိုယ်တိုင် စွမ်းရည်ပြပါ လို့ တောင်းဆိုကြတယ်၊ တက္ကသီလာမှာ သင်ခဲ့တဲ့ ပညာတွေအပြင် ကျွန်ုပ် ကိုယ်တိုင်တိတွင်ထားတဲ့ ပညာရပ်တွေကိုပါ ကျွန်ုပ်စွမ်းရည်ပြခဲ့တယ်၊ နောက်ဆုံး ပြပဲဖြစ်တဲ့ မြင်းစီး လုံပစ် စက်ကွင်းထိုးပဲအပြီးမှာ စွမ်းရည်ပြပဲ ကိုသိမ်းဖို့ အစီအစဉ်ရှိတယ်။ ဒါပေမဲ့ သူတို့အားလုံးက နောက်ဆုံး ပဲသိမ်း အထူးစွမ်းရည်ပြပဲတစ်ခု လုပ်ပေးပါလို့ တောင်းဆိုကြတယ်”

ဗန္ဓုလသည် ရင်အုံတစ်ခုလောက် မို့မောက်လာအောင် အသက် ပြင်းပြင်း တစ်ချက်ရှုပါလိုက်ပြီးမှ ဆက်ပြောလေသည်။

“အထူးစွမ်းရည် ပြကွက်ဆိုတာကတော့ တြေားမဟုတ်ဘူး၊ ဝါးအ လုံး ခြောက်ဆယ်ကို တစ်စုတစ်စည်းတည်း စည်းထားပြီး တစ်ချက်တည်းနဲ့ ခုတ်ဖြတ်ပြတဲ့ ပြကွက်ပဲ၊ တက္ကသီလာက ပြန်ရောက်စတုန်းက ဒါကို ကျွန်ုပ်တော်ပြသခဲ့ဖူးတယ်၊ ဒါပေမယ့် သူတို့က အခုလို့ မင်းပဲသဘင်ကြီးမှာ မကြည့်ရ မမြင်ရသေးသူတွေက် စွမ်းရည်ပြပါဦးလို့ တောင်းဆိုကြတာ နဲ့ ကျွန်ုပ်လက်ခံလိုက်တယ်”

ဗန္ဓုလ၏ မျက်နှာမှာသွေးရောင်လွှမ်းကာ နီရဲလာလေသည်။

“တစ်စုတ်ပေါ်စည်းထားတဲ့ ဝါးအလုံး ခြောက်ဆယ်ကို သူတို့ပူးလာ ကြတယ်၊ မိတ်ဆွေကြီး ကောသလာ၊ သင်မှုတ်မိသေးသလား တက္ကသီလာ ကျောင်းတော်ဆင်းပဲတုန်းကလည်း ကျွန်ုပ်ဒါပြကွက်မျိုးကို ပြခဲ့သေးတယ်”

“မှတ်မိတာပေါ့ ဗန္ဓုလ၊ ကျွန်ုပ် ဘယ်မောပါမလဲ၊ ဒီပြကွက်နဲ့ပဲ သင်ဟာ တက္ကသီလာရဲ့ အမြင့်ဆုံး လက်ရုံးစွမ်းဘွဲ့ကို ရခဲ့တာပဲ”

“ဟုတ်တယ်၊ အဲဒီပြကွက်ပဲ ဟိုတုန်းက အတောင်ခြောက်ဆယ် အမြင့်အထိ ခုနှစ်တက်ပြီး ဝါးလုံးတွေကို ကျွန်ုပ်ခုတ်ဖြတ်ပြခဲ့တယ်၊ အခု

အခိုရဝတီနှင့် ကုဏ္ဏပဒေသာ ၂၃ ၁၄

စွမ်းရည်ပြဲမှာတော့ ကျွန်ုပ်ထပ်မံလေ့ကျင့်ထားတဲ့အတွက် အတောင်ရှစ်
ဆယ်အမြင့်အထိ ခုတ်ဖြတ်ပြခဲ့တယ်”

“အဲမခန်းပါပဲ မိတ်ဆွဲကြီးရယ်”

ဗုဒ္ဓလကမူ တင်းမာသော မျက်နှာထားဖြင့် ခေါင်းကို ယမ်းလိုက်
သည်။

“အတောင်ရှစ်ဆယ်အမြင့်ထိ ခုန်တက်ပြီး ဝါးလုံးတွေကို ခုတ်ဖြတ်
တာဟာ အဲစရာမဟုတ်တော့ဘူး၊ ဒီထက် အဲဉာဏ်ချုပ်လာတယ်၊
အဲဒါကတော့—”

ဗုဒ္ဓလက၏ မျက်လုံးများမှာ အခိုးအလျှုံးများ ခြောင်းခြောင်းထလာ
သည်ဟု ထင်ရလေသည်။

“ဝါးလုံးခြောက်ဆယ်ကို ခုတ်ဖြတ်လိုက်တာ နောက်ဆုံး ဝါးလုံး
အရောက်မှာ ကျွန်ုပ်ရဲ့လက်ထဲက သန်လျက်အရိုးဟာ မဆိုစလောက် တုန်
ခါသွားတယ်၊ သန်လျက်ရိုးကို ဆုပ်ကိုင်ထားတဲ့ ကျွန်ုပ်လက်ချောင်းတွေဆီ
မှာလည်း စစ်ခနဲ့ ကျင့်သွားတဲ့အတွက် ခံစားလိုက်ရတယ်၊ နောက်ဆုံး
ဝါးလုံးရဲ့ အတွင်းဘက်ဆီကလည်း ဆွင်ဆိုတဲ့အသံထွက်လာတယ်၊ ကျွန်ုပ်
ရဲ့ သံလျက်သွားဟာလည်း ပူလောင်နေတယ်၊ ဘာကြောင့် ဒီလိုဖြစ်ရတာ
လည်း ဒီလိုအရင်က မဖြစ်ဖူးပါလား ဆိုတာကို တကူးတကန့်တောင် စစ်
ဆေးနေစရာမလိုဘူး ခုတ်ဖြတ်ထားတဲ့ ဝါးလုံးတွေရဲ့ နောက်ဆုံးဝါးလုံးကို
ကြည့်လိုက်တော့ အဖြောက ရှင်းရှင်းကြီးပေါ်လာတယ်၊ ဝါးလုံးတွေထဲမှာ
ထိုးထည့်ထားတဲ့ သံချောင်းတွေကို တွေ့လိုက်ရတယ်”

“ဟင် ဝါလုံးထဲမှာ”

“ဟုတ်တယ် ဝါးလုံးတွေထဲမှာ သံချောင်းတွေကို သူတို့ ထိုးထည့်
ထားကြတယ်လေ”

ဗုဒ္ဓလက၏ အသံကိုယ်နှုံးကိုပင်လျှင် သန်လျက်သွားနှင့် သံချောင်း
တို့ ထိုခတ်ရာမှ ပေါ်ထွက်လာသော အသံမျိုးဖြစ်နေသည်ဟု ကောသလ
ဘုရင် ထင်လိုက်လေသည်။

“မိတ်ဆွဲကောသလ၊ ကျွန်ုပ်ဟာ မိမိရဲ့လက်ရုံးစွမ်းရည်နဲ့ပတ်သက်ပြီး
မိမိကိုယ်မိမိလည်း သံသယမရှိဘူး၊ အခြားသူများရဲ့ သံသယကိုလည်း လက်
မခံနိုင်ဘူးဆိုတာ သင်သိပြီးသားပါ၊ အခုတော့ မထွေတိုင်းသား ကျွန်ုပ်ရဲ့

၁၀ ■ ချော်ဦးညီ

ဆွဲမျိုးမိသဂ္ဗာတွေဟာ ကျွန်ုပ်ရဲ လက်ရုံးစွမ်းကို သံသယထားကြတယ်၊
ဝါးလုံးတွေထဲမှာ သံချောင်းတွေကို လျှို့ဝှက်ဖြီး ထည့်ထားကြတယ်လဲ”

သည်မျှလောက်နှင့်တော့ ဗန္ဓုလသည် သူ၏ မလ္လာတိုင်းကို အဖြီး
တိုင်စွန်းခွာလာခဲ့ရလောက်အောင် မနာကျေည်းသင့်ဟု ကောသလဘူရင်က
တွေးနေမိခဲ့မှာပင် ဗန္ဓုလသည် ဆက်ပြောပြုလေသည်။

“စွမ်းရည်ပြပဲ မကျင်းပမိကတည်းက ဝါးလုံးတွေထဲမှာ သံချောင်း
တွေ ထည့်ထားကြောင်း၊ ကျွန်ုပ်ကို ပြောပြထားရင် အသံတစ်ချက်တစ်လေ
မှ မထွက်စေရအောင် ကျွန်ုပ်ခုတ်ဖြတ်ပြနိုင်ပါတယ်၊ ဒါပေမဲ့ ဒီအဖြစ်ကနေ
ဖြီး ကျွန်ုပ်ကောက်ချက်တွေ ဆွဲယူရှိလာတယ်”

သွားကြားထဲမှ ထွက်လာသော လေသံဖြင့် ဆက်ပြောသည်။

“ပထမအချက်က သူတို့အားလုံးဟာ ကျွန်ုပ်ရဲ လက်ရုံးအစွမ်းကို
ပျက်ရယ်ပြုကြတယ်၊ ဒါကို ကျွန်ုပ်သည်းခံနိုင်ပါသေးတယ်၊ သည်းမခံနိုင်
တာကတော့ သူတို့ရဲ့ သံသယပဲ၊ ဝါးလုံးတွေထဲမှာ သံချောင်းတွေထည့်
ထားသလို သူတို့ရဲ့ စိတ်ထဲမှာလည်း ကျွန်ုပ်ရဲ လက်ရုံးစွမ်းအပေါ် မယုံ
ကြည် စိတ်မချခြင်းဆိုတဲ့ သံသယသံချောင်းတွေ ရှိနေကြတယ်၊ ကျွန်ုပ်ရဲ၊
လက်ရုံးစွမ်းနဲ့ စိတ်ဓာတ်ကို သူတို့အခုလို လျှို့ဝှက်ဖြီး တိတ်တဆိတ်စစ်
ဆေးစမ်းသပ်စရာမလိုဘူး၊ ကျွန်ုပ်ဟာ အသက်ထက်ဆုံး မလ္လာတိုင်းကို မိမိ
ပညာနဲ့ လုပ်ကျွေးသွားမယ်လို့ ရည်ရွေးခဲ့တယ်၊ ဒါပေမဲ့ သင်းတို့ကတော့
ကျွန်ုပ်အပေါ် မယုံသကက်စိတ်တွေနဲ့ စောင့်ကြည့်နေခဲ့ကြတယ်၊ ကျွန်ုပ်ရဲ၊
သစ္စာရှိမှုကို သူတို့က သံသယနဲ့ တုန်းပြန်တယ်၊ ဗန္ဓုလဟာ စိတ်မချရဘူး
ဆိုတဲ့ အမြင်ဟာ သူတို့မှာ တစ်ချိန်လုံးလုံး ရှိနေခဲ့တာကို ဒီစွမ်းရည်ပြပဲမှာ
မှ ကျွန်ုပ်က သိခွင့်ရလိုက်တော့တယ်၊ ဒါကြောင့်”

ကောသလဘူရင်၏ လက်မောင်းကို တင်းကြပ်စွာ ဖျစ်ညှစ်လျက်

“ကျွန်ုပ်အပေါ် စိတ်သဘောထား မဖြောင့်မှန်တဲ့ မလ္လာတိုင်းကို
အဖြီးအပိုင်စွန်းလွှတ်လာခဲ့ပြီ၊ ကျွန်ုပ်ရဲ၊ မိဘများနဲ့တကွ ကြင်ယာတော်
မလွှာကာကိုလည်း အတူခေါ်လာခဲ့ပြီး သင့်ရဲ့ သာဝတ္ထိမှာ အကျွန်ုပ်အခြေခံ
နေထိုင်တော့မယ်၊ လက်ခံမလား မိတ်ဆွဲကြီး”

ကောသလဘူရင်သည် ဗန္ဓုလ၏ လက်ကို ပြန်၍ ဆုပ်ကိုင်ကာ
လိုက်လွှာစွာ ပြန်ပြောလိုက်လေသည်။

အခီရဝတီနှင့် ကုဏ္ဏလကေသာ ၂၃ ၁၆

“သင့်ရဲ့ စွမ်းရည်သတိနဲ့ မင်းရဲ့ စိတ်ဓာတ်ကို မဂ္ဂတိုင်းသားတွေ နားမလည်ပေမယ့်၊ ကျွန်ုပ်ကနားလည်ပါတယ်၊ ဒီလောကမှာ သင့်ကို နား အလည်ဆုံးသောသူဟာ ပသေနဒီကောသလပါ မိတ်ဆွဲကြီး သင့်ကို ကျွန်ုပ်သာဝတ္ထိရဲ့ သေနာပတိချုပ် အရာမှာ ထားပါမယ်၊ သာဝတ္ထိက သင့် အတွက် အကောင်းဆုံးအေသဖြစ်တယ်လို့သာ ယုံကြည်လိုက်ပါတော့ မိတ် ဆွဲကြီး”



အေးငြိမ်းသာယာသော သဘဝတ္ထိနှစ်းခွဲပြည်၊ ပျော်ရွင်ရိုးသားကြ ကုန်သော တိုင်းသား ပြည်သူများနှင့် တောင့်တကြောင့်ကြမှု ခပ်သိမ်းငြိမ်း သော ပြည့်ရှင်မင်း၏ ဘဝ. . .။ ထို့ပြင် တစ်ဝါ သူရဲကောင်း စစ်သည်တော် အရာအထောင်နှင့် ညီမျှသော၊ သေနာပတိ ဗန္ဓုလ ဤသို့သော ပြည့်စုံပိုင် ဆိုင်မှုများ ခံစားရင်း ပသေနဒီကောသလမင်းကြီးသည် ဘုရင်တစ်ပါး၏ ဘဝကို ပျော်ရွင်စွာ ခံစားလာခဲ့လေသည်။

သို့သော် အခါခပ်သိမ်း လိုလေသေးမရှိ၊ ပြည့်စုံနေပြီဖြစ်သော ထိုသုခချမ်းသာ ရေအလျင်သည် တစ်နေ့သောအခါ တုန်းဆိုင်းသွားသည်။

ရွှေနှစ်းပြသုဒ်၏ လေသာဆောင်ထက်တွင် ရပ်လျက် သဘဝတ္ထိ မြို့တွင်းလမ်းကို လှမ်းမျှော်ကြည့်နေသော တစ်နံနက်တွင် ကောသလမင်း ကြီး၏ စိတ်အစဉ်သည် ကြည့်လင်နေရမှ ညို့ခနဲ့ဖြစ်သွားသည်။ စင်စစ် မှ သဘဝတ္ထိ၏ ကျက်သရေအတိပြီးသော နံနက်ခင်းမြင်ကွင်းကို မင်းကြီး မြင်ရခြင်း ဖြစ်သည်။

နံနက်ခင်း၏ ဝင်းပနေသော နေရာင်အောက်၌ သဘဝတ္ထိမြို့တွင်း လမ်းမကြီးသည် ခါတိုင်းထက်ပို၍ တောက်ပထွန်းလင်းနေသည်။ ဤသို့ ဖြစ်နေခြင်းမှာ မြို့တွင်းလမ်းမကြီးပေါ်၌ တင့်တယ်စွာ လှပ်ရှားသွားလာ တော်မူကြကုန်သော ရဟန်းအပေါင်းတို့ကြောင့် ဖြစ်လေသည်။

ဝါရွှေသက်နှစ်း နက်ရှိုင်းလူနှေ့နှင့် ကျက်သရေရှိသော အလှပ်အ ရှားများဖြင့် ရာပေါင်းများစွာသော ရဟန်းတော်တို့ကို မင်းကြီးတွေလိုက်ရ သည်။ မင်းစည်းစိမ်တွင် သာယာမေ့မှုးနေသော မင်းကြီးအဖို့ ဤမြင်ကွင်း

အခိုရဝတ္ထန့် ကုဏ္ဏလကေသာ ၂၁

သည် ယနေ့မှပင်အထူးအဆန်း ဖြစ်သွားသည်။ ဤတွင် ကောသလမင်းကြီးသည် အနီးတွင်ရှိနေသော မင်းချင်းလုလင်တစ်ဦးကို မေးလိုက်လေ သည်။

“မြို့တွင်းလမ်းမမှာ၊ ရဟန်းတော်တွေ များလှပါလား . . ဘယ်အ ရပ်ကို ကြသွားနေကျတာလဲ”

မင်းချင်းလုလင်သည် သာဝါးတွင် နှဲစပ်သူ ဖြစ်သည့်အတွက် မဆိုင်းမတွေ ဖြေကြားလိုက်သည်။

“ရဟန်းတော်များဟာ နိစ္စဘတ်ဆွမ်း၊ စာရေးတံဆွမ်း၊ သူနာဆွမ်း အလို့ငှာ ကြတော်မူနေကြခြင်းဖြစ်ပါတယ် အရှင်မင်းကြီး”

“ဟုတ်လား . . ဆွမ်းအတွက် ကြတော်မူနေကြတာလည်း များလှပါလား”

မင်းချင်းက သွက်လက်စွာ ဖြေကြားလိုက်ပြန်သည်။

“အရှင်မင်းကြီး အနာထပိက်သူငွေးကြီး၊ စံအိမ်မှာလည်း နေစဉ် နေတိုင်း ရဟန်းတော်ပေါင်း နှစ်ထောင်၊ စူးအနာထပိက်သူငွေးကြီးထံမှာ ရဟန်းတော်အပါးငါးရာ၊ ဝိသာခါကျောင်းအစ်မကြီးထံမှာ အပါးငါးရာ၊ သုပ္ပဝါသာ သူငွေးကတော်အိမ်မှာ အပါးငါးရာနေ့စဉ်နဲ့အမျှ ဆွမ်းအမှု လုပ် ကျွေးကြပါတယ်”

မင်းချင်းလုလင်၏ စကားကို ကြားသည်တွင် ပသေနဒီကောသလ မင်းကြီးသည် ဦးစွာပထမ တုန်လှပ်သွားသည်။ သာဝါးနှုန်းပြည်တော်တွင် သူငွေးသူကြယ်တို့က သူတို့၏ ဥစ္စာ ဓနအင်အားအလိုက် ရဟန်းသံပဲ တော်များကို ပင့်ဖိတ်ကာ ဆွမ်းအမှုဖြင့် သူတို့၏ စံအိမ်များ၌ ကျက်သရေ မဂ်လာအပေါင်းတို့ကို ရရှိနေချိန်ထံ ဘုရင့်နှုန်းတော်မှာ သံပဲတော်မဲ့ ဖြစ်နေသည်။ ဤအတွေးဖြင့် ရှုက်ကြာက်သွားပြီးမှ ကောသလမင်းကြီး သည် နောက်ထပ်အတွေးတစ်ခုဖြင့် စိတ်သက်သာရာရသွားသည်။

တသုန္တယ်ဝင် သူငွေးသူကြယ်များသည်ပင် တိမျှလောက်တတ် နိုင်ပါက ခတ္တိယအန္တယ်ဝင် ဘုရင်မင်းမြတ်ဖြစ်သော မိမိအဖို့ တိမျှထက်ပို ၍ ဖြစ်နိုင်ရပေမည်၊ မိမိသည် သက်ဦးဆံပိုင်ရေမြှေရှင် မဟုတ်လား။

နောက်တစ်နေ့တွင် ကောသလမင်းကြီးသည် တော်ဝန်ကျောင်းတော်သို့ သွားရောက်၍ မြတ်စွာဘုရားရှင်နှင့်တကွ သံပဲတော်အပါး တစ်

၂၂ ။ ချောင်းပြီ

ထောင်ကို ဆွမ်းပင့်ဖိတ်သည်။ နှစ်းတော်တွင် မိမိကိုယ်တိုင် ကိုယ်ကျ ဝတ်ကြီးဝတ်ငယ် ပြုစု၍ သာဟတ္ထိကမြာက် အလှူဒါနပေးလှူလိုက်သည်မှာ ခုနစ်ရက်တိုင်တိုင်ပင် ဖြစ်လေသည်။

ခုနစ်ရက်မြာက်သောနေ့တွင် မင်းကြီးသည် ဘုရားရှင်အား လျောက်ထားခွင့်ပန်သည်။

“အရှင်ဘုရား၊ ရဟန်းငါးရာတို့နဲ့တကွ အမြဲမပြတ် ထာဝရ တပည့်တော်ရဲ့ ဆွမ်းကို အလှူခံတော်မူပါ.. .ဘုရား”

မင်းကြီးနားလည်အောင် ဘုရားရှင်သည် ရှင်းလင်းမိန့်ကြားရလေ သည်။

“မင်းကြီး.. .၊ ဘုရားရှင်တို့မည်သည် တစ်နေရာတစ်ငွာနတည်း မှာ အမြဲမပြတ် ဆွမ်းကို ခံယူကြရီးမရှိ၊ မြတ်စွာဘုရားရဲ့ ကြွလာတော်မူ ခြင်းကို မျှော်လင့်တောင့်တာကုန်သော လူအပေါင်းတို့အတွက် အလှည့် အစိုး မျှဝေပေးကြရတယ်”

“ဒါဆိုရင် ရဟန်းငါးရာနဲ့တကွ နိုဗ္ဗာရဟန်း တစ်ပါးကို စွဲလွှတ် ခွင့်ပြုပေးတော်မူပါ ဘုရား”

မင်းကြီး၏ သဒ္ဓါတရားကို ဖြည့်စွမ်းသောအားဖြင့် ဘုရားရှင် သည် အရှင်အာနန္ဒာမထောင်အား နိုဗ္ဗာရဟန်းအဖြစ် တာဝန်ပေးအပ် ခွင့်ပြုတော်မူလိုက်သည်။ ကောသလမင်းကြီးလည်း ဝမ်းမြာက်ဝမ်းသာ ဖြစ်သွားသည်။

နိုးကြားသော သဒ္ဓါတ်ဖြင့် ကောသလမင်းကြီးသည် နှုတ်မိန့်ဖြင့် စီမံခန့်ခွဲရုံသာမက ကိုယ်တိုင်ကိုယ်ကျပင် ပြုစုလုပ်ကျွေးလေသည်။ သပိတ်ကို ကိုယ်တိုင် ဆီးကြိုယူသည်။ နေရာထိုင်ခင်းများကို ကိုယ်တိုင် ခင်းကျင်းပြင်ဆင်သည်။ ဤသို့သော အသေးစိတ်တာဝန်များကိုဘုရင်မင်းမြတ်ကိုယ်တိုင်က ဖီဖီစီးစီးလုပ်ကိုင်နေသောအခါ မင်းချင်းများ၊ အမှုထမ်းများလည်း ခိုကပ်မနေသာကြတော့၊ သို့ဖြင့် သာဝတ္ထိနှစ်းတော်တွင်းမှ ဆွမ်းလုပ်ကျွေးလှုဗ္ဗာရီးပွဲမှာ လူပ်ရှားစီပြည်လျက်ရှိလေသည်။

ဤသို့ဖြင့်ပင် ခုနစ်ရက်တာကာလကုန်ဆုံးသွားပြီး ရှစ်ရက်မြာက်သောနေ့သို့ ရောက်လာသည်။ ထိုရှစ်ရက်မြာက်နေ့မှာပင် ဆွမ်းလှုဗ္ဗာရီးလုပ်ကျွေးပွဲသည် တစ်မျိုးတစ်မည် ပြောင်းလဲသွားသည်။ အိုးအစိုင်း

ဦးကိုယ်တိုင်ကိုယ်ကျ တက်ကြစာ ပါဝင်လုပ်ကျွေးခဲ့သော ကောသလမင်းကြီးသည် တစ်စတ်စ တက်ကြမှ လျော့နည်းလာသည်။ ဘုရင်တစ်ပါးအဖြစ် မင်းမှုကိစ္စများက ရှိနေသောအခါ ကောသလမင်းကြီးသည် စိတ်ပြန့် လွှင့်ကာ ယခင်လို ဖိဖိစီးစီး မလုပ်နိုင်တော့။ ထို့ပြင်လည်း မင်းကြီးအနေဖြင့် မိမိ၏ မင်းမှုထမ်းများသည် မိမိ၏ အမိန့်အတိုင်း အသီးသီးအသကနေရာတကျ တာဝန်ယူ အမှုထမ်းသွားကြလိမ့်မည်ဟု ထင်ထားသည်။

မင်းမှုထမ်းများအနေနှင့်လည်း အမိန့်တော်သည်သာ သူတို့အတွက် တစ်ခုတည်းသော မောင်းနှင်အားဖြစ်သည်။ အမိန့်တော်အောက်တွင်သာ အသက်ဝင်လူပ်ရှားရသူများ အသက်ဝင်လူပ်ရှားရကောင်းမှန်း သိသူများဖြစ်သည်။

အမိန့်တော်လူပ်ရှားနေလျှင် သူတို့ရှင်သန်မည်၊ အမိန့်တော် စဲလျှင် သူတို့ရပ်တန့်သွားမည်။ အမိန့်တော်မပါဘဲ ဘာတစ်ခုမျှ သူတို့ မလူပ်ရှားရကြ။

ထိုအခြေအနေသည် ရှစ်ရက်မြောက်သောနေ့တွင် ထူးခြားမှုတစ်ခုကို ဖြစ်ပေါ်စေလေတော့သည်။ သံယာတော်များ နန်းတော်သို့ ကြွရောက်လာချိန်၌ မင်းကြီးမရှိ။ အသုံးရှိနေသော အလှည့်ကျ မင်းမှုထမ်းများသည် မောင်းနှင်သူကင်းမဲ့သော ယန္တရားကြီး တစ်ခုလို ဖြစ်နေသည်။ လူပ်ရှားသက်ဝင်မှုမရှိ ရှင်သန်မှုမဲ့။

ဆွမ်းလုပ်ကျွေးပွဲမှာ မတင့်မတယ်နှင့်ပင် ပြီးစီးသွားသည်။

သို့ဖြင့် ရဟန်းအချို့သည် သာဝတ္ထိနန်းတော် ဆွမ်းပွဲကို ဖွဲ့စွာသွားကြသည်။ ဤနေရာ၌ ငါတို့သည် မရပ်တည်နိုင်ကုက္န်ဟူသော သဘောဖြင့် ရှောင်ကြည်သွားကြသည်။

နောက်တစ်နေ့တွင်လည်း ထိုအတိုင်းပင် ဖြစ်ပြန်သည်။ ခါတိုင်းလို သပိတ်ကို လှမ်းလင့်ယူသူ၊ နေရာထိုင်ခင်း စီမံပေးသူ ဆွမ်းဆက်ကပ်သူ၊ ဝေယဉ်ဝစ္စပြုစုံသူ မရှိ။ ရဟန်းများ ဖွဲ့စွာ သွားကြပြန်သည်။

သို့ဖြင့် တစ်နေ့ပြီးတစ်နေ့ ခြားက်သွေ့သွားသော နန်းတော်တွင်း ဆွမ်းကပ်ပွဲမှာ တစ်ပါးပြီးတစ်ပါး၊ တစ်သုတေသနပြီးတစ်သုတေသနပါးသွားသော ရဟန်းတော်များဖြင့် နေပြင်းမိသော ရေကန်ပယ်ပမာ ခြားက်ခမ်းဆုတ်ယုတ်သွားတော့သည်။

၂၄ ■ ချော်ဦးညီ

နောက်ဆုံးတွင် အရှင်အာနန္ဒမထောင်ပါးတည်းသာ ကျွန်ရစ်
တော့သော အခြေသို့ ရောက်သွားလေသည်။

စတာဒ်အရာသို့ ရောက်ရှိပြီးသော သာဝတ္ထုအနက်မှ တစ်ပါး
အပါအဝင် အရှင်အာနန္ဒမထောင်မြတ်သည် အကြောင်းကြောင်းကို ထောက်
မူလျက် တစ်ပါးတည်း ကြွင်းကျွန်နေတော်မူရစ်ခဲ့ခြင်းဖြစ်သည်။ ယင်းကား
ဒါယကာ ဒါယိကာမတို့၏ သဒ္ဓါတရားကို စောင့်ရောက်တော်မူခြင်းပင်
ဖြစ်လေသည်။

ထိုအခါမှပင် ကောသလမင်းကြီးလည်း ဆွမ်းပွဲသို့ လာရောက်၍
စစ်ဆေးဖြစ်သည်။ အရာမယွင်းသော ဆွမ်းခဲဖွယ်ဘောဇ်များကို တွေ့သွား
သည်။ အကျိုးအကြောင်းကို မေးသောအခါ မင်းချင်းများက အရှင်အာနန္ဒမ
မထောင်ပါးတည်း ကြွောက်ကြောင်း လျှောက်တင်ကြသည်။

ကောသလမင်းကြီးသည် စိတ်သဘောရှိုးသား၍ နှီးည့်သိမ်မွေ့သူ
ဖြစ်သလို၊ ထိုလွယ်ခိုက်လွယ် ခံစားလွယ်သူလည်း ဖြစ်သည်။ ဆွမ်းလုပ်
ကျွေးပွဲပြီး၍ သို့ဖြစ်ရသည်မှာ ရဟန်းများကြောင့်ဟု တွက်ကာ မကျွေမန်ပ်
ဖြင့် တော်ဝန်ကျောင်းတော်သို့သွားရောက်၍ ဘုရားရှင်အား တင်ကြား
လျှောက်ထားလေတော့သည်။

“အရှင်ဘုရား . . . । တပည့်တော်ဟာ ရဟန်းငါးရာအတွက် ဆွမ်း
စိမ့်ထားပါတယ်၊ အခုတော့ အရှင်အာနန္ဒမထောင်ပါးသာ ကြွောက်
ပါသတဲ့ . . . । ဆွမ်းပွဲတွေဟာ အရာမယွင်းဘဲ ဒီအတိုင်းပဲ ကျွန်နေပါတယ်၊
ရဟန်းများဟာ တပည့်တော်ရဲ့ ဆွမ်းထမင်းဟင်းများကို အချည်းနှီးပျက်စီး
ဆုံးရှုံးစေရာရောက်ပါတယ်၊ ရဟန်းငါးရာတို့ဟာ တပည့်တော်ရဲ့ နှစ်းတော်
မှာ ပင့်ဖိတ်ထားတယ်ဆိုတာ အသိအမှတ် မပြုကြပါဘူး ဘုရား . . . ”

ဘုရားရှင်သည် ရဟန်းတို့၏ အဖြစ်ကို ဆိုတော်မမူချေ။

“မင်းကြီး၊ ငါဘုရား၏ တပည့်သားရဟန်းတို့ဟာ သင်တို့လို
ဘုရင်များနဲ့ ရင်းနှီးကျွမ်းဝင်မှုမရှိလို့ မလောရောက်ကြခြင်း ဖြစ်ပေမယ်”

ဘုရားရှင်က ရဟန်းများကို တရားနာခံထားလျက် ဒါယကာများ
အီမံသို့ ရဟန်းတို့ချုပ်းကပ်သွားရောက်သင့်သော အကြောင်းကိုးပါးနှင့် မ
ချုပ်းကပ်မသွားရောက်သင့်သောအကြောင်း ကိုးပါး၊ ကုလသုတ္တန်တရားကို
ဟောကြားတော်မူလေသည်။

အခိုရဝတီနှင့် ကုဋ္ဌလကေသာ ၂၁၂၂

အကျမ်းဝင်မှ ရင်းနှီးမှုမရှိသောသူထံတွင် ရဟန်းတို့ မချဉ်းကပ်
ဖဲကြည်စွန်းစွာသွားကြသည်ဟူသော အချက်ကို ကောသလမင်းကြီး နားစွဲ
သွားသည်။

တောဝန်ကျောင်းတော်မှ အပြန်တွင် မင်းကြီး ခေါင်းထဲပြု အတွေး
တစ်ခုပါသွားသည်။ “ရဟန်းသံယာများနဲ့ ရင်းနှီးကျမ်းဝင်မှုရအောင် ဘယ်
လိုလုပ်ရမလဲ”ဟူသော အတွေး။ . .။



**ဤသို့ဖြင့်ပင် ‘ဝါသဘခတ္ထိယာ’ သည် သာဝတ္ထိနှစ်းတော်သို့
ရောက်ရှိလာခဲ့ခြင်း ဖြစ်လေသည်။**

“ရဟန်းတော်တို့ရဲ့ အကြီးအမျှူး အခေါင်အချုပ်ဟာ ဘုရားရှင်ပဲ၊
ဘုရားရှင်နဲ့ ပတ်သက်ဆက်နွယ်တဲ့ရင်းနှီးကျွမ်းဝင်မှုကိုသာ ရှုံးလိုက်ရင်
အရာရာဟာ ပြီးမြောက်သွားပြီ။ မြတ်စွာဘုရားဟာ ကပိုလဝတ်သာကိုဝင်
မင်းမျိုးမင်းနွယ်က ဆင်းသက်လာသူ ဖြစ်တယ်၊ သာကိုဝင်မင်းသမီး တစ်
ယောက်ယောက်ကို ငါမိဖုရားကြီး မြောက်လိုက်မယ်ဆိုရင် ငါဟာလည်း
သာကိုဝင်တွေနဲ့ ဆွေတော်မျိုးတော် တော်စပ်သွားမယ် မြတ်စွာဘုရားနဲ့
လည်း ဆွေတော်မျိုးတော် တော်စပ်သွားမယ်၊ ဒါဆိုရင် ကောသလဟာ
ဘုရားရှင်ရဲ့ ဆွေတော်မျိုးတော်ပဲဆိုတဲ့ အနေနဲ့ ရဟန်းသံယာတော်၊ သာမ
ဏောယ်များပါမကျန် ငါနဲ့ ရင်းနှီးကျွမ်းဝင်ပြီး ငါထံ ဝင်ထွက်လာရောက်
ကြမှာ ကေန်ပဲ”

**ဤသို့ကြောင်းဖြစ်ပြီးနောက် ကောသလမင်းကြီးသည် သာ
ဝတ္ထိ တမန်အမတ်အဖွဲ့ကို ကပိုလဝတ်သို့ စေလွှတ်လိုက်သည်။ ထိုတမန်
အဖွဲ့က ရာသံသဝဏ်တစ်ခုကို ယူဆောင်သွားကြသည်။ ရာသံသဝဏ်
မှာ သာကိုဝင်မင်းသမီး တစ်ယောက်ဆက်သရန် တောင်းခံလိုက်သော
သဝဏ်ဖြစ်သည်။**

တမန်အဖွဲ့ကို ကောသလမင်းကြီးက သီးခြားအမှာစကားဖြင့်
အမိန့်မှတ်လိုက်သည်။

အခိုရဝတီနှင့် ကုဏ္ဏလကေသာ ၂၆ ၂၇

“သာကိုဝင် မင်းသမီးတစ်ပါးဖြစ်ဖို့ပဲ အရေးကြီးတယ်၊ ဘယ်သာ ကိုဝင်မင်းရဲ့ သမီး၊ ဘယ်သူဘယ်ဝါဖြစ်ဖြစ် ဒါပေမယ့် သာကိုဝင် မင်းသမီး ဟုတ်မှန်ကြောင်းကို သာဓကသက်သောရအောင် ယူခဲ့ကြ”

ကပါလဝတပြည်မှ သာကိုဝင် မင်းဆွေမင်းမျိုးတို့၏ ရာအေသိက် အဝန်းတွင် ကောသလမင်းကြီး၏ ရာသေး သဝဏ်က လူပ်လူပ်ရှားရားဖြစ် သွားစေလေသည်။

အမျိုးအေတ်ကို စောင့်ထိန်းခြင်းအရာ၌ ပြင်းထန်သော သာကိုဝင် နှယ်တို့သည် ရာသေးသဝဏ်ကို သိမ်မွေ့စွာ တုန်းပြန်နိုင်ရန် စဉ်းစားကြရ သည်။ မိမိတို့ အမျိုးအေတ်ကို အမျိုးနှယ်မတူသော အခြားအသိက်အဝန်းသို့ ကူးပြောင်းပို့ဆောင်ပေးရန် အလိုမရှိကြ။ သို့သော် ရာသေးကို ပြင်းပယ်ဖို့ ရာလည်း အခက်အခဲရှိသည်။ သာဝတ္ထိသည် ချမ်းသာကြွယ်ဝသော ပြည် ထောင်ပြီးဖက်တစ်ခုဖြစ်သည်။ ရာသေးကို ပြင်းဆန်တုံးပြန်လိုက်ပါက ကောသလမင်းကြီးသည် စစ်မက် ခင်းကျင်းပေလိမ့်မည်။

ထိုအခက်အခဲကို ဝင်ရောက် ဖြေရှင်းပေးလိုက်သူမှာ မဟာနာမ သာကိုဝင်မင်းဖြစ်လေသည်။

“သာကိုဝင်မျိုးအေတ်စစ်စစ်ကို ဘာကြောင့် မျိုးနှယ်မတူတဲ့သူဆီ ပို့လွှတ်ရမှာလဲ၊ ကျွန်ုပ်မှာ နာဂုံးကြောဆိုတဲ့ ကျွန်ုပ်မကမွေးတဲ့ မိန်းကလေး တစ်ယောက်ရှိတယ်၊ ကျွန်ုပ်မသမီးဆိုပေမယ့် ရုပ်အဆင်းဟာ အင်မတန်တင့် တယ် သူ ဖြစ်တယ်၊ သူ့နာမည်က ဝါသဘခတ္ထိ ယာတဲ့၊ ဝါသဘခတ္ထိယာကိုပဲ သာကိုဝင်မျိုးနှယ်အဖြစ် အယောင်ဆောင်စေပြီး ဒီသာဝတ္ထိဘုရင်ဆီ ပို့ဆက် လိုက်ကြတာပေါ့”

ဝါသဘခတ္ထိယာသည် သာကိုဝင်ဖြစ်ကြောင်း မြတ်စွာဘုရား၏ ဘထွေးတော် အမိတော့အနဲ့ သာကိုဝင်မင်းသားတော် ဖြစ်သူ တစ်နည်းအား ဖြင့် မြတ်စွာဘုရားနှင့် ညီအစ်ကို ဝမ်းကွဲတော်စပ်သူ မဟာနာမ သာကိုဝင် မင်း၏ သမီးတော်ဖြစ်ကြောင်း တမန်အမတ်တို့ကို အကြောင်းပြန်လိုက်ကြ လေသည်။

ထိုအကြောင်းကို ကောသလမင်းကြီး သိရသည်တွင် များစွာ နှစ် သက်ကျေနှပ်သွားကြသည်။ ဝါသဘခတ္ထိယာကို ဆောင်ကျော်းခဲ့ရန် အမိန့် ချမှတ်လိုက်သည်။ သို့သော် ကောသလမင်းကြီးသည် အခြားကိစ္စများ၏

၂၁ အျမှုပိုးညီ

ရိုးရိုးစင်းစင်းပင် တွေးခေါ်တတ်သူ ဖြစ်ကောင်း ဖြစ်မည်၊ မင်းမျိုးမင်းနှယ်
မင်းရေးမင်းရာ ကိစ္စများ၌မူ ဘုရင်တစ်ပါးအနေဖြင့် နှဲစပ်သူဖြစ်သည်။
ထိုအပြင် အမျိုးောတ် မာန်မာနပြင်းထန်လှသော သာကိုဝင်တို့အကြောင်း
ကိုလည်း သိထားသည်။

ထိုကြောင့် ဝါသဘခတ္တိယာကို ဆောင်ကြုံးမည့် တမန်အဖွဲ့အား
သီးခြား အမိန့်စကားမှတ်လိုက်သည်။

“သာကိုဝင်မင်းတွေဟာ အမျိုးောတ်မာန်ပြင်းထန်ကြတယ်၊ ပြီး
တော့ မင်းဆိုတာက မာယာလည်း များတတ်တယ်၊ ယုတ်ည့်တဲ့ သူဒွေအန္တယ်
ဝင် ကျွန်းမသမီးကို မင်းသမီးဆိုပြီး လှည့်စားလို့ရတယ်၊ ဒါကြောင့်
ဝါဘယ်+။ခတ္တိယာကို သူ့ခမည်းတော် မဟာာနာမသာကိုဝင် မင်းနဲ့
ပွဲတော်စာတစ်ပွဲ တည်းစားမှ ခေါ်ဆောင်ခဲ့”

ပရိယာယ်မာယာများက အသစ်သစ်ထပ်မံပေါ်ပေါက်လာသည်။
တစ်ဖက်၏ သံသယကို အခြားတစ်ဖက်က လှည့်စားမှုဖြင့် တုံ့ပြန်သည်။
လုပ်ကြီဖန်တီးထားသော အယောင်ဆောင်မှုများဖြင့် စီမံကြသည်။

ခမည်းတော်နှင့်အတူ တစ်ပွဲတည်း ပွဲတော်စာစားသော မင်းသမီး
ကိုသာလျှင် ဆောင်ကြုံးရမည်ဖြစ်ကြောင်း သာဝတ္ထိတမန်အဖွဲ့က ပြော
ကြားသောအခါ မဟာာနာမ သာကိုဝင်မင်းကဆိုသည်။

“ဟုတ်ပေတာပေါ့၊ အမျိုးောတ် မတူသူချင်းဟာ တစ်ပွဲတည်း မ
စားကြဘူး၊ ဝါသဘခတ္တိယာဟာ ကျွန်းပဲရဲ့ သမီးတော်ဆိုတော့ ကျွန်းပဲနဲ့
အတူ တစ်ပွဲတည်း ပွဲတော်စားရမှာပေါ့၊ သင်တို့ ယုံမှားသံသယမရှိကြနဲ့၊
လက်တွေ ထင်ရှားစေရမယ်”

အယောင်ဆောင်မှု၊ လှည့်စားမှု၊ ဖျားယောင်းမှုတို့မည်သည်မှာ
ချဉ်းမရှင်းသော ပိုင်းတောင့်နှယ်ပင် တစ်စမှုသည် အခြားတစ်စ ထို့နောက်
ထပ်မံ၍ အခြားအခြားသော အစများဆီသို့ တစ်ရှစ်ပတ်ပတ် ရှုပ်တွေးသွား
တတ်ကြစမြဲ။

ကောသလမင်းကြီး၏ တမန်အမတ်များ ရှေ့မောက်မှာ ဝါသဘ^၁
ခတ္တိယာသည် သတို့သမီးဝတ်စားတန်ဆာအစုံအလင်နှင့် ထွက်လာသည်။
ထို့နောက် မဟာာနာမ သာကိုဝင်မင်း အသင့်စောင့်နေသော ပွဲတော်အုပ်အနီး
တွင် ဝင်ထိုင်လိုက်သည်။

အခိုရဝတ္ထန ကုဏ်လင်ကသာ ၂။ ၂၃

ဘခမည်းနှင့် သမီးတော်တို့ အတူတကွ ပွဲတော်စာစားသုံးတော့
မည့်အသွင်ဖြစ်သည်။

မဟာနာမ သာကိုဝင်မင်းက ပထမဆုံး ထမင်းတစ်လုပ်ကို ဆုပ်
ယူကာ ခံတွင်းသို့ သွင်းခွဲလိုက်မည်အပြုတွင် အမတ်တစ်ဦး ပွဲတော်အုပ်
နားသို့ ချဉ်းကပ်လာသည်။

“အရှင်မင်းမြတ် သာကိုဝင်မင်းတစ်ပါးက သဝဏ်လွှာရောက်ရှိ
လာပါတယ်၊ အရေးတော် ပေါ်ပေါက်လာတဲ့ အမှုဖြစ်တဲ့အတွက် သဝဏ်ကို
နာကြားတော်မူသင့်ပါတယ်”

မဟာနာမသည် ခွဲအဲ ထမင်းလုပ်ကို ပွဲတော်အုပ်ထဲ ပြန်ချလိုက်
ပြီး . . .

“အို . . . ဟုတ်လား၊ အရေးတော်ဆိုတော့ နာကြားရမှာပေါ့”
ဟုဆိုသည်။ အမတ်က ရှည်လျား ရှုပ်ထွေးစွာ လုပ်ကြံရေးသား
ထားသော သဝဏ်လွှာကို ဖတ်ကြားတင်သွင်းသည်။ မဟာနာမမင်းက
ထမင်းလုပ်ကို ယူစားယောင်၊ ခွဲသယောင်၊ ဟင်းအုပ်ကို နှိုက်သယောင်၊
စွန်းကို ကိုင်သယောင်၊ ထွေးထွေးပြားပြား ပြုမှုရင်း သဝဏ်ကို နာကြား
သည်။ ထိအချိန်တွင် ဝါသဘခွဲ့ယာကား (ကျွန်းမ သမီးဖြစ်သည့်အ
လျောက်) ခေါင်းကိုင့်လျက် ထမင်းလုပ်ကိုသာ အတွင်းဝါးလျက်ရှိနေ
သည်။

သို့ဖြင့်ပင် ပွဲတော်စာစားသုံးမှု ပြီးမြောက်သွားသည်။

သာဝဏ္ဏိ တမန်အမတ်တို့၏ အမြင်တွင်ကား မဟာနာမမင်းနှင့်
သမီးတော် ဝါသဘခွဲ့ယာတို့သည် ပွဲတော်အတူ စားကြသည်ဟု တစ်ထစ်
ခု ယုံကြည်သွားကြလေသည်။

သို့ဖြင့်ပင် ဝါသဘခွဲ့ယာကို ယူဆောင်၍ သာဝဏ္ဏိသို့ ပြန်လာ
ကြပြီးနောက် ကျိုးကြောင်းစုံလင် လျောက်ထားကာ သတို့သမီးကို ကော်
သလမင်းကြီးအား ဆက်သလိုက်ကြတော့သည်။

“မြတ်စွာဘုရား၊ ဆွေတော်မျိုးတော်ဖြစ်တဲ့ သာကိုဝင် မင်းသမီး
တစ်ပါးနဲ့ ငါလက်ဆက်နှိုင်ပြီ၊ ငါဟာ ဘုရားနဲ့ ရင်းနှီးကျေမှုးဝင်မှု ရပြီ”

ကော်သလမင်းကြီးသည် ဝမ်းမြောက်ဝမ်းသာ ဖြစ်လျက် ဝါသဘ[့]
ခွဲ့ယာအား မောင်းမမိသာသံငါးရာတို့၏အကြီးအကဲ ပြုကာ အရွှေမဟေသီ

၃၀ ■ ချော်ဦးညီ

မိဖုရားခေါင်ကြီးအရာ၏ ထား၍ အဘိသက်သွန်း မြောက်စားတော်မူလိုက်
လေသည်။

မကြာမြင့်မိမှာပင် ဝါသဘခ္ဓိယာမိဖုရားမှ သားတော်တစ်ပါး
ဖွားမြင်သည်။

သားတော်ကို အမည်ပေးရန် ကောသလမင်းကြီး စဉ်းစားသည်။

“ဘုရင်နဲ့ မိဖုရားရဲ့ သားတော်တစ်ပါးကို အမည်မှည့်ဖို့အတွက်
ပုဂ္ဂိုးဟူးရား ဗြာဟွှေဏတွေနဲ့ ထုံးစံအတိုင်း ညီနှင့်တိုင်ပင်ဖို့ဟာက အရေး
မကြီးဘူး၊ ဒါက ငါရဲ့ သာဝတ္ထိနှစ်းတော်ထဲမှာ ပြီးမြောက်သွားနိုင်တာပဲ၊
အခုဟာက သားရဲ့မိခင်က သာကိုဝင်မျိုးနှယ်ဖြစ်နေတယ်၊ သာကိုဝင်မျိုး
နှယ်တွေဟာ အမျိုးဇာတ်ထိန်းသိမ်းရာမှာ အင်မတန်စည်းကမ်းတင်းကြပ်
ကြတယ်၊ အမည်နာမ မှည့်ခေါ်ရာမှာတောင် အစဉ်အလာကို စောင့်ထိန်း
သူတွေဖြစ်တယ်၊ ဒါကြောင့် သားတော်ကို အမည်မှည့်ဖို့ အရေးမှာ သူ့မယ်
တော်ရဲ့ ဆွေမျိုးသာကိုဝင်မင်းတွေဆီကပဲ အကြံဥက္ကာလူရမယ်၊ ဟုတ်တယ်
သူအဘိုးဖြစ်တဲ့ မဟာနာမ မင်းဆီကပဲ နာမည်တောင်းခံရမယ်”

အမည်မှည့်ပေးရန် တောင်းခံသော သဝဏ်လွှာကို ကပိုလဝတ်သို့
ပို့ရပြန်သည်။ သဝဏ်လွှာကို ရသောအခါ မဟာနာမမင်းကြီးက နှုတ်မြှုက်
မိန့်ကြားသည်။

“ဝါသဘခ္ဓိယာဟာ ဒီမှာ ရှိစဉ်ကတည်းက သူတစ်ပါးအပေါ်
သြောကျောင်းသူ လွှမ်းမိုးနိုင်သူပေပဲ၊ အခုသူက သားယောကျားရပြီဆိုတော့
သူဟာ ကောသလမင်းကြီးရဲ့ အလွန်အလွန်အခွင့်အရေးပေးခြင်းခံရသူ၊
ရင်းနှီးကျွမ်းဝင်သူ ဖြစ်လာတော့မယ်၊ အင်း ရင်းနှီး ကျွမ်းဝင်သူ ဝဲလွှာဘာ
ပေါ့...”

ရင်းနှီးကျွမ်းဝင်သူဟူ၍ အဓိပါယ်ရသည့် ‘ဝဲလွှာ’ ဆိုသော
စကားလုံးကို ကြားလိုက်ရသည့်တွင် သဝဏ်လွှာဆက်သူ၊ သာဝတ္ထိအမတ်
က ထိအရာသည် သားတော်အတွက် အမည်နာမပေပဲဟု မှတ်ယူလိုက်
သည်။

သို့သော် နားအနည်းငယ်လေးသော အမတ်က ‘ဝဲလွှာ’ ကို
အမှန်အတိုင်းမကြား၊ တလွှဲတရျော်ကြားသွားသည်။ သူကြားလိုက်သော
အမည်နာမကိုပင် ကောသလမင်းကြီးထံ သံတော်ဦးတင်လိုက်သည်။

အခိုရဝတီနှင့် ကုဏ္ဏပဒေသာ ၂၁

“ဘိုးတော် မဟာနာမမင်းကြီး ပေးလိုက်တဲ့ အမည်က ဝိဋ္ဌဗျာပါတဲ့ အရှင်မင်းကြီး”

ထူးခြားသော ထိအမည်ကို ကောသလမင်းကြီးကလည်း မည်သို့ မျှ စောဒကမတက်တော့။ ဆွဲစဉ်မျိုးဆက် ဆင်းသက်လာသော အမည် ဟောင်းပင်ဖြစ်မည်ဟု ယုံကြည်စိတ်ချကာ ထိအမည်ကို ယူလိုက်သည်။

သို့ဖြင့်ပင် ကောသလတိုင်း၊ သာဝတ္ထိနေပြည်တော်၏ နန်းတော် ဝယ် ‘ဝိဋ္ဌဗျာ’ဟူသော အမည်ရှိသည့် မင်းသားငယ်တစ်ပါးသည် လျှို့ဝှက် ရှုပ်ထွေးစွာ ဝင်ရောက်ရှင်သန်လာလေတော့သည်။

အချိန်ကာလတို့သည် တစ်ဆယ့်မြောက်နှစ် ကာလပတ်လုံး အေး ချမ်းဇြိမ်သက်စွာပင် ကုန်ဆုံးသွားကြသည်။ ဝိဋ္ဌဗျာမင်းသားလည်း အချွေး ရောက် လူလားမြောက်လာသည်။ ကောသလမင်းကြီးက ဘုရားရှင်နှစ်သက် တော်မှုစေအုံဟု ရည်ရွယ်ကာ ဝိဋ္ဌဗျာအား အသက်အချွေး ငယ်နှုန်းသည်ကို မင့်တော့ဘဲ စစ်သေနာပတိအရာကို ပေးအပ်ဆောင်နှင်းလိုက်သည်။

ဆယ့်မြောက်နှစ်တည်းဟူသော ကာလ။

ဤမှ လွန်သည်နှင့်ပင် မုန်တိုင်းသည် အစပျိုးလာတော့သည်။

“မယ်တော်၊ သားဟာ သကျသာကိုဝင်သွေးပါသူလို့ သိရတယ်၊ မယ်တော်ရဲ့ အဘိုးအဘွားဆွဲမျိုးတွေဟာ သကျသာကိုဝင်တွေ မဟုတ် လား”

မယ်တော် ဝါသဘခဲ့ဖို့ယာမိဖုရားကြီး အနည်းငယ် လူပ်လူပ်ရား ရှားဖြစ်သွားသည်။ မေးမိန်ကွယ်ပျောက်လုန်းပါးဖြစ်နေသော လျှို့ဝှက်မှု ကန်ရေပြင်မျက်နှာထက်ဝယ် လိုင်းတွန်းလေးများ ထလာသည်။

သားဝိဋ္ဌဗျာ၏ အမေးစကား အဘယ်သို့ ရည်ရွယ်သည်ကို ရိုပ် စားမိမည်။ သားကို ကြိုတင်တားမြစ် ပိတ်ပင်ဖို့ စဉ်းစားသည်။ မတူးဆွဲ စကောင်းသော အတိတ်၊ အစမဖော်စကောင်းသော ဖြစ်ရပ်များ။

သို့သော် တက်ကြွန်ပျိုးသော မင်းပျို့မင်းလွင် ဝိဋ္ဌဗျာသည် အောင် မှလွှတ်စ စစ်မြင်းတစ်ကောင်လို့ စွာဖုံရှုပ်၍ ဟီသံပေးလာပြီ။

“ဟုတ်တယ်မဟုတ်လား၊ မယ်တော်ရဲ့ ဘိုးဘွားဆွဲမျိုးတွေဟာ သကျသာကိုဝင်တွေ မဟုတ်လား မယ်တော်”

“ဟုတ်တယ်လေ၊ အဲဒီတော့ သားက ဘာသိချင်သေးလို့လဲ”

၃၂ ■ ချော်ဦးညီ

“ကိုယ့်မိခင်ဘက်က မျိုးနှယ်တော်တွေရဲ့ ဒေသကို သားရောက်ဖူး ချင်တယ်၊ သကျသာကိုဝင် မင်းတွေရဲ့ အဆောင်အယောင်အခမဲးအနားတွေ ကို သားကြည့်ချင်တယ်”

ဝိဇ္ဇာဌာ၏ ငယ်နဲ့သော မျက်လုံးအစုံထဲမှ စူးရှေ့သော အလင်း ရောင်များကို ဝါသဘခ္ဓိယာ သတိပြုမိလိုက်သည်။ အင်အားရှိသော သား၏ အကြည့်ကို မိခင်ရင်မဆိုင်ရဲသဖြင့် မျက်နှာလွှဲဖယ်လိုက်ရသည်။ ထို့နောက် ကတုန်ကယင်အသံက နှုတ်မှုထွက်သွားသည်။

“ဘိုးဘွားတွေရဲ့ နှစ်းတော်ကို သား မြင်ဖူးတွေဖူးလို့ကော ဘာ အကျိုးထူးမှာလဲ၊ ဘာဖြစ်လို့ သွားချင်ရတာလဲ”

ဝိဇ္ဇာဌာက မိခင်၏ ရှောင်လွှဲထားသော မျက်လုံးများကို မရအရ လိုက်ကြည့်သည်။ မျက်နှာချင်းဆိုင်သည်။

ထို့နောက် မိမိကိုယ်မိမိ ယုံကြည့်စိတ်ချထားသော အသံဖြင့် ပြော လေသည်။

“ဘာဖြစ်လို့ သွားချင်တာလဲဆိုတော့ အဲဒီ သကျသာကိုဝင်မင်း တွေဟာ သားရဲ့ ဘိုးဘေးတွေ ဖြစ်နေလို့ပဲပေါ့ မယ်တော်၊ ပြီးတော့ သားဟာ ကောသလတိုင်းရဲ့ စစ်သေနာပတီ မဟုတ်လား၊ စစ်သေနာပတီ တစ် ယောက်ဟာ တိုင်းခန်းလှည့်ရတယ် မဟုတ်လား”

သားဖြစ်သူက မိမိထံ ခွင့်တောင်းခွင့်ပန် ပြုနေခြင်းမဟုတ်။ သူတကယ်လုပ်တော့မည့် အရာတစ်ခုကို အသိပေးနေခြင်းသာ ဖြစ်ကြောင်း ဝါသဘခ္ဓိယာ နားလည်သွားသည်။

“သားရဲ့ မမည်းတော် မင်းကြီးကိုလည်း လျှောက်ထားချေပါတော့ ကွယ်”



သာဝတ္ထိနေပြည်တော်မှ ဝိဋက္ခဘစ်သည်ဖိုလ်ပါ အခြေအရံဖြင့်
ထွက်သည်နှင့် တစ်ပြိုင်နက် ဝါသဘခတ္ထိယာသည် ကပိလဝတ်ရှိ သာကို
ဝင်မင်းများထံ လျှို့ဝှက်သဝဏ်စေလိုက်သည်။

“ၢု သာဝတ္ထိနှစ်းတော်၌ ကျွန်တော်မသည် မိဖူရားကြီးအရာဖြင့်
ချမ်းသာစွာ နေရပါသည်။ အရှင်တို့သည် ဝိဋက္ခဘအား မည်သည့် ထူးခြား
ချက်ကိုမျှ ပြတော်မမူကြပါနှင့်၊ အရာခပ်သိမ်းတို့သည် ရှိရင်းနေမြီအတိုင်း
ဝိရိလျှို့ဝှက် ရှိနေကြပါစေကုန်”

ကပိလဝတ်မှ သာကိုဝင် ဆွဲတော် မျိုးတော် များကား
ဝိဋက္ခဘလာ မည်ဆိုကတည်းက လူပ်လူပ်ရွှေဖြစ်သွားကြလေသည်။
သို့သော် ဝါသဘ ခတ္ထိယာ၏ သဝဏ်ကိုလည်း စာနာထောက်ထားစွာဖြင့်
ကြိုတင်၍ အစီအမံများ ချကြသည်။

ခတ္ထိယဗျိုးနှယ်တို့၏ ဇာတိမာန်ကိုကား မလျော့နိုင်။

မင်းဆွဲစိုးမျိုးတို့၏ အစဉ်အလာအရ ကြီးသူကို ငယ်သူက အ^၁
ဆင့်ဆင့် ရှိခိုးဂါရဝ ပြုကြရပေသည်။ ကပိလဝတ်နှစ်းတော်ထဲ၌ ဝိဋက္ခဘ^၂
ထက် အသက်ငယ်သော မင်းညီမင်းသားလေးများ၊ မင်းသမီးငယ်များ ရှိနေ^၃
ကြသည့် အစဉ်အလာအရ ဆိုလျှင် ထိုသူတို့သည် ဝိဋက္ခဘကို ရှိခိုး ဂါရဝ^၄
ပြုကြရပေမည်။

သို့သော် မဟာဆီမဟာသွေး၊ သကျသာကိုဝင်စင်စစ် မင်းညီ^၁
မင်းသားများအနေဖြင့် သူ့ဒွန်ယ်ဝင် ‘ကျွန်မ’ တစ်ယောက်၏သားကို
မည်သို့ ရှိခိုးနိုင်မည်နည်း။ အမျိုးဇာတ်ထိန်းသိမ်းစောင့်ရောက်ခြင်းဖြင့် မွေး။

၃၆ မြန်မားပြီ

ဒိပ်ဝယ်‘သာကိုဝင်’အဖြစ် ထင်ရှားကျော်ကြားနေသူများ ဖြစ်သည်။ သာကို
ဝင်တို့အဖို့ အမျိုးဘတ်သည် အမြင့်ဆုံးစောင့်ထိန်းမှု ဖြစ်ချေသည်။

ကပါလဝတ်နှစ်းတော်ထဲ၌ သကျသာကိုဝင်မင်းများ စုဝေးတိုင်ပင်
ကြသည်။ ဝိဋ္ဌဗြာ့ဘရောက်လာတော့မည်။ သူ့ကိုယ်သူ သာကိုဝင်သွေး စစ်
စစ်ဟု ယုံကြည်နေသော ဝိဋ္ဌဗြာ့ဘ ရောက်လာတော့မည်။

အမျိုးဘတ်နိမ့်သော ‘ကျွန်’ ၏ သားက အရှင်သခင်များ အသိက်
အဝန်းထဲသို့ ရောက်လာတော့မည်။ ဝိဋ္ဌဗြာ့ဘက ကြီးသူများကို ရှိခိုးဂါရဝ
ပြရမည်ဖြစ်သလို ငယ်သူများကလည်း ဝိဋ္ဌဗြာ့ဘကို ရှိခိုးဂါရဝ ပြကြရ
တော့မည်။ ကျွန်၏ သားကို မဟာဆီမဟာသွေးများက ရှိခိုးရမည်လော်။

နောက်ဆုံး၌ ဖြေရှင်းရန် နည်းလမ်းတစ်ခုကို ရသွားကြသည်။

“ဝိဋ္ဌဗြာ့ဘအောက် အသက်ငယ်ရွယ်တဲ့ မင်းသားလေးတွေကို သူ
ရောက်နေချိန်မှာ ကပါလဝတ် နှစ်းတော်ထဲ မရှိစေနဲ့၊ ဇန်နဝါရီတို့ကိုနယ်တွေ
ဆီ ကြိုပြီး ပို့ထားလိုက်ကြ၊ အရှေ့ခိုင်းထားလိုက်ကြ”



ကောသလတိုင်း၏ စစ်သေနာပတိ ကောသလဘရင့်သားတော်
ဝိဋ္ဌဗျာ။ ကပိလဝတ်နှစ်းတော်သို့ ရောက်လာသည်။ ကပိလဝတ်မှ ဆွဲ
တော်မျိုးတော် သာကိုဝင်တို့က မန်းသော်လည်း ပင့်သက်ရှိက်လျက် ကြို
ကြသည်။

ကပိလဝတ်ရောက် ဝိဋ္ဌဗျာ။ အထူးစီမံထားနှင့်သော ခတ္တိယ
ရိပ်သာကျွန်းတွင် နေရာချေပေးကြသည်။ ထိုရိပ်သာကျွန်းတွင် အသက် အ
ရွယ်ကြီးရှင့်သော သာကိုဝင် မင်းများလည်း စုရုံးရောက်ရှိနေကြသည်။

ဝိဋ္ဌဗျာသည် ကပိလဝတ်ရှိ ဆွဲတော်မျိုးတော်များနှင့် တွေ့ရပြီ
ဟုဆိုကာ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေသည်။ မိမိ၏ သာကိုဝင် မင်းဆွဲ
မင်းမျိုးအဖြစ်ကို ကျေနပ်နေသည်။ အထူးသဖြင့် ခတ္တိယရိပ်သာကျွန်း၏
အထူးတလည်စီမံလျက် ခရီးဦးကြိုနေရာချေထားပေးခြင်းကို ဂုဏ်ယူမဆုံး
ဖြစ်နေသည်။

“ဝိဋ္ဌဗျာမင်းသား၊ ဟောဒါ မောင့်မယ်တော်ရဲ့ ခမည်း၊ မောင့်
ဘိုးတော်ပဲ၊ သာကိုဝင်တို့ ထုံးစုံအတိုင်း ရှိခိုးဂါရဝ နှိတ်ဆက်ပါဦး”

ရိပ်သာကျွန်း၏ စင်မြင့်ထက်တွင် ထိုင်နေသော အဘိုးကြီးတစ်
ယောက်ကို ဝိဋ္ဌဗျာရှိခိုးဂါရဝ ပြုလိုက်သည်။ ဘိုးတော်ဖြစ်သူက ဆုမွန်
များပေးသည်။

“ဝိဋ္ဌဗျာမင်းသား၊ ဒါကတော့ မောင့်မယ်တော်ရဲ့ အစ်ကိုတော်
ဦးရီးတော်ပေါ့”

ဝိဋ္ဌဗျာရှိခိုးဂါရဝ ပြုပြန်သည်။

၃၆ ■ ချော်ဦးညီ

“ဟော. . . ဒါက မောင့်မယ်တော်ရဲ့ မောင်ငယ်တော်
မောင့်ဘထွေးတော်”

ကြိုကြိုရုံရုံထိုင်က ရှိခိုးလိုက်ပြန်သည်။

သို့ဖြင့် ဘကြီးတော်၊ ဘထွေးတော်၊ ဦးရီးတော်စသည့် ကြီးရင့်သူ
ရှာ ဝယ စုနိုင်ခွေမျိုးတော်များကို အစဉ်အတိုင်း ရှိခိုးနှုတ်ဆက်ပြီး သွား
သည်။

အကင်းပါးသော ဝိဋ္ဌဗျာမင်းသားသည် သာကိုဝင်မင်းများကို
တစ်ယောက်ပြီးတစ်ယောက် ရှိခိုး ဂါရဝပြုရင်း တစ်ခုခုများယွင်းနေပြီဖြစ်
ကြောင်း သိလာသည်။ ထို့ကြောင့် အကြိုအထောက်တော် သာကိုဝင်မင်း
တစ်ပါးကို မေးလိုက်သည်။

“ကျွန်ုပ်ထက် အသက်အရွယ်ကြီးရင့်သူ ကျွန်ုပ်က ရှိခိုးရမယ့် သူ
တွေချည်း တွေရပါလား၊ ကျွန်ုပ်ထက် ငယ်ရွယ်သူ ကျွန်ုပ်ကို ရှိခိုးကြမယ့်
ခွေတော်မျိုးတော်တွေ မရှိကြဘူးလား”

သာကိုဝင်မင်းက ပြီးလျက်ဖြေသည်။

“အရှင့်သားရဲ့ ညီငယ်မင်းသားလေးတွေလား အို. . . ရှိတာပေါ့၊
ဒါပေမယ့် ခုအချိန်မှာ သူတို့ဟာ ဒီကပိုလဝတ်မှာ မရှိကြဘူး၊ နေပုဒ် တိုက်
နယ်တွေဆီအလည်းအပတ်သွားနေကြတယ်လေ၊ သာကိုဝင်တို့ရဲ့ အစဉ်အ
လာအတိုင်း ဒေသန္တရ ဗဟိုသုတ ရှာမြို့ပို့၊ နေပုဒ်တိုက်နယ်တွေဆီ ရောက်
နေကြလို့ပါ”

“သို့. . . ဟုတ်လား၊ ကျွန်ုပ်တို့နဲ့ မတွေရတော့ဘူးလား”

“အရှင့်သား၊ ကပိုလဝတ်မှာ နေမယ့်ရက်အတိုင်းဆိုရင် သူတို့နဲ့
ဆုဖြစ်တော့မှာ မဟုတ်ဘူး၊ သူတို့ခရီးလှည့်ရင်း ရက်လ ကြာတတ်တယ်”

“ဒါဆိုလည်း ရှိစေတော့လေ”

ခမ်းနားသို့ကိုဖြုံက်စွာ အည်ခံကျွေးမွှေးကြသော အစီအစဉ်များ
ကြားဖြုံ ဝိဋ္ဌဗျာသည် ထိုကိစ္စကို မေ့ပျောက်သွားသည်။

သို့ဖြင့် သာဝတ္ထိပြန်မည့်ရက်သို့ ရောက်လာသည်။

ဝိဋ္ဌဗျာသည် မယ်တော်ဘက်မှ သာကိုဝင်မင်း ဘိုးဘားများကို
တွေနေရသည့်အတွက် ကျေနပ်အားရစွာဖြင့် ပြည်တော်ပြန်ရန်စိစဉ်သည်။
ကပိုလဝတ် ခတ္ထိယရိပ်သာကျွန်းမှ ထွက်သော အခမ်းအနားမှာလည်း

ကြီးကျယ်လှသည်။ ဘိုးတေးဆွဲမျိုးများကို ရှိခိုးနှုတ်ဆက်လျက် ဝိဇ္ဇာဌာသည် ရိပ်သာကျွန်း မှစ်တံခါးမှ ထွက်ကာ သူမြင်းဆီသို့ ထွက်လာခဲ့သည်။

ပြန်တော်ပြန်တပ်ဖွဲ့က အဆင်သင့် စောင့်ကြိုနေသည်။

ဝိဇ္ဇာဌာသည် မြင်းပေါ်တက်ရန် ပြင်လိုက်သည်။

သို့သော် မြင်းကော်ကြိုး ကိုင်ဆွဲပေးထားသူ မင်းချင်းလုလင် နှစ်ယောက်သာ ရှိနေသည်။ ခြေကွင်းကို ကိုင်ဆွဲပေးထားမည့် မင်းချင်းလုလင် မရှိ။

“ဟေ့ . . . ဒီကတစ်ယောက် ဘယ်သွားနေလဲ”

ဝိဇ္ဇာဌာက မေးလိုက်သည်။

“ရိပ်သာကျွန်းထဲမှာ သူ့ဓားကျွန်ရစ်ခဲ့လို့ ပြန်ယူနေပါတယ် အရှင်”

“တယ်ပေါ့လျော့ကြတာပဲ”

စိတ်ကြည်နှုံးနေခိုက်ဖြစ်၍ ထိမျှသာ ဝိဇ္ဇာဌာရော့ချွဲတ်သည်။

ထိုအချိန်မှာပင် ခြေနင်းကွင်း ကိုင်ဆွဲပေးသူ မင်းချင်းလည်း ပြန်ရောက်လာသည်။ သူ့အသွင်မှာ ထိန်းသိမ်းဆောက်တည်ရာမဲ့ ဖြစ်လျက်သူ့မျက်နှာမှာ သုန်းမှုန်းနှုန်းလျက် . . .

ကပိုလဝတ်မှ သာဝတ္ထိသို့ ဝိဇ္ဇာဌာပြန်ခဲ့သော အပြန်ခရီးတစ်လျောက်လုံးမှာ ထူးခြားမှုတစ်စုံတစ်ခုက ငြိတွယ်ပါလာသည်။ မည်းမောင်သော အခိုးအငွေတစ်ခုက ပြန်တော်ပြန်တပ်ကြီးအပေါ်တွင် တအီအိ လွမ်းခြုံလိုက်ပါလာသကဲ့သို့ ရှိသည်။

တပ်ဖွဲ့ဝင် ရဲမက်များ၏ အမှုအရာမှာလည်း တစ်မျိုးထူးခြားနေသည်။ ခံပြင်းမျိုးသိပ်မျက်နှာများ၊ ရှုက်ဒေါသမျက်နှာများဖြင့် ရဲမက်တို့သည် တစ်ယောက်ကို တစ်ယောက် တိတ်ဆိတ်စွာ အပြန်အလှန်ကြည့်နေကြသည်။ အသံမဲ့စကားလုံးများဖြင့် ဆက်သွယ်နေကြသည်။ တစ်ခါတစ်ရုတွင် ရဲမက်တစ်ဦးထဲမှ စကားလုံးတစ်လုံးက ထွက်ကျလာတတ်သည်။

“နားနှီးရေရှိ၊ ဆေးပစ်သတဲ့”

အစမရှိ အဆုံးမရှိ တုံးတိတိ ထိုစကားကို ပြောရင်း ရဲမက်များသည် အံတကြိုတ်ကြိုတ် လက်သီးတဆုပ်ဆုပ် ဖြစ်နေကြသည်။

ပြန်တော်ပြန် ခရီးအစပိုင်းကမူ ဝိဇ္ဇာဌာသည် ထိုအသံကို သတိမထားမိ၊ ထိုစကားကို မကြားမိ၊ သို့သော် တစ်စတ်စဖြင့် သူ၏ ရဲမက်များ

၃၀ ■ ချမ်းမြှုပါ

အသွင်တစ်မျိုး ထူးခြားနေသည်ကို ဝိဇ္ဇာဌာရိပ်စားမိလာသည်။ တစ်စုံတစ်ခုကို ဖုံးဖိထားကြသည့် မျက်နှာများ၊ လျှို့ဝှက်ချက်ကြီးတစ်ခုကို စိတ်တူသဘောတူ မျိုးသိပ်ထားကြသည့် အမှုအရာများ.. .”

နောက်ဆုံးတွင် ဝိဇ္ဇာဌာကိုယ်တိုင် ထိုစကားကို ကြားသွားသည်။
“နွားနှီးရေနဲ့ ဆေးပြစ်သတဲ့”



သတင်းစကား၏ အဖျားခံရာကို ရဲမက်တစ်ဦးချင်း စစ်ဆေးခြေ ရာခံကြည့်လိုက်သောအခါ မူလကာယကံရှင်ဖြစ်သူထံ ရောက်သွားသည်။ ဝိဋ္ဌဗြာသည် ထိုကျွန်ုတ် မင်းချင်းကို တဲနှစ်းထဲသို့ တစ်ယောက်တည်း ခေါ်ယူလိုက်လေသည်။

“နွားနှီးရောနဲ့ ဆေးပစ်သတဲ့ ဆိုတဲ့ ဘာမှန်းမသိတဲ့ စကားတစ်ခွန်း ကို ငါရဲ့ ရဲမက်တွေအားလုံး တိုးတိုးပြောနေကြတယ်၊ ဒီစကားဟာ မင်းဆီ က လာတာလို့ သိရတယ်၊ အဲဒီ စကားရဲ့ အဓိပ္ပာယ်က ဘာလဲ၊ မင်းသိသ ရွှေ၊ အကုန်ပြောစမ်း”

မင်းချင်းယောက်ား၏ မေ့ကြည့်လိုက်သော မျက်လုံးအစုံတွင် မျက်ရည်များ ဝဲနေသည်။ သာဝတ္ထီ၏ သေနာပတီချုပ်ဖြစ်သော ဝိဋ္ဌဗြာ မင်းသားရှေ့တွင် သူရပ်တည်မနိုင် ယိုင်လဲတော့မည့် အလားပင်။

“ပြောစမ်း မင်းမှာ ဘာလျှို့ဝှက်ချက်တို့ မျှိုးသိပ်ထားရသလဲ၊ နွားနှီးရောနဲ့ ဆေးပစ်သတဲ့ ဆိုတဲ့စကားဟာ ဘာအဓိပ္ပာယ်လဲ”

မင်းချင်းယောက်ားသည် ဝိဋ္ဌဗြာခြေဖမိုးရှေ့တွင် ကိုယ်ကို ပစ်လွှဲလိုက်ကာ ဗလုံးဗတ္ထုး အသံများဖြင့် လျှောက်တင်လေသည်။

“ကပိလဝတ်ကနေ ထွက်ခွာမည့် နံနက်မှာ ကျွန်ုတ်မျိုးဟာ အရှင်းမြင်းရဲ့ ခြေနင်းကွင်းကို အသင့်ကိုင်ပေးရင်းကနေ ကျွန်ုတ်မျိုးရဲ့ ဓားမေ့ကျွန်ုတ်ခဲ့တာကို သတိရလို့ မင်းကွန်းတဲနှစ်းဆီကို ပြန်သွားခဲ့ပါတယ်၊ အဲဒီအချိန်မှာ...”

မင်းချင်း၏ အသံနစ်သွားသည်။

၄၀ ■ ချမှတ်ပြီ

ထိတ်လန်းမှာ သူခံတွင်းကို ပိတ်ဆိုထားသည်။

“ပြော. . .ဆက်ပြောစမ်း၊ မင်းပြစ်မင်းဒဏ် မသင့်ဖော်ဘူး”

“ခွင့်လွှတ်တော်မူပါ အရှင်၊ ကျွန်တော်မျိုး မင်းကွန်းထိုးနှစ်းဆီ အရောက်မှာ တစ်ဖက်တံခါးအကွယ်က အသံတစ်ခုကို အတိုင်းသားကြား လိုက်ရပါတယ်၊ ကျွန်တော်မျိုးရောက်နေတာကို အဲဒီကျွန်မ မသိပါဘူး၊ ဟုတ်ပါတယ်၊ ကပါလဝတ်က ကျွန်မတစ်ယောက်ပါ၊ သူဟာ ကြမ်းခင်းပျဉ် ချပ်တွေကို နွားနှုန်းရော့ ဆေးကြောပွတ်တိုက်နေပါတယ်၊ ဆေးကြောပွတ် တိုက်ရင်းနဲ့လည်း ကျွန်မဟာ တတွတ်တွတ် ရော့ပွတ်နေပါတယ်၊ သူ ရေ ရွှေတ်တဲ့ စကားအတိုင်း ကျွန်တော်မျိုးကို ပြန်လည်လျောက်တင်ခွင့် ပြုပါ အရှင်”

“ခွင့်ပြုတယ်၊ ကျွန်မ ဘာတွေပြောသလဲ”

“နွားနှုန်းရော့ ဆေးပစ်မှဖြစ်မယ်၊ ကျွန်မတစ်ယောက်ရဲ့ သားထိုင် သွားတဲ့နေရာ၊ ဘတ်နိမ့်ယုတ်ည့်သူတစ်ယောက်နဲ့ ထိတွေသွားတဲ့နေရာ၊ နွားနှုန်းရော့ ဆေးပစ်မှ ဖြစ်မယ်၊ ဝါသဘခတ္ထိယာကိုများ သူတို့က မဟာနာမ မင်းကြီးရဲ့ သမီးတော် အစစ်မှတ်ပြီး ဝိဇ္ဇာဌာကို နေရာပေးလိုက်ကြတာ၊ ချီးမြောက်လိုက်ကြတာ၊ ဝါသဘခတ္ထိယာဆုံးတာ နာဂုတ္တာဆုံးတဲ့ ကျွန်မက ဖွားတဲ့ သမီးဆုံးတာ နှင့်တို့မသိပေမယ့် ငါတို့သိတယ်တဲ့၊ ကျွန်ရဲ့ မြေး၊ ကျွန်ရဲ့သား၊ ဝိဇ္ဇာဌာထိုင်သွားတဲ့နေရာ၊ သူ့အသားနဲ့ထိသွားတဲ့ နေရာ၊ ကျွန်စောနဲ့နေရာ နွားနှုန်းရော့ ဆေးပစ်မှ အဲဒီလို”

ရုန်းခနဲ့ ထရပ်လိုက်သော ဝိဇ္ဇာဌာမင်းသား၏ အသွင်မှာ မြေပြင် ထဲမှ ကျောက်ရပ်တုကြီးတစ်ခု ရုတ်ခြည်းထိုးထွက်သည့်နှယ်ဖြစ်သည်။ မင်းချင်းယောက်ဗျားမှာမူ ကြောက်လွန်းသောကြောင့် မြေတွင် ပြားပြားဝပ်နေရာ မှ မြေကြီးထဲသို့ နှစ်ဝင်သွားတော့မလား ထင်ရသည်။

“မင်း. . .သွားနှင့်ပြီ. . .၊ မင်းကို ငါအပြစ်မယူပါဘူး. . .”

ဝိဇ္ဇာဌာ၏ လေသံမှာ ဝမ်းခေါင်းထဲမှ ထွက်လာကာ သွားကြား ထဲမှ စိမ့်ကျလာသည့် အေးစက်တင်းခဲနေသည့် အသံ။

မင်းချင်းယောက်ဗျားသည် ကတုန်ကယင်ဖြင့် တဲ့နှစ်းထဲမှ ထွက်လာခဲ့သည်။ တဲ့နှစ်းထဲတွင် မလှပ်မယူက်ရပ်ရင်း ဝိဇ္ဇာဌာရော့ပွတ်လိုက်သော စကားများကို သူမကြားလိုက်တော့ချေ။

အခိုရဝတီနှင့် ကုဋ္ဌပဒေသာ ၃၂

“ငါထိုင်ခဲ့တဲ့ ပျဉ်ချပ်တွေကို သာကိုဝင်မင်းတွေက နွားနှုန်းရော့
ဆေးပစ်သတဲ့လား၊ ဆေးပစ်ကြဖော်းလေ၊ ငါမင်းဖြစ်တော့မှ ငါထိုင်တဲ့
ပျဉ်ချပ်ကို ငါသဘောနဲ့ ထပ်ဆေးကြောရမှာပေါ့၊ ဒါပေမယ့် ငါဆေးကြော
မှာက သူတို့လို နွားနှုန်းရော့၊ မဟုတ်ဘူး၊ သာကိုဝင်မင်းတွေရဲ့ လည်ချောင်း
သွေးနဲ့”



ဝိဇ္ဇာ့သမင်းသားက သွေးကလဲစားအမှုကို ပျီသိပ်လျက် အကြိတ် အခဲအဖြစ် မွေးမြှုထားလိုက်သော်လည်း စိတ်သဘောလွယ်သော ကောသ လမင်းကြီးမှာမူ မထိန်းနိုင်၊ မသိမ်းနိုင်ပေါက်ကွဲသွားလေသည်။

“ကျွန်မရဲ့ သမီးကို ဘုရင့်သမီးလုပ်ပြီး ငါဆိပို့တယ် ယုတ်မာ လိုက်ကြတာ”

ကောသလမင်းကြီးသည် သာဝတ္ထိနှင့်တော်ထဲမှာပင် ဖောက်ခွဲ လိုက်သည်။

“ဝါသဘခဲ့ဖိုယာနဲ့ ဝိဇ္ဇာ့သူတို့သားအမိကို မိဖုရား၊ ဘုရင့် သား ရှိရှိသမျှ ငါပေးထားသမျှ အဆောင်အယောင်တွေအားလုံး နှုတ်ပယ် ပစ်၊ ရပ်သိမ်းပစ်၊ ကျွန်မသားအမိကို ကျွန်အဆင့်အတန်း အဆောင်အ ယောင်နဲ့ပဲ ထားပစ်လိုက်ကြ”

ဝိဇ္ဇာ့သတို့ သားအမိမှာ နေ့ချင်းသေချင်းပင် အရှင်သခင်ဘဝမှ ကျွန်ဘဝသို့ နိမ့်ကျွန်သွားကြသည်။ ကောသလမင်းကြီးမှာ ထိုမျှနှင့် မကျေ နပ်နိုင်သေးဘဲ နှန်းတော်သို့ မြတ်စွာဘုရား ကြွလာတော်မူသောအခါ ဘုရား ရှင်အား လျှောက်ထားတိုင်ကြားလေသည်။

မင်းကြီး၏ အမျက်ဒေါသကို ဘုရားရှင်က ြိမ်းအေးစေတော်မူ လိုက်သည်။

“ဝါသဘခဲ့ဖိုယာသည် မဟာနာမသာကိုဝင်မင်း၏ သမီးတော် တစ်ပါးဖြစ်ခဲ့သည်။ ထိုပြင် သင်မင်းကြီး၏ ရွှေနှင့်တော်၌ မိဖုရားကြီးအ ဖြစ် အဘိသိက်သွန်းခံရသူလည်းဖြစ်သည်။ ဝိဇ္ဇာ့သမင်းသားသည်လည်း

အခိုရဝတီနှင့် ကုဏ္ဏပဒေသာ ၂၃

ခွဲ့ယောတ် မြတ်သော သင်မင်းကြီးကို စွဲ၍ဖြစ်သောသားတော်ဖြစ်သည်။ အမိဇ်၊ အန္တယ်သည် ပမာဏကရအလေးမပြုလောက်၊ အဘဇ်၊ အန္တယ်သည် သာ ပမာဏကရ အလေးပြုလောက်သည်”

ဘုရားရှင်က ကောသလမင်းကြီးအား နှစ်သိမ့်ဆိုကာ သူဆင်းရဲ ထင်းခွေသည်မဇ် ဝစ်း၌ မွေးဖွားသော သူငယ်သည် ဆယ့်နှစ်ယူနောကျယ် ဝန်းသော ဗာရာဏသီပြည်၌ ကဋ္ဌဝါဟနမည်သော မင်းအဖြစ်သို့ ရောက်ခဲ့ ဖူးကြောင်းသာဓကဆောင်လျက် ဟောကြားတော်မူလေသည်။

ကောသလမင်းကြီးသည် ပင်ကိုအားဖြင့် သဘောကောင်းသူမြတ် လွယ်သူဖြစ်ရုံသာမက ဘုရားရှင်အပေါ်၌ အထူးအားဖြင့် ကြည်ညို၍သူဖြစ်သည်။ ဘုရားရှင်၏ ဆုံးမစကား၌ ခြိုင်းချက်မရှိတည်ကာ အဘရဲ့အန္တယ်သာ ပမာဏကရအလေးပြုလောက်သတဲ့ဟု ဝစ်းသာအားရ ရော့တ်လျက် ဝိဇ္ဇာ့ဘတို့သားအမိအား မူလ မိဖုရားကြီးအရာ၊ သားတော်အရာအဆောင် အယောင်တို့ကို ပြန်လည်ပေးအပ် ချီးမြှောက်လိုက်လေသည်။

ဝိဇ္ဇာ့ဘကား ပြင်းထန် မြန်ဆန်လွန်းသော လောကခံလှိုင်း၏ ရိုက်ပုတ်ချက်ပေါ်၌ စီးနင်းကာ သွေးကြားဆပ်ရေးတည်းဟူသောအစိုင်အခဲ ကြီးကိုသာ မျိုးသိပ်မှုပဲလိုက်လေတော့သည်။

မဟာလိစ္စရိမင်းသည် သူ၏ အမှောင်လောကထဲမှတစ်ဆင့် ကမ္မာလောကကြီးကို အမြဲမပြတ် ရှုံးစမ်းနေတတ်သူဖြစ်သည်။ မျက်စိနှစ်ကွင်းအလင်းကွယ်ခဲ့သော်ငြား မဟာလိစ္စရိမင်းသည် မိမိ၏ ဉာဏ်အသိကိုမျှ၍ ထက်မြေက်အောင်သာ ဆည်းပူးနေခဲ့သည်။ တက္ကသိလာကျောင်းတော်သားဘဝက အဖြစ်များကိုလည်း မဟာလိသည် အမြဲလိုလို သတိရနေတတ်သည်။ ရောင်းရင်းများဖြစ်သော ကောသလနှင့် ဗန္ဓုလတို့ကို အောက်မေးနေတတ်သည်။ ကောသလမင်းသားသည် အခုအခါ တိုင်းကြီးသခင်ပြည့်ရှင်ဘုရှင်ဖြစ်နေပေြီ။ မလ္လာတိုင်းသား ဗန္ဓုလသည်လည်း သူ၏ မလ္လာတိုင်းကို စွန်းခွာကာ ကောသလမင်းထံတွင် စစ်သေနာပတိအရာဖြင့် နေထိုင်နေသည်ဟု ကြားသိရသည်။ မိတ်ဆွဲနှစ်ယောက်ကား အတူတကွရှိနေကြပေြီ။ သုံးသီးသားအနုက် မိမိသာလျှင် မျက်မမြင်ဘဝဖြင့် ဝေသာလို့၌ အထီးကျွန်းဆန်နေရသည်။ သို့သော် ကောသလနှင့် ဗန္ဓုလတို့ နှစ်ဦးရင်းနှီးကပ်စွာ နေနိုင်ကြသည်ကိုတွေးပြီး မဟာလိသည် ကျေနပ်နေမိသည်။

၄၄ ■ ချောင်းညီ

အမှာင်ကမ္မာထဲမှနေ၍ မဟာလိသည် မိတ်ဆွေများနှင့် တစ်ကြိမ်
လောက်တော့ ပြန်လည်တွေဆုံးချင်ပါသေးသည်ဟုလည်း တောင့်တမိတတ်
သည်။

တစ်နှေးသောအခါ ထိုတောင့်တချက် ပြည့်ဝလာသည်။

သို့သော် မဟာလိ မျှော်လင့်ခဲ့သလိုကား မဟုတ်။ ဖြစ်လာပုံကား
မထိတ်သာ မလန့်သာပင်။



အမြင်အာရုံကွယ်ခဲ့ပြီဖြစ်သော မဟာလိသည် အကြားအာရုံ၌ သူ
မတူအောင် ထက်မြှက်လာသည်။ ထိုအကြားအာရုံနှင့်အတူ ကြားလိုက်ရ
သော အသံတစ်ခု၏ နောက်ဆက်တွဲရလဒ်ကိုလည်း အသိဉာဏ်ဖြင့် ဝေဖန်
ပိုင်းခြားတတ်လာသည်။ အသံ၏ နိမိတ်ကို မဟာလိသိလာသည်။

ယခုလည်း အသံတစ်ခုကို ကြားလိုက်ရသည်။

ထိုအသံကား မဟာလိမင်း နေထိုင်ရာ နေအိမ်နှင့် မနီးမဝေးရှိ
ဝေသာလိမြို့တံ့ခါးဆီမှ ထွက်ပေါ်လာသော အသံဖြစ်သည်။

မြို့တံ့ခါးခုနှင့် တစ်စုံတစ်ရာ ထိခိုက်ရိုက်ခတ်မိသော အသံ၊ ချင်
ချင်ခနဲမြည်သွားသော အသံများ။ ထိုနောက် တပေါ်ပေါ် ဖြတ်သန်းသွား
သော အသံများ။

မဟာလိသိလိုက်ရပေပြီ။ ထက်မြှက်သော အကြားအာရုံတွင် ထို
အသံများကို တစ်ခုက်တည်း ဖမ်းမိလိုက်နိုင်ရုံမျှမက၊ ထိုအသံ ဘယ်က
ထွက်ပေါ်လာသည်။ ဘာကြောင့် ထွက်ပေါ်လာသည် ဆိုခြင်းကိုပါ
သိလိုက် ပေပြီ။ အသံများထွက်ပေါ်လာရာ မြို့တံ့ခါးကယ် အတွင်းဘက်တွင်
ဝေသာလိမင်းတို့၏ အထွက်အမြတ်ထားရာ မက်လာရေကန်တော်ရှိသည်။
မြို့တံ့ခါးဆီမှ ပေါ်လာသော ချင်ခနဲ မြည်သံသည် မြို့တံ့ခါးခုနှင့်
ရထားဘီး တစ်ခုခု တိုက်ခတ်မိသံဖြစ်သည်။ တပေါ်ပေါ် အသံများကား
ပြင်းစွာသော အဟုန်ဖြင့် ရထားလိုမ့်သံဖြစ်သည်။

၄၆ ■ ချော်ဦးညီ

ဤအသံသည် ဝေသာလီမင်းတို့၏ ရထားဆီမှ ထွက်ပေါ်လာခြင်းမဟုတ်။ ဝေသာလီမင်းတို့ ရထားကို ဤမြို့တံခါးမှ မောင်းနှင်းလျှင် အသံထွက်ရှိုးထုံးစံမရှိ။ ထို့ပြင် ဝေသာလီတစ်ပြည်လုံး၌ သည်မျှ အရှိန်ပြင်း သော အသံထွက်နှင်းသည့် ရထားမျိုးမရှိ။ မောင်းနှင်းသူလည်း မရှိ။ သို့ ဆိုလျှင်. . .။

ဤအသံကား သူစိမ်းတစ်ရုံခံတစ်ယောက် မောင်းလာသော ရထားသံပင် ဖြစ်ချေမည်။ သည်မျှပြင်းထန်သော အသံနှင့် ဤအချိန်ဤအခါ မျိုးတွင် မဂ်လာရောကန်တော်ရှိရာသို့ သွားရန် မြို့တံခါးကို အသုံးပြုခြင်း သည် သူစိမ်းလူသာရဖြစ်မည်။

ထိုသူစိမ်းသည်လည်း အခြားသူမဖြစ်နိုင်။

မဟာလီလိုစွဲရိမင်းသည် သူ၏ဉာဏ်၌ ပြက်ပြက်ထင်ထင် သိလာသော အခြင်းအရာကို ကျေးကျွန်များအား ထုတ်ပြောလိုက်သည်။

“မြို့တံခါးကနေပြီး ရထားတစ်စင်း မောင်းသွားပြီ၊ ဒီရထားဟာ စစ်သေနာပတိ ဗန္ဓုလကိုယ်တိုင် မောင်းနှင်းလာတဲ့ ရထားပဲ၊ ရထားဟာ မဂ်လာရောကန်တော်ကို ဦးတည် သွားနေတယ်၊ ဒီအခြင်းအရာတွေ အားလုံး ကို ခြုံပြီး သုံးသပ်ရင်တော့ လိုစွဲရိမင်းတွေဟာ ဒီနေ့ဘဲ ဘေးအန္တရာယ်နဲ့ ရင်ဆိုင်ရလိမ့်မယ်”

မိတ်ဆွေ ဗန္ဓုလ၏ အစွမ်းကို မဟာလီမင်း ကောင်းစွာ သိထားပြီးဖြစ်လေသည်။



ဝေသာလို၏ အဘိသေက မင်္ဂလာကန်တော်၏ အဂုဏ်အတွင်း
တစ်ထပ်အပြင်တစ်ထပ် စောင့်ကြပ်နေကြသော အစောင့်စစ်သည်များသည်
သူ့ပို့မီး မိုးကြီးသွားတစ်ခုနှင့် ရုတ်တရက်ကြီး ထိုးဖောက်လာသော စစ်
ရထားကို တွေ့လိုက်ကြရသည်။

ရန်သူဟူသော အသိဖြင့် ခုခံတိုက်ခိုက်ဖို့ ပြင်ဆင်လိုက်ချိန်မှာ
ပင် သူတို့အားလုံး နောက်ကျသွားပြီဖြစ်သည်။ ရထားပေါ်မှ စစ်သူရဲကြီး
ရှုံးယမ်းလိုက်သော တင်းပုတ်ကြိုမ်လုံးအောက်တွင် သူတို့အားလုံး မရှုမလှ
ကစဉ်ကလျား ဖြစ်သွားကြသည်။ အသက်ကို လုပြီးကြရကာ မင်္ဂလာကန်
တော်တံတိုင်းကို စွန့်ခွာသွားကြရတော့သည်။

အစောင့်စစ်သည်များ အဝေးသို့ ထွက်ပြီးသွားကြပြီးနောက်တွင်
ရထားပေါ်မှ စစ်သူရဲကြီးသည် သန်လျက်ကို ဝင့်လိုက်သည်။ ပြင်းထန်စူး
နစ်သော အသံများပေါ်လာသည်။ ထိုအသံများကာ စစ်သူရဲကြီး၏ သန်
လျက်သွားမှ သံနှင့် မင်္ဂလာကန်တော်ကို ကျေးငှက်များပင် မဝင်နိုင်အောင်
အလုံအခြား ဆိုးဆီးအပ်ဖုံးထားသည့် သံကွန်ရက်မှ သံနှစ်းများ ထိတွေ့သံဖြစ်
သည်။

သံကွန်ရက်ကား အပိုင်းပိုင်းကျိုးပျက်သွားလေပြီ။

ရထားသည် မင်္ဂလာကန်တော်တံတိုင်း လျေကားခုအပြင်တွင် ရပ်
သွားသည်။ ရထားပေါ်မှ စစ်သူရဲကြီး ခုန်ဆင်းလာသည်။ ထို့နောက် ရထား
ပေါ်တွင် အတူပါလာသော လုပချောမောသည့်မိန်းမတစ်ယောက်အား လုမ်း
ပြောလိုက်သည်။

၄၀ ■ ချမှတ်ပြု

“ရှင်မ မရှိကာ၊ ဒါဝေသာလီ လိစ္စဝိမင်းတွေရဲ၊ အထွတ်အမြတ်
ထားရာ အဘိသေက မဂ်လာကန်တော်ပဲ၊ မင်းရဲ၊ ချင်ခြင်းဆန္ဒအတိုင်း
မဂ်လာကန်တော်အတွင်း ရေဆင်းချိုးပေတော့၊ မဂ်လာကန်တော်ရေကို
သောက်သုံးပေတော့”

မရှိကာသည် ချစ်ခင်ပွန်းသေနာပတိ ဗုဒ္ဓလကမ်းပေးသော
လက် ကို ကိုင်ဆွဲလျက် ရထားပေါ်မှ ဆင်းလိုက်သည်။

မဂ်လာကန်တော်သည် မရှိကာအား သောက်သုံးပါလှည့်၊ ချိုးပါ
လှည့်ဟု ဖိတ်ခေါ်နေလေသည်။



ဗန္တလ၏ အနီး၊ စစ်သေနာပတိကတော် မရှိကာသည် ကုသိနာ ရုပြည် မရွှေမင်း၏ သမီးတော်ဖြစ်သည်။ ဗန္တလနှင့် ကြာမြင့်စွာ ပေါင်းသင်း နေထိုင်သော်လည်း သားသမီးတစ်ယောက်မျှ မထွန်းကားခဲ့။

မျိုးဆက်သွေးကို လိုချင်လွန်းလှသော ဗန္တလက သားသမီးမရနိုင် သော အနီးကို ‘မိဘအိမ်သို့သာ ပြန်တော့’ ဟု လွတ်လိုက်သည်။ မိမိ၌ အ ပြစ်ရှိနေသော မရှိကာလည်း ခင်ပွန်းသည်၏ စကားကို နာယူကာ စံအိမ် တော်မှ ဆင်းလာခဲ့သည်။ သို့သော် မကြာမိ စံအိမ်တော်သို့ ပြန်ရောက်လာ သည်။

မရှိကာက ဗန္တလအား ဝမ်းမြောက်ဝမ်းသာ ပြောခဲ့လေသည်။

“နှမတော် ဘာကြောင့် ပြန်လာသလဲဆိုတော့ ကုသိနာရုံကို ပြန် မယ်ဆိုပြီး မောင်တော်ဆိုက ထွက်လာခဲ့ပြီးနောက် မြတ်စွာဘုရားကို ဖူးမြော လော့မှပဲလို့ စိတ်ကူးရပြီး သာဝတ္ထိပြည်မေတ္တာဝန်ကျောင်းတော်ကို သွားခဲ့ ပါတယ်၊ ဘုရားရှင်ကို ဖူးမြင်ပြီး ဘုရားရှင်က မေးမြန်းတော်မူတဲ့အခါမှာ နှမတော်ကလည်း သားသမီး မထွန်းကားနိုင်သူမျို့ မိဘရပ်ထံပြန်ဖို့ ခင်ပွန်း သည်က နှင့်လိုက်တဲ့အကြောင်း ရျောက်ထားခဲ့တယ်၊ ဒီအခါမှာ ဘုရားရှင် က သို့ဆိုလျှင် မိဘရပ်ထံ မပြန်နဲ့၊ သင့်ခင်ပွန်းထံသာ ပြန်သွားလို့ မိန့် တော်မူလိုက်ပါတယ်၊ ဒါကြောင့် နှမတော် ပြန်လာတာပါ”

ဗန္တလသည် လက်ရုံးရည်သမား ဖြစ်သော်လည်း စဉ်းစားဆင်ခြင် ခြင်းအမှု၏ ညုံဖျင်းသူမဟုတ်ချော့။

၅၀ ■ ချော်ဦးညီ

“အင်း . . . အရှည်ကို သိမ်းတော်မူတဲ့ မြတ်စွာဘုရားဟာ သား သမီး ထွန်းကားမယ့် အကြောင်းကို မြင်တော်မူလို့ ခုလို မိန့်ကြားတာပဲ ဖြစ်ရမယ်၊ ကောင်းပြီ၊ မင်းပြန်သွားစရာ မလိုတော့ဘူး မလှိုကာ၊ အရင်က လိုပဲ ပြန်နေကြတာပေါ့”

မကြောမိပင် မလှိုကာ၍ ကိုယ်ဝန်စွဲကပ်လာသည်။ ပဋိသန္ဓာလွယ် မိန့်းမသားတို့၏ အသာချင်ခြင်းတစ်ခုမဟုတ် တစ်ခုကပ်ပြီတတ်ရာတွင် မလှိုကာ၏ ချင်ခြင်းကား ထူးခြားလှပေသည်။

“ဝေသာလီပြည် လိုစွဲမင်းတို့ အဘိသေကသွန်းရာ မဂံလာကန် တော်ကရေကို သောက်လိုပါသည်။ ရေကန်တွင်း သက်ဆင်းရေချိုးချင်ပါ သည်” ဟူသော ချင်ခြင်းပင်။

နေးဖြစ်သူ၏ ချင်ခြင်းကို ဖြည့်စွမ်းရန်မှာ စစ်ပွဲတစ်ပွဲ တိုက်ခိုက် ရမည့် အရေးပင်ဖြစ်သည်။ သို့သော် ဗန္ဓုလသည် နေးကိုချုပ်ခြင်း၊ သား သမီး ရတနာရလိုခြင်းတို့အပြင် လက်ရုံး ယျဉ်ပြီးရခြင်း၏ သွေးဆူမွှေ လျှော်တတ်သော သဘောရှိသူ ဖြစ်လေရာ. . .

ပိုလ်တစ်ထောင်လေးကိုယူ၊ မလှိုကာအား ရထားထက်တင်၍ ၁၀ သာလီသို့၊ မောင်းနှင့်ထွက်ခဲ့ခြင်းဖြစ်လေသည်။

လိုစွဲဝိတို့၏ မဂံလာရေကန်တော်အတွင်း မိမိကိုယ်တိုင်လည်း ရေ ချိုးကာ နေးမလှိုကာကိုလည်း ရေချိုးဖြေပြီးနောက် ဗန္ဓုလသည် မလှိုကာကို ရထားပေးတင်လျက် လာလမ်းအတိုင်း ရထားကို မောင်းနှင့်ခဲ့လေသည်။

ထိုအချိန်တွင် မဂံလာရေကန်တော် အစောင့်များ၏ တိုင်တန်းချက် အရ အကြောင်းစုကို သိထားပြီးသော လိုစွဲမင်းတို့သည် ခြောင်းခြောင်း ထသော အမျက်အိုးဖြင့် စစ်ရထားများကို ပြင်ဆင်နေကြပြီဖြစ်သည်။

ငါးရာသော စစ်ရထားများကို ပြင်ဆင်၍ ဗန္ဓုလကိုလက်ရဖမ်းအုံ ဟူ၍ စစ်ထွက်ကြသည်ကို မဟာလို လိုစွဲမင်းကြားသိသောအခါ ရထား များထွက်မည့်လမ်းမှ ဟစ်အော် ဟန့်တားလေသည်။

“ဗန္ဓုလ သေနာပတီနောက်မလိုက်ကြနဲ့ လိုစွဲဝိတို့၊ သင်တို့အား လုံးကေးတွေလိမ့်မယ်၊ သင်တို့အားလုံး တစ်ယောက်မကျို့ အသတ်ခံရလိမ့် မယ်”

မဟာလို၏ တားမြစ်ခက်ကား အချဉ်းနှီးပင်. . .

အခိုရဝတ္ထန ကုဏ်လကေသာ ၃၂ ၅၁

လိစ္စဝိတို့သည် သွေးကောင်းသူများဖြစ်ကြသည်။ သူတို့၏ စည်းလုံးညီညွတ်မှု အလေ့အထအားဖြင့်လည်း ဗျားလကို လက်ရဖမ်းဆီးရေးဟူ သော အချက်၍ အားလုံးသဘောသီ ဆုံးဖြတ်ပြီးကြပေပြီ။

မိမိ၏ အမျိုးအနှစ် လိစ္စဝိများ တားမရနိုင်တော့ကြောင်း မဟာလိ သိလိုက်သည်။

“ကောင်းပြီ. . လိစ္စဝိတို့၊ တားမရရင်လည်း သင်တို့သဘောအ တိုင်း လိုက်ကြပေတော့၊ ဒါပေမယ့် ကျူပ်ဟာ တက္ကသီလာမှာကတည်းက ဗျားလရဲ့ ပညာသင်ဖက်သူငယ်ချင်းဖြစ်တဲ့အတွက် သူလက်ရုံးအစွမ်းအ ကြောင်း ကောင်းကောင်းသိထားသူ ဖြစ်တယ်၊ ဒါကြောင့် ကျူပ်ပြောတာ တွေကိုတော့ တစ်ချက်ချင်းအောက်မေ့ဆင်ခြင်ကြပါ”

စစ်ရထားထွက်အဲ တပြင်ပြင်ရှိနေကြသော လိစ္စဝိမင်းတို့သည် မဟာလိသို့သော ပုဂ္ဂိုလ်မျိုးဖြစ်နေခြင်းကြောင့်သာ ဤမျှ သည်းခံနား ထောင်နေကြရခြင်း ဖြစ်လေသည်။

မဟာလိက စိုးရိုမ်းသောကကို လေးနက်နှုဖြင့် ဖိကာ မှာကြား သည်။

“လိစ္စဝိတို့၊ ဗျားလက်ကို သင်တို့လိုက်ကြတဲ့အခါမှာ သူရဲ့ ရထားဘီး ပုံတောင်းအချက်ထိ မြေကြီးထဲ မြှုပ်ဝင်သွားတာတွေရင် အဲဒီတွေ တဲ့နေရာကနေ လှည့်ပြန်ခဲ့ကြပါ”

“လှည့်မပြန်ဘဲ ဆက်လိုက်မယ်ဆိုရင်ကော မဟာလိ”

သွေးဆူသော လိစ္စဝိမင်းတစ်ပါးက မေးလိုက်သည်။

“လှည့်မပြန်ဘဲ ဆက်လိုက်ကြေားမယ်တဲ့လား၊ ဒါဆိုရင် ရှုံးတစ်နေရာမှ မိုးကြီးသံလို အသံကြီးတစ်သံကြားရလိမ့်မယ်၊ အဲဒီအသံကြားရတဲ့ နေရာကနေ လှည့်ပြန်ခဲ့ကြပါ”

“မပြန်ဘူး ဆက်လိုက်ရလိမ့်မယ်”

“ဒါဆိုရင်လည်း ရှုံးကဆက်လိုက်လို့ သင်တို့ရဲ့ ရထားဦးမှာ အ ပေါက်ကိုတွေရလိမ့်မယ်၊ အဲဒီလို အပေါက်မြင်တဲ့ အရပ်ကနေ လှည့်ပြန်ခဲ့ ကြပါ၊ ရှုံးဆက်မလိုက်ကြပါနဲ့တော့”

“မဟာလိ သင်ပြောစရာရှိတာ ဒါအကုန်ပဲ မဟုတ်လား၊ ကိုင်း . . . ထောာလိသူရဲကောင်းတို့ စော်ကားလှတဲ့ ဗျားလနောက်ကို အခုပဲလိုက်ကြဖို့”

၁၂ ■ ချမ်းမြှို့

စစ်ရထားငါးရာတို့၏ ဘီးများမှ တဆုတ်ဆုတ်အသံများ၊ မြင်းဟန်သံများ၊ ကြာပွတ်ရွှေ့ယမ်းသံများ၊ ကြွေးကြော်သံများ ပေါ်ထွက်လာပြီး လိစ္စဂိမင်းတို့သည် ထွက်ခွာသွားကြလေသည်။

မဟာလိကား တဖြည်းဖြည်းဝေးကွာလျက် ကွယ်သွားကြရသော ရထားများကို မမြင်သောကြည့်ခြင်းဖြင့် ငေးမျှားရင်း ခေါင်းကိုသာ လေးပင် စွာ ယမ်းခါလိုက်လေသည်။

ဤလိစ္စဝါင်းရာတို့သည် မိမိ၏ စကားကို နားထောင်မည့်သူများ မဟုတ်ကြောင်း၊ ထို့အတူ သူ့တို့အားလုံး ဝေသာလီသို့ ဘယ်သောအခါမှ အသက်နှင့် ခန္ဓာတဲ့လျက် ပြန်ရောက်လာကြတော့မည် မဟုတ်ကြောင်း မဟာလိသာလျက် အသိဆုံးဖြစ်ချေသည်။



တရိပ်ရိပ်ပြေးနေသာ ရထားပေါ်တွင် လိုက်ပါရင်း မထွေ့ကာ
သည် နောက်မှ အုတ်အုတ်ကျက်ကျက် အသံများကို ကြားသဖြင့် လှည့်
ကြည့်လိုက်သောအခါ လိစ္စဝိတို့၏ ရထားများကို ခပ်ရေးရေးတွေလိုက်ရ
သည်။

“အရှင်၊ ရန်သူလိစ္စဝိတွေ ရထားနဲ့ လိုက်လာကြပါပြီ”

ဗျာဗျာလသည် မြင်းကော်ကို အကုန်ဖွင့်ကာ မောင်းနှင်နေရသဖြင့်
နောက်သို့ လှည့်မကြည့်နိုင်။ ထို့ကြောင့် မထွေ့ကာကိုပင် မှာရသည်။

“ရှင်မ အဲဒီရထားတွေ ရထားတစ်စီးတည်းလို တစ်ညီတည်း
ဖြစ်သွားတာ မြင်ရရင် ငါကိုပြော”

လိစ္စဝိမ်းတို့၏ ရထားငါးရာသည် တောင်ကြောလျှို့လမ်းတစ်ခု
ကို ဖြတ်အလာတွင် လမ်းကျဉ်းသဖြင့် ရှုံးနောက်စီယွင်းကြရသည်။
နောက်ကြောင်းကို မပြတ်ကြည့်လျက် လိုက်ပါခဲ့သော မထွေ့ကာလည်း ထို့
အခြင်းအရာကို တွေ့သောအခါ ဗျာဗျာလကို ပြောလိုက်သည်။

“အရှင် ရထားဦးတစ်ဦးတည်းကို မြင်ရပြီ”

“ကောင်းပြီ၊ မြင်းကော်ကြိုးတွေကို ရှင်မခဏ္ဍာဆွဲထားစမ်း”

မြင်းကော်ကို မထွေ့ကာလက်ထဲ ပြောင်းပေးပြီးနောက် တရိပ်ရိပ်
ပြေးနေသာ ရထားထက်မှာပင် ဗျာဗျာလသည် သူ၏ ဗိုလ်တစ်ထောင်တင်
လေး၏ လေးညီးကိုတင်လိုက်သည်။ ဗျာဗျာ၏ ကြီးစွာသော ခွန်အား၊
ဗိုလ်တစ်ထောင်လေးကြီး၏ ပြင်းထန်သော အင်အား စစ်ရထား၏

၅၆ ■ ချော်ဦးညီ

တဟုန် ထိုးအရှိန်တိုဖြင့် ထိုခဏမှာပင် ဗန္ဓုလ၏ စစ်ရထားသည် ပြီးနေရင်းမှာပင် ပုံတောင်းအချက်တိုင်မြေသို့ မြှုပ်ဝင်သွားလေသည်။

ဤကား မဟာလိမင်း မှာကြားလိုက်သော ပထမနေရာပင်။

လိုစ္စဝိတို့သည် ဗန္ဓုလ၏ ရထားပုံတောင်းအထိ မြေသို့ နစ်ဝင်သွားသည်ကို တွေ့ကြသော်လည်း ဟစ်အော်ကြွေးကြော်လျက် ဆက်လိုက်မြှုပ်နည်းလိုက်လာကြသည်။

မြေအပြင်သို့ နစ်ဝင်လျက် ရှေ့သွားမြှုပ်သွားနေသော ရထားပေါ်မှ ပင် ဗန္ဓုလသည် နောက်တစ်နေရာခပ်လှမ်းလှမ်းရောက်သောအခါလေးညို့၊ ကို ညိုခတ်လိုက်သည်။ မိုလ်တစ်ထောင်လေးကြီး၏ လေးညို့ခတ်သံကား ကောင်းကင်မှ ရိုက်ခြားစွားထစ်မြည်လာသော မိုးကြီးသံအလား။

မဟာလိမှာကြားလိုက်သည့် ဒုတိယနေရာဖြစ်သော်လည်း လိုစ္စဝိတို့သည် မိုးကြီးသံသို့သော လေးညို့ခတ်သံကိုကြားလျက်ပင် ဆက်လိုက်လာကြပြန်သည်။

ရှေ့ဆက်မောင်းနှင့်ရင်း တစ်နေရာသို့ ရောက်သောအခါ ဗန္ဓုလသည် ရထားထက်မှ မြို့မြို့စွာရပ်လျက် ငင်ထားသော ညို့မှ မြားတစ်စင်းကို ပစ်လွှာတ်လိုက်သည်။ ထိုမြားတံ့သည် လေထဲတွင် အဟုန်ပြင်းစွာ ပုံသန်းသွားပြီး၊ ငါးရာသော ရထားတို့၏ ရှေ့ဆုံးရထားညီး မြားကာကိုဖောက်ဝင်လျက် ရထားညီးတွင် ရပ်နေသော လိုစ္စဝိမင်း၏ ချုပ်ဝတ်ဆင်မြန်းရာရင်ဝသို့ ထုတ်ချင်းဖောက် ထိုးစိုက်သွားသည်။ ထိုမျှသာမဟုတ်၊ ဒုတိယ၊ စတုတွေ၊ ပွဲမစသည်ဖြင့် အဆင့်ဆင့်ကုန်သော ရထား ထိုရထားများပေါ်မှ လိုစ္စဝိမင်းငါးရာတို့၏ ရင်ဝသို့ တိုးလျှို့ပေါက် ထုတ်ချင်းဖောက်ဝင်ရောက်ပြီးမှ မြားတံ့၏ လျင်မြန်သော အဟုန် ပြင်းထန်သော အရှိန်၊ ကြီးမားသော ခွန်အားတို့ဖြင့် ပေါင်းစပ်ဖြစ်ပေါ်လာသော မြားတံ့၏ ထုတ်ချင်းပေါက်မှုဖြစ်သည့်အပြင် လိုစ္စဝိမင်းတို့မှာလည်း ပွဲက်ပွဲက်ဆူသော ဒေါသကြောင့်လည်းကောင်း၊ ဗန္ဓုလ၏ မြားတံ့ပုံသန်းဖောက်ဝင် ဖောက်ထွက်သွားခြင်းက လျှပ်စီးကဲ့သို့ မြန်လွန်းလှသဖြင့်လည်းကောင်း၊ မိမိတို့တွင်ရင်ဝမြားဝင်လျက် ကျောပြင်မှ ဖောက်ထွက်သွားကြောင်းကို မသိကြ။

“ဟေ့. . . ဗန္ဓုလသေနာပတိ၊ စောကားတဲ့ တစ်ပြည်သား ရပ်.... အခုံရပ်လိုက်”

ဟစ်အော် ကြွေးကြော်မြဲ ကြွေးကြော်လျှက် ဆက်လိုက်နေကြသည်။ ဗန္ဓုလသည် မလျှိုကာလက်ထဲမှ မြင်းကော်ကြိုးကို ပြန်ယူကာ ရထားကို အရှိန်အနည်းငယ် လျှော့လိုက်ပြီးနောက် လိစ္စဝိမင်းများဘက်သို့ အော်ပြောလိုက်သည်။

“သင်တို့ လိစ္စဝိမင်းအားလုံးဟာ သေပြီးသူတွေဖြစ်တယ်၊ သေပြီးသူနဲ့ ငါစစ်မထိုးဘူး”

“ဘယ်သူလဲ၊ သေပြီးသူဆိုတာ၊ သေသူဆိုတာ ငါတို့ကို လိုက်နိုင်မလား”

“နောက်ဆုံးရထားက လိစ္စဝိမင်းရဲ့ ချပ်ဝတ်တန်ဆာကို ဖွင့်ဖြေပြီး ကြည့်ကြ”

လိစ္စဝိတို့သည် ဗန္ဓုလစကားအတိုင်း နောက်ဆုံးငါးရာမြောက်ရထားထက်မှ လိစ္စဝိမင်း၏ ချပ်ဝတ်တန်ဆာကို ဖွင့်ဖြေလိုက်ကြသည်။ ချပ်ဝတ်တန်ဆာအောက်တွင် ရဲရဲနီသော သွေးများ ခွဲစိုလျှက် မြားတံ့ဝင်ရောက်ဖောက်ထွက်သွားသော ဒဏ်ရာအပေါက်မှ သွေးတို့ တစိမ့်စိမ့်ထွက်လျှက်။

တို့လိစ္စဝိမင်းလည်း ချပ်ဝတ်တန်ဆာကို ဖြေကြည့်အပြီး မိမိဒဏ်ရာကို မိမိသိသွားသည်နှင့် တစ်ပြိုင်နှင်း သေဆုံးသွားလေသည်။

ဗန္ဓုလသည် ရထားထက်မှ အော်ပြောလိုက်သည်။

“လိစ္စဝိတို့၊ သင်တို့အားလုံး အလားတူ ဒဏ်ရာရထားပြီး သေပြီးသူတွေဖြစ်နေကြပြီ။ အဲဒီမြားဟာ သင်တို့ကို ဦးစွာ ဝင်ရောက်ဖောက်ထွက်သွားခဲ့တာပဲ၊ အကောင်းဆုံးကတော့ သင်တို့ ဝေသာလီကိုပြန် မိမိနေအိမ်ကို မိမိပြန်၊ သားမယားတွေကို မှာစရာရှိတာတွေ မှာပြီးမှ ချပ်ဝတ်တန်ဆာကို ဖွင့်ဖြေလိုက်သော့”

မဟာလိဇ် စကားကို မနာယူခဲ့ကြသော လိစ္စဝိမင်းငါးရာတို့သည် ဝေသာလီသို့ကား ပြန်ရောက်ခဲ့ကြပေသည်။ သို့သော် ချပ်ဝတ်တန်ဆာကို ဖွင့်ဖြေလိုက်သည်နှင့် အတုံးအရုံးကျဆုံးသွားကြတော့သည်။

တို့အချိန်တွင် ဗန္ဓုလကား မလျှိုကာကို ရထားပေါ်တင်လျှက် သာ ဝစ္စိပြည်တွင်းသို့ ဝင်ရောက်သွားပြီဖြစ်လေသည်။



ဝေသာလီပြည့်ရှိ မင်္ဂလာရေကန်တွင်း သက်ဆင်းသောက်ချိုးလို သော ချင်ခြင်းပြည့်စုံခဲ့ပြီးနောက် မထွေးကာသည် သားယောကျားများကိုချည်းဖွားမြင်ခဲ့သည်။ အစုံအစုံသော သားတို့ကို တစ်ဆယ့်ခြားကြိမ်တိုင် မွေးဖွားခဲ့သည် ဖြစ်သောကြောင့် သားချည်း သုံးကျိပ်နှစ်ယောက် ထွန်းကားခဲ့သည်။ ဖအေတူသားများ အားလုံးပင်ခွန်အားဗလ၊ သူရှိသတ္တိနှင့် ပြည့်စုံသော ယောကျားကောင်းများဖြစ်လာကြသည်။

အရွယ်ရောက်သောအခါ ယောက်းတို့ တတ်အပ်သော အတတ်ပညာများကို ဆည်းပူး တတ်မြောက်ခဲ့ကြပြီး သာဝတ္ထိ၏ ကျက်သရေဆောင် များ ဖြစ်လာကြသည်။

ထိုမျှသာမက တစ်ယောက် တစ်ယောက်စီတွင် အခြေအရုံ တစ်ထောင်စီခြေရုံလျက် ရှိကြလေရာ ဖစ် ဗန္ဓုလသေနာပတိနှင့်အတူ ကောသလမင်းကြီးထံ အခစားဝင်ချိန်များတွင် ဗန္ဓုလနှင့် သားသုံးကျိပ် နှစ်ယောက်တို့ဖြင့် နှစ်းရင်ပြင်တစ်ခုလုံး ပြည့်နှက်သွားလေတော့သည်။

သားလူစွမ်းကောင်းတို့၏ ဖစ်မိခင်အဖြစ် ဗန္ဓုလသေနာပတိနှင့် သေနာပတိကတော် မထွေးကာတို့လည်း သာဝတ္ထိပြည့်အလုံး၏ ထူးမြတ်သော ပုဂ္ဂိုလ်များ ဖြစ်လာကြသည်။

သာဝတ္ထိသားတို့သည်လည်း ဗန္ဓုလအ ပေါ်တွင် ယခင်ကထက်ပို၍ ယုံကြည်အားထားလာကြသည်။ ကောသလ မင်းကြီးမှာလည်း တက္ကသီလာ ပညာသင်ဖက် သူငယ်ချင်းကို မိမိအရတော်လေစွဟု ကြီးစွာ ဝမ်းမြောက်နေတော့သည်။

အခိုရဝတ္ထန့် ကုဏ္ဏလကေသာ ၂၆ ၅၇

သို့သော် ဤကြီးကျယ်ခမ်းနားသော ပျော်ရွင်ဖွယ်ရာများသည်
မည်းမှာ်တော် တစ်စုံတစ်ခုဆီသို့ ဦးတည်းရေးရှုနေဂြာ်းကိုကား မည်
ဘူး ကြိုတင်၍ မသိနိုင်ကြချေ။



ပသေနဒီ ကောသလမင်းကြီးသည် စိတ်သဘောကောင်းသူ သော
က မထားတတ်သူဖြစ်လေသည်။ သာဝတ္ထုမှာလည်း ကောသလမင်းကြီး
လက်ထက်တွင် အေးချမ်းသာယာစွာ ရှိနေသောကြာ့် မင်းကြီးအနေဖြင့်
တိုင်းရေးပြည်ရာများကို ဖို့ပို့စီးစီး အုပ်ချုပ်စရာပင် မလိုအောင် ချောမွှေနေ
သည်။ သို့သော် မင်းကြီး၏ သဘောမနောကောင်းမှု၊ အေးဆေးလွတ်
လပ်စွာ နေတတ်မှုများအပေါ်တွင် အခွင့်ကောင်းယူလိုသော သူအချို့ပေါ်
ပေါက်လာသည်။ ထိုသူတို့ကား တရားလွတ်ရုံးမှ တရားသူကြီးများပင်ဖြစ်
သည်။

ကောသလမင်းကြီးက ယုံကြည်စိတ်ချွာ လွတ်တက်၊ လွတ်ဆင်း၊
တရားစီရင်ခွင့် အာဏာတော်ကို ကိုယ်စားသက်ရောက်အပ်နှင်းထားခြင်းကို
အခွင့်ကောင်းယူလျက် လွတ်ရုံးတရားသူကြီးများသည် အကျင့်ဖောက်ပြန်
လာကြသည်။

သို့ဖြင့် တံ့ဖိုးလာသုံးကာ မတရားသည်ကို တရားပြုလျက် အ^၁
မှန်အများကို ကပြောင်းကပြန်လုပ်လာကြသည်။ တရားစီရင်မှုသည် မတ
ရားသော အဆုံးအဖြတ်များဖြစ်လာကာ သာဝတ္ထုပြည်ပြည်သူအများမှာ
မကျေမနပ်ဖြစ်လာကြသည်။ သို့သော် ဘုရင်ကိုယ်စား အမိန့်တော်သက်
ရောက်ရာ ဖြစ်သဖြင့် မတရားမှုကိုပင် အောင့်အည်းသည်းခံနေရကြရလေ
သည်။

ဤသို့ဖြင့်ပင် တစ်နေ့သောအခါ မတရားအဆုံးအဖြတ် ခံရသူ
ဖြင့် တရားရုံးကြရသူများသည် လွတ်ရုံးအနီးရောက်လာသော ဗုံးလသေနာ
ပတိနှင့် ဆုံးကြသည်။ ဤတွင် တရားရုံးသူများသည် ဗုံးလထံချဉ်းကပ်ပြီး
လွတ်ရုံးတရားသူကြီးများ တံ့ဖိုးလာသုံးယူလျက် မတရားဆုံးဖြတ်ကြောင်း
အရှုံးအနိုင်သည် နေရာလွှဲများလျက်ရှိကြောင်း တိုင်တန်းကြလေတော့သည်။

မဟုတ်မခံချင်စိတ်ရှိသလောက် စိတ်မြန်လှသော ဗုံးလသည်
လည်း ချက်ချင်းပင် လွတ်ရုံးသို့ သွားကာ တရားမှုခင်းကို ပြန်လည်ခေါ်ယူ

၅၀ အျမ်းညီ

ကြားနာစစ်ဆေးလိုက်သည်။ ထို့နောက် အမှုအမှန်အတိုင်း ဆုံးဖြတ်စီရင်ပေးလိုက်သည်။ တရားထုံး ဆုံးဖြတ်ချက်ကား မူလတရားသူကြီးများ ဆုံးဖြတ်ချက်နှင့် ဆန့်ကျင်စွာ ဖြစ်ပေါ်လာသည်။ သို့သော်နိုင်သင့်သူ့နိုင်ကာ ရှုံးသင့်သူ ရှုံးသည့် စီရင်ထုံးဖြစ်သွားသည်။

သို့ဖြင့် ဗုဒ္ဓလ သေနာပတိ၏ အမည် ဂဏ်သတင်းသည် သာ ဝတ္ထိတွင် ပို၍ ကျော်ကြားသွားလေသည်။ မူလကတည်းက သူရသွေးနှင့် လက်ရုံးစွမ်းအရာတို့ဖြင့် ထင်ရှားကျော်ကြားပြီး သူဖြစ်လေရာ ယခုလို နှလုံးရည်အမှုဖြင့် တရားမှန်စီရင်ပေးလိုက်သည်တွင် ဗုဒ္ဓလသည် သာဝတ္ထိ၏ စံပြုရှုံးလှုပြစ်သွားသည်။

သာဝတ္ထိသားတို့သည် မိမိတို့၏ နှစ်သက်ခြင်းကို ဤအတိုင်းမနေဘဲ ကောင်းချိုးပေး ကြွေးကြော်ကာ သာစုခေါ်ကြပြန်သည်။

ပြည်သူတို့၏ ထိုအသံသည် ကောသလမင်းကြီးနားသို့ ပေါက်ကြားသွားပြီး မင်းကြီးက စုံစမ်းစေ၍ အဖြစ်မှန်ကို သိရသောအခါ ဘုရင်ကိုယ်တိုင်ကလည်း နှစ်ထောင်းအားရ ဖြစ်ပြန်သည်။

“ငါရဲ့ ရောင်းရင်း ဗုဒ္ဓလကို ငါအရတော်လေခြင်းကွယ်၊ ဗုဒ္ဓလကြောင့် သာဝတ္ထိဟာ ပိုပြီး ကြီးကျယ်လာတော့တာပဲ”

ကောသလမင်းကြီးသည် ထိုမျှနှင့်အားမရ။

“ကြည့်စမ်း သာဝတ္ထိမှာ ငါအာဏာကိုယ်စား သက်ရောက်စေခဲ့တဲ့ ဉွှတ်ရုံးတရားသူကြီးတွေဟာ ဘယ်အချိန်ဘယ်ကာလကစပြီးဖောက်ပြန်နေကြသလဲ မသိဘူး၊ ပြည်သူတွေကလည်း သင်းတို့ရဲ့ မတရားဆုံးဖြတ်မှုကို ဘယ်အချိန်ကတည်းက ခေါင်းင့်ခံနေကြရသလဲ မသိဘူး”

စိတ်သဘောလွယ်၍ မနောဓာတ်ခံကောင်းသော ကောသလမင်းကြီးသည် ဘုရင်းအမိန့်တော်တစ်ရပ် ထုတ်ပြန်လိုက်လေသည်။

“ဉွှတ်ရုံးတရားသူကြီးတွေအားလုံးကို အရာကချာ၊ တရားလွှတ်ရုံးကို ဗုဒ္ဓလထံ အပ်နှင့်၊ တရားစီရင်ဆုံးဖြတ်မှုအားလုံးကို ဗုဒ္ဓလတစ်ဦးတည်း ကိုင်တွယ်စီမံစေ”



အရာကျ တရားသူကြီးတို့သည် ရာထူးမဲ့သွားသည်နှင့် တစ်ပြုင်
တည်းမှာပင် လာဘ်ကိုပါ စွန့်လွှတ်လိုက်ကြရတော့သည်။ တံ့ခိုးကို စားနေ
ကျခံတွင်းမြှုန်ခဲ့သော ထိုသူတို့သည် ဆာလောင် မွတ်သိပ်လာကြသည်။
အစာအာဟာရပြတ်၍ ဝမ်းဗိုက်ဆာလောင်ခြင်းဖြင့်ပင် ဒေါသထွက်လာ
တတ်ကြသည့် သဘာဝအလျောက် ယခင်က အလျုပ်ပယ်စားခဲ့သော လာဘ်
တံ့ခိုးလက်ဆောင်များမရှိတော့သည်နှင့် ထိုပုဂ္ဂိုလ်တို့သည် အကြီးအကျယ်
ဒေါသူပုန်ထကြလေတော့သည်။

သူတို့၏ ဒေါသမြားတံ့များအားလုံးသည် ဗန္ဓုလသေနာပတီဆီ
သို့သာ ဖြောဖြောကျရောက်သွားကြသည်။

“သင်းကြောင့် ငါတို့ အခုလိုဖြစ်ကြရတာ၊ သင်းပျက်စီးမှ အေး
မယ်၊ သင်းမရှိမှုဖြစ်မယ်”

ဘုရင်နှင့် နီးကပ်စွာ ရှိနေသူတစ်ယောက်အပေါ် ဘုရင်က စိတ်
ကွက် အမျက်ထွက်စေရန် တစ်ခုတည်းသော အထိရောက်ဆုံးနည်းမှာ ထို
သူအား ထိုးနှစ်း၏ အန္တရာယ်အဖြစ် သတင်းလွှင့်ခြင်းပင်ဖြစ်သည်။

ရာထူးကျတရားသူကြီးများသည် အလွန်ရှိုးစင်းသော်လည်း အထိ
ရောက်ဆုံးဖြစ်သော ဤလက်နက်ကိုပင် ကိုင်စွဲခဲ့ကြလေသည်။ သူတို့ ရာ
ထူးရှိစဉ်ဘဝက သူတို့၏ အကျွေးအမွေးမကင်းခဲ့သော နှစ်းတွင်းအမှုထမ်း
များကို အသုံးပြုကာ ဗန္ဓုလသေနာပတီအကြောင်း မဟုတ်မမှန်လုပ်ကြ
စွဲခဲ့ချက်များ နှစ်းတွင်း၌ သတင်းပြန့်စေသည်။

၆၀ ■ ချော်ဦးညီ

ဤအခြေအနေများကို မသိသော ဗုဒ္ဓလမှာ စစ်သေနာပတိအဖြစ်
လည်းကောင်း၊ ကောသလမင်းကြီး မကြာမိကမ ပေးအပ်ခန့်ထားခဲ့သည့်
တရားသူကြီးအဖြစ်လည်းကောင်း တက်ကြစွာ အမှုထမ်းနေခဲ့သည်။ သို့
နှင့်အမျှ ဗုဒ္ဓလ၏ ကောင်းသတင်းမှာလည်း တစ်နေ့ထက်တစ်နေ့ ကျော်
ကြားလာခဲ့ကာ သာဝတ္ထိပြည်သူအများကလည်း ပို၍ ပို၍သာ မြှောက်စား
ချီးကျိုးခဲ့ကြသည်။

သုံးကျိုံနှစ်ယောက်သော သားတို့နှင့်အတူ ယခင်ကတည်းက
အခြေအရုံ ပရိသတ်ပေါ်များလှသော ဗုဒ္ဓလသေနာပတိမှာ ပို၍သာ အခြေ
အရုံပေါ်များလာခဲ့သည်။ ဤအဖြစ်သည် မိမိအတွက် တစ်စုံတစ်ခု
သော အနှစ်ရာယ်ဆီသို့ ရှေ့ရှေ့နေကြာင်းကား ဗုဒ္ဓလမသိခဲ့ချေ။

“သေနာပတိဟာ သာဝတ္ထိထိုးနှစ်းကို သိမ်းပိုက်ရန် ကြံစည်နေ
တယ်”

ဤသတင်းသည် ကောသလမင်းကြီး အနီးတွင် မီးပြင်းအတိုက်ခံ
ရသော ရေဆူအိုး၏ ရေမျက်နှာပြင်ပေါ်မှ ပလုံစီတက်လာကြပြီးနောက်
တဖောက်ဖောက် ပေါ်က်ထွက်နေကြသည် အငွေ့အလွှံများနှင့်
တစ်ရုံမြေား ပေါ်ပေါ်လာနေကြသည်။

ကောသလမင်းကြီးသည် မိမိနားတွင်း ဝင်ရောက်လာသော ဤ
သတင်းစကားများကို မျက်စီမံတ်ယုံရန် အသိဉာဏ်နည်းပါးသူကား မ
ဟုတ်။ ထိနည်းတူစွာပင် အခြားတစ်ဖက်၌လည်း မင်းကြီးသည် သစ်ငုတ်
တိုတစ်ခုမဟုတ်ပြန်ချေ။

သစ်ငုတ်တို့သည်ပင် အတိုက်အဖွဲ့၌ ချွဲ့စောင်းလာတတ်သည့် အ^၁
လျောက် ပင်ကိုက သဘောလွယ်သော ကောသလမင်းကြီးမှာ ထိုသတင်း
များကို လက်ခံရန် ခက်ခဲ့နေသည့် ကြားမှပင် သံသယအတွေးများ ပေါ်က်
ဖွားလာကြတော့သည်။

“ဗုဒ္ဓလဟာ တက္ကသီလာမှာကတည်းက လက်ရုံးအမိကသမား
ဖြစ်ခဲ့တယ်။ သူဟာ ပောကျားကောင်းတို့၏ အထွတ်အထိပ်ကို လက်ရုံး
သမားအဖြစ် တည်ဆောက်ချင်တဲ့သူ”

“လက်ရုံးသမားတို့ရဲ့ အမြင့်ဆုံး ရည်မှန်းချက်က ဘုရင်မင်းမြတ်
ဘဝဖြစ်မှာပဲ၊ ဗုဒ္ဓလမှာ ဒီလိုရည်မှန်းချက်မျိုးများ ရှိနေသလား”

အခိုရဝတီနှင့် ကုဏ္ဏလင်ကသာ ၂၁

“သူ့ရဲ့ မလွှတိုင်းမှာ သူမနေနိုင်ဘဲ ငါဆီကို ရောက်လာတာက တော့ သာဝထိုး အရှင်သခင်အဖြစ်ကို လိုချင်လို့များလား၊ မလွှတိုင်းသား တွေက ဥပါယ်တံမျှော်နဲ့ သူကို စေလိုက်တာများလား မသိ”

“ဗုဒ္ဓလဟာ ငါမိတ်ဆွဲဖြစ်သော်လည်း ငါနဲ့သဘာဝချင်း အစ ကတည်းက မတူခဲ့လေဘူး၊ သူက ဓားတစ်စင်းရဲ့ အသွားဘက်လို ထက် မြေက်တဲ့သူ မဟုတ်လား”

“ကြည့်စမ်း၊ သူဟာ သာဝထိုးရဲ့ သေနာပတိဖြစ်နေရုံတင်မကဘူး။ ငါချီးမြောက်လိုက်တဲ့အတွက် တရားလွှတ်ရုံးအကြီးအကဲလည်း ဖြစ်နေပြီ၊ သူမှာ စစ်ရေးဘုန်းအာဏာသာမက တိုင်းရေးပြည်ရေး ဘုန်းအာဏာပါ ပိုင်ဆိုင်နေပါကလား၊ ဒီအထဲမှာ သူ့ရဲ့ သားတွေကလည်း သုံးကျိပ်နှစ် ယောက်တောင်မှ၊ အားလုံးဟာလည်း အားကိုးထိုက်တဲ့ လူစွမ်းတွေချည်း၊ အင်း . . သူ့ရဲ့ အင်အား၊ သားတွေရဲ့ အင်အား . . . ပြီးတော့ သူတို့ သားအဖ နောက်က သောင်းသောင်းဖျဖူးလိုက်ပါလာကြမယ့် တိုင်းသူပြည်သားအင် အား၊ အလိုလေး ငါဟာ ငါထိုးနှင့် ငါအသက် လုပ်ကြမယ့်သူကိုမှ အယုံကြီး ယုံပြီး ပုံအပ်မိပါပကော”

ထိုးရိမ်သောကစိတ်ဖြင့် ပူပြင်းလောင်မြို့က်ရာမှ ထွက်ပေါ်လာ သော မည်းမောင်သည့် မီးခိုးလုံးကြီးများထဲတွင် အသိဉာဏ်၏ နေရာမရှိ တော့။ ကောသမင်းကြီးသည် သာဝထိုးအရှင်သခင်အဖြစ် ချောက်ချားစွာ တွေးတော့မိလေရာ အရာခပ်သိမ်းသည် တစ်ခဲနောက် အမိုက်တိုက် ဖြစ်သွား လေတော့သည်။

သံသယ၏ အမြစ်များက မင်းကြီးနှလုံးကို နက်ရှိုင်းစွာ ကုပ်တွယ် လိုက်ကြပြီဖြစ်လေရာ ကောသလမင်းကြီးသည် လျှို့ဝှက်စွာ စီမံလေတော့ သည်။ ဤသို့ဖြင့်ပင် သာဝထိုးပြည်၏ တိုင်းစွန်ပြည်နား ဒေသတစ်ခုဗျာ သူပုန်သူကန်များ ပေါ်ပေါက်လာကြသည်။ ထိုသူပုန်သူကန်များကို ဗုဒ္ဓလှ နှင့်သားများက သွားရောက်နှိမ်နင်းရန် ဘုရင့်အမိန့်တော် ထွက်လာသည်။ ပစ္စာရှစ်အရပ်များသည် သူပုန်ဘေးကြောင့် ပျက်စီးမတတ်ဖြစ်နေပြီဟု ဆို ကာ သေနာပတိကိုယ်တိုင် နိုပ်ကွပ်စေဟု အမိန့်ထုတ်သည်။

ထို့ပြင် ဗုဒ္ဓလ၏ စစ်တပ်ကြီးထဲတွင် အထူးအစွမ်းထက်မြက် သော စစ်သူကြီးများကိုပါ အားဖြည့်ကူပုံထည့်ပေးလိုက်သည်။

၆၂ ■ ချို့ခြုံပြီ

ဗန္ဓုလလည်း သားသုံးကျိုပ်နှစ်ယောက်ကို ခေါ်၍ သူပုန်များ ထက္ခသည်ဆိုသော တိုင်းစွန်ဒေသသို့ စစ်ချိခဲ့လေသည်။

ပုန်စားထက္ခသည်ဆိုသော တိုင်းစွန်ဒေသသို့ စစ်ချိခဲ့လေသည်။

ပုန်စားထက္ခသည်ဆိုသော ထိုသူပုန်များသည် သူပုန်အယောင် ဆောင် မင်းချင်းများဖြစ်ကြောင်း၊ စစ်အင်အား အဖြည့်အကူ ထည့်ပေးလိုက် သော စစ်သူကြီးများမှာလည်း ဗန္ဓုလနှင့် သားသုံးကျိုပ်နှစ်ယောက်တို့အား အပြီးတိုင် ကွပ်မျက်လုပ် ကြိုက်မည့်သူများဖြစ်ကြောင်း ဗန္ဓုလနှင့်သူ၏သား များ မသိကြချေ။

သို့ဖြင့်ပင် သူပုန်များထက္ခသောင်းကျိုးနေသည်ဆိုသော ပစ္စိ ရှစ်အရပ်သို့ ဗန္ဓုလသေနာပတီနှင့် သုံးကျိုပ်နှစ်ယောက်သောသားတို့ ရောက် လာကြသည်။ သို့သော် တိုက်ပွဲဟူ၍ စိုးစဉ်းမျှမဖြစ်ပွား။ သူပုန်ယောင် ဆောင်ထားသော လျှို့ဝှက်မင်းချင်းများသည် ဗန္ဓုလတို့ သားအဖတပ်များ ချိ တက်လာပြီဟု သတင်းရကဗျာည်းက ထွက်ပြီးတိမ်းရှောင်သွားခဲ့ကြပြီ။

ဗန္ဓုလသေနာပတီသည် သူပုန်မရှိသော ဒေသသို့ ချိတက်လာပြီး မှ အချည်းနှီးမဖြစ်စေရဘဲ၊ အရပ်ရပ် အနေအထား အားလုံး စနစ်တကျ ရှိအောင် ယခင်က သူပုန်သတင်းကြောင့် ရောက်ချားဆုတ်ယုတ်ခဲ့သည်များ ကို ပြန်လည် စည်ပင်သက်ငြိမ်အောင် စီမံပေးခဲ့ပြီးမှ သာဝတ္ထိသို့ ပြန်ခဲ့ကြ သည်။

ပြည်တော်ပြန်တပ်သည် သာဝတ္ထိနှင့် မနီးမဝေး ဒေသတစ်ခုသို့ ရောက်လာသည်။ ဗန္ဓုလနှင့် သားများသည် စိတ်ချေလက်ချေပင် တပ်ဖြုတ်၍ စခန်းချေနားနေရန် ပြင်ဆင်လိုက်ကြသည်။ ဗဟိုတဲ့ကြီးတွင် ဖေမည်းဖြစ်သူ ဗန္ဓုလသည် လည်းကောင်း၊ ဂိုင်းရုံလျက် ရုံးသော တဲ့ ၃၁ သုံးဆယ့်နှစ်လုံးတွင် သားသုံးဆယ့်နှစ်ယောက်တို့သည် လည်းကောင်း အေးဆေးစွာပင် အနား ပူးများနေကြသည်။

စီးနှင်းဝင်ရောက်တိုက်ခိုက်မှုများ တစ်ချိန်တည်းတစ်ပြုဌ်တည်းပင်၊ ဗန္ဓုလနှင့်သားများသည် ပြည်တော်ဝင်ရန်သာ ရှိတော့သဖြင့် ဆောင်စား၊ လေးမြားတို့ကို ကိုယ်မှ ဖြုတ်ခွာလျက် လက်နှက်မဲ့ ဗလာကိုယ်ဖြင့် အပန်း ဖြေနေကြစဉ်မှာပင် လုပ်ကြသူများ ဝင်ရောက်လာကြသည်။

အခိုရဝတီနှင့် ကုဋ္ဌပေါက်သာ ၂၃

ရှုံးရင်းဆန်ခတ်မှုပင် အလျဉ်းမပေါ်ပေါက်လိုက်၊ လျှို့ဝှက်စေလွှတ်ထားသော လူစွမ်းကောင်း သူရဲများသည် စက်ရာပေါ်တွင် လဲလောင်း နေကြသော ဗန္ဓုလနှင့် သားများအား အလွယ်တက္ကပင် လုပ်ကြံ့လိုက်နိုင်သည်။ ကိုယ်မှ လွင့်စင်သွားသော ဦးခေါင်းများပေါ်မှ ပြူးကျယ်မျက်လုံး အစုံများက မိမိတို့ ဘာကြောင့် အလုပ်ကြံ့ခံလိုက်ရသည်ကိုပင် မသိတတ်သော အမိပါယ်ဖြင့် အဲသွေးစွာ ပွင့်ဟနေဆဲ။

မလွှတိုင်းသား သူရဲကောင်းကြီးနှင့် သူ၏ သားများကား အကောက်ဉာဏ်နှင့် သံသယအာဟာတတို့အောက်တွင် အသက်ကို ပေးအပ်လိုက်ကြရတော့သည်။ အသတ်ခံလိုက်ရသူ ဗန္ဓုလတို့ သားအဖအပါအဝင် မည်သူမှ မသိလိုက်ကြသော လျှို့ဝှက်ပိရိသည့် လုပ်ကြံ့မှုကြီးပင်တည်း။



လျှို့ဝှက်စေလွှတ်ထားခဲ့သော သူလျှို့မင်းချင်းများလျှောက်တင်ချက်ကို နားထောင်ရင်း ကောသလမင်းကြီးသည် အပိုင်းအမြားမရှိ တုန်လှပ်ပြုကွဲလာသည်။

“သေနာပတိနှင့်တကွသော သားသုံးကျိုပ်နှစ်ယောက်တို့အား အမိန့်တော်အတိုင်း လုပ်ကြပြီးစီးထမြာက်ပါကြောင်း”

ဟူ၍ လျှောက်တင်လာချိန်ကမှ ကောသလမင်းကြီးသည် ထီးနှစ်း အန္တရာယ်မှ ကင်းစေးလေပြီဟူ၍ စိတ်အေးသွားသည်။ သို့သော မင်းကြီး၏ ထိန်လန်းမှုသည် အကုန်အစင် ပျောက်ကွယ်မသွားသေး။

ဗန္ဓုလ သေနာပတိကတော် မလွှားကာနှင့် ခွေးမသုံးကျိုပ်နှစ်ယောက်တို့ကျွန်းသေးသည်။ မိန်းမသားများဖြစ်စေကာမှ သူတို့ကို အပေါ်အလျော့တွက်၍မရ၊ ထို့ထက်မှ ခင်ပွန်းသည်များအား အဆုံးရှုံးခံထားရသော မိန်းမသားများ ဖြစ်သောကြောင့် ကြကွဲနာကြုံးမှုများနှင့်အတူ သူတို့ သည် ကြောက်စရာအကောင်းဆုံး အန္တရာယ်ပေးသူ များဖြစ်လာနိုင်ပေ သည်။

ထို့ကြောင့် ကောသလမင်းကြီးသည် သေနာပတိကတော် မလွှားကာထံသို့ လျှို့ဝှက်အထောက်တော်များ စေလွှတ်ထားခဲ့သေးသည်။ ယခု ထို့အထောက်တော်များထံမှ ကြားသိရသော သတင်းကို မင်းကြီးသည် နားဖြင့် ဆတ်ဆတ်ကြားနေလျက်ကပင် မယုံကြည်နိုင်ဖြစ်နေလေသည်။

၄၅ ■ ချမှတ်ပြု

“သေနာပတိနဲ့ သားများကို လုပ်ကြီလိုက်တဲ့နေ့မှာပဲ သေနာပတိ ကတော်က သူတို့ရဲ့ စံအိမ်တော်မှာ အရှင်သာရိပုတ္တရာ၊ အရှင်မောဂ္ဂလာန်၊ အဂ္ဂသာဝကကြီးနှစ်ပါးနဲ့တကွ ရဟန်းငါးရာတို့အား ဆွမ်းအမှုလုပ်ကျွေး ပူဇော်နေခဲ့ပါတယ် အရှင်မင်းကြီး”

“အင်းဒါဖြင့် သူ့လင်၊ သူ့သားတွေအကြောင်း မလှိုကာမသိသေး ဘူးပေါ့”

“မဟုတ်ပါ အရှင်မင်းကြီး၊ ဆွမ်းကပ်မယ့် နံနက်စောစောကပဲ မလှိုကာဟာ သူ့လင်နဲ့ သူ့သားတွေသတင်းကို သဝဏ်လွှာအရ သိပြီးခဲ့ပါပြီ”

“အင်း. . . အဲဒီတော့. . . ”

“မလှိုကာဟာ ဒီသတင်းကို သူ့ချွေးမများ အပါအဝင် ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ မပြောဘဲ သဝဏ်လွှာကို ရင်ခွင်ကိုယ်ကျပ်အတွင်းမှာ ထားပြီး ရဟန်းသံပါးများကိုသာ ဆွမ်းပြုစုလုပ်ကျွေးနေခဲ့ပါတယ်”

“ဟင်း. . . မလှိုကာက ဒီလိုနောနိုင်သတဲ့လား”

“သည်မျှသာမကသေးပါ အရှင်မင်းကြီး၊ ဆွမ်းလှူပြီးလို့ ထောပတ်အိုးကို ယူဆောင်ကြစဉ်မှာ မထောရ်မြတ်တို့ရဲ့ ရှေ့မှုံးက်မှာ ထောပတ်အိုးကြီးဟာ မတော်တဆကဲ့သွားခဲ့ပါတယ်၊ ဒီအခါမှာ အရှင်သာရိပုတ္တရာ မထောရ်မြတ်ကြီးက ထောပတ်အိုးကဲ့တာကို အကြောင်း ပြု၍ ကဲ့ပျက်ခြင်း သဘောရှိသော ဝတ္ထုဖြစ်၍ ကဲ့ပျက်သွားခဲ့ပြီ၊ ထွေရာလေးပါး စိတ်မပျုံနဲ့လို့ ဆုံးမမိန့်ကြားတော်မှုပါသတဲ့”

ကောသလမင်းကြီးသည် ဌာမ်သက်ဆွန်းရှားစွာနားထောင်နေမိသည်။

“ဒီအခါမှာ မလှိုကာဟာ ရင်ခွင်ထဲက သဝဏ်လွှာကိုထုတ်ပြီး ‘အရှင်ဘုရား သားသုံးကျိုပ်နှစ်ယောက်တို့နဲ့ ခင်ပွန်းဖြစ်သူ သေနာပတိတို့ လုပ်ကြီး သတ်ဖြတ်ခဲ့လိုက်ရတဲ့အကြောင်း ကြားသိစေတဲ့ ပောဒီသဝဏ်လွှာ ကို တပည့်တော်မ မဆွကာတည်းက ရခဲ့ပါတယ်. . . ဒီ အကြောင်းကြား၍ သော်မှ တပည့်တော်မ ထွေရာလေးပါး စိတ်မပျုံ့လွင့်ခဲ့ပါ ဘုရား’ လို့ လျှောက်ထားခဲ့ပါတယ် အရှင်မင်းကြီး”

မိမိ၏ ကိုယ်ခန္ဓာကြီးသည် ပလှုံးထက်တွင် ထိုင်နေရင်းမှပင် အဆမတန် သေးငယ်သွားပြီဟု ကောသလမင်းကြီး ခံစားလိုက်ရသည်။

အခိုရဝတီနှင့် ကုဏ္ဏလကေသာ ၁၅

ထို့နောက် ချောက်ချောက်ချားချား အသံတစ်စသည် မင်းကြီး၏
တုန်ယင်နေသော နှုတ်ခမ်းများကြားမှ ကစင့်ကလျား ထွက်ကျသွားသည်။
“အ. . .အဲဒီနောက်တော့ကော”

“သံပါးတော်များကို ဆွမ်းပြုလုပ်ကျွေးပြီးနောက်မှာ မလွှိကာဟာ
ချွေးမသုံးကျိပ်နှစ်ယောက်ကို စုဝေးခေါ်ယူပြီး သမီးတို့ရဲ့ အရှင်သခင်လင်
ယောက်ဗျားများဖြစ်တဲ့ ငါသားတွေဟာ ငါခင်ပုန်းသခင်နဲ့အတူ ဘာအပြစ်မှ
မရှိဘဲ အသက်ဆုံးရုံးသွားကြပြီ၊ ဒါဟာ သူတို့ရဲ့ ရှေးရှေး အတိတ်ကဲ အကျိုး
အတိုင်း သူတို့ ခံစားသွားကြရတာပဲ၊ မငိုက္ခားကြနဲ့၊ မပူဇွဲးကြနဲ့၊ မစိုးရိမ်
ကြနဲ့၊ ကောသလမင်းကြီးအပေါ်မှာလည်း တစ်စိုးတစ်စွဲမှာ အထင်အမြင် လွှဲ
မှားခြင်း၊ ပြစ်မှားခြင်း၊ မရှိကြနဲ့လို့ ဆုံးမစကားပြောကြားခဲ့ပါတယ် အရှင်
မင်းကြီး”

ဆောက်တည်ရာမရှိတော့သူမှာ မလွှိကာနှင့် ချွေးမများ မဟုတ်
တော့ဘဲ ကောသလမင်းကြီးကိုယ်တိုင် ဖြစ်သွားလေသည်။

ချောက်ချား ထိုတ်လန့်ခြင်းနှင့်အတူ ကြေကွဲပူလောင်ခြင်းတို့က
ဆီးတားမရ ဖြစ်ပေါ်လာကြသည်။ တစ်ဆက်တည်းမှာပင် နောင်တ သံဝေ
ဂတို့ အလုံးအရင်းဖြင့် ဖိစီးလာကြသည်။

“ငါ. . .ငါ အခုပဲ မလွှိကာထံသွားပြီး တောင်းပန်စကားပြောမယ်၊
သူနဲ့ ချွေးမတွေကို ငါတောင်းပန်ရမယ်”

ပြည့်ရှင်မင်းသည် လင်သေမှဆုံးမများရှေ့မောက်၍ သိမ်းယေားအား
နည်းစွာ တောင်းပန်စကားဆုံးလေသည်။ မလွှိကာနှင့် ချွေးမသုံးကျိပ်နှစ်
ယောက်တို့က ကောသလမင်းကြီးကို တိုတ်ဆိတ်စွာ ငေးကြည့်ကြသည်။

“မလွှိကာ. . .မင်းရဲ့ ချွေးမတွေကို ကိုယ်စားပြုပြီး မင်းကျွန်ုပ်ဆီ
က လိုရာဆုတောင်းပါ၊ ကြိုက်ရာဆုတောင်းပါ”

မင်းကြီး၏ လှပ်လှပ်ခတ်ခတ်အသွင်ကို မလွှိကာက တည်ြှုံးစွာ
တုံးပြန်လိုက်သည်။ “အရှင်မင်းကြီး၊ ဘုရားကျွန်ုပ်တော်မတို့ ဆုယူပြီးသားပဲ
ရှိပါစေတော့” အချိန်အနည်းငယ်အတွင်းမှာပင် သိသိသာသာ အိုမင်းသွား
သော ကောသလမင်းကြီးသည် ခေါင်းငါးကိုရှုပ်ချေလျက် နှစ်းတော်သို့
ပြန်ထွက်ခွာသွားလေသည်။



မင်းကြီးပြန်သွားပြီးမှ မထွေ့ကာသည် သေဆုံးသူများအတွက် ဆွမ်း
သွပ်ပြီးနောက် ရေချိုးသန့်စင်ကာ နှစ်းတော်သို့ ဝင်သည်။
မင်းကြီးထံမောက် ရောက်သောအခါ ပကတိသော ဌီမ်းသက်
အသွင်ဖွဲ့။ . . .

“အရှင်မင်းကြီး၊ ကျွန်တော်မတို့အတွက် အခြားဆုကို အလိုမရှိ
ပါ၊ ကျွန်တော်မနဲ့ ချွေးမများကို မိဘနေအိမ်ပြန်ဖို့သာ အခွင့်ပြုတော်မူပါ
တော့”

ချွေးမများကို အသီးသီးသော မိဘများနေအိမ်သို့ ပြန်ပို့ပြီးနောက်
မိမိကိုယ်တိုင်လည်း ကုသိနာရုံပြည် မိဘနေအိမ်သို့ ပြန်သွားသော မထွေ့ကာ
ကို မျက်စိတစ်ဆုံး ဧေးကြည့်ရင်း ကောသလမင်းကြီးသည် နောင်တသံဝေး
မီးလျှော့များအကြား၌ ပူလောင်စွာ ကျွန်ရစ်ခဲ့လေသည်။

မိမိ၏ မိတ်ဆွေရင်းများလည်းဖြစ်၊ တက္ကသီလာကျောင်းနေဖက်
အဆွေတော်လည်း ဖြစ်ရုံသာမက သာဝတ္ထိ၏ အားကိုးရာ လက်ရုံးကြီးဖြစ်
လေသော ဗန္ဓုလသေနာပတီ မရှိတော့သည့်အချိန်မှစ၍ ကောသလမင်း
ကြီးသည် စိတ်နှလုံး ညိုးချုံးသွားခဲ့လေသည်။

အထူးသဖြင့် သေနာပတီကတော် မထွေ့ကာ သာဝတ္ထိကို စွန်းစွာ
သွားခြင်းက မင်းကြီးကို ပို၍ ထိခိုက်စေခဲ့သည်။ မထွေ့ကာသည် ခင်ပွန်း
ဖြစ်သူ ဗန္ဓုလသေနာပတီတွင် လုံးဝအပြစ်မရှိကြောင်းကို ပြသသွားသည်
သာမက မတရား အကွပ်မျက်ခံရခြင်းကိုပင် တရားနှလုံးသွင်းလျက် ခွင့်
ထွေးပြသွားခဲ့သည်။

အခိုရဝတီနှင့် ကုဏ္ဏလကေသာ ၂၃ ၆၅

လိုရာဆုကိုတောင်းရန် မင်းကြီးက ခွင့်ပေးရာမှာပင် ချေးမသုံး
ကျိပ်နှစ်ပောက်နှင့်တကွ မိမိကိုပါ မိဘရပ်ထဲ ပြန်ခွင့်ပြုရန်ကိုသာ ဆုအဖြစ်
တောင်းခဲ့သည်။ မလွှာကာ၏ ရပ်တည်မှုသည် မိန်းမသားတို့၏ နှုံးညွှာသော
ကြိခိုင်မှုဖြစ်သည်။ မတရားအပြစ်ဒဏ်ခံရခြင်းအတွက် လက်တုံးလက်စား
မယူဘဲ ခွင့်လွှတ်ခြင်းဖြင့် ခြေဖျက်ပြုသွားခဲ့သည်။

မလွှာကာ၏ တုံးပြန်ချက်သည် ကောသလမင်းကြီးကို ပို၍
အထိနာ စေခဲ့သည်။ ယခုအခါ ကောသလမင်းကြီး၌
ချစ်ခင်လေးစားယုံကြည်အပ် သော မိတ်ဆွေကြီး ဗျားလျလည်း မရှိတော့ပြီ။
သေနာပတိကတော်ကလည်း ခင်ပွန်းသည်ကို ဆုံးရှုံးရပြီးနောက်တွင်
မိမိနှင့်တကွ သာဝတ္ထိအဖွဲ့အစည်း ကို ကျောခိုင်းစွန်းစွာသွားခဲ့ပြီ။

နောင်တမီးလျုံတို့က ကောသလမင်းကြီးအား အချိန်တိုင်းမှာပင်
လောင်မြှုံးကြော်နေကြသည်။ ကြီးမားသော ဆုံးရှုံးမှုကို မင်းကြီးသည် မင်းစည်း
စိမ်ဖြင့် အစားထိုး၍ မရတော့။ ပင်ကိုကပင် စိတ်နှလုံးနှုံးညွှာ၍ သဘော
လွှယ်တတ်သော ကောသလမင်းကြီးသည် ဤကြေကွဲဖွှယ်အပြစ်၏
ဒဏ်ကို မခံနိုင် ချေ။ နှစ်းညီးဆောင် လေသာပြုတင်းဝတ္ထ်
အငေးသားရပ်လျက် အိပ်စက်ခြင်းမဲ့ ညွှားကိုဖြတ်သန်းလျက်
မင်းကြီးသည် ပူပန်ကြကွဲမှု ခဲ့သုယေတွင် နစ်မြှုပ်နေခဲ့ရလေသည်။

နောက်ဆုံးတွင် မင်းကြီးသည် မိမိ၏ အပူမီးကို သက်သာရာရဇ်
တော့ဟု ရည်ရွယ်လျက် ဗျားလျလသေနာပတိအပေါ် ပြုမိသော မှားယွင်းမှု
ကြီးအား အစားထိုးဖြေသိမ့်နိုင်မည့် နည်းလမ်းတစ်ခု ချေးချယ်မိသည်။ ထို
နည်းလမ်းမှာ အခြားမဟုတ်။ လစ်လပ်သွားသော သေနာပတိရာထူးတွင်
ဗျားလတူဖြစ်သူ ဒီယာကာရာယနအား ခန့်အပ်လိုက်ခြင်းဖြစ်သည်။

တူဖြစ်သူအား သေနာပတိအဖြစ် ခန့်ထားချီးမြှောက်လိုက်ခြင်း
အားဖြင့် ဦးကြီးတော်အပေါ် ပြုမိမှားခဲ့သော အမည်းစက်ကြီးကို ဖုံးကွယ်နိုင်
ရန် ကြီးစားခဲ့ခြင်း ဖြစ်သည်။ စင်စစ်ကောသလမင်းကြီးအဖို့ ဤနည်းမှ
တစ်ပါး အခြားနည်းလမ်းမရှိနိုင်တော့။ သေနာပတိကတော် မလွှာကာအား
ဗျားလအတွက် အသက်လျော်ကြုံးအဖြစ် ချီးမြှုင့်မြှောက်စားရအောင်လည်း
မလွှာကာကမရှိတော့။ ထို့ကြောင့် ဒီယာကာရာယနကိုသာ စစ်ရေးအရ အမြင့်
ဆုံးဖြစ်သော သေနာပတိရာထူးချီးမြှုင့်လိုက်ရခြင်း ဖြစ်လေသည်။

၆၈ အျမ်းညီ

ဗန္တလအပေါကြီးကျယ်မှားယဉ်းစွာ ကွပ်မျက်ခဲ့မိသော အပြစ်ကြီး
ကို ဤနည်းဖြင့် ဖြေသိမ့်စရာ ရနိုင်ကောင်းရဲ့ဟု ကောသလမင်းကြီး မျှော်
လင့်ခဲ့လေသည်။



ဒီဟကာရာယနသည် ဗန္တလ၏ တူဖြစ်သည့်အလျောက် စစ်သူရဲ့
တို့၏ စိတ်နေစိတ်ထားရှိသူတစ်ယောက် ဖြစ်သည်။ မလ္လာတိုင်းသားတို့၏
သွေးမျိုးဖြင့် သွေးဆူတတ်သူလည်း ဖြစ်သည်။ ထို့ပြင် ဦးကြီးတော် ဗန္တလ
အပေါ်တွင် တကယ်ပင် ချစ်မြတ်နိုးလေးစားကြည်ညီသူလည်း ဖြစ်သည်။

ဦးကြီးတော်နှင့်တကွ မိမိ၏ နောင်ညီဆွေရင်းများဖြစ်သော သုံး
ကျိပ်နှစ်ယောက်တို့ မင်းမိန်ဖြင့် အလုပ်ကြံခံလိုက်ရကြောင်းကို စတင်ကြား
သိခဲ့ရချင်က ဒီဟကာရာယနသည် လက်နက်စွဲကာ ကောသလမင်းကြီး
ကို ပုန်ကန်ရန် စိတ်ကူးခဲ့သေးသည်။

သို့သော် အရိုးတော် မလ္လာ့ကာ ရှိနေသေးသောကြောင့် အရိုးတော်
၏ အရိပ်အကဲကို ဦးစွာ စောင့်ကြည့်ရန် ဆုံးဖြတ်ခဲ့သည်။ အရိုးတော်
သည် ကုသိနာရုံသူပါဝါ ဦးကြီးတော်အတွက် လက်စားချေတော့မည်ဟု ဒီဟ
ကာရာယန ထင်ခဲ့သည်။ ထင်သလို မဟုတ်ဘဲ အရိုးတော်က ချွေးမများကို
ဖျောင်းဖျော်းမကြောင်း၊ ကောသလမင်းကြီးအပေါ် မပြစ်မှားကြရန် သတိ
ပေးကြောင်း ကြားရသောအခါ ဒီဟကာရာယန အုံပြသွားရသည်။ ထို
ဖြစ်ဖြစ်ခဲ့သမျှကို ပြည်ဖုံးကားချကာ အရိုးတော် မလ္လာ့ကာသည် ကုသိနာရုံ
သို့ ပြန်သွားကြောင်း၊ သာဝတ္ထိကို စွန်းခွာသွားကြောင်း သိရသောအခါတွင်
မူ ဒီဟကာရာယန တုန်လှပ်သွားသည်။

“အရိုးတော်က ဒီကြီးစည်းမှုကြီးကို ခွင့်လွှတ်ကျောခိုင်းသွားပေမယ့်
ကျူပ်ကတော့ ဦးရိုးတော်နဲ့ နောင်ညီတို့ရဲ့ သွေးတွေကို ဘယ်တော့မှ အ^၁
ပြောက်မခံနိုင်ဘူး” ဟု ဒီဟကာရာယနတစ်ကိုယ်တည်းကြုံးဝါးဝါးခဲ့သည်။
လက်စားချေရေးတည်းဟူသော အစာအာဟာရကို စားသုံးရင်း ဒီဟကာ
ရာယနသည် အချိန်အခွင့်ကိုသာ စောင့်နေခဲ့သည်။

သို့သော် သူစောင့်ဆိုင်းနေစဉ်မှာပင် မထင်မှတ်သော အခြင်းအရာ
တစ်ခုက ဖြစ်လာခဲ့သည်။ သာဝတ္ထိ၏ စစ်သေနာပတိ။ စစ်ရေးစစ်ရာအမြင့်
ဆုံးသော ရာထူး၊ ဦးကြီးတော်ရရှိခဲ့သည့် အဆင့်အရာ၊ ဤရာထူးအဆောင်

အခိုရဝတီနှင့် ကုဏ္ဏလကေသာ ၂။ ၆၉

အယောင်ကို မိမိပိုင်ဆိုင်လိုက်သောအခါ ဒီယာကာရာယနသည် ဘာလုပ်ရ မှန်းမသိ ဖြစ်သွားသည်။

“သင့် ဦးရိုးတော်ရဲ၊ အရိုက်အရာကို သင်သာ ဆက်ခံပိုင်ခွင့်ရှိပါ တယ် ဒီယာကာရာယန၊ သာဝတ္ထိရဲ၊ သေနာပတိအရာဟာ သင့်နဲ့သာ အသင့် မြတ်ဆုံးပါ” ဟု ကောသလမင်းကြီးကဆိုသည်။

ဤတွင် ဒီယာကာရာယနသည် လက်စားချေရေး အစီအစဉ်များ အားလုံးကို ရပ်ဆိုင်းပစ်လိုက်သည်။ မင်းကြီးပေးသော သေနာပတိရာထူး ကိုလက်ခံလိုက်သည်။

သို့သော် ကြီးကျယ်မြင့်မားလှသော ဤရာထူးအဆောင်အယောင် အောက်တွင် မိမိ၏ မလ္လာတိုင်းသားသွေးများက ပြီးပြုပြုမဲ့သက်မသွားခဲ့ ကြောင်းကို ဒီယာကာရာယန တဖြည်းဖြည်း သိလာခဲ့လေသည်။ “ငါဦးရိုး တော်ကို သင်းအပြုံ့မဲ့ သတ်ဖြတ်ခဲ့တယ်” ဟူသော နာကြည်းချက်က သေ နာပတိ ရာထူးကြောင့် ပျက်ပြုယ်မသွားခဲ့။

“သင့်ရဲ၊ အပြုံ့ကို ဖုံးကွယ်ဖို့ ကြိုးစားတဲ့အနေနဲ့ ကျူပ်ကို သေနာ ပတိရာထူးပေးခဲ့တယ်ဆိုတာ ကျူပ်တဖြည်းဖြည်း သဘောပေါက်လာပြီ၊ ကောသလမင်းကြီး သင်ကတော့ ဦးကြိုးရဲ၊ အရိုက်အရာကို တူဖြစ်သူထဲ လွှဲပြောင်းဆက်ခံ ပြုလိုက်ခြင်းအားဖြင့် သင့်မကောင်းမှုကြီးကနေ လွှတ် ကင်းသွားပြီမဲ့ ထင်ချင်ထင်မယ်၊ ကျူပ်ကတော့ ဒီလိုမဟုတ်ဘူး၊ ခံရသူ ဟာ ဘယ်တော့မှ မမေ့ဖူးလေ”

ဒီယာကာရာယနသည် ဤသို့ပင် တစ်ကိုယ်တည်း ကြိုးဝါးတတ် လာခဲ့သည်။ ကလုံးစားချေရေးဟူသော မျိုးစွဲက ဒီယာကာရာယန၏ နှလုံး၌ အခိုင်အမြိုက် စွဲတည်းခဲ့လေရာ ယင်းမှသည် အညွှန်းအညွှန်းကို အား ကောင်းရှင်သန်စွာ ဆက်လက်ကြိုးထွားလာခဲ့လေတော့သည်။



မေဒါဋ္ဌဗုပ္ပနိဂုံးသည် သာကိုဝင်မင်းတို့၏ ပိုင်နက်နယ်နိမိတ်အ
တွင်း၌ တည်ရှိသောအေသတစ်ခုဖြစ်သည်။

ထိနိဂုံးနှင့် မနီးမဝေး တော်စပ်တစ်နေရာတွင် သစ်ခက်တဲနှစ်း၏
အမိုးတံစက်မြိုတ်အောက်မှ အဘိုးအိုတစ်ဦး ထွက်လာကာ ပျပျရေးရေးမြိုင်
နေရသည့် မေဒါဏ္ဍုပ္ပနိဂုံးဆီသို့ ငေးမျှော်ကြည့်သည်။ အဘိုးအိုကား အိုမင်း
ပြဖြစ်၍ ရော၏ ထုထောင်းဖိစီးမှုတို့က အတိုင်းသားကျရောက်လျက်ရှိ
သည်။

အနည်းငယ် ဝဖိုင့်သော ခန္ဓာကိုယ်တွင် အသားအရေများက ပျဉ်း
တွဲလျော့ရည်းစွာ မှိုခိုနေကြပြီး မေဒါဏ္ဍုပ္ပနိဂုံးဆီသို့ လှမ်းမျှော်ကြည့်လိုက်
သော မျက်လုံးများမှာလည်း မှုန်သီရိဝေနေကြသည်။

ထိအဘိုးအိုကား ကောသလမင်းကြီးပင် ဖြစ်လေသည်။

ကောသလမင်းကြီးသည် အသက်ရှစ်ဆယ်အချယ်ရှိခဲ့လေပြီ။

အချယ်ကောင်းစဉ်ကလို အစားအသောက်ကိုလည်း မက်မက်မော
မော မသုံးဆောင်နိုင်တော့။ မင်းစည်းစိမ်တွင် နှစ်ပေါင်းများစွာ ခံစားခဲ့
သော်လည်း ခံစားစံစားမှုများအားလုံးကို ယခုအခါ ရောက ပြန်လည် ဝါး
မြို့စားသောက်သွားခဲ့ပြီဖြစ်သည်။

ကောသလမင်းကြီးသည် တဲနှစ်းတံစက်မြိုတ်မှနေ၍ နိဂုံးဆီသို့
ငေးမျှော်ကြည့်ရင်း တဲနှစ်းအတွင်းရှိ အမှုထမ်းတစ်ယောက်အား လက်ပွဲ၊
ယမ်း၍ ခေါ်လိုက်သည်။

“သေနာပတိ ဒီယောရာယနကို ငါတွေချင်တယ်”

အခိုဂံတိနှင့် ကုဋ္ဌပဒေသာ ၂၁

အမူထမ်းထွက်သွားပြီးနောက် မကြာခင်မှာပင် ဒီယကာရာယန် သည် မင်းကြီးထံ ရောက်လာသည်။

ဒီယကာရာယန်သည် လျောက်ပတ်သော အနေအထားဖြင့် မင်းကြီးရှေ့၌ ခစားနေသော်လည်း မင်းကြီးကို ကြည့်နေသော သူမျက်လုံးများ ကမူ ရူးရှတင်းမာနေသည်။

“သင်သိတဲ့အတိုင်းပဲ၊ ဘုရားရှင် သိတင်းသုံးတော်မူရာကို ကျွန်ုပ် လာခဲ့ရာမှာ အခြားအနည်းငယ်များသာ ခေါ်လာခဲ့တယ်၊ အမှန်တော့ ကျွန်ုပ် လို အဘိုးအိုတစ်ဦးဟာ ဘုရားရှင်ထံကို တစ်ကိုယ်တည်း အဖူးမြောင်းဝင်သင့် တယ်မဟုတ်လား”

ဒီယကာရာယန်သည် ဘာမျှမပြောဘဲ ငြိမ်သက်နေသည်။ ဒီယကာရာယန်သည် စကားပြန်မဆိုဘဲ အမိန့်တော်ကို နာခံပါကြောင်း ဦးညွတ် ရှိခြားသာ အရိပ်အခြည်ပြလိုက်သည်။

များမကြာမိတွင် ကောသလမင်းကြီးသည် မေဒါဋ္ဌပနီဂုံးရှိရာသို့ သွား၍ ဂန္ဓကုဋ္ဌကျောင်းတိုက်ထဲသို့ ဝင်သွားသည် မင်းမြောက်တန်ဆာငါးပါးကိုလည်း ဒီယကာရာယန်လက်ထဲသို့ လွှဲအပ်ခဲ့လေသည်။ ဒီယကာရာယန်လည်း မင်းမြောက်တန်ဆာငါးပါးကို ကိုင်ဆောင်လျက် မေဒါဏ္ဍာပနီဂုံးမှ သစ်ခက်တဲ့နှစ်းဆီသို့ ပြန်လာခဲ့လေသည်။

သစ်ခက်တဲ့နှစ်းဝသို့ ဒီယကာရာယန်ရောက်လာသောအခါ တန်းတွင်းမှ မင်းပျိုမင်းလွင်တစ်ပါး ထွက်လာသည်။ ပျိုမြစ်နှစ်ယ်သောထို မင်းသားက ဒီယကာရာယန်ကို မေးလိုက်သည်။

“ခမည်တော် မင်းကြီး ပြန်လိုက်မလာသေးဘူးလား သေနာပတိ”

ဒီယကာရာယန်က နှိုတ်ခမ်းမွေးကျင့်စွဲယ်ကို လက်နှင့်သပ်ရင်းပြီးလျက် ပြောလိုက်သည်။

“ကျွန်ုတ်မျိုးအပြည့်အစုံသံတော်ဦးတင်ပါမယ်၊ ဝိဇ္ဇာဘအရှင့်သား”

ဝိဇ္ဇာဘကငြိမ်သက်တိတ်ဆီတွေ နားထောင်နေသည်။ ဒီယကာရာယန် အဆက်မပြတ် တရာစပ်ပြောလျက်ရှိသည်။ ဒီယကာရာယန်၏ သံတော်ဦးတင်ချက်များမှာ အတိတ်ကအကြောင်းများ ဖြစ်သည်။ သို့သော်... ဒီယကာရာယန်ဆောင်သော အတိတ်မှာ ဗွန်းလ သေနာပတိအကြောင်း

၇၂ ■ ချော်ခြုံညီ

မဟုတ်။ မထွေးကာအကြောင်းမပါ။ ဦးကြီးတော်နှင့် အရိုးတော်အကြောင်းတို့ ကို ဒီယူယာရာယနသည် တစ်လုံးတစ်ပါဒုမှ မပါစေရဘဲ လိမ္မာကျွမ်းကျင် စွာ အစီရင်ခံနေလေသည်။

“အဲဒီတုန်းက အရှင့်သား ထိုင်တော်မူခဲ့တဲ့ ခုကြမ်းပြင် ပျော်ချုပ်နေ ရာကို စွားနိုးနဲ့ ဆေးကြောရင်း ဝါသဘခွဲ့ယာ ကျွန်မရဲ့ သားထိုင်သွားတဲ့ နေရာကို နာနာကြီးဆေးကြောပစ်မှလို့ ပြောခဲ့သေးတာကော အရှင့်သား”

ဝိဇ္ဇာ့သည် ဒီယူယာရာယန၏ စကားလုံးများကို ကြားနေရင်းဖြင့် မဝေးသေးသော အတိတ်ဆီမှ ဖြစ်ရပ်များကို မြင်ယောင်လာသည်။

“ကောသလမင်းကြီးကလည်း ငါသို့သော ဘုရင့်ထံ ကျွန်မကို ဆက်သတဲ့လား၊ ဝါသဘခွဲ့ယာနဲ့ သူ့သား ဝိဇ္ဇာ့သာတို့ကို ယခုရှိဆဲ အဆောင်အယောင်စည်းစိမ်တွေက အကုန်လုံးရတ်သိမ်း၊ ကျွန်အဆင့်အတန်းနဲ့သာ နေစေလို့ အမိန့်တော်ထုခုတ်ခဲ့တာကော အရှင့်သား”

ဒီယူယာရာယနက မနားမနေ ဆက်ပြောနေသည်။

ဝိဇ္ဇာ့သော် မျက်နှာမှာ သွေးရောင်ဖြင့် နီရဲလာသည်။ ကျွန်မနှင့် သားဟူသော ဖိနှိပ်ချက်ဖြင့် အဆောင်အယောင်မှ နှုတ်ပုံ၊ ဘုရားရှင်နှင့် တွေပြီးမှ မိမိတို့ သားအမိကို မူလအဆောင်အယောင်အတိုင်း ပြန်လည် ထားရှုပုံ၊ ထို့နောက် မိမိထိုင်ခဲ့သော ပျော်ချုပ်ကို စွားနို့ဖြင့် ဆေးကြောပြီဟု ကြားသိရစဉ်က မိမိကိုယ်တိုင် ကြိုးဝါးခဲ့သော စကားများ။

သော်... သာကိုဝင်မင်းတွေက ငါထိုင်ခဲ့တဲ့ ပျော်ချုပ်ကို စွားနိုးနဲ့ ဆေးကြောသတဲ့လား။ ဆေးနှင့်ကြည်းပေါ့၊ ငါမင်းဖြစ်တဲ့အခါကျမှ အဲဒီပျော်ချုပ်ကို သင်းတို့ သာကိုဝင်တွေရဲ့ လည်ချောင်းသွေးနဲ့ ထပ်ဆေးပစ်ရမယ် ဟော့။ ဝိဇ္ဇာ့သည် ဒီယူယာရာယနလက်ထဲမှ မင်းမြှောက်တန်ဆာငါးပါးကို လှမ်းကြည့်လိုက်လေသည်။

ဦးရိုးတော် ဗန္ဓုလသေနာပတိနှင့် ပတ်သက်၍ နာကြည်းချက်ရှိ ထားသော ဒီယူယာရာယနသည် ဝိဇ္ဇာ့သော် နဲ့အား ထိခိုက်စုံရှုစေမည့် စကားလုံးများကိုချည်း နာနာကြီး ဖိပြောလျက် ရှိသည်။

ဝိဇ္ဇာ့သာကိုယ်တိုင်ကလည်း မဝေးသေးသော အတိတ်ဆီမှ မိမိ၏ နာကြည်းချက်များကို ပြန်လည်ခံစား တွေးတောရင်း ဒီယူယာရာယန၏ စကားများကို နားထောင်သည်။

အခိုဂံတီနှင့် ကုဏ္ဏလကေသာ ၂၃

သူတိနှစ်ညီးအကြားတွင် မင်းမြှောက်တန်ဆာငါးပါးက ပြီးပြီးပြက
အရောင်ထွက်လျက်။

နောက်ဆုံးတွင် နှစ်ညီးသား နားလည်သဘောပေါက်စွာ အပြန်အ^{လှန်} ကြည့်လိုက်ကြသည်။

“ဘယ့်နှယ်လဲ အရှင်သား”

ဒီဟာရာယန၏ ထိမေးခွန်းသည် အလွန်အဓိပ္ပါယ်ရှိသော
မေးခွန်းဖြစ်သည်။ အချိန်အခါ အခွင့်အရေးတည်းဟူသော လေးညို့ကို
အသင့်ငင်ထားပြီး မြားနှင့်တကွေသော လေးကိုင်းကို ဝိဇ္ဇားဘာအား ဆက်သ^{လိုက်}ခြင်းပင် ဖြစ်သည်။

ထိညို့ကို ဖြုတ်၍ မြားတံ့ကို လွှတ်ရန် ဝိဇ္ဇားဘာသဘောပေါက်
သွားသည်။ ဒီဟာရာယန၏ တိတောင်းသော အမေးစကားကို ဝိဇ္ဇားဘာ
ကလည်း ပြတ်သားစွာ အဖြော်ပေးလိုက်လေသည်။

“ကျွန်ုပ်တို့ လုပ်လိုက်ကြတို့”

အချိန်အနည်းငယ်ကြာသောအခါ ဝိဇ္ဇားဘာသည် မင်းမြှောက်တန်
ဆာငါးပါးကို ဝတ်ဆင်ပြီး ဖြစ်သွားသည်။ ကောသလတိုင်း၏ ဘုရင်မင်း
မြတ်အရိုက်အရာကို လွှဲပြောင်းရယူလိုက်ပြီး ဖြစ်သည်။

ဝိဇ္ဇားဘာ၏ အထက်တွင် ထီးဖြူဆောင်းမိုးလိုက်ကြပြီးနောက်
တွင်ကား ပြည့်ရှင်မင်းတို့၏ အဆောင်အယောင်သည် လုံးဝ ပြည့်စုံသွား
ပေပြီး။

“ယခုဆုံးလျှင် အရှင်သားဟာ ကောသလတီးနှစ်းကို ထိုက်တန်စွာ
သိမ်းပိုက်လိုက်ပြီ ဖြစ်ပါတယ်။ အရပ်ရပ်သော သွေးကြွေးများကို တောင်း
ဆိုရန်အတွက် ပထမခြေလှမ်းအနေနဲ့ သာဝတ္ထိနေပြည်တော်ကို ကြေချိကြပါ
စို့”ဒီဟာရာယနက အောင်ပွဲရသူတို့အသံဖြင့် ပြောလိုက်သည်။

“ဘုရားရှင်ဆီ အဖူးအမြှော်ရောက်နေတဲ့ မမည်တော်မင်းကြီးအ^{တွက်}ကောာ

ဝိဇ္ဇားဘာက မေဒါဒ္ဒပနိုင်းမှ ကျောင်းတိုက် ဝိဟာရရှိရသို့ ၁၁။
မျှော်ရင်း မေးလိုက်သည်။

“ကျွန်ုပ်တော်မျိုးကြီး စီစဉ်ပြီးပါပြီ၊ နှစ်းကျွုံးရှင်ကြီးအတွက် အ^{ချည်းနှီးလက်မဲ့} မဖြစ်စေရပါဘူး အရှင်သား”

၇၆ ■ ချော်ဦးညီ

ဒီယေဂာရာယန အချက်ပေးလိုက်သောအခါ ရဲမက်တစ်ယောက်
က မောင်းမင်းမင်းတစ်ယောက်ကို ခေါ်လာသည်။ ထိုမောင်းမင်းမင်းမှာ ကော
သလမင်းကြီး၏ အလုပ်အကျွေးများအနက်မှတစ်ယောက်ဖြစ်သည်။

“ဟဲ့ . . . မောင်းမင်း၊ ဒီသစ်ခက်တဲ့ နှစ်းမှာ နှင်နေရစ်ခဲ့ရမယ်၊
နှင့်သခင် ကောသလမင်းကြီး ပြန်အလာကို နင်ဒီကစောင့်။ ပြီးတော့ နင့်
သခင်မင်းကြီးကို သံတော်ဦးတင်လိုက်၊ ဝိဋ္ဌဗျာမင်းသားဟာ ကောသလ
ထိုးနှစ်းကို ဆက်ခံသိမ်းပိုက်လိုက်ပြီး သာဝတ္ထိနေပြည်တော်ကို ကြွချီတော်
မူသွားပြီး ထိုးနှစ်းအပ်ချုပ်မင်းလုပ်နေပြီလို့ ကြားလား”

မောင်းမင်းမင်းသည် ထိတ်လန့်တုန်လှပ်နေသည်။ ဒီယေဂာရာယန
က ပြီးလိုက်ပြီး . . .

“နှင့်သခင် ကောသလမင်းကြီးအတွက် လက်မဲ့မဖြစ်စေရပါဘူး၊
ငါတို့ စီစဉ်ပေးထားခဲ့ပါမယ်၊ ဟောဒီမှာ သန်လျက်၊ ဟောဟိုတဲ့ နှင့်
တွေလား မြင်းတစ်စီး၊ အဲဒါ နှင့်သခင်ကြီးအတွက် ချုန်ထားခဲ့တဲ့ ပစ္စည်း
တွေပဲ၊ ဟဲ့ . . . ဟဲ့ . . . ဟဲ့ မြင်းတစ်စီး၊ သန်လျက်တစ်ခုနဲ့ မောင်းမင်းမင်းတစ်
ယောက်ဆိုရင် တော်ရောပေါ့၊ အသက်ရှစ်ဆယ်အရွယ် အဘိုးအိုကြီးတစ်
ယောက်အနေနဲ့ လောကကြီးမှာ ဒီလောက်ပိုင်ဆိုင်ရရင် တော်ရောပေါ့”

ဝိဋ္ဌဗျာသည် ဟားတိုက်ရယ်လိုက်လေသည်။ ဒီယေဂာရာယန
၏ အစီအမံကိုလည်း များစွာ သဘာကျသွားသည်။

“ဟဲ့ . . . မောင်းမင်း၊ နှင့်သခင် ပြန်လာရင် ပြောလိုက်ဖို့ မမေ့နဲ့၊
သာဝတ္ထိရဲ့ အရှင်သခင်သစ်များက မှာသွားတယ်လို့၊ အသက်ရှင်နေချင်
သေးရင် မလိုက်ခဲ့နဲ့လို့ ကြားလား၊ အဲဒီစကားပြောဖြစ်အောင် ပြော လိုက်”

ဝိဋ္ဌဗျာ ဒီယေဂာရာယနနှင့် ရဲမက်တပ်ဖွဲ့ထွက်ခွာသွားသည်။
သစ်ခက်တဲ့ နှစ်းသည် တိတ်ဆိတ်ပြီးသက်စွာ ကျွန်းရှစ်ခဲ့သည်။ ထိုသစ်ခက်
တဲ့ နှစ်းအတွင်း၌ မြင်းတစ်စီး၊ သန်လျက်တစ်စင်းနှင့် ချောက်ချားတုန်လှပ်
နေသော မောင်းမင်းမင်းတစ်ယောက်က ကောသလမင်းကြီး ပြန်အလာကို
စောင့်မျှော်လျက်။

အလွန်အလွန် ကြီးမှားခြားနားသော ဆန်ကျင်ဘက်နှစ်ခုကို အ
နည်းငယ်မျှသော အချိန်ကာအတွင်း ကောသလမင်းကြီး ကြိုတွေ့လိုက်ရ
ခြင်းပင်။

အခိုဂံတိနှင့် ကုဋ္ဌပေါ်သာ ၂၅ ၇၅

မကြာမိ အချိန်ကလေးအတွင်းက ဝိဟာရသို့ သွားရောက်ကာ ဘုရားရှင်နှင့်တွေဆုံးခဲ့သည်။ နှစ်သက်ကြည်နှီးဖွယ် စကားများကို ပြောဆိုကာ သစ်ခေါက်တဲ့နှစ်းဆီသို့ ပြန်ခဲ့သည်။ တရားဓမ္မနှင့် နှီးညံသိမ်မွှေ့ခြင်းကို မကြာခင်ကမှ ထိတွေခဲ့သော မင်းကြီးသည် ပုန်ကန်မှုနှင့် ကြမ်းတမ်းခက်ထန်ခြင်းကို ချက်ခြင်းကိုင်တွယ်လိုက်ရသည်။

မြင်းတစ်စီး၊ သန်လျက်တစ်ခုနှင့် မောင်းမင်းယောက်။

မောင်းမင်းယောက် ဖြစ်ခဲ့သမျှကို မင်းကြီးအား အပြည့်အစုံသံတော်ဦးတင်သည်။

မင်းကြီးသည် မောင်းမင်းယောက်၏ သံတော်ဦးတင်ချက်များကို ကြားနာရင်း တဲ့နှစ်းရှေ့ရှိ မြင်းနှင့် မိမိရှေ့ရှိ သန်လျက်ကို တစ်လှည့်စီကြည့်ရင်း ကတုန်ကယင်ဖြစ်လာသည်။

အသက်ရှင်နေချင်သေးရင် မလိုက်ခဲ့နဲ့။

ဝိဇ္ဇာဌာနှင့် ဒီယာကာရာယနတို့က စိန်ခေါ်သွားသော ရာဇ်သံ။

မင်းတို့၏ ရာဇ်မောနက ဂုဏ်းခနဲ့တောက်လောင်လာသည်။ သို့သော် ယခုအခါ မိမိ၍ မိမိရှေ့တွင် ရှိနေသော မြင်းတစ်စီး၊ သန်လျက်တစ်ခုနှင့် မောင်းမင်းယောက်ကလွှဲပြီး ဘာကိုမျှ မပိုင်ဆိုင်တော့ကြောင်းသော့ပေါက်လာသည်။ ပသေနဒီကောသလမင်းဟူသော အမည်နာမ၏ နောက်တွင်ထိအရာသုံးခုသာရှိတော့သည်။

အားလုံးကို ဆုံးရှုံးလိုက်ရပြီ။ အားလုံးကို လက်လွှာတ်လိုက်ရပြီ။

ထိုးနှစ်း၊ အာဏာ၊ နှစ်းတွင်းအမှုထမ်းများ၊ ရဲမက်၊ စစ်တပ်၊ ဆင်၊ မြင်း၊ ရထား၊ တိုင်းသူပြည်သားဘာတစ်ခုမှ မရှိတော့ပြီ။ ကံကြမ္မာသည်တို့တောင်းလှ သော အချိန်ကာလအတွင်း ပြည့်ရှင် မင်းဟူသော ဘဝတစ်ခုကို ကျွမ်းထိုးမောက်ခုန်ဖြစ်အောင် ဖန်တီးလိုက်ပေပြီ။

ကောသလမင်းကြီးသည် လဲပြီးသွားတော့မည့် ခန္ဓာကိုယ်ကို အနိုင် နိုင်ထိန်းမတ်လိုက်ရသည်။ ဆုံးရှုံးမှုအတွက် ကြေကွဲခြင်းနှင့် အနိုင်းအထက် အလုပ်ခံရမှုအတွက် နာကြည်းပေါက်ကွဲခြင်းတို့က မင်းကြီး၏ နှုလုံးကို တစ်လှည့်စီ ပုတ်ခတ်နေကြသည်။

“ငါမှာ ဘာမှ မရှိတော့ဘူး၊ ပသေနဒီကောသလဘုရင်မှာ ဘာမှ မရှိတော့ဘူး . . ဒါဟာ တကယ်လား”

၄၆ ■ ချော်ဦးညီ

ဇေတ္တမျှ သူရဲးတစ်ယောက်လို သတိကင်းလွှတ်စွာ မြည်တမ်းနေသည်။ တဲန်းရှေ့မှ မြင်းဟိုသံကလည်း လျှင်ပြောင်နေသည့်နှင့်။

“ငါ ဘာလုပ်ရမလ၊ ငါဘာလုပ်ရမလ”

မင်းကြီးအကယ်ပင် ရူးသွပ်သွားလေပြီလားဟု မောင်းမငယ်က စိုးရိမ်ထိတ်လန်းစွာ မေ့ကြည့်နေသည်။ မိမိ၏ အရှင်သခင် ဘုရင်ကြီးသည် ယခုလို အသက် ရှုစ်ဆယ် အရှယ် ရောက်ကာမှ ကြီးမားလေးလံသော ခုက္ခဝန် နှင့် ကြဲတွေ့ရှာလေခြင်းဟူသော စိတ်ဖြင့်လည်း ကရဏာသက်နေမိသည်။

ကောသလမင်းကြီးသည် သစ်ခက်တဲန်းအတွင်း လူးလားခေါက် တုံးလျောက်လိုက်။ နှုတ်မှတတွတ်တွတ်ရေရွှေတ်လိုက်ဖြင့် အတန်ကြာမျှ ဆောက်တည်ရာမှ ဖြစ်နေသည်။ မေဒါ့မြှုပန်ဂုဏ်ရှင်သီတင်းသုံးတော် မူရာ ကျောင်းတိုက်အရာမ်ဆီသို့လည်း ငေးမျှုပ်ကြည့်သည်။ မမြင်နိုင်သော သာဝတ္ထိဆီသို့လည်း ငေးမျှုပ်ကြည့်သည်။ ရောအိုတစ်ယောက်၏ ပြုကဲ့ အားနည်းမှုနှင့် ဘုရင်တို့၏ ရာမောနတို့က တစ်ပြီးတည်းလိုလို ဖြစ်ပေါ် နေသည်။ နောက်ဆုံးတွင် ကောသလမင်းကြီးသည် တဲန်းတိုင်လုံးကို ဆုပ် ကိုင်ဖက်တွယ်ကာ တုန်ယင်သော အသံဖြင့် ရေရွှေတ်သည်။

“ငါထိုးနှုန်းကို ငါပြန်ယူမယ်”

သည်တစ်ခါတော့ ကောသလမင်းကြီး အကယ်ပင် ရူးသွပ်သွားပြီ ဟု မောင်းမငယ်တွက်လိုက်သည်။ မြင်းတစ်စီး သန်လျက်တစ်ခု၊ ထို့နောက် ရဲမက်စိုလ်ပါနောက်လိုက်ဆိုရင် မောင်းမငယ်တစ်ညီးမျှသာ ပိုင်ဆိုင်ထား သော အဘိုးအိုကြီးက ထိုးနှုန်းကို မည်သို့ ပြန်လည်ရယူမည်နည်း။

“မယ်မင်းက ဘာကြောင့် ငါကို စိုက်ကြည့်နေရတာလ၊ ငါရူးသွား ပြုလို ထင်လို့လား၊ ငါမရူးဘူး။ ငါဟာ ပသေနဒီ ကောသလဘုရင်ပဲ၊ ငါထိုး နှုန်းကို ငါပြန်ယူမယ်၊ ငါမှာ ခိုကိုးရာမှဲ မဟုတ်ဘူး၊ ငါတူတော် အဇာတ်သတ်ရှိသေးတယ်၊ မဂ်ဓကို ငါသွားမယ်၊ ရာဇ်ရှုဟ်မြို့ကိုသွားမယ်၊ တူတော် အဇာတ်သတ်ကို စစ်ကူတောင်းမယ်၊ သာဝတ္ထိကို ပြန်ချိမယ်၊ ဝိဋ္ဌဗျား ဒီယူ ကာရာယန်နဲ့ ပုံန်ကန်သူတွေအားလုံးကို ဖမ်းယူသတ်ဖြတ်စီရင်ပစ်မယ်”

မြင်းပေါ်သို့မင်းကြီးတက်သည်။ သန်လျက်ကို စွဲသည်။ မောင်းမငယ်သည် နောက်မှ ခြေလျှင်လိုက်ပါခဲ့သည်။

ညနေခင်းသည် ဖျောတော့စွာ နီမြန်းလျက် ရှိလေသည်။
ရာဇ္ဈိုဟ်မြို့တော်၏ နံနက်ခင်းသည် ခါတိုင်းလိုပင် သက်ဝင်
လူပ်ရှားလာသည်။ အစောင့်ရဲမက်များက နှစ်းမြို့တံ့ခါးကို ဖွင့်လိုက်ကြ
သည်။ နံနက်လင်းကာစအချိန် ဖြစ်သောကြောင့် နှစ်းမြို့တံ့ခါးတစ်စိုက်တွင်
စည်ကားခြင်းမရှိသေး။

အစောင့်ရဲမက်သည် မြို့တံ့ခါးကိုဖွင့်ပြီးနောက် ပြုနေကျအတိုင်း
ကျိုးတံ့တားပေါ်သို့ ဖြတ်လျှောက်ကာ မင်းလမ်းမတစ်စိုက်ကို စစ်ဆေး
သည်။ တစ်ညွှန်တာ၏ ဒုတိယညွှန်ဝက်ကို တာဝန်ယူစောင့်ကြပ်ခဲ့ပြီး
နောက် ယခုလို နံနက်မိုးသောက်အလင်းရောက်ချိန်တွင် မြို့တံ့ခါးကိုဖွင့်
ကျိုးတံ့တားကို ဖြတ်၊ မင်းလမ်းတစ်စိုက်ကို စစ်ဆေးပြီးလျှင် သူ၏ အမှု
တော်ပြီးဆုံးပြီဖြစ်သည်။ အစောင့်တာဝန်ကျ အခြားရဲမက်အား အလှည့်ပေး
ကာ သူအနားယူတော့မည်ဖြစ်သည်။

ပြုလုပ်နေကျတာဝန်အဖြစ် မင်းလမ်းကို လုမ်းမျှော်စစ်ဆေးနေရ^၁
သော်လည်း အဘတသတ်မင်း လက်ထက်တွင် ဤရာဇ္ဈိုဟ်မြို့တော်ကြီး
၏ ဤအချက်အချာ နေရာတစ်စိုက်၌ မည်သည့်အကြောင်း ကိစ္စ ကြီးကယ်
မျှ ပေါ်ပေါ်ရှိသူးထုံးစံမရှိ။

အရာအားလုံးနေသားတကျပင်ရှိသည်။ ထူးထူးခြားခြား ဘာတစ်
ခုမှ ဖြစ်ပေါ်စရာမရှိ။ အစောင့်ရဲမက်သည် အိပ်ရေးပျက်ခဲ့သော မျက်လုံးများ
ဖြင့် လေးလံထိုင်းမှုင်းစွာ လှည့်လည်စစ်ဆေးလေသည်။

သို့သော် . . .ထိုခဏာမှာပင် သူမျက်လုံးများ ပြုးကျယ်သွားကာ
အိပ်ချင်စိတ်များလည်း ပျောက်ကွယ်သွားတော့သည်။

၆၁ ■ ချော်ဦးညီ

ပထမဥုံးစွာ တန်င့်တပိုး ရှိက်ငါးသံတစ်ခုကို ကြားရသည်။
 နာကျင်ကြကွဲစွာ ငါးယိုနေသောအသံ၊ မိန်းမတစ်ယောက်အသံ။
 ရှိက်ငါးသံများနှင့်အတူ ဗလုံးဗော်းမြည်တမ်းနေသော စကားလုံး
 များကိုပါ ရဲမက်ကြားလိုက်ရသည်။

“ဖြစ်ရလေခြင်း။ . . ဖြစ်ရလေခြင်း အရှင်မင်းကြီးရယ်၊
 ကာသိတိုင်း ကောသလတိုင်း နှစ်တိုင်းနှစ်ပြည်မှာ စိုးမိုးအပ်ချုပ်
 ဘုရင်လုပ်ခဲ့ပြီးမှ အခု တော့ သူတစ်ပါး၊ မြို့ပြင်က ရေပ်ပေါ်မှာ ခိုက်းရာမဲ့
 နတ်ရွာစံတော်မူရလေ ခြင်း”

အသံကြားရာသို့ ရဲမက်သွားကြည့်သည်။

ကျိုးဘေးရှိ သစ်ပင်ကိုမှို၍ ငါးကြွေးနေသော မိန်းမရွယ်တစ်ယောက်
 ကို တွေ့ရလေသည်။

“ကောင်းကြသေးရဲ့လား တော်ရှိ၊ ဒါဟာ . . . ဘုရင်မင်းမြတ်တစ်
 ပါး၊ နတ်ရွာစံခန်းတဲ့လား၊ အမယ်လေး . . . ကောင်းကြသေးရဲ့လား၊ တစ်
 မြို့တစ်ရွာက ရေပ်ပေါ်မှာ ပိုးစိုးပက်စက် ကွယ်လွန်ရသတဲ့လား”

မိန်းမရွယ် ငါးပုံးထူးခြားလှသဖြင့် သစ်ပင်အနီးသို့ ရဲမက်တိုးသွား
 သည်။ မိန်းမရွယ်ကား ရှိက်ကြီးတင် ငါးယိုလဲ နှုတ်မှလည်း တတ္တ်တွေ့
 မြည်တမ်းဆဲ့။

တစ်စတစ်စဖြင့် လမ်းသွားလမ်းလာများ ပိုင်းအံ့ဌာသည်။ ရဲမက်
 လည်း မိမိတာဝန်ပြီးဆုံးကာနီးမှ ကြံ့ရလေခြင်းဟု စိတ်ရှုပ်ထွေးစွာဖြင့်
 မိန်းမရွယ်ကို လှမ်းမေးလိုက်သည်။

“ဟဲ့ . . . လုံမင်းယောက်လို့ ငါးနေတာလဲ၊ ဘာတွေ ပြောနေတာ
 လဲ”

မိန်းမရွယ်က မေ့ကြည့်သည်။ ပိုင်းအံ့ဌာကြည့်နေကြသော လူများ
 ကို တွေ့သွားပြီး ပို့၍ ဝမ်းနည်းပက်လက် ရှိက်ငါးတော့သည်။

အဇာတသတ်မင်း၏ မျက်နှာသည် မကြံ့ဖူးလောက်အောင် ခက်
 ထန်နေသည်။ လက်ဖဝါးပြင်ထဲသို့ လက်ချောင်းများနှစ်ဝင်တော့ မတတ်
 လက်သီးဆုပ်ထားသည်။ နှီမြန်းသော မျက်လုံးအစုံဖြင့် နှစ်းရင်ပြင်ကို ဖြန်း
 ကျက်ကြည့်သည်။

အခိုရဝတီနှင့် ကုဏ္ဏလကေသာ ၤ ၇၆

ဦးကြီးတော် တော်သော ကောသလမင်းကြီး၏ ရုပ်ကလာပ်ကို
ကြီးကျယ်စွာသော အခမ်းအနားဖြင့် ဖုတ်ကြည်းသြို့ဟြုပြီးခဲ့လေပြီ။

သို့သော် အဇာတ်တသတ်မင်း၏ ရင်ထဲတွင်ကား ဒေါသမီးလျှံတို့
သည် အရှင်အဟုန်ပြင်းစွာ တောက်လောင်နေဆဲ။

နှစ်းမြို့တံ့ခါး အစောင့်ရဲမက်မှတစ်ဆင့် ကြားသိရသော သတင်း
အရ ငိုကြွေးနေသော မိန်းမရွယ်ကို ခေါ်ယူမေးမြန်းခဲ့သည်။ ထို့နောက် မိန်းမ
ရွယ်ခေါ်ဆောင်လေရာ မြို့ပြင်ရေပ်သို့ ကိုယ်တိုင်ထွက်ချိ ကြည့်ရှုခဲ့သည်။

ရေပ်ပေါ်တွင် အသက်ပျောက်နေသော ဦးကြီးတော် ကောသလ
မင်းကြီး၏ အလောင်းမှာ မြင်မကောင်းလောက်အောင် ရုပ်ပျက်နေသည်။
ကောသလတိုင်းကြီးသခင် ဘုရင်မင်းမှတ်ကြီး၏ နတ်ရွာစံပုံ ကား
မမြင်ရက် မကြားရက်စရာ။

မောင်းမင်းကလည်း ဖြစ်သမျှအကြောင်းစုံလင်သံတော်ဦးတင်ခဲ့
သည်။

မေဒါဒ္ဓပနိဂုံးသို့ မင်းကြီးထွက်ခဲ့ပုံ။ သစ်ခက်တဲနှစ်းတွင် စံမြန်း၍
ဘုရားရှင်သီတင်းသုံးတော်မူရာ ကျောင်းတိုက်အရပ်သို့ မင်းကြီးအဖူးမြော်
ဝင်ခဲ့ပုံ၊ ထိုအချိန်တွင် တဲနှစ်း၌ ကျိန်ရစ်ခဲ့သော ဝိဋ္ဌဗျာသည် ဒီယာရာရာ
ယနစ်သူကြီး၏ အကူအညီဖြင့် မင်းမြောက်တန်ဆာငါးပါးကို သိမ်းယူ
လိုက်ပုံ၊ မင်းကြီးအတွက် မြင်းတစ်စီး၊ သန်လျက်တစ်ခုနှင့် အလုပ်အကျွေး
အဖြစ် မိမိကိုထားခဲ့ပုံ။

“တူတော် အဇာတသတ်ကို စစ်ကူခေါ်ပြီး သာဝတ္ထိကို ချိတက်ပြီး
ဝိဋ္ဌဗျာကို စီရင်မယ်လို့ မင်းကြီးကြွေးကြော်ခဲ့ပါတယ်၊ ဒါကြောင့် ကျွန်း
တော် မျိုးမနဲ့အတူ မင်းကြီးဟာ ရာဇ်ရှိကိုလာခဲ့ပါတယ်၊ လမ်းခရီးက
လည်း ကြမ်းတမ်း၊ ဒီကြားမှာမထင်မရား ရုပ်ဖျက်ပြီးလာခဲ့ကြရ၊ စားရတော့
လည်း ဆန်ကွဲထမင်း၊ သောက်ရတော့လည်း ရေနောက်၊ စိတ်နှလုံး ထိခိုက်
ကြကွဲခဲ့တဲ့ အခံနဲ့ဆိုတော့ သခင်ဘုရားကြီးဟာ...”

မောင်းမင်းသည် ဆိုနှစ်ကာ အသံထွက်မလာတော့၊ အဇာတ်
တသတ်မင်းသည်လည်း အံသွားတို့ ကျိုးကြေမတတ်။

၈၀ ■ ချမှတ်ပြု

ဦးကြီးတော် ကောသလမင်းကြီးကား ပင်ကိုကပင် နဲ့သံသိမ်မွေ
လှသူဖြစ်ချေသည်။ အစားကောင်း၊ အသောက်ကောင်းတို့ကို တစ်သက်တာ
လုံး သက်သောင့်သက်သာ မိုးကာ စည်းစိမ်ကြီးရှင်အဖြစ် ရှင်သန်ခဲ့သူပင်။

ထိုဦးကြီးတော် မင်းကြီးသည် ထိုးနှစ်းကိုလည်း သိမ်းပိုက်လှယူ
ခြင်း ခံလိုက်ရသည်။ ကြီးတော့တို့ကြီးမားကျခါမှ နဲလုံးကြေကွဲဖွေယ်အဖြစ်ကို
ရှင်ဆိုင်ခဲ့ရရှာသည်။ ထို့နောက် မိမိအား စစ်ကူတောင်းမည်ဟု ရာဇ်ပြုဟုသို့
ခရီးပြင်း နှင့်ခဲ့ရရှာသည်။ ကြမ်းတမ်းသောခရီး၊ အနေဆင်းရဲ၊ အစားဆင်းရဲ
ဘုရင်တစ်ပါးနှင့် မည်သို့မျှ မသက်ဆိုင်သော ကြီးမားလှသည့် ဒုက္ခာ။

စိတ်နဲလုံးထို့ကိုမှုဒဏ်ပေါ်တွင် အစားအနေ ဒုက္ခာဆင်းရဲ ခရီး
ကြမ်းဆင်းရဲတို့က ထိုးနှက်လိုက်သောအခါ ရောဖိစီးနေပြီဖြစ်သော ဤအ
သက်ရှစ်ဆယ်အချွဲယ် ဘုရင်ကြီးသည်မည်သို့မျှ ခံနိုင်ရည်မရှိတော့။

ရာဇ်ပြုဟုမြို့တွင်းအဝင်တွင်လည်း အချိန်မဲ့ပြီဖြစ်၍ မြို့တံ့ခါးများ
ပိတ်သွားကြပြီ။

“ဒီတစ်ညာတော့ မြို့ပြင်ရေပ်မှာပဲ အိပ်မယ်၊ နက်ဖြန်ကျမှ င့်
တူတော် အကောက်သတ်မင်းကို ဝင်တွေ့မယ်လို့ မိန့်တော်မူပြီး ကျွန်တော်မျိုးမ
ရဲ၊ ရင်ခွင်ထဲမှာ လဲကျသွားတော့တာပါပဲ ဘုရား၊ သည့်နောက်မှာတော့
အစာမကြတဲ့ ရောဂါက ဆိုးဆိုးရွားရွားဖြစ်လာပြီး တစ်လျှောက်လုံး
ပင်ပန်း ဆင်းရဲတဲ့ ဒဏ်တွေကလည်း စုပြုနှစ်ပက်ကြပါတော့တယ်၊
နောက်ဆုံး နံနက်လင်းအားကြီးအချိန်ကျမှ နတ်ရွာစံတော်မူသွားခဲ့ပါတယ်”

ဦးကြီးတော် ကောသလမင်းကြီး ပိုးစီးပက်စက် သေဆုံးခြင်းအ
ကြောင်းကို မောင်းမောင်းယောက အသေးစိတ် သံတော်ဦးတင်ခဲ့လေသည်။

ဦးကြီးတော်၏ ရုပ်ကလာပ်ကို အခမ်းအနားဖြင့် ဖုတ်ကြည်း
သြို့ပြီးနောက် အကောက်တာတ်မင်းသည် အမိန့်တော်တစ်ရပ် ထုတ်ပြန်
လိုက်သည်။

“ဝိဋ္ဌဗျာကို လက်ရဖမ်းဖို့ စစ်သည်ပိုလ်ပါတွေ စုရုံးကြ”

သို့သော် ရာဇ်ပြုဟုနှစ်းတော်ရှိ မျှုးမတ်များအားလုံးက အကော
ကလ်မင်းထဲ ဦးတိုက်သံတော်ဦးတင်ကြသည်။

“အရှင်မင်းကြီး ဦးကြီးတော် ကောသလမင်းကြီး အသက်ထင်ရှား
ရှိနေသေးတယ်ဆုံးရင်တော့ ထိုးနှစ်းကို ပြန်သိမ်းဖို့နဲ့ ဝိဋ္ဌဗျာကိုစိရင်ဖို့

အခိုရာဝတီနှင့် ကုဋ္ဌလကေသာ ၃၂ ၄၁

သာဝတ္ထိကို ချီတက်သင့်ပါတယ်၊ အခုတော့ ဦးကြီးတော်လည်း မရှိတော့ပါ၊ မည်သို့ပင် ရှိစေ ဝိဇ္ဇာဘဟာ အရှင်မင်းကြီးတို့ကို တည်မြိုပြီး ထိုးဖြူ၍ စိုက်ဆောင်း မင်းအဖြစ် ရရှိကြောင်းဖြာ ထိုက်တန်သူဖြစ်နေပါပြီ၊ စစ်ချိ စစ်ထိုးလို့ အကြောင်းမထူးတော့ပါ”

အကောသတ်မင်းသည် မျှုးမတ်များ၏ အကြံပေးချက်ကို လက်ခံလိုက်လေသည်။



ထိအခိန်တွင် သာဝတ္ထီထီးနှစ်းကို သိမ်းပိုက်အုပ်ချုပ်ခဲ့သော ဝိဇ္ဇာ။ ဘသည်ကား သူ၏ မဟာလက်စားရေး သွေးကြွေးတောင်းရေး ကိစ္စကြီးကို စတင်စီစဉ်နေဖြံ ဖြစ်လေသည်။

“သာကိုဝင်မင်းတွေရဲ့ လည်ချောင်းသွေးနဲ့ ငါထိုင်ခဲ့တဲ့ ပျော်ချပ် ကို ဆေးကြာမယ်လို့ ငါကြွေးကြော်ခဲ့တယ်၊ အခုံငါဟာကောသလတိုင်းရဲ့ အရှင်သခင်ဖြစ်ပြီ။ သွေးကြွေး အတုန်းအလှည့်တောင်းဆိုဖို့ အချိန်အခါ ကျရောက်ပြီး သာကိုဝင်မင်းတွေကို တစ်ယောက်မကျိန် သတ်ပစ်ရမယ်”

စစ်သည်ဗိုလ်ပါ အင်အားကြီးမားစွာဖြင့် ဝိဇ္ဇာ၏ တပ်ကြီးသည် ကပိုလဝတ်သို့ ရှုံးရှုံးတက်လာသည်။

စစ်သေနာပတိချုပ် ဒီယေဂာရာယန်သည် ဦးရီးတော် ဗန္ဓုလကိုယ်စား ကောသလမင်းကြီးအား ကလုံစားချေခဲ့ရပြီဖြစ်၍ မိမိအကြံအစည်း ထမြာက်ခဲ့ပြီဖြစ်သည်။ စင်စစ် ဒီယေဂာရာယန်အနေဖြင့် ကပိုလဝတ်ရှိ သာကိုဝင်မင်းတို့အရေးကို စိတ်ဝင်စားသူ မဟုတ်ချေ။ သို့သော် မိမိတင်မြှောက်၍ ရာပေါ်လွှင်ပေါ်ရောက်ခဲ့သော ဝိဇ္ဇာ၏ တစ်ချက်လွှတ်အမိန့် တော်ကို ဒီယေဂာရာယန် ငြင်းဆန်၍ မရတော့ပေ။

ဤသို့ဖြင့်ပင် ဝိဇ္ဇာ၏ တပ်မကြီးသည် ကပိုလဝတ်နယ်စပ်သို့ ရောက်ရှိလာခဲ့လေသည်။

တစ်ခုသော ညနေချမ်းအချိန်၌ ဝိဇ္ဇာသည် နယ်စပ်ရှိ တော်အတွင်းမှ အရိပ်ဆိုင်းဆိုင်း မြိုင်းညို့နေသော ညောင်ပင်ကြီးတစ်ပင်

အခိုရဝတ္ထန့် ကုဏ္ဏလကေသာ ၂၃

အောက်ဖြုံ စခန်းချကာ ကပိလဝတ်သို့ ချီတက်တိုက်ခိုက်ရေး သေနှင့်များ
ကို ကြီးကြပ်စီမံနောက်။

ညောင်ပင်ကြီးမှ လုမ်းမော်ကြည့်လိုက်လျှင် ကပိလဝတ်ပြည်
နယ် စပ်ကို မြင်နေရပေပြီ။ ထိုနယ်စပ်တွင်ကား အရိပ်ကြီးသော
သစ်မြောက်ပင် များ အစီအရိပေါက်ရောက်နေသည်။

ဝိဇ္ဇာဌာသည် ပညောင်ပင်ရိပ်တွင် ထိုင်နေရင်း ကပိလဝတ်နယ်
မြောက်သို့ လုမ်းကြည့်လိုက်သည်။

စစ်စိတ်စစ်သွေးများဖြင့် ခက်ထန်နေသော ဝိဇ္ဇာဌာ၏ မျက်နှာ
သည် ထိုအခိုက်မှာပင် ပြောင်းလဲသွားသည်။ နှုတ်မှုလည်း တအုံတည်
ရော့တိုက်သည်။

“အို. . .ဟိုမှာ မြတ်စွာဘုရားရှင်ပါလား”

ဘုရားရှင်သည် ကပိလဝတ်ပြည် နယ်နိမိတ်အတွင်းရှိ အရိပ်ကြီး
သော သစ်ပင်တစ်ပင်ရင်းတွင် ထက်ဝယ်ဖွဲ့စွဲထိုင်နေတော်မူလေသည်။
စင်စစ်ကား ဝိဇ္ဇာဌာ၏ အန္တရာယ်ဖြင့်ဆွေတော် မျိုးတော်ဖြစ်လေသော
သာကိုဝင်မင်းအပေါင်းတို့ ပျက်စီးကြတော့မည်ကို သိမြင်တော်မူသော တား
မြစ်ကယ်တင်တော်မူရန်အတွက် ဘုရားရှင် ကြရောက်တော်မူခြင်း ဖြစ်ပေ
သည်။

ဝိဇ္ဇာဌာသည် ပညောင်ပင်ရိပ်မှ ထွက်၍ ဘုရားရှင်အနီးဖြုံ ဆည်း
ကပ်ရှိခိုးပြီးလျှင်

“ဘုန်းတော်ကြီးသော အရှင်ဘုရား၊ အရှင်ဘုရား ယခုစုံနေတော်
မူတဲ့ ကပိလဝတ်နယ်စပ်ဟာ အရိပ်ကြီးကြီးသစ်ပင်များသာရှိပြီး ပူပြင်းလှတဲ့
နေရောင်အောက်မှာ ဖြစ်နေပါတယ် ဘုရား၊ ဒါကြောင့် ဘုရားတပည့်တော်
ရဲ့ နယ်စပ်က ဟောဟိုအရိပ်ကောင်းလှတဲ့ ညောင်ပင်ကြီးရှိရာသို့ ရွှေ့ပြောင်း
စပ်ပါယ်နေတော်မူပါ ဘုရား” ဟူ၍ လျှောက်ထားလေသည်။ ထိုအခါ ဘုရား
ရှင်က မိန့်မြှောက်တော်မူလေသည်။

“ရှိပါစေတော့ ဝိဇ္ဇာဌာမင်း၊ ငါဘုရား ထိုင်နေတော်မူရာ ဟောဒီ
နေရာဟာ ဆွေမျိုးတို့ရဲ့ အရိပ်အာဝါသ ဖြစ်တဲ့အတွက် အေးမြှုလှပါတယ်”

ဝိဇ္ဇာဌာသည် ဘုရားရှင် မိန့်မြှောက်တော်မူသော စကားအသွားအ
လာကို ချက်ခြင်းပင် စဉ်းစား ချင့်ချိန်မိသွားသည်။

၄၄ ■ ချော်ဦးညီ

“ဆွဲတော် မျိုးတော်တို့ရဲ့ အရိပ်အဝါသဆိုပါကလား၊ အရိပ်ကြံ
ကြံ သစ်ပင်အောက်မှာ ထိုင်နေတော်မူတာရယ်၊ နေပူကြီးအောက်မှာ ရှိရက်
နဲ့ ဆွဲမျိုးတို့ အရိပ်အဝါသဟာ အေးမြှုလှတယ်လို့ မိန့်တော်မူလိုက်တာ
ရယ်၊ အင်း.. .ဒီစကားကို ဘုရားရှင် အမိပါယ်နဲ့ ဆိုတော်မူတာပဲ၊ ဆွဲမျိုး
တွေကို စောင့်ရှောက်ဖို့ ဘုရားရှင်ကြွဲလာတော်မူပေတာပဲ။ ဘုရားရှင် ကိုယ်
တော်တိုင် စောင့်ရှောက်နေချိန်မှာ သာကိုဝင်မင်းတွေကို စစ်ထိုးသတ်ဖြတ်
ဖို့ မသင့်တော်ပေဘူး”

ဝိဇ္ဇာဌာသည် ဘုရားရှင်ထံမှ ဖွဲ့စွာခဲ့ပြီးနောက် သူ၏ စစ်တပ်ကြီး
ကို အမိန့်ပေးလိုက်သည်။

“အားလုံးတပ်တွေ ပြန်ရပ်၊ သာဝါးကို ပြန်ကြမယ်၊ သာကိုဝင်
မင်းတွေကို ဘုရားရှင်ကိုယ်တော်တိုင် စောင့်ရှောက်တော်မူနေတယ်”

ဝိဇ္ဇာဌာ၏ တပ်ကြီး သာဝါးသို့ ပြန်ဆုပ်သွားချိန်တွင် ဘုရား
ရှင်လည်း ကောင်းကင်ခရီးနှင့် ဇွတ်ဝန်ကျောင်းသို့ ပြန်ကြတော်မူလေ
သည်။

သုံးကြိမ်သုံးခါ တိုင်ခဲ့ပေပြီ။

နယ်စပ်တွင် ဘုရားရှင်နှင့်တွေခဲ့ပြီးနောက် လက်စားချေရေးအစီ
အစဉ်ကို ရုပ်သိမ်းကာ တပ်ပြန်သိမ်းခဲ့သော်လည်း ဝိဇ္ဇာဌာ၏ ရင်ထဲမှ
အာယာတာသည် ပျောက်ပျောက်မသွားခဲ့။ မိမိထိုင်ခဲ့သော ပျော်ချပ်ကို ‘ကျွန်း
ယုတ်မရဲ့သား ထိုင်သွားတဲ့နေရာ’ ဟု ဆိုကာ နွားနှုန်းနှင့် ဆေးကြောခဲ့သည့်
အဖြစ်ကို ဝိဇ္ဇာဌာမည်သို့မျှ မေ့ပျောက်၍ မရနိုင်။

သွေးထဲ သားထဲက တောင်းဆိုနေသောကလဲ့စားချေလိုစိတ်သည်
အချိန်နှင့်အမျှ ပြန်လည် တောက်လောင်လာပြန်သည်။

သို့ဖြင့် ဝိဇ္ဇာဌာ တပ်ကြီး ချိပြန်သည်။

နယ်စပ်တွင် ဘုရားရှင်ကို ဖူးမြော်ရပြန်သည်။

ဒုတိယအကြိမ်၊ တတိယအကြိမ်. . .

သုံးကြိမ်သုံးခါတိုင်ခဲ့ပေပြီ။

“ဆွဲမျိုးအရိပ် အဝါသလည်း အေးမြှုပါဘီ” ဟု ဘုရားရှင်
မိန့်မြှောက်တော်မူသည်ကို သဘောပေါက်နားလည်သော်ငြား ဝိဇ္ဇာဌာသည်
ရင်တွင်းမီးကို မည်သို့မျှ ဤမီးသတ်၍မရ။

အခိုရဝတီနှင့် ကုဏ္ဏလကေသာ ၁၂ ၁၅

သို့ဖြင့် စတုတ္ထအကြိမ် တပ်ချို့ပြန်ပေါ်။

သာဝတ္ထိနှင့် ကပိလဝတ်နယ်စပ်သို့ ဝိဋ္ဌဗျာ၏ စစ်တပ်ကြီးချို့
တက်ရောက်ရှိလာပြန်သည်။

ဝိဋ္ဌဗျာသည် တပ်ညီးမှနေ၍ နယ်စပ်ရှိ အရိပ်ကြီးကြီးသစ်ပင်ဆီ
သို့ လူမ်းမျှော်ကြည့်လိုက်သည်။ သုံးကြိမ်တိုင်တိုင် တပ်ကြီးချို့လာခဲ့ပြီး
ဤနေရာအရောက်တွင် သုံးကြိမ်စလုံး ဘုရားရှင်အား ဖူးတွေခဲ့ရသော သစ်
ပင်ရှိပ်။

တံလျုပ်နေဇွဲများကြောင့် မိမိမျက်စီမောက်လေသလားဟု ဝိဋ္ဌဗျာ
ဘ သံသယဖြစ်ကာ သစ်ပင်ရှိပ်ကို အသေအချာ စုစမ်းကြည့်ရှုသည်။ ဘုရား
ရှင်ကို မတွေ့ရ၊ ဘုရားရှင် ရှိတော်မူမနေ။

ဝိဋ္ဌဗျာ၏ နှုတ်ခမ်းပေါ်၌ ရက်စက်သော အပြီးတစ်ခုပေါ်လာ
သည်။ သွားကြားထဲမှ ထွက်လာသော အသံမျိုးဖြင့် သားရဲတစ်ကောင်
မာန်ဖို့သလို ကြိမ်းဝါးလိုက်သည်။

“မြတ်စွာဘုရား မရှိတော့ဘူး၊ ဘုရားရှင်ဟာ ကိုယ်တော်ရဲ့ မျိုး
နှယ် သာကိုဝင်တွေ့ကို ကာကွယ်စောင့်ရောက်တော်မူတော့ဘူး”

စင်စစ်ဘုရားရှင်သည် သာကိုဝင်မင်းတို့၏ ရှုံးအတိတ်က
ဟောင်းကို ကြည့်တော်မူရာတွင် မြစ်ချောင်းတစ်ခုအတွင်းသို့ အဆိပ်များ
လောင်းထည့်ဖူးသော မကောင်းမှ အကုသိုလ်ကံကို တွေ့မြင်တော်မူခဲ့လေ
သည်။ ထိုအကုသိုလ်ကံ၏ မတားမြစ်နိုင်အောင် ဆိုက်ရောက်လာပြီဖြစ်
သော အကျိုးပေးခွင့်ကို သိမြင်တော်မူကာ စတုတ္ထထာကြိမ်းကြွတော်
မမူခဲ့ခြင်းပင်။

ဝိဋ္ဌဗျာသည် တပ်မင်းများအားလုံးကို အမိန့်ပေးလိုက်သည်။

“သာကိုဝင်မင်းတွေ့ကို သတ်ဖို့ စစ်ပြင်ကြတော့၊ စစ်ချို့ကြတော့။
သာကိုဝင်မှန်ရင် ကလေး၊ လူကြီး၊ ယောကျား၊ မိန်းမ၊ အဘိုးအိုး၊ အမယ်အိုး
က အစ မကျေန်သုတ်သင် ရှင်းလင်းပစ်”

သာဝတ္ထိပြည်တပ်ကြီးသည် ကပိလဝတ်နယ်စပ်ကို ဖြတ်ကျော်
ထိုးဖောက်ခဲ့လေပြီ။ သိမ့်သိမ့်တုန်သော မြေအပြင် ပုံတင်မြည်ပြီးသော်
ကောင်းကင်ယံတို့ဆီမှတစ်ဆင့် စစ်ကြီးဆိုက်ရောက်လာပြီဖြစ်ကြောင်း
သာကိုဝင်မင်းများ သိသွားကြသည်။

၄၆ ■ ချမှတ်ပြု

“ဝိဇ္ဇာဘဟာ သွေးကြီးပြန်တောင်းဖို့ လာနေပြီ၊ အပြင်းထန်ဆုံး အရက်စက်ဆုံး ကလဲစားချေပွဲကြီး ဆင်နဲ့ဖို့ ဝိဇ္ဇာဘရဲ့ စစ်တပ်ကြီး ချိတက် လာပြီ”

ဆွေတော်မျိုးတော်များအကြားဝယ် သတင်းစကားသည် ချက်ခြင်း ပုံနှံသွားသည်။

“ကျွန်မရဲ့သားက ငါတို့ကို သတ်ဖို့လာသတဲ့လား၊ တို့ဘယ်လို စီမံကြမလဲ”

သေတော်ကိုတော်မရှိသော သာကိုဝင်မင်းအကြီးအကဲများ ချက်ခြင်း စုညီစုဝေးကြသည်။ အငြင်းအချိန်ဆွေးနွေးပွဲမဖြစ်လိုက်ဘဲ ခဏချင်းမှာပင် တူညီချက်တစ်ခုကို ရကြသည်။

“မြတ်စွာဘုရားရဲ့ ဆွေတော်မျိုးတော် သာကိုဝင်မင်းတွေဟာ ကိုယ့်အသက်ပင် သေဆုံးစွန့်လွှတ်ရပေါ်မယ့် သူ့တစ်ပါးအသက်ကို သတ်ဖြတ်ကြတဲ့ သူများမဟုတ်ဘူး။ ငါတို့ဟာ သူ့အသက်သတ်ခြင်းကို ရှောင်ကြည့်ထားကြသူများဖြစ်တယ်”

“ဒါပေမယ့် သူ့အသက်ကို မသတ်ဘဲ ငါတို့အသက်လည်း ချမ်းသာရာရအောင် ကြံဆောင်ကြရလိမ့်မယ်”

“မှန်တယ်၊ ငါတို့ သာကိုဝင်မင်းတွေဟာ လေးအတတ်ကို တစ်ဖက်ကမ်းခတ်တတ်မြောက်ကြသူများ ဖြစ်တယ်။ ဒီလေးအတတ်နဲ့ပဲ ကိုယ့်ကိုကိုယ် ကာကွယ်ရမယ်”

“လေးအတတ်ကို အစွမ်းပြုပြီး ရန်သူတွေထွက်ပြီးအောင် လုပ်ကြ စို့။ သူ့အသက်ကိုတော့ မသတ်ကြစတမ်းဟေ့”

ဆွေတော်မျိုးတော် သာကိုဝင်တို့သည် ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်လိုက်ကြသည်။ လေးနှင့် မြားကျဉ်းတောက်ကိုင်စွဲကာ ကပိလဝတ်မှ ထွက်ကြသည်။

သာမန်လေးသမားတို့ ပစ်လွှတ်ရန် မစွမ်းသည့် အကွာအဝေးတွင် ဝိဇ္ဇာဘ၏ တပ်ဦး စစ်သည်ဟုလုပ်ပါထုကို သာကိုဝင်မင်းများက ရင်ဆိုင် နေရာယူလိုက်ကြလေသည်။

လေးသည်တော် အစု၏ ခေါင်းဆောင်များက ညီ့ကို ငင်ထားကြသည်။ လေးသည်တော်များ အမိန့်ပေးလိုက်ကြသည်။

အခိုရဝတီနှင့် ကုဋ္ဌပဒေသာ ၂၃ ၁၄

“ရန်သူရဲ့ သေကွင်းသေကွက် ပစ်မှတ်မှန်သမျှကို ရှောင်၊ မြောက် လှန်ရုံလောက်သာ ပစ်။ တကယ်တမ်းပစ်ရန် ချိန်ရွယ်တဲ့နေရာကို ထိခိုက် နှင့်မှာလားဆိုတဲ့ ရန်သူမြောက်သွားအောင် တိတိကျကျ ပစ်လွှတ်ကြ”

ကပိလဝတ်ကောင်းကင်ဆီမှ သိန်းသန်းကုဇ္ဈာ မရေမတွက်နိုင် သော မြားတံများ ပုံတက်လာကြသည်။ ရှုံးရသော နေရာင်တွင် မိုးစက် များလို ဝင်းပစ္စာ ဖောက်ထွင်းဝဲပျက်လာကြကာ မြားတံများသည် ဝိဇ္ဇာဌာ ၏ စစ်တပ်ကြီးဆီသို့ တဟုန်ထိုး ကျရောက်လာသည်။

သို့သော် ကောင်းစွာ ချိန်ရွယ် ပစ်လွှတ်အပ်သော ထိမြားတံတို့ သည် သာဝတ္ထီစစ်သည်တို့၏ အကြားမှသာ ဝင်ရောက်ထိုးဖောက်လာကြ သည်။ အချို့သော မြားတံတို့က သာဝတ္ထီစစ်သည်တော်တို့၏ ကာလွှား များအကြားတွင် ဝင်စိုက်ကြသည်။ အချို့မြားတံတို့က စစ်သည်တို့၏ ချပ်ဝတ်လက်ပြင်ကြား၊ ပခုံးကြား၊ နားပေါက်ကြားမှ လျှိုဝင်ကာ မြေသို့ စိုက်စွဲကြသည်။ မည်သည့်မြားတံတစ်စင်းတစ်လေမျှ သေကွင်းသေကွက်၌ ထိမှန်စွဲဝင်ခြင်းမရှိ။

သို့သော် ကောင်းကင်ပြင် အပြည့်မျှ ဝဲပုံလာပြီးနောက် မိမိ၏ စစ်တပ်ကြီးအတွင်းသို့ တဖြည်းဖြည်းထိုးဆင်းသွားကြသော မြားတံများကို ကြည့်လျက် ဝိဇ္ဇာဌာသည် ပေါက်ကွဲဆူဝေသွားသည်။

“သာကိုဝင်မင်းတွေဟာ သူတစ်ပါးအသက်ကို မသတ်ဖြတ်ဘူးလို ကြွေးကြေားကြတယ်၊ အခုတော့ ငါစစ်သည်တော်တွေကို မြားတံအထောင် အသောင်းနဲ့ ပစ်ခတ်သတ်ဖြတ်နေကြပါပကာ”

ဝိဇ္ဇာဌာအနီးရှိ မှုဗ္ဗားမတ်များက ဘာပြန်ပြောရမှန်းမသိ ဖြစ်နေကြ သည်။ သူတို့ကိုယ်တိုင်လည်း မြားတံများ ပုံသန်းထိုးစိုက်လာကြခြင်းကို မျက်မြင်ဖြစ်နေသည်။ သူတို့လည်း ဝိဇ္ဇာဌာကဲ့သို့ပင် မိမိတို့ စစ်သည်များ သည် သာကိုဝင်မင်းတို့၏ မြားတံများဖြင့် ကျဆုံးကုန်ကြပြီဟု အထင် ရောက်ကြသည်။ ထိုစဉ်မှာပင် စစ်တပ်ကြီးဆီမှ မင်းချင်းတစ်ယောက် ရောက်လာသည်။

“ဘယ်နဲ့လဲဟေ့ . . . သူအသက်မသတ်ပါဘူးလို ပြောနေကြတဲ့ သာကိုဝင်မင်းတွေရဲ့ မြားချက်ကြောင့် ငါစစ်သည်တွေ ဘယ်လောက် ကျ ဆုံးကုန်ကြပြီလဲ၊ ပြောစမ်း”

၈၈ ■ ချော်ဦးညီ

ဝိဇ္ဇာဌာ၏ ငောက်မဲးမေးသံကို မင်းချင်းက ရဲရဲ့ပုံပင် ပြန်သံ
တော်ဦးတင်သည်။

“အရှင်မင်းကြီး၊ စစ်သည်တော် တစ်ဦးတစ်လေမှ ကျဆုံးခြင်းမရှိ
ပါ၊ စစ်သည်တော်အရေအတွက်ကို စစ်ဆေးကြည့်ပါ”

တပ်မှူးများမှတစ်ဆင့် စစ်တပ်တစ်တပ်ချင်းမှ စစ်သည်များကို
ရေတွက်စေသည်။ အင်အားကို စစ်ဆေးကြသည်။

ကျဆုံးသူတစ်ယောက်မျှမရှိ။

ဝိဇ္ဇာဌာမူကား အရှိန်ပြင်းစွာ တောက်လောင်ပြီးနှင့်သော မီးလျှံး
ကြီးတစ်ခုလို ဖြစ်နေလေပြီ။ အဖြစ်မှန်ကို သိရသော်လည်း အမျက်ဒေါသ
ကို မထိန်းသိမ်းနိုင်တော့။

“ဘာ. . . တစ်ယောက်မှ အကျအဆုံးမရှိဘူးတဲ့လား၊ အင်းဒါဟာ
စစ်ပရိယာယ်ပဲ၊ ပထမအကြိမ် မြားမိုးရွာစေပြီး ခြိမ်းခြာက်လိုက်တာပဲ။
နောက်တစ်ကြိမ်လွှာတ်ရင် မင်းတို့အားလုံးရဲ့ လည်မျိုးမျက်လုံးတွေကို ထုတ်
ချင်းပေါက် ဖောက်ကြတော့မှာ၊ သိရဲ့လား. . . စစ်ချို့၊ အခု ထိုးစစ်ဆင်”

ဘုရင့်အမိန့်တော်အတိုင်းသာ တည်ကြရလေသည်။

ကပိလဝတ်မြို့တံတိုင်းဆီသို့ အလုံးအရင်းကြီးစွာ အပြင်းချီကြ
မည်။ ဝိဇ္ဇာဌာက တစ်ချက်လွှာတ်အမိန့်ထုတ်ပြန်သည်။

“သာကိုဝင်မင်းတွေထဲမှာ ငါအဘိုးဖြစ်တဲ့ မဟာနာမ သာကိုဝင်
မင်းကိုတော့ မသတ်ကြနဲ့ လက်မလွှာတ်စေနဲ့၊ ဘိုးတော်ကို ငါ အရှင်လိုချင်
တယ်၊ ဘိုးတော်အနားမှာ ရှိနေတဲ့ သာကိုဝင်မင်းတွေကိုလည်း အသက်ချမ်း
သာပေးလိုက်၊ လက်ရအရှင်ပဲ ဖမ်းခဲ့၊ ဒါကလွှဲပြီး ကျွန်တဲ့ သာကိုဝင်မင်း
တွေကိုတော့ တွေ့ရာသချိုင်းပဲ၊ ငါတို့ဟာ သာကိုဝင်မင်းတွေပါလို့ ပြောတဲ့
ဘူမှန်သမျှ နေရာမှာတင် ဓားနဲ့ပိုင်း၊ သင်းတို့ရဲ့ ကပိလဝတ်မြေကို သင်းတို့
သွေးနဲ့ ဖြန်းပက်ပစ်”

ဝိဇ္ဇာဌာ၏ စစ်သီလုံးဝိညာဉ်သည် သာဝတ္ထိစစ်တပ်ကြီးသို့ တစ်
မုဟုတ်ချင်း ကူးစက်သွားသည်။ စစ်သည်အားလုံး သွေးဆာသော သားရဲ
ရိုင်းများ ဖြစ်သွားသည်။ ကလဲ့စားချေရေးတည်းဟူသော မွတ်သိမ်္မှုဖြင့်
သာဝတ္ထိစစ်တပ်ကြီး၏ ဓားသွား၊ ပုဆိန်သွား၊ လုံသွားများသည် မြင်မြင်သ
မျကို ခုတ်ထစ်ကြတော့သည်။

အခိုရဝတီနှင့် ကုဏ္ဏပဒေသာ ၂။ ၈၉

ကပိလဝတ်၏ မြေပြင်သည် အနီရောင် ဖြစ်သွားသည်။ လက်ခနဲ့
ပြက်သွာသော ဓားသွားများ၏ သွေးရောင်တို့ အထပ်ထပ် လိမ်းသုတိပြီး
ဖြစ်သွားသည်။ သွေးကို မြင်ရလေလေ စစ်သည်တို့၏ သားရဲရိုင်းစိတ်ဓာတ်
မှာ ပိုမိုခက်ထန်ကြမ်းကြုတ်လာလေလေ။

ကမ္မဇာဂါယ် ခြင်းခြင်းနဲ့ကာ ပွက်ပွက်ဆူညံသွားလေ
တော့သည်။

ဝိဇ္ဇာ့ဘ၏ သွေးဆူနေသော စိတ်ဓာတ်သည် စစ်သည်တပ်သား
များ အားလုံးဆီသို့ ကူးစက်သွားသည်။ မိမိတို့ ခုတ်ထစ်ပိုင်းဖြတ်လိုက်သ
ဖြင့် ရဲခနဲလွှင့်ဖြေလာသော သွေး၏ အနီရောင်ကို တွေ့မြင်ရသောအခါ
စစ်သည်များသည် ပို၍ ကြမ်းကြုတ်ရက်စက်လာကြသည်။

“သာကိုဝင်မျိုးနှယ်မှန်သမျှသတ်၊ ကလေးလူကြီးအရွယ်မရွေးနဲ့၊
ရန်စူးရန်ပြောင့်ကို အင့်တ်အမြစ်ပါ မကျွန်စေနဲ့。”

ဟု. . .ဝိဇ္ဇာ့ဘက အဆုံးစွန် အမိန့်ထုတ်ထားသည်။

ကပိလဝတ်မြို့တော်၏ ဈေးရုံများ၊ လမ်းမများ၊ ရင်ပြင်များ၊ ဥ
ယျာဉ်များသည် လူသတ်ကွင်းများ ဖြစ်သွားလေသည်။ သာကိုဝင်မင်းမျိုး
တို့သည် သားရဲတိရွှေ့နှင့်အပ်ကြီးနှယ် တစ်ဟုန်ထိုး လိမ့်ဝင်လာသော စစ်
သည်များ လက်ချက်ဖြင့် အတုံးအရုံး။

“သာကိုဝင်လားလို့မေး၊ သင်းတို့သာကိုဝင်တွေဟာ မှသားစကား
ဆိုရိုးမရှိဘူးတဲ့၊ ဟုတ်မှန်တဲ့အတိုင်း ဖြေမှာပဲ၊ မေးတဲ့အခါ ဟုတ်တယ်
သာကိုဝင်ပါလို့ ဖြေတာနဲ့ သူ့ခေါင်းကို သူ့ကိုယ်က ဖြတ်ပိုင်းပစ်လိုက်ပေ
တော့”

ဝိဇ္ဇာ့ဘ၏ အမိန့်ကလည်း ပြင်းထန်တိကျသည်။

သို့ဖြင့် သွေးအလူးလူး ဓားလုံများကို ကိုင်ဆောင်ရင်း စစ်သည်
များက တွန်ထိုးဆွဲကိုင်ကာ မေးကြသည်။

“သင်သာကိုဝင်မဟုတ်လား”

မမှန်စကားမဆိုသော သာကိုဝင်မင်းအချို့က အသက်ဘေးမှ
လွှတ်စိမ့်သောငှာ မြေက်ပင်ကို ဆုပ်ကိုင်လျက် ဖြေသည်။

“နော့. . .သာကော့၊ တို့က”

အချို့သာကိုဝင်များကမှ ကျူးပင်ကို ကိုင်လျက် ဖြေသည်။

၃၀ ■ ချမ်းမြှု

“နော သာကော၊ နာငွော”

ကျွန်းမဟုတ် မြေကိဖြစ်သည်ဟူသော အဓိပါယ်ရသည့် ‘နော သာ ကော တို့’ဟု ဖြေသူများ၊ ကျွန်းမဟုတ် ကျိုပင် ဖြစ်သည်ဟူ၍ အဓိပါယ် ရသည့် ‘နောက်သာကော နာငွော’ ဟု ဖြေသူများသည် အသက်ဘေးမှ ချမ်းသာရာ ရသွားကြလေသည်။

ထိမြေက်ကိုင်သူ သာကိုဝင်များ (တို့သာကိုဝင်) နှင့် ကျိုပင် ကိုင်သူ သာကိုဝင်(နှင့်သာကိုဝင်) အနည်းငယ်သာ စစ်သည်တို့၏ စားသွား လုံသွားအောက်မှ ချမ်းသာရာ ရကြသည်။

အချို့သာကိုဝင်မင်းများက မဟာနာမမင်း ရှိနေရာ နှစ်းဆောင်သို့ ဝင်ရောက်ခိုလှုကြသည်။ ဘိုးတော် မဟာနာမမင်းကို အသက်ချမ်းသာရာ ပေးရန် ဝိဇ္ဇာဌာ အမိန့်ထုတ်ထားကြောင်းကို သူတို့သိသောကြောင့် မဟုတ်၊ သို့သော် မဟာနာမမင်းအနီးသို့ရောက်သွားကြသူ သာကိုဝင်မင်းများသည် လည်း ကံကောင်းထောက်မစွာ အသက်ချမ်းသာရာ ရသွားကြလေသည်။

ထိုမှ ကြွင်းသော သာကိုဝင်မျိုးနှယ်တို့၏ ကံကြမှာမှာကား ပိုဘိ ငရဲခန်းပင်။ နှို့စို့ကလေးသူငယ်များသော်မှုပင်ချမ်းသာမပေး။ ရင်ခွင်တွင် ဖွဲ့ထားသော သာကိုဝင်မိခင်နှင့်အတူ ရက်ရက်စက်စက် အသတ်ခံကြရ သည်။ အရွယ်ရောက်သော လုလင်ပျိုးများကမူ ခုခံရန်ပြင်ဆင်ဆဲမှာပင် အသက်ဆုံးရုံးသွားကြသည်။ သွေးရူးသွေးတမ်း ထွက်ပြီးကြသူများကား ဝိဇ္ဇာဌာစစ်သည်များ၏ အမဲသားကောင်သဖွယ် ဖြစ်သည်။

တစ်နေ့နှင့်တစ်ညွှေးလုံးလုံး ကပိုလဝတ်၏ ကောင်းကင်တွင် ငရဲ ပွဲက်သံများ ညံသွားခဲ့သည်။ ပန်းရန်များဖြင့် အစဉ်အမြဲ့မြဲ့ပျုံးခဲ့သော ကပို လဝတ်ပြည်သည် သွေးညီနံများဖြင့် အတိဖိုးသွားသည်။ ညံ့သက်စိမ်းစိ သော ကပိုလဝတ်မြေအပြင်သည်လည်း သာကိုဝင်မင်းတို့၏ သွေးများကို မချိတ်ကဲ စုတ်မြှုလိုက်ရသည်။

သွေးကြွေးတောင်းသော ထိုကလွှဲစားချေပွဲကြီး ပြီးဆုံးချိန်တွင် ဝိဇ္ဇာဌာသည် ကပိုလဝတ်နန်းတော်တစ်နောရာသို့ ရောက်လာသည်။ ထိုနေ ရာကို ဝိဇ္ဇာဌာ အတိအကျ ရွှေးချယ်ခြင်း ဖြစ်သည်။

သွေးနံသင်းသော လေကို အားပါးတရ ရှာရှိက်ကာ ဝိဇ္ဇာဌာသည် အသံနက်ကြီးဖြင့် ကြံ့ဝါးလိုက်လေသည်။

အခိုရဝတီနှင့် ကုဋ္ဌပဒေသာ ၃၂ ၃၁

“မောက်မာရိုင်းစိုင်းပြီး ငါဘဝကို အစက အဆုံးချိုးဖဲ့တဲ့ သာကို ဝင်တွေ၊ သင်းတို့အလူည့် ပြန်ပေးရမယ်၊ ငါထိုင်ခဲ့တဲ့ နေရာကို ကျွန်ုပ်ယုတ် မရဲ့၊ သားထိုင်ခဲ့တဲ့ နေရာဆိုပြီး စွားနှိမ့်နဲ့ ဆေးကြောခဲ့တဲ့ သာကိုဝင်တွေ အခု ဒီနေရာကိုလည်း သူတို့ ပြန်ဆေးကြောရမယ်”

နှစ်ပေါင်းများစွာ သူတောင့်တဲ့သော အရာဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပေါင်းများစွာက မိဘဘိုးဘွား အကြီးအကဲများအား ရှိခိုးနှုတ်ဆက် ရန် သူလာရောက်ခဲ့စဉ်က သူထိုင်ခဲ့သော နှစ်းဆောင်အပြင်တစ်နေရာရှိ ပျော်ချုပ်များအနီးတွင် ခြေစုံရပ်သည်။

“ပျော်ချုပ်တွေကို ဆေးကြောဖို့ သာကိုဝင်တွေရဲ့ လည်ချောင်းသွေး ယူခဲ့”

ပျော်ချုပ်များ ဇွေးဇွေးနဲ့သွားသည်။ အင်တုဖြင့်၊ လောင်ချေပေးရ သော ရဲမက်ပင်လျှင် သွေးစိမ်းရှင်ရှင်တို့ စီးသွန်သွားသည်ကို မြင်ပြီး အော့ အန်မိမတတ် ဖြစ်နေသည်။

ဝိဇ္ဇာဌာကား၊ ပျော်ချုပ်များတစ်လျှောက်သွေးများ၊ စီးဆင်းပေကျံ သွားသည်ကို အရသာခံကြည့်ရှုရင်း ဝမ်းခေါင်းသံကြီးဖြင့် တဟားဟား ရပ်မောလိုက်လေသည်။

ပျော်ချုပ်များပေါ်တွင် နိုညိုပျော်ခဲ့သွေးရည်များစီးမျောသွားခြင်းနှင့် အတူ သာကိုဝင်မင်းတို့၏ အန္တယ်အဆက်သည်လည်း လုံးဝပြတ်တောက် ချုပ်ဖြေားသွားပေပြီ။



သွေးကြွေးတောင်း ကလဲစားချေပွဲကြီး ပြီးဆုံးသွားသည့် နောက်
တစ်နေ့ နံနက်ပိုင်းဖြစ်သည်။

နံနက် ပွဲတော်စာအုပ်ကို အသင့် ပြင်ဆင်ထားသည်။
ဝိဇ္ဇာ့သသည် သေနာပိချုပ်ဝတ်စုံကို သိုက်မြိုက်စွာ ဝတ်ဆင်လျက်
ပွဲတော်စာအနီးတွင် ထိုင်ချေလိုက်သည်။

“လက်ရအရှင်ဖမ်းထားတဲ့ ဘိုးတော် မဟာနာမမင်းကို ခေါ်ခဲ့ကြ၊
ငါနဲ့ ငါအဘိုး အတူတူ နံနက် ပွဲတော်စာ စားကြမယ်”

ဝိဇ္ဇာ့သ၏ အမိန့်ဖြင့် လက်ရ အရှင်ဖမ်းဆီးထားသော ဘိုးတော်
မဟာနာမမင်းကို စစ်သည်များက ခေါ်ဆောင်လာကြသည်။ မဟာနာမမင်း
ကြီး၏ မျက်နှာမှာ သွေးဆုတ်ဖြူလျှော်နေသည်။ အိမင်းမစွမ်းအချယ်ကြောင့်
နိုင်ကပင် ချည့်နဲ့နေသော အသွင်မှာ ကြံ့ခဲ့ရသော လူသတ်ပွဲကြီးကြောင့်
ကတုန်ကယင် ဖြစ်နေသည်။

“ဘိုးတော်ရောက်လာပြီလား၊ ကျွန်ုပ်ဘိုးတော်ကို စောင့်နေပါ
တယ်၊ ကျွန်ုပ်နှင့်အတူ အောင်သေအောင်သားအဖြစ် နံနက်စာ စားသုံးကြ
ဖို့ ဘိုးတော်ကို ဖိတ်ခေါပါတယ်၊ ဘိုးတော်ကလွှဲလို့ ကျွန်ုတဲ့ သာကိုဝင်မင်း
တွေကတော့ တဖွေသရဲတွေအဖြစ်နဲ့ပဲ လှည့်လည့်နေကြပြီလေ၊ ဟား . .
ဟား . . ဟား . . ”

မဟာနာမမင်းကြီးသည် ပွဲတော်အုပ်ကိုတစ်လှည့်၊ ဝိဇ္ဇာ့သကို
တစ်လှည့်ကြည့်နေသည်။ မင်းကြီး၏ ဖျော့တော့သော မျက်နှာပြင်ဗြို့ သွေး

အခိုရဝတ္ထန ကုဏ်လင်ကသာ ၤ ။ ။ ။

ရောင်များ ချက်ချင်းသန်းလာသည်။ ရိုဝင်ကြကွဲနေသော မျက်လုံးအစုံတို့
သည် မိုင်းမှုန်နေရာမှ အရောင်တောက်လက်လာသည်။

“ဘာကြည့်နေတာလဲ ဘိုးတော်မင်းကြီးရဲ့။ ဒါပွဲတော်စာ အစစ်ပါ၊
စားကောင်းသောက်ကောင်း အစစ်တွေပါ။ သာကိုဝင်မင်းတွေရဲ့ အသွေးအ
သားတွေ မဟုတ်ပါဘူး။ ဟား . . ဟား . . ဟား။ သူတို့ရဲ့ အသွေးအသား
တွေက ခုချိန်ဆိုရင် တောခွေးအတွေ စားသောက်လို့ ကုန်လောက်ပါပြီ။
လာပါဘိုးတော် မင်းကြီး မဟာအောင်ပွဲသခင် ဝိဋ္ဌဗြာ့ဘန့်အတူ အောင်သေ
အောင်သား စားလှည့်စမ်းပါ။ မြေးနှင့်အဘိုးအတူတူ စားသုံးရင်း သာကိုဝင်
မင်းတွေရဲ့ မရှုမလှသွေးကြွေးဆပ်ခန်းတွေအကြောင်း ကျွန်ုပ်ပြောပြတာ
နားဆင်စမ်းပါ ဘိုးတော်”

“သာကိုနှယ်ဝင် သခင်မျိုးဖြစ်တဲ့ ငါတို့တစ်တွေဟာ ကျွန်ုရဲ့ သား
နဲ့ ဘယ်တော့မှ တစ်ပွဲတည်း မစားဘူး၊ ခဲ့ဖို့ယဟာ သုဒ္ဓကျွန်ုနဲ့အတူ
ဘယ်တော့မှ တစ်ခွက်တည်းအတူ မနှိုက်ဘူး လူသတ်ကောင်ရဲ့”

ဘိုးတော် မဟာနာမမင်း၏ ရင်ထဲက ဟိန်းဟောက်လိုက်သော
စကားလုံးများ ဖြစ်သည်။

“မြင့်မြတ်တဲ့ ငါတို့ သာကိုဝင်တွေဟာ အသက်သာ အသေခံမယ်၊
အမျိုးကေတ်ရဲ့ ဂုဏ်ကို ဘယ်တော့မှ မချိုးဖျက်ဘူး၊ ကျွန်ုမရဲ့သား လူသတ်
သမား မင်းလိုသားရဲ့အရိုင်းကောင်နဲ့အတူ စားမယ်များ ထင်နေသ
လား”

မဟာနာမမင်းကြီးသည် စိတ်ထဲမှာပင် ကြေးဝါးလိုက်ပြီးနောက်

“မြေးတော် ဝိဋ္ဌဗြာ့ဘထိတ်လန့်တုန်လှပ်ဖွံ့ဖြိုးကြောင့်
ငါမှာ ပြောက်ချားနေခဲ့တယ်၊ ငါရဲ့ ခန္ဓာကိုယ်မှာလည်း မင်းတို့ပြောသလို
သွေးနဲ့တွေ ကပ်နေတယ်။ ကိုယ်လက်သန့်စင်သွားအောင် သုတ်သင်ဖို့
လိုမယ်။ ငါကိုယ်ကို ငါမသတ်ဘူး။ ဉာဏ်စွမ်းနေတဲ့ ကိုယ်ခန္ဓာကို သန့်
စင်သွားအောင် ငါရေသုံးသပ်ပါရစေဦး ဝိဋ္ဌဗြာ့”

ဝိဋ္ဌဗြာ့ဘ၏ မျက်ခုံးများ ပူးကပ်သွားကြသည်။

အနည်းငယ် စဉ်းစားပြီးနောက် မျက်လုံးများ ပြုဗျာ်လာကာ

“ဟား . . ဟုတ်ပေသားပဲ၊ ကိုင်းဘိုးတော်မင်းကြီး ရေသုံးသပ်ပါ၊
ကိုယ်လက်သန့်စင်တော်မူပါ၊ ကျွန်ုပ်ခွင့်ပြုပါတယ်”

၄၅ ■ ချော်ခြုံးပြီ

သာကိုဝင်မင်းများ ရေခါးသန့်စင်ရာ ရေအိုင်သို့ ဘိုးတော်မင်း**ကြီးထွက်ခွာလာခဲ့သည်။** လိုက်ပါပို့ဆောင်သော ရဲမက်များကို ခပ်လှမ်းလှမ်းတစ်နေရာမှ စောင့်နေကြရန် မင်းကြီးက အမိန့်ပေးလိုက်သည်။

မည်သူမှ မမြင်နိုင်သော ဆိတ်ကွယ်လုံခြုံရာတစ်ခုကို ရွှေးချယ်လိုက်ပြီးနောက် မဟာနာမမင်း**ကြီးသည်** ဆံပင်များကို ဖြေချလိုက်သည်။

“ရက်စက်ကြမ်းကြုတ်လှတဲ့ လူသတ်ကောင် ဝိဋ္ဌဗြာနဲ့အတူ ငါဘယ်တော့မှ တစ်ပွဲတည်းမစားနိုင်ဘူး၊ ကျွန်မရဲ့သားနဲ့ တစ်ခွက်တည်းအတူ ငါမနှိုက်နိုင်ဘူး”

မဟာနာမမင်း**ကြီးသည်** နာကြည်းစွာ ရေရွှေတ်နေသည်။

“ပွဲတော် အတူမစားရင်လည်း ငါကို သင်းသတ်မှာ ကေန်ပဲ၊ သွေးစွန်းနေတဲ့ သင်းရဲ့လက်တွေဟာ ငါ့လည်းချောင်းသွေးကိုလည်း ဖောက်ထုတ်ဖို့ ဝန်လေးမှာမဟုတ်ဘူး၊ သင်းရဲ့ အသတ်ခံရတာထက်. . .”

ဖြေချထားသော ဆံပင်ဖျားများကို အထုံးပြုလုပ်လိုက်သည်။

“သင်းအသတ်ခံရတာထက် ငါ့ဘာသာငါ သေရခြင်းကမြတ်တယ်၊ သာကိုဝင်မင်းမျိုးနှင့် ပြတ်တောက်ကုန်ဆုံးသွားပြီးတော့မှ ငါလည်းအသက်ရှင်နေလို့ အချဉ်းနှီးပဲ”

မဟာနာမမင်း**ကြီးသည်** ဆံပင်အထုံးများထဲသို့ ခြေမနှစ်ဖက်ကိုသွင်းလိုက်သည်။ မိမိဆံပင်ဖြင့် မိမိကိုယ်ကို တုပ်နောင်ပြီးသား အနေအထားဖြစ်သွားတော့သည်။

ထိုအနေအထားဖြင့်ပင် မဟာနာမမင်း**ကြီးသည်** ရေအိုင်ထဲသို့ ဆင်းငုပ်သွားသည်။ ရေအိုင်မျက်နှာပြင်ဝယ် ပလုံစီလေးများ ပွုက်လာသည်။ လှိုင်းတွန်းဂယက်များ ဖြေသွားသည်။

မဟာနာမမင်း**ကြီး** ရေအိုင်၏ နက်ရှိုင်းသော အောက်မြေသို့ ဖုံးဖုံးမြေပြုသွားသည်။ ရေအိုင်မျက်နှာပြင်သည် ပြန်ပိတ်သွားသော တံခါးချုပ်ကဲသို့ ပကတိတည်းဖြေမြစ်စွာ ကျွန်ရစ်ခဲ့လေသည်။



“ခုအချိန်ထိ ပြန်မလာသေးဘူးလား၊ အဘိုးအိုတစ်ယောက် ရေ သုံးသပ်တာ ဒီလောက်ကြာရသတဲ့လား”

ဝိဇ္ဇာဌာကား ပွဲတော်စာအနီးတွင် စောင့်ရင်းမှ သည်းမခံနိုင် အောင်ဖြစ်လာသည်။ နောက်ဆုံးတွင် အချိန်ကြာလွန်းမက ကြာလာတော့မှ ဝိဇ္ဇာဌာသည် ပွဲတော်စာပြင်ဆင်ထားသည့်နေရာမှ ဂုဏ်းခနဲ ထလိုက်သည်။

“ရေအိုင်တစ်ခုလုံးကို မွေနောက်ရှာဖွေကြစမ်း၊ ငါကိုယ်တိုင်လိုက် မယ်”

ရေအိုင်တစ်ခုလုံးကို တရာန်းဂုဏ်းမွေနောက်ကြသည်။ အနီးအနား ရှိ ချုံနှုန်းပိုင်းများကို ခုတ်ထွင်ရင်းလင်းကြည့်ကြသည်။

ရေအိုင်တစ်ရိုက်တွင် သည်းသည်းလှပ်လှပ်ဖြစ်သွားသည်။ မင်းချင်းယောက်သွားတို့အကြား ပုန်းအောင်းနေမည် အထင်ဖြင့် စွဲစွဲစပ်စပ် ရှာကြသည်။

“ဘိုးတော်မင်းကြီး ထွက်ပြီးသွားပြီ၊ မရှာကြနဲ့တော့။ ဒါပေမယ့် ဒီအဘိုးအိုကြီးလည်း ငါလက်က မလွတ်ပါဘူး။ တစ်နေ့ပြန်မိမှာပါ။ အားလုံးတပ်တွေ အသင့်ပြင်၊ ကပိလဝတ်မှာ ငါတို့လုပ်စရာမရှိတော့ဘူး။ အောင် ပွဲခံတပ်ကြီး ပြည့်တော်ပြန်မယ်”

ဝိဇ္ဇာဌာ၏ အမိန့်သံနှင့်အတူ တပ်များအားလုံး လှပ်လှပ်ရှားရှား ဖြစ်သွားကြသည်။ ဝိဇ္ဇာဌာသည် ကျိုးပဲကြောမွေနေသော ရေအိုင်အနီးတစ်ရိုက်

၅၆ ■ ချော်ဦးညီ

ချိန်ယိပိတ်ပေါင်းများနှင့် မွေနှောက်ထိုးဖူရှာဖွေထားသောကြောင့် နောက်ကျိုး
ပျက်စီးနေသည့် ရေအိုင်ကို မကျေမချမ်းဖြင့် တစ်ချက်ပြန်ကြည့်သည်။

“ဘိုးတော်မင်းကြီး ကျူပ်လက်က မလွတ်ပါဘူးလေ”

ဝိဋ္ဌဗျာက လုညွှာတွက်လာခဲ့သည်။ စင်စစ်မူ မဟာနာမမင်းကြီး
၏ ဂဏ်ကျေးဇူး အရှိန်အဝါရောင့် မင်းကြီးရေအိုင်သို့ငပ်အဆင်းတွင် မိမိ
၏ နဂါးပြည် ပူနှေးလာကာ အကြောင်းစုံကို သိခဲ့သော နဂါးမင်းက ပါး
ပျော်းပြုလျက် မဟာနာမမင်းကြီးကို ပါးပျော်း၌ ထိုင်စေကာ နဂါးပြည်သို့
ခေါ်ဆောင်သွားကြောင်း ဝိဋ္ဌဗျာ စုံးစဉ်းမျှ သိနိုင်ဖွယ်မရှိချော်း

အောင်ပွဲရတပ်တော်ကြီးကို နှုတ်၍ ပြည်တော်ပြန်ခရီးစခဲ့လေပြီ။

သာကိုဝင်မင်းတို့၏ သွေးကို သောက်သုံးဝလင်ခဲ့သည့် ဝိဋ္ဌဗျာ
၏ စစ်တပ်ကြီးသည် ပြည်တော်ပြန်ခရီးကို အသော့မန်ငါးဘဲ ဖြည်းဖြည်း
လေးလေးပင် ချို့တက်ခဲ့လေသည်။ ဝိဋ္ဌဗျာလည်း တပ်ဦးမှလိုက်ပါကာ
မိမိ၏ သွေးကြွေးတောင်းပွဲ အောင်မြင်မှုကို အရသာခံစဉ်းစားလာခဲ့သည်။

မိမိထိုင်ခဲ့သည့် နေရာပျော်ချပ်ကို နွားနှုန်းဖြင့် ဆေးကြောကြသော
သာကိုဝင်မင်းတို့သည် လည်ချောင်းသွေးကို အလျော်ပေးခဲ့ကြရပြီ။ လွန်ခဲ့
သော နှစ်ပေါင်းများစွာကတည်းက ကလုံစားချေခွင့်ရရန် ကြိုးစားခဲ့သော
ဆန္ဒသည် ပြည့်စုံခဲ့ပြီ။ သာကိုဝင်မင်းဆက်လည်း ပြတ်တောက် ဆိတ်သူ့
သွားခဲ့ပြီ။ ဘုံးတော်မဟာနာမမင်းကြီးလည်း ရေအိုင်မှာ ကိုယ်လက်
သုတ်သင်ရန်ဟု အကြောင်းပြကာ ထွက်ပြီးတိမ်းရှောင်သွားခဲ့လေပြီ။

သာကိုဝင်တို့နှင့် ပတ်သက်သည့် အလုံးစုံသော ဆန္ဒမှာ ဝိဋ္ဌဗျာ
အဖို့ ပြည့်စုံဝလင်သွားခဲ့ပြီ ဖြစ်သည်။ ‘နာဂမုတ္တာ’ ကျွန်းမာရီ၊ သမီးမှမွေး
သော ဝါသဘခတ္တိယာ သတို့သမီးကို သာကိုဝင်မင်းသမီးဟူ၍ လိမ်ညာ
လုညွှားခဲ့ကြသူများသည် လိမ်ညာလုညွှားမှုအပြစ်အကြုံကို တန်ရာတန်
ကြေးပေးဆပ်သွားခဲ့ကြပြီဖြစ်သည်။

မယ်တော် ဝါသဘခတ္တိယာအား ကျွန်းမသမီးဟူ၍လည်းကောင်း၊
မိမိအား ကျွန်းမတော် မြေး ကျွန်းမတော် သားဟူ၍လည်းကောင်း သူတို့နှုပ်နယ်
ပုတ်ခတ်ခဲ့ကြသည်။ ခမည်းတော် ပသေနဒီ ကောသလမင်းကြီးကိုယ်တိုင်
ပင် ရှုက်ဒေါသဖြင့် မိမိတို့ သားအမိကို မိဖုရားကြီးနှင့် သားတော် စစ်သော
နာပတိ အဆောင်အယောင်မှ နှုတ်သိမ်းကာ ကျွန်းဘဝသို့ချပစ်ခဲ့သေးသည်။

အခိုရဝတီနှင့် ကုဏ္ဏလကေသာ ၂။ ။

နှစ်ရက် သုံးရက်နေမှမြတ်စွာဘုရား၏ ဟောကြားဆုံးမမှုပြင့် မိမိတို့ သား
အမိ မူလအဆောင်အယောင်ကို ပြန်ရခဲ့ခြင်းဖြစ်သည်။

ယခုတော့ မိမိတို့ သားအမိအပေါ် မဖွယ်မရာ ပြုမှုခဲ့ကြသော
ထိုသူများအားလုံး ပျက်စီးခြင်းဘေးဆုံးကိုသွားခဲ့ကြပြီဖြစ်သည်။

ဝိဇ္ဇာ့ဌာသည် အောင်ပွဲအရသာကို တစိမ့်စိမ့်ဝါးမြှုရင်း တပ်ဥုးမှ
ခေါင်းဆောင်ချိတက်လိုက်ပါလာခဲ့လေသည်။ သာဝတ္ထိစစ်တပ်ကြီးအတွင်း
မှာလည်း စစ်သည်များသည် မိမိတို့၏ ဓားစွမ်း လှုစွမ်းထက်ပုံများကို အ
ချင်းချင်းစား မြှုပြန်လာကြသည်။ သာကိုဝင်မင်းတို့၏ သွေးကိုသောက်ခဲ့
ပုံများအကြောင်း အားပါးတရ အတွေ့အကြံဖလှယ်ကြသည်။

သို့ဖြင့်ပင် တစ်နေ့တာကာလသည် ချုပ်ငြိမ်းစပြုလာသည်။

အနောက်ဘက်ကောင်းကင်းမြှုံးနေလုံးကြီးသည် တစ်စတစ်စ နိမ့်
ဆင်းကျသွားသည်။

မှာ်ဝါးမြှုံးစ ညွှန်ကာလ အစပြုလာသည်။

သာဝတ္ထိနေပြည်တော်ကား မနီးသေး။ မှာ်ဝါးသမ်းသော ဟိုအ
စေးဆီတွင် ပျော်ရေးရေးသာ တွေ့နေရသေးသည်။ တစ်နေကုန် ချိတက်လာခဲ့
ကြသောကြောင့် ပြည်တော်ပြန်တပ်ကြီးမှာလည်း ပင်ပန်းနှမ်းနယ်နေသည်။

တပ်တော်ဦးသည် တောင်ကုန်းကယ်တစ်ခုကိုကျော်ဖြတ်အပြီးတွင်
ရှေ့ခြွှေ့ အစိရဝတီမြစ်ကြီးကို ဘွားခနဲ့ တွေ့လိုက်ကြရသည်။ ချုပ်ညနေခြည်
တန်းများက မြစ်ပြင်ပေါ်သို့ အနီရောင်များပက်ဖျုန်းသုတေသန်း
သည်။

ဟိုမှာဘက်ကမ်း၏ သောင်ခုံသပ်ငါးက မည်းမှာ်နေသည်။ ဤ
မှာ ဘက် မြစ်ကမ်းသောင်ခုံတစ်ပြန်ကား ဝင်နေဆဲ နေလုံးကြီး၏ ရှည်လျား
သော ရောင်ခြည်လက်တံ့များကြောင့် ရဲရဲနိစွေးလျက်။

ဝိဇ္ဇာ့ဌာသည် မြစ်ပြင်တစ်လျောက် တိုက်ခတ်လာသော လေကို
တစ်ဝကြီး ရှာရှိက်လိုက်သည်။ ပျောက်ကွယ်လုနီးပါးနေလုံး၊ ပတ္တဗြားရောင်
တောက်နေသော မြစ်ပြင်နှင့် နီကုန်သော သောင်ခုံတို့က မိမိ၏ အောင်ပွဲကို
ကောင်းချီးပေးရင်း ခိုပါလှည့်ဟု ဖိတ်ခေါ်နေသယောင်။

“အစိရဝတီမြစ်ကမ်းမှာပဲ တပ်စခန်းချ ညာအိပ်ရပ်နားကြမယ်၊
နောက်တစ်နေ့မှ မြှုပြန်တော်ထဲဝင်ကြမယ်၊ တပ်တွေအားလုံးဖြူတ်၊ ရဲမက်စစ်

၃၈ မြ ချော်လီးညီ

သည်တွေ အားလုံးသက်သောင့်သက်သာ နားနေကြ၊ ဝိဇ္ဇာဌာ စစ်ဘူရင်က
ခွင့်ပြုလိုက်တယ်”

ဝိဇ္ဇာဌာ၏ အမိန့်ကြောင့် စစ်တပ်ကြီး တစ်ခုလုံးသည် လူပ်လူပ်
ချွေဖြင့် ပျော်ရွှင်သွားကြသည်။



အစီရဝတီမြစ်ကြီးအတွင်း၌ သောင်များ ထွန်းနေချိန်ဖြစ်သည်။ အချို့နေရာများတွင် မြစ်လယ်ဖြစ်လျက် ရေက ခြေမျက်စီမြပ်ရုံလောက်သာ ရှိသည်။ အချို့နေရာများတွင် ရေတိုက်စားချိန်က ဖြစ်ပေါ်ခဲ့သော လှိုင်း ထွန်းအရစ်များဖြင့် သောင်ခုံတို့သည် လုပစ္စာ ဖြစ်ပေါ်နေကြသည်။

မြစ်၏ သောင်ခုံတို့သည် ညျဉ်းအချိန်တွင် ပကတီ မွှေးလျော်ဖွယ် အေးစိမ့်နှုန်းနေတတ်သည်။ အပုံအပုံသော သဲကမူလေးများက ဟိုတစ်ကွက် သည်တစ်ကွက် ဖြစ်ပေါ်နေကြသည်။ နူးညံ့လှတေသာ မြစ်လယ်ပိုင်းသဲမွှေး အပြင်နေရာများမှာမူ တပ်စခန်းချ စစ်သည်တို့အကြိုက်ဆုံး နေရာများပင် ဖြစ်သည်။ နူးညံ့ရှုတ သဲမွှေးအဖြစ်သည် ခြောက်သရောင်းနေသည်လည်း မဟုတ်၊ စိစစ်နေသည်လည်း မဟုတ်ဘဲ ထွေးထွေးအိဒိဖြင့် ခြေချုပ် ကောင်းရုံလေးရှိသည်။

စစ်သည်ရဲမက်တို့သည် ရေမရှိသော မြစ်လယ်သောင်ခုံများသို့ ဆင်း၍ နေရာယူကြသည်။ အချို့ကမူ ကမ်းပါးသောင်ခုံထက်မှာပင် စခန်းချကြသည်။ ဝိဋ္ဌဗြာ့ဘအတွက် မင်းချင်းများက ယာယီစံနှစ်းတစ်ခုကို အလျင်အမြန်ဆောက်ပေးကြသည်။ တဲနှစ်းရှိသည့်နေရာမှာ မြစ်ကမ်း သောင်ခုံထက်လည်း မကျု။ မြစ်တွင်းသပြင်သို့လည်း မရောက်သော အလောတော်နေရာ ပင် ဖြစ်သည်။

ဝိဋ္ဌဗြာ့ဘသည် တဲနှစ်းအတွင်း သက်သောင့်သက်သာ လဲလျောင်းရှင်း အစီရဝတီမြစ်သောင်ပြင်မှ လတ်ဆတ်သော ညျဉ်းလေပြည်ကို ရှာ၍ ရှိက်လျက် အောင်ပွဲအရသာကို တန်းနဲ့ ပြန်လည်ခံစားနေလေသည်။

၁၀၀ ■ ချော်ခြားပြီ

အစိရဝတီမြစ်၏ အထက်ကောင်းကင်သည် ပကတီ တိမ်စင် လျက် တစ်ပြန့်တပြာ ညီညွတ်သော နက်ပြာရောင်ဖြင့် တန်ဆာဆင်နေသည်။ သို့သော် ကြယ်ရောင်လရောင်များကားမရှိ။ အဇူး၏ နက်ပြာမောင် ဝေနေပုံကား ဆုံးစမဲ့ပင်ဖြစ်သည်။ ပိုမိုသိပ်သည်းလာသော ညွှန်နှင့်အတူ အမောင်ထုက အစိရဝတီမြစ်ဝန်းကျင်သို့ တအိဒါ ဖုံးလှမ်းလာသည်။

အစိရဝတီမြစ်၏ ထက်ကောင်းကင် အဇူး၏ ဆုံးစမထင် နက်ပြာရောင်သည် ရှတ်ခြေားပင် မည်းပုပ်သွားသည်။

မြင့်လွှာသော ဟိုးအထက်ဆီတွင် ဟိန်းဟောက်သံတစ်ချက်သဲ့ သဲ့ စတင်ထွက်ပေါ်လာသည်။ ထိုဟိန်းဟောက်သံသဲ့သည်ပင် ကြောက်ခမန်းလိုလိုသွေးပျက်ချောက်ချားဖွယ် အဖြစ်သနှစ်ကြီး၏ ပဏာမအဖွင့်ပင်ဖြစ်သည်။

မည်းပုပ်ည်းမောင် ကောင်းကင်တွင် ဖြူဖွေးတောက်ပသော အစင်းကြောင်းကြီးတစ်ခုက ကန့်လန်ဖြတ်ထွက်ပေါ်လာသည်။ အနက်ရောင် ကမ္မလာထည်ကြီးကို ချုန်မြေသော အသွားကြီးဖြင့် ကုတ်ခြစ်ဆွဲဖွံ့ဖိုက်သည်နှင့် ဝင်းခနဲက်သွားသည်။

ချက်ချင်းလိုလိုပင် ထစ်ချှိန်းသံကြီးတစ်ချက်ကကောင်းကင်ထက်မှ ထိုးဆင်းထွက်ပေါ်လာကာ မြေအပြင် သိမ့်သိမ့်တုန်သွားသည်။ ထို့နောက်စောစောကပင် တိမ်ကင်းစင်နေသော ကောင်းကင်ပြင်ထက်တစ်ခွင်လုံး၌ မိုးတိမ်ထုကြီးများ အလုံးအရင်းဖြင့် တက်လာသည်။

ထစ်ချှိန်းသံများနှင့်အတူ အဆက်မပြတ် ပေါ်လာသော လျှပ်စီးရောင်များကြောင့် ကောင်းကင်မှတစ်ဆင့် အစိရဝတီမြစ်ဒေသကြီးတစ်ခုလုံး တဝင်းဝင်းတောက်ပနေသည်။ လျှပ်စီးကြောင်းများကြောင့် စိတ်ရှိတိုင်းအပိုင်းပိုင်းဆုတ်ဖြေလိုက်သော အဝတ်နက်ကြီးတစ်ခုလို့ ကောင်းကင်သည် အစိတ်စိတ် အမြှာမြှာဖြစ်သွားသည်။

တစ်ဆက်တည်းပင် မြန်မြန်ဆန်ဆန်ကြီးပေါ်ပေါက်လာသည်။

အစိရဝတီမြစ်ညာအရပ်မှ တဝေါဝေါ အသံကြီးများ။ အထောင်အသောင်းသော ဆင်ရှိင်းကြီးများ တစ်ပြိုင်တည်း အော်ဟစ်လိုက်သလို၊ အထောင်အသောင်းသော သစ်ပင်ကြီးများ တစ်ပြိုင်တည်း ပြုလဲလိမ့်ကျလာသလို အသံနက်ကြီးများသည် လျင်မြန်စွာ ပြေးဆင်းလာကြသည်။

တစ်ချိန်တည်းပင် ဖြစ်သည်။

ကောင်းကင်ပြင်တစ်ခုလုံးကို မောက်သွန်ချလိုက်သည့်နှယ် မိုးသီးမိုးပေါက်ကြီးများက တစ်ခဲနက် ရွာသွန်းကျလာသည်။ သောင်ခုံများနေရာအနှင့် ပြည့်ထွန်းနေသော အစီရဝတီမြစ်အတွင်း၌ ရေများက ဖူးဖူးရောင်မို့မောက်လာသည်။ ချက်ချင်းပင် ကမ်းပြည့်ရေတက်လာသည်။

မြစ်ညာဆီကလည်း တောင်ကျချောင်းရေများက အလုံးအရင်းဖြင့် ထိုးသွန်စီးဆင်းလာသည်။ ဝါးလုံးထိုးစီးသွန်လာသော တောင်ကျရော၊ ကမ်းပြည့်မို့မောက်တက်လာသော မြစ်ရေ၊ တဝါဝေါသွန်ကျနေသော မိုးသီးမိုးပေါက်များ ပေါင်းဆုံးကြသည်။

ကယ်ပါယူပါ အော်ဟစ်စို့ပင် အချိန်မရကတဲ့။

ဝိဇုဇူးဘန်းတကွာသော မြစ်ကမ်းအတွင်း သောင်ခုံသို့ ပြောင်းရွှေ အိပ်စက်သူများအားလုံး သည်းစွာသော မိုးကျမြစ်ရေအထူး၊ လိုင်းအထူးအောက်၌ နစ်မြုပ်သွားသည်။ သမုဒ္ဒရာသို့ ပို့ဆောင် တိုက်မျှောသွားသည်။

အစီရဝတီသည် ဝိဇုဇူးဘဏ် အောင်ပွဲရတပ်ကြီးကို တစ်ချက်တည်းဖြင့် ဝါးမျိုးစားသောက်လိုက်ပေပြီ၊ ငါးစာလိပ်စာ မကာရ်းစာအဖြစ် သို့ ပို့ဆောင်ကျွေးမွေး စတေးပစ်လိုက်ပေပြီ။

စောစောပိုင်းက မြစ်အတွင်း သဲသောင်ပြင်မှာ နေရာယူခဲ့ကြပြီး ပိုးရွာများကြောင့် မြင့်ရာကုန်းပိုင်းသို့ တက်ရောက်ပြောင်းရွှေခဲ့ကြသူများကား မျက်စီအောက်မှာပင် တစ်မဟုတ်ချင်း နစ်မြုပ်မျောပါယ်စီးသွားသော ဝိဇုဇူးဘန်းသူ၏ စစ်တပ်ကြီးကို ငံ့ကြည့်ရင်း သွေးပျက်ချောက်ချားလျက် . . .



“များပြားလှစာသော သာကိုဝင်မင်းတွေကို ပုခက်တွင်းက နိုင့်
ကလေးပါမကျန် သတ်ဖြတ်သုတ်သင်ပြီး ပြန်လာတဲ့ ဝိဋ္ဌမျှဘဟာ သူ့ရဲ့
စိတ်နှလုံးအလို အထွတ်အထိပ်ရောက် မအောင်မြင်မိမှာပဲ အစီရဝတီမြစ်ထဲ
မှာ သေကျပျက်စီး မဟာသမုဒ္ဓရာမှာ ငါးစာလိပ်စာ ဖြစ်သွားကြပါပကော”

မဓာသဘင်၍ စဝေးပြောကြားနေကြသော ရဟန်းများအား မြတ်စွာ
ဘုရားက ဟောကြားတော်မူလေသည်။

“ချစ်သားတို့.. .ရန်းလှိုင်ထုပန်းမျိုးစုံကို ကောင်းနိုးရာရာ အာသာ
မူးမူးဖြင့် ရူးဆွတ်ကြသောသူများကဲ့သို့ ငါးပါးအာရုံ ကာမဂ္ဂက်ကို ခုံမင်
ကြောင့်ကြ တပ်မက်သည့် လောဘဖြင့် မရသေးသည်ကို တောင့်တာ
ရပြီး သည်ကိုတွယ်တာ၊ လွန်စွာကပ်ပြီသော စိတ်ရှိသူအား ကြီးစွာသော
ရေအ ယာဉ်သည် အိပ်မောကျနေသည် လူအားလုံးကို
သမုဒ္ဓရာသို့ရောက်အောင် ယူဆောင်တိုက်မျောသွားသကဲ့သို့
ရှင်သေမင်းသည်လည်း အိပ်ပျော်မေ့ လျော့နေသူ လူအပေါင်းတို့၏
အသက်ကို ဖြတ်တောက်၍ အပါယ်လေးဘုံ တည်းဟူသော သမုဒ္ဓရာ၌
နှစ်မြှပ်စေကုန်၏”



(ပြီးပါပြီ)

ତୁ ଯୁଦ୍ଧରେବା

<http://www.cherrythitsar.org>

ကြေးမံပြင်ရှုံးတွင် ကျွန်မထိုင်လိုက်သည်နှင့် အစေခံသုံးယောက်
အနားသို့ ရောက်လာကြသည်။ သူတို့ ကျွန်မထိုင်ခုံအနီးတွင် ဒူးထောက်
ကာ လက်ထဲမှ ငွေလင်ပန်းများကို ကျွန်မမီလောက်သော အနေအထားအထိ
ပင့်မြောက်ပေးထားကြသည်။ ငွေလင်ပန်းများထဲတွင် နှင့်ရည် ဖျော်းပက်
ထားသော လန်းဆတ်သင်းပုံးဆဲ နှင့်ဆီရောင်စုံများ၊ သဇ်ပန်းများနှင့်
အဝါရောင် ခရမ်းရောင် ပြောက်မွမ်းသော သစ်ခွဗ္ဗုံးများ အစီအရိုး။

ပန်းတို့၏ ရောထွေး ကြိုင်လျောက် ရန်းများက ကျွန်မတစ်ကိုယ်
လုံးကို ရစ်သိုင်းပွဲဖက်လာကြသည်။ ချို့အီမွန်းကြပ် ဝေအနာခံစားရသည်။

“အဲဒါတွေအားလုံး ပြန်ယူသွားကြ”

ဟု ကျွန်မ အမိန့်ပေးလိုက်သည်။

အစေခံမများသည် ငွေလင်ပန်းများကို ကိုင်လျက်ပင် နောက်
ဆုတ်နောက်ဆုတ် ရွှေလျားသွားကြလေသည်။ ကျွန်မအသံမှာ ငောက်မေး
မာန်မဲ့သော အက်သံပါသွားသောကြောင့် သူတို့မျက်နှာမသာမယာဖြစ်သွား
ကြသည်။ သူတို့တစ်တွေ အခန်းထဲမှ ထွက်ခွာသွားကြပြီးမှ ကြေးမံပြင်ကို
ကျွန်မ တစိမ့်စိမ့် ရူးစိုက်ကြည့်မိနေသည်။

ခေါင်းလျော်ပြီးစဖြစ်၍ ကျွန်မ၏ ဆံပင်များသည် လွတ်လပ်ရဲ
တင်းစွာပင် ဖွာရရာကျေနေကြလေသည်။ ရေနံ့သင်းနေဆဲ ဆံစအချို့ကို
ကျွန်မလက်ဖြင့် အသာအယာပွဲတ်ကြည့်မိသည်။

ဆံပင်တွေ ပို၍ နက်မောင်သန်စွမ်းလာကြသည်ဟု ထင်သည်။
အအုံလိုက် ပြောပြေလျောလျော သွယ်တန်းနေသည့် ဆံပင်တွေမှာ ကြေးမံ

၁၆။ ချော်ဦးညီ

ပြင်ရှေ့ ကျွန်မ ထိုင်လိုက်သောအခါတွင် ကြမ်းပြင်ပေါ်အထိပုံကျသွားကြတော့သည်။

“ရာဇ်ဗြိဟ်တစ်မြို့လုံးမှာ ငဲ့သမီးလောက် ဆံပင်ကောင်းတဲ့သူမရှိဘူး”

ဟူသော ဖခမည်း၏ စကားကို ကြားယောင်မိသည်။အမိကတော့

“အို သူငွေးကြီးရယ်၊ ကျွန်မတို့ သမီးလေး ဘဒ္ဒါဟာ ရာဇ်ဗြိဟ်မှာ ဆံပင်အကောင်းဆုံးသာ ဘယ်ကမလဲ ကျက်သရေအရှိဆုံး၊ အလှဆုံး၊ အချောဆုံး အဲဒီလိုပြောမှ မှန်တော့မပေါ့”

ဟုပြောတတ်လေသည်။

ကြေးမံပြင်ထဲမှ မျက်နှာပေါ်တွင် အပြီးရိပ်တစ်ခုကို မြင်နေရသည်။ သို့သော် ထိုအပြီးသည် နှစ်မြိုက်ကြည်နဲးမှာ ဖြစ်ပေါ်လာသော အပြီးစမဟုတ်။ ဖူးဖူးငံင့် နှုတ်ခမ်းမွှာအစုံကို မဆိုစလောက်၊ စုစုပုံးပုံးလုပ်ကာ ပြီးလိုက်သည့် အလိုမပြည့်သောအပြီး။

“သမီးဘဒ္ဒါ၊ ကောင်မလေးတွေကို မောင်းထုတ်လိုက်တယ်ဆို၊ ဘာဖြစ်လို့လဲဟင်”

ပြောပြောဆိုဆို အခန်းဝရောက်လာသူကို ကြေးမံပြင်မှ တစ်ဆင့် ကျွန်မမြင်လိုက်ရသည်။ ဖက်ဖူးနှုံးခန်းဆီးအနီးတွင် ထိုသဏ္ဌာန်ရပ်နေသည်။ ကျွန်မအလိုမကျ စိတ်ကောက်နေတာတွေ ရုတ်တရက်ပြေကာ ရယ်ချင်သလိုလို ဖြစ်သွားသည်။ ကြည့်ပါဦး၊ အဆင်မပြေလိုက်တာ၊ ပိုးခန်းဆီးစနားမှာ ရပ်နေတဲ့ ကာဌ္ဌာဌ္ဌး။

ပိုးခန်းဆီးစက ဖက်ဖူးနာ၊ သူ့အသားက မည်းနက်မှောင်လို့။

ပိုးခန်းဆီးစက ကန္တာကလျှား။

သူ့အသွင်က တုတ်တုတ်ခိုင်ခိုင်ကြီး။

“ဟင်. . .ပြောပါဦး ဘဒ္ဒါရယ်ဘာများအလိုမကျဖြစ်ရပြန်တာလဲ၊ ငွေလင်ပန်း သုံးခုနဲ့ အပြည့်၊ ပန်းတွေကို ကာဌ္ဌာဌ္ဌးကိုယ်တိုင် ပြင်ဆင်ပေးလိုက်တာ၊ ပန်းသည်ဆီးက အကောင်းဆုံးဆိုတာတွေကိုကာဌ္ဌာဌ္ဌးကိုယ်တိုင် တစ်ပွင့်ချင်း စိတ်ကြိုက်ရွေးဝယ်ခဲ့တာ၊ ပြီးတော့ လန်းဆန်းနေမှ မွေးကြိုင်နေမှ ကြိုက်တဲ့ ဘဒ္ဒါအတွက် ကာဌ္ဌာဌ္ဌးကိုယ်တိုင် နှင်းရည်နဲ့ ဆွတ်ဖျို့”

“အို. . .တော်စမ်းပါ”

အခိုရဝတီနှင့် ကုဏ္ဏသင်သာ ၂၁၃

ရယ်ချင်စိတ်ကို ဖျောက်လျက် ကျွန်မမျက်နှာကို စူပ်ထားလိုက်
သည်။ ကာဋ္ဌကြီးမှာ စကားတန်းလန်းနှင့် ရပ်သွားပြီး စိတ်ရှုပ်ဟန်ဖြင့်
ကြေးမံပြင်ရှိရာသို့ လျောက်လာလေသည်။

“က. . .ပြောစမ်းပါဉီး၊ ဒီပန်းတွေကို မကြိုက်ပြန်ဘူးတဲ့လား”

“ဟုတ်တယ်၊ မကြိုက်ပြန်ဘူး”

“ဟင်. . .ဘဒ္ဒိုပဲ ဒီဇော် ခေါင်းလျှော်ပြီးရင် နှင်းဆီကို အကုံးခွဲ
ပြီး ပတ်မယ်ဆို သစ်ခွန့် သဇ်ငါးကို ဘေးနှစ်ဖက်မှာ ထိုးပန်မယ်ဆို”

“အဲဒါ ခေါင်းမလျှော်ခင်က ပြောတာ”

“ဟောတော်. . .ဖြစ်ရပြန်ပြီ၊ ခေါင်းလျှော်လိုက်တဲ့ ပန်းပေါင်းနှုံး
သာရည်တွေထဲမှာ စောစောက စိတ်ကူးတွေ ပါသွားပြီပေါ့ ဟုတ်လား”

“ဟုတ်တယ်”

“ဒီကလေးမနဲ့တော့ ခက်ပါသေးတယ်”

ကာဋ္ဌကြီး စိတ်ရှုပ်သွားတာကို ကြည့်ရင်း ကျွန်မပျော်သွားသည်။
အမှန်တော့ ဤအသားမည်းမည်း၊ ဝဝဖိုင့်ဖိုင့်နှင့် အစောင့်တို့၏ ခေါင်းဆောင်
ဖြစ်သော ကာဋ္ဌကြီးကို ကျွန်မခင်မင်မိပောသည်။ ဤမိန်းမကြီးသည် လက်
အောက် အစောင့်များကို ဆက်ဆံရာ၌ စိတ်ကြမ်းကိုယ်ကြမ်းဖြင့် မာန်လား
မဲလားလုပ်တတ်သလောက် ကျွန်မရှေ့တွင်မူ အလိုလိုနေရင်း ခြေမကိုင်မိ
လက်မကိုင်မိ ဖြစ်နေတတ်သူပင်။

ပြောကြစတမ်းဆိုလျှင် ကာဋ္ဌကြီးသည် ကျွန်မကို အလိုလိုရာတွင်
ကျွန်မ၏ ဖခမည်း သူငွေးကြီးထက်လည်းကောင်း၊ အမိသူငွေးကတော်ကြီး
ထက် လည်းကောင်း၊ အားလုံးထက်လည်းကောင်း ပို၍ စိတ်ရှည်သည်းခံ
နိုင်သူဖြစ်ပောသည်။

ကျွန်မမျက်နှာ တစ်ချက်ညို့လျှင် သူ့မှာနေစရာမရှိတော့။

ကျွန်မလိုအင်ဆန္ဒရှိသမျှကိုလည်း သူသည်တစ်နည်းမဟုတ်တစ်
နည်းဖြင့် မဖြစ်ဖြစ်အောင် စီမံပေးတတ်သည်။ တစ်ခါတစ်ရုံ ကျွန်မ တမင်
အချွဲတိုက်၍ ထမင်းမစား ရေမသောက်ဟု စိတ်ကောက်ဟန်ဆောင်လိုက်
လျှင် ကာဋ္ဌကြီးသည် ရှိသမျှအလုပ်တွေ အကုန်ပစ်ချကာ စားဖို့ဆောင်
ဝင်ချက်တော့သည်။

၁၀၈ မြ အချိန်းညီ

ဖခမည်းနှင့် အမိတို့ကလည်း ကာဋ္ဌကြီးကို ကျွန်မနှင့်ပတ်သက်သမျှ ဘာမဆို အကုန်ဖြည့်ဆည်းပေး၊ လိုအပ်တာမှန်သမျှ တောင်းယဉ်၍ အရေးအရာကုန် ရွှေထားကြသည်။ အမှန်တော့ ကာဋ္ဌကြီးသည် ကျွန်မ၏ အထိန်းတော်ကြီး သက်သက်သာဖြစ်လေသည်။ ဤစံအိမ်တစ်ခုလုံးတွင် ကာဋ္ဌကြီး လုပ်စရာမှာ ဘဒ္ဒိဘာကိုအလိုကျသလဲ၊ ဘာကိုအလိုမကျသလဲ ဟူသော အချက်ကို အမြဲ ရုံးစမ်းဖြည့်ဆည်းပေးသည့် အလုပ်တစ်ခုတည်း သာ ရှိတော့သည်။

“က. . . ဆိုစမ်းပါညီး သမီးလေးရယ်. . .၊ ဘာဖြစ်လို့တုန်း”

“ဘာဖြစ်ရမှာလဲ၊ နှင့်ဆီနဲ့တွေကလည်း ရုံးရဲနေတာပဲ၊ သစ်ခွပန်း အရောင်ကလည်း ပြေားတူးပြီတနိုင်တယ်၊ သဇ်ပန်းကလည်း ပျင်းရိုးကို မျဉ်းနေတဲ့ ပိုးတုံးလုံးကောင်နဲ့ တူတယ်”

“ကြံးကြံးဖန်ဖန်သမီးရယ်”

“ဟုတ်တယ်. . .၊ ဘဒ္ဒိ အဲဒါတွေ မလိုချင်တော့ဘူး”

“သမီးလေး ဘဒ္ဒိ၊ သမီးအသက် ဆယ့်ခုနှစ်နှစ်ရှိပြီးနော်၊ ကလေး မဟုတ်တော့ဘူး၊ ကလေးငယ်လေးလို့ စိတ်ကူးပေါက်တိုင်း မပူဆာရဘူး”

“ကလေးငယ်လို့ ပူဆာတာမဟုတ်ဘူး၊ ဆယ့်ခုနှစ်နှစ်ရှိတဲ့ သူငွေး သမီးဘဒ္ဒိအနေနဲ့ လိုချင်တာကို တောင်းနေတာ. . . သိလား”

“က. . . ရှိစေတော့၊ ဘဒ္ဒိက အခုဘယ်လို့ ပန်းလိုချင်တာလဲ”

“သစ္ာပန်း”

“ဘယ်လို့”

“သစ္ာပန်း အနီး၊ ရဲရဲတွတ်တွတ် နီနေတဲ့ သစ္ာပန်း”

“သစ္ာပန်းအနီကို ဘာလုပ်ဖို့လဲ၊ သစ္ာပန်းဆိုတာ ခေါင်းမှာ ပန်လို့လည်း အဆင်ပြေတာမဟုတ်ဘူး”

“အို. . . ဘဒ္ဒိအခု အနီရောင်ဝတ်စုံဝတ်မလို့၊ ပတ္တဗြားဘယက်ကို ဆွဲပြီး ပတ္တဗြားလက်ကောက် စွပ်မလို့၊ ဒါကြောင့် သစ္ာပန်းအနီလိုချင်တာ”

“အခြား အနီရောင်ပန်းဆိုရင်ကော သမီးရယ်. . .၊ ဥပမာ နှင့်ဆီ အနီရဲရဲ”

“အို. . .၊ လာပြန်ပြီလား၊ ဒီနှင့်ဆီအနီရဲရဲ၊ ကြည့်ကို မကြည့်ချင်ဘူး၊ သစ္ာပန်းပဲ၊ သစ္ာပန်းအနီရဲရဲ. . .ဒါပဲ၊ အဲဒါမှ မရရင်. . .”

အခိုရဝတီနှင့် ကုဋ္ဌပဒေသာ ၂၃ ၁၀၉

ကာဋ္ဌကြီးသည် ထိတ်ထိတ်ပျော်ပျော်ဖြင့် လက်ဝါးကာပြုး

“ကဲ. . . ကဲ. . . တော်ပါတော့ ကလေးရယ်. . . မရရင်ဆိုတဲ့
စကား ဆက်မပြောပါနဲ့တော့၊ မရ ရအောင် ရှာပေးပါမယ်၊ အင်း ဒီအချိန်ဆို
ပန်းသည်တွေလည်း ဈေးရုံတော်မှာ မရှိတော့ဘူး၊ အထမ်းနဲ့လာနေကျ ပန်း
သည်တွေလည်း ရောင်းကုန်လို့ ပြန်သွားကြပြီဆိုတော့. . . အင်း. . .”

“ဘာလဲ. . . ဘဟ်လိုမှ မရနိုင်တော့ဘူးဆိုတဲ့ သဘောလား. . .
ကာဋ္ဌကြီး. . .”

“အလိုလေး မဟုတ်ရပေါင် ဘဒ္ဒိရယ်၊ မြို့စွန်နေပုဒ်က ပန်းစိုက်
တဲ့ ပန်းခင်းတွေအထိ လွှတ်အဝယ်ခိုင်းမလိုပါကွယ်၊ အင်း. . . နေတောင်
အတော်တက်နေမှု။ ကဲ. . . ကဲ. . . သမီးလေး လိုချင်တာ ရရှုံးမယ်။
အင်း. . . သစ္ာပန်းအနီရဖို့ ဂိဉာဏ်တောင်ခြေအထိ လွှတ်ရလွတ်ရ. . .”

ကာဋ္ဌကြီးထွက်သွားတော့မှ ကျွန်ုင်မမျက်နှာကို
လျော့ချလိုက်သည်။

ကြေးမုံပြင်ထဲမှာ ရှင်းသန်ပုံပူးသော အပြီးမျက်ဝန်းများ ပြန်၍
ပေါ်လာကြလေသည်။



သစ္စာပန်းနိနိရဲရဲ . . .

ကာဋီကြီးကို အနိုင်ကျင့်ပြီး ကျွန်မပါးစပ်ထဲ တွေ့ရာပြောလိုက်
သော စကားလုံးကို ပြန်၍ စဉ်းစားနေမိသည်။ ဘာကြောင့် သစ္စာပန်းနိနိ
ရဲရဲကိုမှ လိုချင်သည်ဟု ကျွန်မပြောလိုက်မိပါလိမ့်။

အစောင်တွေ ငွေလင်ပန်းတွေတင်ကာ လာပို့သော နှင်းဆီတွေ၊
သင်တွေ၊ သစ်ခွဲတွေ . . . တန်ဖိုးကြီးသော သည်ပန်းတွေကို အခိုက်အတန်း
စိတ်အလိုမကျဘူးပဲထား . . .၊ ယင်းတို့အစား အခြားပန်းတွေကို ကျွန်မ
တောင်းဆိုလိုက်သင့်သည်။ ဥပမာ-

စံပယ်ဆိုပါတော့ . . .၊ စံပယ်ဖြူဖြူဖွေးဖွေးလေးတွေကို ကျွန်မ
ချစ်သည်ပဲ။ သင်းသင်းကလေးမွေးသည့် ဇွန်ပန်းပွင့်လေးတွေကိုလည်း
ကျွန်မအကုံးလုပ်၍ ပန်တတ်သည်ပဲ။ ပြီးတော့ သရဖို့ ခတ္တာ၊ အို . . .ပန်း
တွေကို ကျွန်မချစ်သည်လေ။

အဲဒီ ပန်းလေးတွေထဲက တစ်မျိုးမျိုးကို ကျွန်မတောင်းဆိုလိုက်ဖို့
ကောင်းသည်။ ယခုတော့ ကျွန်မနှုတ်မှ ထွက်သွားသည်က သစ္စာပန်းနိနိရဲရဲ
တဲ့ . . .။ ကာဋီကြီးပြောလည်း ပြောစရာပေပင်။ သစ္စာပန်းဆိုတာမျိုးက
မည့်ခန်းဆောင်က ငွေကန်တ်ပန်းအိုးမှာပဲ အလှထိုးထားဖို့ ကောင်းသည့်
ပန်းမျိုး . . .။

ခေါင်းမှာ ပန်သည့် ပန်းမျိုးမှ မဟုတ်တာ။

အခိုရုဝတီနှင့် ကဏ္ဍလကေသာ ၁၁

ဒါပေမယ့် ဘာကြောင့် သစ္စာပန်းနိနိရဲရဲကိုမှ ကျွန်ုန်မနှုတ်က ထွက်သွားပါလိမ့်။ သစ္စာပန်းတဲ့ ပြီးတော့ နိနိရဲရဲတဲ့ ။

အို. . .နောက်တစ်ခု သတိရပ်ပြီ။

“အနိရောင်ဝတ်စုဝတ်ပြီး၊ ပတ္တမြားဘယက်ဆဲမှာ၊ ပတ္တမြားလက်ကောက်ဝတ်မှာ” ဟု ကာဋ္ဌကြီးကို ကျွန်မပြောလိုက်ပါသေးသကာ။

အနိဂုံင်တဲ့ . . . || ပတ္တမူးတဲ့ . . . ||

ဖခမည်းနှင့် အမိတ္ထု၊ ဆင်းပေးထားသော ရတနာအဆင် တန်ဆာ
တွေက ကျွန်မမှာ မလိုချင်အဆုံး၊ အပြည့်အစုံရှိသည်။ ရွှေ၊ ငွေ၊ ပုလဲ၊
နီလာ၊ ကျောက်စိမ်း၊ ရတနာအစုံ။ ဆံထိုးသရဖူ၊ လည်ခွဲဘယက်၊ နားဆွဲ၊
လက်ကောက်၊ လက်ကြပ်၊ လက်စွပ်၊ ခြေကျင်းခြေဆုံး၊ ခေါင်းဆုံး၊ သူ့ရတနာ
အစုံနှင့်သူ့။

သည်အထဲမှာ ဘုရားကြောင့် ပတ္တုမြားတွေကိုမှ ကျွန်ုင်မည့်နှင့်ဆိုမိလေသလဲ။ ပတ္တုမြားတွေဝတ်မလို့ ဟူသော စကားသည် ကျွန်ုင်မစိတ်ကူးထဲတွင် ကြိုတင်ရှိမထားသော အရာဖြစ်သည်။ သစ္စာပန်းနိနိရဲရဲလိုပင် ပြောမိပြောရာ ပြောထွက်သွားသော စကားဖြစ်သည်။

သို့သော် သစ္စာပန်းနိနိရဲရဲနင့် ပတ္တမြား။

အလို.. .အနီရောင်တွေကို ကျွန်မအလိုလို စိတ်အာရုံဖြန့်ကျက်နေမိပါလား။ ဘာဖြစ်လိုပါလိမ့်။ ဒီနေ့ ကျွန်မဘယ်လို ဖြစ်နေသနည်း.. .။

ခေါင်းလျှော်ရေချိုးပြီးနောက်တွင် ကျွန်မစိတ်တွေအတိုင်းအဆမဲ့ လွှင့်ပါးပုံသန်းနေသလိုလို. . .၊ စိတ်ထဲမှာ အပျော်ကြီးပျော်နေချိန်မှာပင် တစ်ခုခုအတွက် အလိုမကျချင်သလိုလို. . .၊ ပြီးတော့ သစ္စာပန်းနှင့်ပတ္တမှား။

ကျွန်မဘယ်လို ဖြစ်နေတာပါလိမ့်. . .

ହୁଅି. . .ନିର୍ଦ୍ଦିତାପ୍ରତିକର୍ମକାରୀ. . .॥

မိမိကိုယ်မိမိ ဘာဖြစ်နေသနည်းဟူသော အဖြေကိုရှာ၍ မတွေ့စေ
ကာမူ ကျွန်ုင်မလိုချင်သော သစ္စာပန်းနိနိရဲရဲနှင့် ပတ္တမြားရတနာတို့ကမူ
ကျွန်ုင်မရှုံးမောက် အဆင်သင့်ရောက်ရှိနေကြပေပြီ။

ရဲရဲနိသာ ပတ္တမှားဆံထိုး၊ ဘယက်လည်ဆွဲ၊ လက်ကောက်၊
လက်စွပ်၊ ခါးစည်းကြိုးများကို အပြည့်အစုံ စီရင်လိုက်သည်။ ထို့နောက်

၁၁၂ ■ ချော်ခြားညီ

ကတ္တိပါနီနီရဲရဲ ဝတ်ရုံခါးချပ်နှင့် ပဝါများကို ဝတ်လိုက်သည်။ မပြည့်စုံသေးဟု ထင်သဖြင့် ပတ္တုမြားလုံးကလေးများ မြှုပ်ထားသော နှုံးစည်း ရွှေကြီးကို နှုံးထက်မှာ တွဲရရွှေချလိုက်သည်။

ကာဋ္ဌကြီး တစ်ခုတ်တရ ရှာလာပေးသော သစ္စာပန်းနီနီရဲတို့ကို မူ ဟိမဝန္တာ နှင့်ရည်ဆွတ်လျက် အခိုင်အစည်းလိုက်ပင် လက်မှာကိုင်လိုက်သည်။ သစ္စာပန်းဆိုတာ ခေါင်းမှာ ပန်လို့မကောင်းမှန်း ကျွန်မအစကတည်း က သိပြီးသားပေပဲ။ ထမင်းသက်သက် ကာဋ္ဌကြီးကို နဲ့ဆိုးဆိုး အချဲ့တို့က်ချင်သဖြင့် မရအရ ရှာခိုင်းခဲ့ခြင်းသာဖြစ်သည်။

သွောလီဆောင်ထဲမှ သစ္စာပန်းစည်းကိုပွေ့၍ ထွက်လာသော ကျွန်မကို မြှင့်လိုက်သည်နှင့် ကာဋ္ဌကြီးသည် လေသာဆောင်လက်ရမ်းကို ကိုင်ရင်း မတုန်မလှုပ်ကြီးဖြစ်သွားသည်။ မျက်တောင်မခတ်စတမ်း ကျွန်မကို ခြေဆုံးခေါင်းဆုံး အပြန်အလှန်ကြည့်ရင်း ကာဋ္ဌကြီး ရောဂါတ်သည်။

“အလိုလေး . . လှလိုက်တာ ဘဒ္ဒိရယ်၊ ကြည့်ပါဦး လှလိုက်တာ၊ လှလိုက်တာများ”

တစ်ခုခု နှင်နေသလိုမျိုး တံတွေးကို မျိုးမျိုးချရင်း ကာဋ္ဌကြီးသည် အထစ်ထစ် အငြောင့်ငြောင့် မြည်တမ်းကျူးရှင့်နေတော့သည်။

“လှလိုက်တာပါလား သမီးလေးရယ်. . . ပတ္တုမြားနတ်ဒေဝိတစ်ပါးမြေကြီးပေါ်ရောက်လာတဲ့အတိုင်းပဲ၊ ကြည့်ပါဦး၊ တစ်ကိုယ်လုံး ရဲရဲတောက်လို့၊ သစ္စာပန်းစည်းကို ပွဲပိုက်ထားလိုက်ပုံကလည်း မဟာဆန်လိုက်တာ၊ ကန်တပန်းကလေး ကျေနေတာပဲ၊ လက်ဝတ်လက်စားတွေကလည်း ပတ္တုမြားတွေ၊ အနီရောင်တွေ၊ ဝတ်ရုံခါးချပ်သင်တိုင်းကလည်း အနီရောင်၊ သစ္စာပန်းအနီရဲကလည်း အို ပတ္တုမြား နတ်ဒေဝိလေး၊ ပတ္တုမြားနတ်မိမယ်လေး။ သစ္စာပန်းရှင် သခင်မလေး၊ အနီရောင် ဓကရီလေး”

“အို. . . တော်ပါတော့”

တစ်ခုခု ထိခတ်လှုပ်ရှားစရာ ကြိုလာပြီဆိုလျှင် ကြိုကြိုဖန်ဖန်စကားလုံးတွေဖြင့် ပြောထွက်တတ်သော ကာဋ္ဌဗြို့ကြီးကို ကျွန်မမသိမသာလေး ဟန်လိုက်ရသည်။

သို့မဟုတ်လျှင် သူ့နှုတ်မှ တောင်စဉ်ရေမရတွေ ထွက်ကျ လာဦးမည်။

အခိုရဝတ္ထိနှင့် ကုဋ္ဌလကေသာ ၂၃ ၁၁၃

“မယ်မယ်တို့ကော ကားဗြီကြီး”

“သခင်ကြီးနဲ့ သခင်မကြီးတို့ မြောက်ဘက်ဉာဏ်ပန်းခြံထဲမှာ
လေ ဘဒ္ဒို၊ အဲဒီကို သွားမလား”

“ဟင့်အင်း မသွားချင်ဘူး၊ ဘဒ္ဒိုဟောဒီ ခြေသံခံတေလသာနှစ်း
ပြတင်းမှာပဲ နေမယ်။ ပြီးတော့ ဟိုးအနောက်ဘက်ဆိုမှာ ဝင်သွားတဲ့ နေလုံး
နိနိရဲကြီးကို စောင့်ကြည့်ချင်တယ်”

“သမီးလေးသဘော သမီးလေးသဘော၊ အခုကားဗြီကြီး ဘာလုပ်
ပေးရမလဲ ပြော”

ခြေမကိုင်မိလက်မကိုင်မိ ဖြစ်နေသော သူ့ကို မျက်စောင်းတစ်ချက်
ထိုးကြည့်ရင်း ကျွန်ုံမပြောလိုက်သည်။

“ကားဗြီကြီးအနေနဲ့ အခုလုပ်ရမှာက ဟောဟိုနားမှာထိုင်၊ စကား
တစ်လုံးမှ မပြောနဲ့၊ ဘဒ္ဒိုမမေးဘဲ ဘာတစ်ခွန်းမှ အသံမထွက်နဲ့”

“ဟုတ်ကဲ့ . . . ကောင်းပါပြီတော်”



ကျွန်မထိုင်နေရာ ဤခြော့ခံ လေသာနှစ်းပြတင်းသည် ကျွန်မတို့
စံအိမ်တွင် ရူခင်းအကောင်းဆုံးမြင်ကွင်းကို ရရှိရာနေရာဖြစ်လေသည်။ ရာဇ်
ဌီဟ်မြို့၊ တော်ကြီးရှိအခြားသော အိမ်ခေါင်မိုးများကို အပေါ်စီးမြင်နေရ^၁
သည်။ တစ်စတစ်စဝေးသွားသော တောင်ကုန်းလွင်ပြင်ပြန့်နှင့် တော့အပ်
ကလေးများကို မျက်စိနှင့် မဆန့်တပြန့်ကြီးတွေ့နိုင်သည်။ ဟိုးအနာက်
ဖက် မိုးကုပ်စက်ပိုင်းအနားကြောင်း၏ တောင်အစွယ်တို့အထိ လှမ်းကြည့်
နိုင်သေးသည်။

နေလုံးကြီးသည် အနာက်ဘက် ကောင်းကင်ယံ၏ တိမ်မျှင်များ
အကြားမှ တစ်စတစ်စ နိမ့်ဆင်းသွားနေပေပြီ။ မကြာမိ တောင်စွယ်ယွန်း
တစ်ဖက်သို့ နေလုံးကြီး နစ်မြုပ် ပျောက်ကွယ်သွားတော့မည်။

ဝင်လုဆဲနေမင်းကြီးသည် ရည်လျားစွာသော ရောင်ခြည်အလင်း
တန်းများဖြင့် ရာဇ်ဌီဟ်၏ ကောင်းကင်ကို ပွဲဖက်နှုတ်ဆက်နေလေသည်။
တစ်နှေ့တာကာလကို မကုန်ဆုံးစေချင်သောကြောင့်လားမသိ။ နေမင်းကြီး
၏ အလင်းမျှင်တို့သည် တောင်တန်းများကို မဆွဲနိုင်မဆွာရက် ကုပ်ဆွဲဖက်
တွယ်နေသောပေါင်း။

ထိုအခါ တိမ်တိုက်တို့သည် ရောင်စုံဝင်းလျက် အလင်းများ ပြန့်
ထွက်လာကြတော့သည်။ ကောင်းကင်ယံ၏ အထက်ပိုင်းသည် မရမ်းရင့်
ရောင်များဖြင့် မဗ္ဗာင်ရိုညို့လာကာ တောင်တန်းများအပေါ်က ကောင်းကင်
အနိမ့်ပိုင်းမှာ ရွှေရောင်များဖြင့် လင်းလက်နေသည်။

ရွှေရောင်. . .အို့၊ မဟုတ်သေးပါဘူး။

အခိုဂံတိနှင့် ကုဏ္ဏလကေသာ ၁၁၅

အနီ.. .၊ အနီရောင်၊ ပတ္တမြားရောင်၊ ပတ္တမြားရည်။ ပတ္တမြားငွေ
တွေ ဖိတ်အန် ခါးယုက်နေသည်ပဲ။

ရဲရဲတွတ်သော အဇူးကောင်းကင်၊ အို. . .ကြည့်ပါဦးတော့။
ကျွန်မစိတ်လိုလက်ရ သည်ညနေမှ ဆင်မြန်းခဲ့လေသော ပတ္တမြားရောင်
အနီရောင်များနှင့် လိုက်ဖက်သော လောက်ကြီးး။

ပတ္တမြားရောင်တို့ လွမ်းခြားသော ကောင်းကင်တောင်တန်း၊ ပြီး
တော့ ကျွန်မဘဒ္ဒို၊ ကျွန်မနှင့် လောက်ကြီးသည် တစ်သားတည်းဖြစ်သွား
ပြီ။

တက်ကြမှုများဖြင့် ကျွန်မပျော်ရွင်လာသည်။ အနီရောင်၏ အင်
အားကြီးသော ရိုက်ခတ်မှုတွင် ကျွန်မအတိုင်းမသိ လန်းဆန်းနေတော့သည်။
အနီ. . .ဘဒ္ဒိုရဲ့ အနီရောင်ကောင်းကင်၊ ဘဒ္ဒိုရဲ့ အနီရောင်တောင်တန်း၊
ဘဒ္ဒိုရဲ့ အနီရောင်တိမ်တိုက်၊ ဘဒ္ဒိုရဲ့ အနီရောင် ရာဇြိုဟ်ညနေခင်း....
အို ကျွန်မ ပျော်လိုက်တာ. . .။

ရင်ခွင်ထဲမှ သစ္စာပန်း နိနိရဲ့များပေါ်သို့ နေလုံးကြီး၏ ရောင်ခြည်
တန်းက ထိုးကျေလာသည်။ ထိုအခါ အတူမဲ့သော ရဲရဲတောက်အနီသည်
သစ္စာပန်း၏ ပွင့်ဖတ်လေးများဆီမှ ပုံထွက်လာကြတော့သည်။

တက်ကြနိုးကြားခြင်း၊ လန်းဆန်းရွင်ပျခြင်း၊ င့်စားထက်မြှက်ခြင်း
ဖြင့် ကျွန်မပျော်လိုက်တာများ. . .အို. . .ကလေးယောက်သာဆို
လျှင်ဖြင့် အသံကုန်ဟစ်ပြီး တေးတွေဆိုမိလိမ့်မည်ထင်သည်။

အနီရောင်ကို ဖွဲ့ဆိုတဲ့ တေးသီချင်းတွေလေ။

အသံကုန်ဟစ်အော်၊ ရာဇြိုဟ်ရဲ့ ကောင်းကင်တစ်ခွင်လုံးမှာ စွဲ
တင်ဟည်းသွားအောင်. . .။

နေလုံးကြီးရယ် ကွယ်မသွားပါနဲ့ဦး၊ မဝင်ပါနဲ့ဦး၊ ဘဒ္ဒိုလက်နဲ့
လှမ်းဆွဲထားလိုက်ချင်ပါရဲ့၊ အနီရောင်လောက်ကြီးကို ဘဒ္ဒိုတို့ဖန်ဆင်း
ကြရအောင်လေ. . .နော်. . .နော်. . .ဘဒ္ဒိုနဲ့အတူ တေးတွေဆိုပြီး ကခုန်
ကြရအောင်လေ . . . နော်။

စိတ်ရှိတိုင်း အသံကုန်ဟစ်ကြွေး ညာပြီးသီချင်းတွေဆို. . .ဟင်။

ရှတ်တရက် ကျွန်မနားကို ကျွန်မမယံမိ။ စိတ်ကလှည့်စားသလား
အောက်မေ့ရင်း အစွမ်းကုန်စူးစိုက်နားစွင့်လိုက်သည်။

၁၁၆ မျှန်းညီ

မမှားပါ။ ကျွန်မမှားပါ။ ကြားယောင်ထင်ယောင်ခြင်းမဟုတ်ပါ၊ အကယ်ပင် အသံတွေ ရုတ်ရုတ်သဲသဲအသံတွေ၊ အုတ်အော်သောင်းတင်း အသံတွေ၊ တေးဆိုသံမဟုတ်သောအသံတွေ။

အသံတွေ ပေါ်ပေါက်ရာနေရာမှာ ကျွန်မထိုင်နေရာမှာ ခြေသံခံလေသာန်းပြတင်း၏ အောက်ဘက် ရာဇ္ဈိုဗြို့၏ လမ်းသွယ်နေရာ၊ မြောက်မှတောင်သို့ ရှေ့ရှေသွားသော လမ်းခွဆုံးနေရာဖြစ်သည်။

မနီးမဝေးမြင်ကွင်းကို ကျွန်မအာရုံစိုက်ကြည့်စရာပင်မလို့။ ထင်ရှားသိသာလှသော ထိုမြင်ကွင်းက လမ်းခွဆုံးနေရာတွင် အထင်အရှား အတိုင်းသား။

ဘာတွေပါလိမ့်။

ပထမဆုံး သတိထားမိသည်မှာ တရာ့မ်းရွမ်းကြိမ်သံဖြစ်သည်။ လေထဲတွင် ဝင့်မြောက်သွားသော ကြိမ်သံ။ ထိုနောက် တစ်စုံတစ်ခုအပေါ်သို့ ပြင်းထန်စွာ ကျေရောက်သွားသော ထိခတ်သံ။ ထိုနောက်လူအပ်ကြီး၏ တဝါဝေါမြည်သံ။

အပေါ်စီးမြင်ကွင်းမှနေ၍ အရာခပ်သိမ်းကို ကျွန်မထင်ထင်ရှားရှားတွေလိုက်ရလေပြီ။

နက်ပြာရောင် သင်တိုင်းဝတ်ရုံ ဝတ်ထားသော ရာဇ္ဈိုဟ်မြို့ဝှုံး။ အနက်ရောင် ကိုယ်ကျပ်ဖြင့် ပါးကွက်သားများကြီး။ ပြီးတော့ အပ်စုကြီးဖွဲ့ကာ ပဲယာတစ်ဖက်တစ်ချက်စီနှင့် နောက်နားစီမှ လိုက်ပါလာကြသော မြို့သူမြို့သားများ။ သူတို့အားလုံး ရှုံးအလယ်ခေါင်တွင်ကား ကြက်သွေးရင့် ကိုယ်ကျပ်အပွဲကြီးများကို ဝတ်ဆင်ကာ လက်ထဲမှ ကြိမ်လုံးကြီးများကို တဝါဝေါမြင်ကွင်းမြောက်ကာ ရွှေ့ကာ၊ တရာ့မ်းရွမ်းမြည်သံကို ဖြစ်စေကာ အားကုန်ကြိမ်ရိုက်နေကြသော ပါးကွက်သားလေးဦး။

ထိုကြောက်စရာကောင်းသော ပါးကွက်သားလေးဦး၏ အလယ်တွင်မတော့ အလိုလေး။

ရုတ်တရုက် ကျွန်မမျှက်လုံးများ ပိတ်လိုက်မိသည်။ မကြည့်ရဲ့မကြည့်ရက်စရာ မြင်ကွင်းပါလား၊ မျက်လွှာအစုံကို ပိတ်လိုက်စေကာမူး မြင်လိုက်ရသော မြင်ကွင်းကို မေ့ဖျောက်၍ မရ၊ ပကာတိအတိုင်းသား အာရုံတွင် စွဲမြို့လျက်။

အခိုရာတီနှင့် ကုဏ္ဏလကေသာ ၂၁၃

အပေါ်ပိုင်း ဗလာကိုယ်တီးရှိရာလေသာ “သူကျောပြင်ထက်တွင် ကြိမ်ချက်အရှိုးရာကြီးများသည် မြင်မကောင်း။ အစင်းလိုက်၊ အမြှောင်းလိုက်၊ အရှိုးအရှိုးထင်နေသာ ဒဏ်ရာများဆိုမှ စိမ့်ပေါက်ထွက်ကျနေသာ သွေးတွေ။

သွေးတွေ. . . အနိရောင်. . .

ဝင်လုဆဲနေလုံးကြီးနှင့် အနောက်ဘက်ကောင်းကင်ယံ၊ ပြီးတော့ ကျွန်းမာရီ ပတ္တမြားဝတ်ဖုံး၊ ပြီးတော့ ကျွန်းမာရင်ခွင့်ထဲမှ သစ္စာပန်း။ စောစော က အစွမ်းကုန်တောက်ပနေသာ အနိရောင်မှန်သမျှတို့သည် ‘သူ’ ကျော ပြင်ထက် ကြိမ်ချက်ဒဏ်ရာကြီးများမှ သွေးတို့၏ အနိရောင်အောက်တွင် ရုံးနိမ့်ပျောက်ပြယ်သွားပေပြီ။ သူ့ဒဏ်ရာမှ သွေးအနိရောင်သည်သာ တစ်ခု တည်းသော အလွမ်းမိုးဆုံး အနိရောင်ဖြစ်သွားပေပြီ။ ကျွန်းမာရင်လုံး ဖွင့် ကြည့်မြို့ပြန်သည်။ ကြိမ်ဝင့်သံ၊ လေထဲသို့ ကြိမ်မြောက်ကာ ရွှေမူးခနဲ့ကျလာသံ။ လူအုပ်ကြီး၏ မညှာမတာ တဟေးဟေး ကောင်းချီးပေးသံ။ ပြီးတော့ သူ ကျောထက်မှ သွေးများ. . .။

ရှုတ်ခြည်းပင် ကျွန်းမတစ်ကိုယ်လုံး တောင့်တင်းအေးစက်သွားသည်ဟု ထင်လိုက်မိသည်။ သို့သော် ချက်ချင်းပင် ခြစ်ခြစ်တောက် ပူ လောင်လာပြန်သည်။ အလိုလေး. . . ကျွန်းမ ဘာဖြစ်သွားပါလိမ့်၊ ဘဒ္ဒါ.... ထူးဆန်းလိုက်တာ၊ အနိရောင်နဲ့ သွေးတွေရဲ့ ဖမ်းစားညို့ငင်မှုက ဒီလောက် ပြင်းထန်ရသလား။

နောက်တစ်ကြိမ် ကြိမ်ဝင့်သံနှင့် ကျောပြင်ထက်သို့ ရွှေမူးခနဲ့ကျသွားသည့် အသံ ပေါ်လာချိန်တွင်ကား ကျွန်းမဆောက်တည်ရပ်တဲ့ မနေနိုင်တော့ပါပြီ။ လေသာဆောင် ဝရ်တာလက်ရန်းပွတ်လုံးတိုင်ကို ဆုပ်ကိုင်လျက်လမ်းမဆီသို့ အထိတ်တလန့် ငုံ့ငုံက်ကြည့်လိုက်မိတော့သည်။

ဤအချိန်မှာပင် သူမျှက်လုံးများနှင့် ဆုံးလိုက်ရခြင်းပင်ဖြစ်သည်။

ရက်စက် ခါးသီးခံစားနေရသာ ကြိမ်ဒဏ်အောက် သွေးစတွေ ပုံးစီးနေသည့် ကျောပြင်မှ အရှိုးအရှိုးဒဏ်ရာများကြားမှပင် သူမျှက်နှာသည် ပကတိနှစ်လိုဖွယ်ရာပါကလား။

နာကျင်မှုဖြင့် ရုံးမဲ့နေရာသောသူ့ရှုပ်သွင်သည် သနားဖွယ် ကြည့်ကောင်းနေသည်။ အံကြိတ်ထားသော သူမေးရှိုးများမှာ ယောက်ဗျားပီသစ္စာ

၁၁၁ အျမ်းညီ

လေးထောင့်စပ်စပ် ကျနေသည်။ ဗလာကိုယ်လုံးတိုးဖြစ်သည့် သူ့ကျောပြင်၊
ပခုံးသား၊ လက်မောင်းနှင့် ရင်အပ်များသည် သွေးသံတနဲ့ခဲ့ကြားမှပင်
ဝင်းဝါ စိပြန္တာ အချိုးကျလျက်။

အထူးခြားဆုံးကတော့ သူ့မျက်လုံးများပင်။

ကျွန်မက င့်အကြည့်၊ သူက မေ့အကြည့်၊ ဖြတ်ခနဲ့ ဆုံလိုက်ရ^၁
သော သူ့မျက်ဝန်းအိမ်များမှာ စွဲဆောင်မှု အားကြီးလှသည်။ ကြိမ်ဒဏ်ခံ
နေရသော ရာဇ်ဝတ်သား ယောကျားတစ်ယောက်၏ မချိမဆုံးဝေအနာများ
အကြားမှ ညို့ဓာတ်ပြင်းသည့် မျက်လုံးများ။

အလိုလေး . . သူ . . သူ . . ဟာ ရာဇ်ဝတ်သားတစ်ယောက်နဲ့
လားလားမှ မအပ်စပ်ပါလား။ သည်မျှ
ယောကျားပီသသော လူတစ်ယောက်၊ သည်မျှ ဥပမီကောင်းသော
လူတစ်ယောက် သည် နေပြည်တော် လမ်းမတစ် လျှောက် မှာ
ကြိမ်ဒဏ်ခံရာဇ်ဝတ်သားအဖြစ် ရှိမနေသင့်ပါဘူး။ သူ့လက်တွေ မှာ
လက်ပြန်တုပ်ထားသော နှီနိရုရဲနောင်ကြိုးတွေ ရှိမနေသင့်ပါဘူး။ ဒီလို
ယောကျားမျိုးဟာ အမှန်တော့ . . .။

ကရာဏာတဲ့လား။ အင်း . . ဟုတ်ချင် ဟုတ်မှာပေါ့။ ဒါပေမယ့်
ဒါဟာ သနားခြင်း မည်ကာမတ္တာမဟုတ်ပါလေ။ သူ့ကျောပြင်အပေါ်ကျလေ
သော ကြိမ်ချက်တို့သည် ကျွန်မ၏ နလုံးပေါ်သို့ပါ ရက်စက်စွာ ကျရောက်
လာသည်။ သူ့ကျောပြင်အရေပြားမှ ယိုစီးစိမ့်ကျသော သွေးတို့သည် ကျွန်မ
၏ နလုံးသွေးများ ဖြစ်သည်။

သနားလိုက်ပါဘို့။ အိုး . . သနားရုံတင်မကပါ။ ရင်ထဲမှာ တလုပ်
လုပ် ဆို့နှစ်နာကျင်နေသည်။ မောဟိုက်ကျဉ်းကျပ်နေသည်။ ဖျတ်ခနဲ့ ဆုံ
ဖြတ်လိုက်သော တစ်ဒ်အကြည့်က နှလုံးသည်းပွတ်ကို အဟုန်ပြင်းစွာ
ထိုးဆောင့်သည်။

ဟင့်အင်း . . . ရှင့်ကို ကျွန်မဒီလိုမမြင်ရက်ဘူး မောင်ကြီး၊ ရှင့်ကို
ကျွန်မဒီလိုမထားနိုင်ဘူး၊ မောင်ကြီးနှမ ကျွန်မလေ ရှင့်ကို . . .



“အဲဒါက ကြိုးလျေခါး၊ အဲဒါက ဆူးဆောက်ပဲကွပ်တွေထည့်ထားတဲ့ ဖျော်အိတ်၊ ဟောဒီမှာ ပုဆိုးညီနှစ်ထည်၊ ကဲ. . . ဒါတွေယူသွားပြီး မင်းအိမ်က ထွက်သွားတော့၊ နောင်လည်း ဘယ်တော့မှ ပြန်မလာနဲ့တော့၊ အိမ်ရိပ်ကိုတောင်မနှင့်ပါနဲ့ မောင်မင်းကြီးသား၊ အိုက္ခာ မင်းကိုယ်မင်း ပုရော ဟိတ်ကြီးရဲ့ သားလို့တောင် မသတ်မှတ်ပါနဲ့၊ ငါတို့ကိုလည်း အမိအဖရယ်လို့ သဘောမထားနဲ့တော့၊ ဒါအပြောပဲ၊ မင်းနဲ့ ငါတို့နဲ့ ဘာမှ ပတ်သက်စရာမလိုတော့ဘူး၊ ကဲ. . . သွားပေတော့၊ ကြွေပေရော့. . . သတ္တုက”

ရှေ့မောက်တွင် ပစ်ကျလာသော ဖျော်အိတ်နှင့်အဝတ်ထုပ်ကို ကြည့်ရင်း ကျွန်ုပ်တစ်ချက်ပြီးလိုက်မိသည်။ ဘာတဲ့ . . . မင်းနဲ့ ငါတို့နဲ့ ဘာမှ ပတ်သက်စရာမလိုတော့ဘူးတဲ့လား ဟုတ်လိုက်လေ။

“ဟေ့ကောင် သတ္တုက၊ ဘာငိုင်ကြည့်နေတာလဲ၊ ယူလေကွာ၊ ကောက်လေကွာ၊ အဲဒါတွေဟာ မင့်အတွက် အမွေပစ္စည်းပဲ၊ မင်းကို အပေးနှင့်ဆုံး၊ မင်းနဲ့ အထိုက်တန်ဆုံး အမွေပဲ၊ ဒါတွေယူပြီး ခြေားပြန်မလှည့်စတမ်းသာ ထွက်သွားပေတော့”

အမှန်တော့ ကျွန်ုပ်ငိုင်နေသည်မဟုတ်။ ဖောင်ကြီး ပြောစကားများကို နားထောင်ရင်း အကြံထုတ်နေခြင်းသာ ဖြစ်သည်။ ထိုအကြီးမှာ. . .

“မင်းကံကို မင်းစီရင်တာပဲ သတ္တုက ကြွေပေရော့”

ရှေ့မောက်ရှိ ဖျော်အိတ်ကြိုးဖွင့်ကာ အထဲမှ ပစ္စည်းတွေ တစ်ခုချင်း ထုတ်ကြည့်လိုက်သည်။ စူး၊ ဆောက်၊ တူရွင်းတို့၊ ပဲကွပ်၊ ဓားမြှောင်၊ မီးခတ် ကျောက်၊ လွန်ပူ. . . ပြီးတော့ ကြိုးလျေကား။ အင်း. . . အတော်တော့

၁၂။ ချော်ခြားညီ

စုစွဲနေပြီပဲ။ ဒါတွေသာ လက်ဝယ်ရှိနေလိုကတော့ သတ္တုကတဲ့နော် . .
ဟင်း . . .ဟင်း. . .ဟင်း. . .။ လက်နက်များဆီမှ အေးစက်ကြမ်းရှုသော
အထိအတွေများကို ပွတ်သပ်ခံစားရင်း ကျွန်ုပ်တစ်ကိုယ်လုံး သွေးတွေ
ခူဗွဲက်လာသည်။ တောက် အရသာရှိလိုက်လေ။

“ကဲ. . .ကြွေပေရော့ သူခိုးကြီး”

သူခိုးကြီး. . .၊ ဖခင်၏ ဂုဏ်ပြုအမည်နာမစကားလုံး ကြားလိုက်
ရသည်တွင် တစ်ကိုယ်လုံး ပိတိဖြင့် ရှိန်းရှိန်းဖိန်းဖိန်းဖြစ်သွားသည်။ သူ
ခိုးကြီးတဲ့။ အခေါ်ခံရတာ အရသာရှိလိုက်တာ။

လက်နက်တွေကို ဖျွန်အိတ်ထဲ ပြန်ထည့်ကာ ကြိုးရုံးကို ဆွဲပိတ်
ရင်း ဖခင်ဖြစ်သူအား မော့ကြည့်လိုက်သည်။

“ဘာလဲဟေ့ သတ္တုက၊ ဘာပြောချင်သေးလို့လဲ၊ ဘာလိုချင်သေး
လို့လဲ”

ကျွန်ုပ် ဘာမှ မပြောတော့ဘဲ ပြီး၍ ခေါင်းယမ်းပြလိုက်သည်။

ကျွန်ုပ်၏ အပြီးကို ရင်မဆိုင်ရဲသည့်အလား ဖခင်ကြီးသည် အ
ကြည့်လွှဲဖယ်ကာ နေရာမှ ထပြီး စက်ရာခန်းထဲ ဝင်သွားလေသည်။

ကျွန်ုပ်စိတ်ထဲမှုမူ လိုက်ပါပြောဆို ကြိုးဝါးလိုက်သည်။

“ကျွန်ုပ်ဟာ သူခိုးကြီး သတ္တုက ဖြစ်ပြီပေါ့ ဟုတ်လား အဘာ။
အဘကိုယ်တိုင်က ကျူပ်ကို ခိုးသားကြီးအဖြစ် တရားဝင် အသိအမှတ်ပြုပြီး
အခုလို ခိုးသားမြောက်လက်နက်တန်ဆာတွေ အပ်နှင်းလိုက်ပြီပေါ့၊ သိပ်
ကြိုက်ပေါ့များ။ ခိုးသားကြီးအဖြစ် တရားဝင် အသိအမှတ်ပြုခဲ့လိုက်ရပြီး
နောက် ပထမဆုံး ကျူပ်ဖောက်ထွင်းခိုးယူမယ့်အိမ်က အဘအိမ်ပဲဗျာ၊ ကျူပ်
တစ်သက်လုံး နေလာခဲ့တဲ့ အိမ်။ မကြာခင် ကျူပ်စွန်းခွာရတော့မယ့် အိမ်
ဟင်းဟင်း. . .ဒီအိမ်ဟာ ကျူပ်ရဲ့ တရားဝင်ခိုးသားဘဝမှာ ပထမဆုံးလက်
စွမ်းပြရမယ့် အိမ်ပဲ၊ သိရဲ့လား၊ အဘပုံရောဟိုတ်ကြီးရဲ့”

ကြိုးလေ့ကားကို ပခုံးတွင် ချိတ်၊ လက်နက်ဖျွန်အိတ်ကို တစ်ဖက်
တွင်လွယ်၊ ပုဆိုးညီအဝတ်ထုပ်ကို ချိုင်းကြားမှ ညျှပ်ကာ ကျွန်ုပ်အိမ်ထဲမှ
ထွက်လာခဲ့သည်။ အစေခံတွေ၊ အိမ်အမှုလုပ်တွေ ကျွန်ုပ်ထွက်ခွာခဲ့ရာ
လမ်း ကြောင်းတွင် နောက်သို့ ရဲပေးကြရင်း ကျွန်ုပ်ကို ကြောက်ရွှေ့စွာ ကြည့်
နေကြသည်။

အခိုရဝတီနှင့် ကုဋ္ဌလကေသာ ၁၂ ၁၂

ဘယ်သူကိုမှ နှုတ်မဆက်ဘဲ ကျွန်ုပ်စံအိမ်ထဲမှ ထွက်ခဲ့သည်။ ဤလောကတွင် မိဘက အမွှေပြုတ် နှင်ထုတ်လိုက်သော သားများရှိရာတွင် ကျွန်ုပ်တစ်ဦးတည်းသာ အထူးခြားဆုံး ဖြစ်လိမ့်မည်။ ဖခ်ပုဂ္ဂရာဟိတ်ကြီးက နှင်ထုတ်လိုက်ပြီး အမွှေပြုတ်ခံရသော သားအဖြစ် ကျွန်ုပ် ပျော်လိုက် သည်ဖြစ်ခြင်း။ အခုမှုပဲ ခိုးသားကြီးသာဝကို လွှတ်လွှတ်ကျတ်ကျတ် ခံယူခွင့်ရမှုကိုး။ ဘုရင့်ပုဂ္ဂရာဟိတ်ကြီးရဲ့ သား ဘာဉာဏ်ဆိုပြီး ဂုဏ်ခြပ်ဟိန် ဟန်ကြီး လုပ်နေရသော ဘာဝမှ လွှတ်မြောက်ခဲ့ပြီ။ လွှတ်လပ်ရဲတင်းသော သူခိုးသာဝကို အပြည့်အဝရရှိပိုင်ဆိုင်ပြီ။ အမှာင်သည် ကျွန်ုပ်၏ မိတ်ဆွေ၊ ညွှေ့သည် ကျွန်ုပ်၏ ဘက် တော်သား၊ လူတကာတို့၏ အိပ်မောကျချိန် သည် ကျွန်ုပ်၏ ပိတိအမြိုက် အရသာ စားသုံးချိန်၊ ဟင်းဟင်း ဟန်ကျလိုက် တာ။ ဝင်းတံ့ခါးမှုခံအရောက်တွင်မှ စံအိမ်ကြီးဘက်သို့ နောက်ကြောင်း ပြန်တစ်ချက်ကြည့်လိုက်သည်။ အိမ်ကြီး၏ ပြတင်းပေါက်များ၊ လေသာ ဆောင်များ၊ တံ့ခါးပေါက်များဆီတွင် ကျွန်ုပ်ကို လိုက်ကြည့်နေသည့် အဖ အမိန့် အစေခံတွေကိုလုမ်းတွေ့ရသည်။

နောက်ကြောင်းပြန်တစ်ချက် လှည့်ကြည့်လိုက်သော ကျွန်ုပ်ကို သူတို့တစ်တွေက “သို့ သတ္တာက..သတ္တာက၊ သူတစ်သက်လုံး နေသား ခဲ့တဲ့ အိမ်ကြီးကို နှုတ်ဆက်ကြည့် ကြည့်ရာလေတယ်” ဟုများ ထင်ကြမည် လားမသိ။ ဘယ်ကလာ ဟုတ်ရမှာတုန်း၊ မိဘသားချင်းနှင့်တက္က၊ ရာဒြီဟာ တစ်ပြည့်လုံးက ‘ခိုးသားကြီး’ အဖြစ်တရားဝင် အသိအမှတ်ပြုခဲ့ရတော့မည့် ယခုလို ခိုးသားဘဝပထမဆုံးညွှေ့မှာ။

ပထမဆုံးလှပ်ရှားမယ့် ပစ်မှတ်အဖြစ် စံအိမ်ကြီးရဲ့ တောင်ဘက်၊ စမှတ်ဆောင် လျေကားဆောင်ဘက်ကို ငါနေရာမှတ်၊ ရွေးတဲ့အနေနဲ့ ကြည့်တာက္က၊ ဟား . . ဟား . . ဟား။

ဒီညွှန်မြောက် နက်ဖြန်မိုးသောက် အလင်းရောက်တာနဲ့ ဘုရင့်ပုဂ္ဂရာဟိတ်ကြီးရဲ့ စက်ရာခန်း၊ ခေါင်းရင်းနဲ့မြှုပ်သတ္တာ ပတ္တာမြားကြီး ပျောက်ဆုံးနေတာကို သင်တို့တွေ့ကြရမယ်လေ။ ဒီတော့မှ “ဟား သတ္တာက၊ စစချင်းလက်စွမ်းပြလိုက်တာဟာ သူ့အိမ်ထဲက သူ့ဖခ်ကြီးရဲ့ ပတ္တာမြားပါလား” ဆိုပြီး ရင်သပ်ရှုမော အံ့သုချိုးမွမ်း . . ဟား . . ဟား . . ဟား။



သတ္တကတဲ့၊ ဖခင်ပုရောဟိတ်ကြီး ကိုယ်တိုင် ကျွန်ုပ်ကို မှည့်ခေါ်ခဲ့သော အမည်ဖြစ်သည်။ ဤအမည်မှည့်စဉ်က ဖခင်ကြီးသည် “အင်း..... အမှန်တော့ မင့်နာမည် မင်းယူဆောင်လာတာပါပဲ”
ဟု မှတ်ချက်ချခဲ့သည်။

ဘာတဲ့ ကျွန်ုပ်ကို မီးရှားသန့်စင် ဖွားမြင်ချိန်က ရာဇ်ရှိဟ်တစ်မြို့၊ လုံးမှာရှိတဲ့ လက်နက်တွေ အလျှော့တောင်ပြောင်ပြောင် အရောင်ထတောက်သည်တဲ့။ ဘုရင်အဘတာသတ် နှစ်းတော်က အစမကျွန်ုပ်တဲ့။

ထူးခြားလုပ်ကလားရယ်လို့ဖခင်ပုရောဟိတ်ကြီးက နက္ခတ်ကြည့်ခဲ့ရာမှာ စောရနက္ခတ်နဲ့ ယဉ်နေသည်တဲ့။ သည်ကတည်းက သူ့သား ကျွန်ုပ် သည် ဂုဏ်ရောင်ပြောင်သော ခိုးသားကြီးဖြစ်လာမည်လို့ အသေအချာ တွက် ချက်ဟောကိန်းထဲတဲ့ ခဲ့သည်တဲ့။

ဖခင်ပုရောဟိတ်ကြီးသည် ဘုရင်အသုံးတော်ခံ ပညာရှိဖြစ်သည့် အလျောက် သူ့သားကျွန်ုပ်အကြောင်း ထိန်ချုပ်မပဲ့သဲ ဘုရင်အဘတာသတ်ထံ သံတော်ဦးတင်ခဲ့သည်။ ကျွန်ုပ်သည် လက်နက်များ အလျှော့တောင်ပြောင်အရောင်ထတောက်ခြင်းနှင့်အတူ မွေးဖွားလာကာ စောရနက္ခတ်နှင့် ယဉ်ခြင်းဖြင့် ကြီးပြင်းလာသောအခါ ရာဇ်ရှိဟ်၏ ပြည့်ရန်သူ ခိုးသားကြီးဖြစ်လိမ့်မည် ဆိုသည့်အကြောင်း။

ဘုရင်မင်းမြတ်က သူ့အတွက် ဥပဒေးရှိမရှိကို မေးရာ ဖခင်ကြီးက မရှိပါကြောင်း။ သို့သော် အလို့ရှိပါက ကျွန်ုပ်ကိုငယ်စဉ်ကတည်းက ဖယ်ရှားလျက် ဖျက်ပေးပါမည့်အကြောင်း သံတော်ဦးတင်ခဲ့သေးသည်။

အခိုရဝတီနှင့် ကုဏ္ဏလငေသာ ၂၃

ဘုရင်က သူအတွက် အန္တရာယ်မရှိတာဖြင့် မဖယ်ရှားပါနှင့်၊ ဆက်လက် အသက်ရှင် လူလားမြောက်ပါစေဟု ခွင့်ပေးခဲ့သည်တဲ့။

သို့ဖြင့် ကျွန်ုပ် 'သတ္တံက' ဖြစ်ခဲ့သည်။

ဟင်း . . ဟင်း . . । ကျေနိုင်ရိုးလား ရာဇ်ပြုပို့ရယ်။

အခွင့်သာရင် ငါကို ငယ်စဉ်ကတည်းက ဖျောက်ဖျက်ပစ်ဖို့တောင် စဉ်းစားခဲ့ကြသေးတာကလား။ ဖခင်ကိုယ်တိုင်ကလေ။

သည်လိုနှင့်ပဲ သတ္တံကတည်းဟူသော ကျွန်ုပ်အရောင်အလျှုံးတ ပြောင်ပြောင်တောက်သော လက်နက်များကို 'ဖွားသာက်တော်' ပြုကာ လူ လောကထဲ ကျွန်ုပ်၊ စောရနက္ခတ်နှင့် ယုံးမြင်လာသော ကျွန်ုပ် သည် . . .

တစ်ချက် နှစ်ချက် လွှဲယမ်းအရှိန်ယူပြီးနောက် ကြိုးလောကားကို ပစ်တင်လိုက်သည်။ ကောင်းစွာ ကျင့်သားရပြီးသော လက်ရုံးလက်မောင်းတို့ ၏ စေခိုင်းရာအတိုင်း ကြိုးလောကားသည် မြေတစ်ကောင်နှယ်အထက်သို့ စွင့်စွင့်မားမား တက်ပုံးသွားကာ အမိုးပြသုဒ္ဓခိုန်းတွင် အလိုက်သင့် ချိတ်မိသွားသည်။ အောက်ဘက်ဆီမှနေ၍ တစ်ချက်ဆွဲကြည့်လိုက် ရာ တင်းခနဲဖြစ်သွားသော အတွေ့ကို လက်ထဲတွင် စေးစေးပိုင်ပိုင်ရလိုက် သည်။ အား . . အရသာရှိလိုက်သည်ဖြစ်ခြင်း။

ပြသာဒ်ထက်တွင် ချိတ်ဆွဲနေသော တစ်ဖက်စဲ။ အောက်ခြေ တွင် တွဲရှုံးဖြစ်နေသော ဤမှာဘက်အစ။ "တက်ပါတော့ သခင်" ဟု ပြော နေသယောင်။ ဟား . . ဟား . . သည်ကြိုးလောကားရှိနေလိုကတော့ဘုရားရှုနစ် ဆင့် မကလို့ ဘုံးအဆင့် ခုနစ်ဆယ်ပဲ မြင့်မြင့် သတ္တံကတို့ ထင်တိုင်းပေါက် နိုင်မည်သာပင်။ ကြိုးလောကားအတိုင်း တစ်ထစ်ပြီးတစ်ထစ်တက်၊ သင့်မြတ်သော အမြင့်တစ်နေရာအရောက်မှာ နံရုံကို ရူးဖြင့်ဖောက်၊ ဆောက်ဖြင့်ထွင်း၊ ရဲ တင်းဖြင့်ဖြတ်၊ ပဲခွပ်ဖြင့်စား၊ ဓားဖြင့်နွှာ၊ ဟာဟာ . . လှပသပ်ယပ်လိုက်သည့် အပေါက်၊ ခေါင်းဝင်ကိုယ်ဆန့်အပေါက်။

သည့်နောက်တော့ သတ္တံက တစ်ယောက် အသာကလေး လျှော ဝင်လိုက်၊ ကြိုက်သလို မွေ့စမ်း၊ ကြိုက်သလို ရှာစမ်း၊ ကျောက်သံ ပတ္တမြား လား၊ ရွှေဒ်းလား၊ ကျွမ်းကျင်ပြောင်မြောက်သော လက်ချောင်းတွေက ပညာအပြည့်ဖြင့် အလိုလို လှပ်ရှားသွား။ တစ်ခုပြီးတစ်ခု ပစ္စာ။ ဖျော်အိတ်ထဲ

၁၂။ ချမှတ်ပြီ

ထည့်။ အိမ်ကြီးရှင်တို့၏ ဟောက်သံတရောဂါ၏ တရားရူးကို နားအရသာ ခံလိုက်ပြီး။ ပြီးလျှင်လာရာအပေါက်စိုင်းအတိုင်း ပြန်ထွက်။

ကြိုးလောကားဖြင့် ဆင်း၊ အောက်ပြန်ရောက်၊ ကြိုးလောကားကို ပြန်သိမ်း၊ ပခြုပ်ထဲထည့်ခြင်းခံရသော မြှေဟောက်တစ်ကောင်နှယ် ကြိုးလောကားက ပို့ပြားပြီးသက်စွာ လိုက်ပါလာခဲ့။ ပြီးပြန်ပါလေရော တစ်ချို့ ညည့် အမှာင်က တိတ်ဆိတ်အေးစက် မျက်လုံးကြီးတွေနဲ့ ကျွန်ုပ်ကို ငေးမောရင်း ကောင်းချီးသွားပေးသည်။

ဟင်း . . ဟင်း . . လေးဘက်တွား အချွေထွန်မြောက်တောက် တောက် တောက်တောက်လမ်းလျှောက်တတ်တဲ့အချွေထွန်မြေးသည်'ပညာ' ကို သတ္တုက ကျွမ်းကျင်ခဲ့သည်လေ၊ ငယ်ငယ်တုန်းကတော့ ကိုယ့်မိဘ ပုရောဟိတ်ကြီးရဲ့ စံအိမ်ကိုသည်လိုပဲ ခိုးရာပါပစ္စည်းလေးတွေနဲ့ ဖြည့်တင်းပေးခဲ့သည်ကိုး၊ ပြေးပြေးလွှားလွှား ဆော့ကစားရင်းတွေသမျှ မြင်သမျှ ကောင်းနှီးရာရာ ပစ္စည်းလေးတွေကို သည်လိုပဲ 'ကဲ'ယူကာ ကိုယ့်အိမ် ဘဏ္ဍာတိုက် ပြည့်စေခဲ့သည်ပဲ။ မနည်းမနော အတွေအကြီး၊ ကျွမ်းကျင် ရှုက်မြောက်တဲ့ စောရ ပညာခန်းတွေနဲ့ လူလားမြောက်ခဲ့တဲ့ သတ္တုကပေပဲ။

ဟား . . ဟား . . ဟား ရာဇ်ပြီဟ်တစ်မြို့လုံးရှိရှိသမျှ အိမ်တွေမှာ ထားရှိသိမ့်မှုးထားတဲ့ ဥစ္စာ ဘဏ္ဍာတွေဟာ သတ္တုက အလိုရှိရင် ရှိသလို ထင်တိုင်းကြီး လှည်းနဲ့တောင် တိုက်ယူချင်ယူနိုင်သေးသပ။

သည်တော့ ဘာဖြစ်ကုန်ကြသလဲ။

ရှင်းရှင်းလေးပါ၊ “ခိုးမှုနဲ့ပဲ အသက်ရှင်ပေတော့ မောင်မင်းကြီးသား”လို့ တရားခိုခွင့် အပ်နှင့်လိုက်တဲ့ အဘုရောဟိတ်စကားကို မြေဝယ် မကျ နားထောင်ပြီး သတ္တုကတို့ အသက်မွေးဝမ်းကျောင်း ရှင်သန်နေထိုင် လာခဲ့သည်တွင်

ရာဇ်ပြီဟ်တစ်ခွင့်မှာ သတ္တုက မဝင်ဖူးသော အိမ်မရှိ၊ သတ္တုက မဖောက်ဖူးသော နဲ့ရုံမရှိ၊ ဟား . . ဟား . . တစ်မြို့လုံး အုတ်အုတ်ကျက် ကျက်၊ ဘာတဲ့ . . . ဘာတဲ့ . . . ။

ရာဇ်ပြီဟ်မှာ အိမ်တိုင်းအိမ်တိုင်း အပေါက်တွေနဲ့ချည်း ဖြစ်ကုန်ပါ ပေါ့လား။ မြန်လိုက်လေး။ . . .



“ကိုင်း . . မင်း ဘာပြောချင်သေးသလဲကွာ၊ ဟင် သတ္တုကြ”

မြို့ဝန်၏ မျက်နှာသွင်ပြင်မှာ တမင်ကြောက်စရာကောင်းအောင် ခက်ထန်သယောင်ဆောင်ထားသည်။ မင်းဘာပြောချင်သေးသလဲကွာ၊ ဟင် သတ္တုကြ ဆိုသော စကားလုံးများကိုလည်း လည်ချောင်းသံ၊ ရင်ခေါင်းသံ ကြီးဖြင့် မကြောက်ကြောက်အောင် ခြိမ်းခြောက်သံဖြင့် ဟိတ်ဟန်လုပ် ပြော နေသည်။

သို့သော် သူ့အသွင်မှာ ဝမ်းမြောက် ဝမ်းသာဖြစ်နေခြင်းကို ဖုံးဖိုး မရသဖြင့် ကြောက်စရာကောင်းအောင် ဘယ်လောက် ဟန်လုပ်လုပ် လုံးဝ ကြောက်စရာမကောင်း၊ ကျွန်ုပ်ကို နိုးထုပ်ခိုးထည်နှင့်တကွ လက်ရဖမ်းမိသ ဖြင့် အတိုင်းမသိ အားရဝမ်းသာဖြစ်နေသည်။ ဘုရင်မင်းမြတ်ဆိုက ဆု လာဘ်အကြီးအကျယ် သင်ရတော့မည်ပါ။

“ရာဇ်ပြီဟ်တစ်မြို့လုံးက အိမ်ကြီးအိမ်ကောင်းတွေ ရှိသမျှ အား လုံးနံရုံအပေါက်တွေနဲ့ချည်းပဲ၊ ဟင် မင့်လက်ချက်တွေပေါ့ ဟုတ်စ၊ မင်းနဲ့ ကင်းတဲ့ အမျိုးကောင်း လူကြီးရဲ့ အိမ်ဆိုတာ ရှိသေးရဲ့လားကွာ ဟင်”

ခင်ဗျားကြီးရဲ့ အိမ်လည်း ပါတယ်လေဟု ကျွန်ုပ်စိတ်ထဲက ကြီး ဝါးအော်ဟစ်လိုက်သည်။ ဖြစ်များ ဖြစ်နိုင်ရင်တော့ အခုပဲ ထဲ,၍၍ သူ့နောက် ကျော နံရုံကို ထဲ,ဖောက်ပြလိုက်ချင်သေး။ တစ်ကိုယ်လုံး နောင်ကြီး အထပ်ထပ် တုပ်ထားသောကြောင့် ကျွန်ုပ် မလူပ်မရှားနိုင် ဖြစ်နေရသည်။

“မင့်ကို အခုလို နံရုံဖောက်ပြီး ခိုးနေတုန်း ခိုးထုပ်ခိုးထည်နဲ့ လက် ပူးလက်ကြော်မိဖို့ ငါဘယ်လောက်ကြိုးစားခဲ့ရသလဲ သိရဲ့လားကွာ သတ္တုကြ”

၁၂။ ချော်ဦးညီ

ခင်ဗျားကြီးရဲ့ ရှုထွက်နေတဲ့ ဝမ်းပိုက်ကိုတောင် အခု ထောက်ပစ်လိုက်ချင်သေးဟု စိတ်ထဲကပြန်အော်လိုက်မိသည်။

“အဇာတသတ်မင်းမြတ်က ရထားနဲ့ မြို့တွင်းသို့ လှည့်တော့ လူကြီးလူကောင်းတွေရဲ့ စံအိမ်မှန်သမျှ နံရုပေါက်တွေနဲ့ချည်း ဖြစ်နေတာကို တွေပြီး အမေးတော်ရှုပါရောလား၊ ရထားထိန်းက ပြန်လျှောက်လို့ ငါကို ရှုံးတော်ဝင်ဖော်ပြီး ဘာကြောင့်သတ္တုက လူဆိုးကို မဖမ်းနိုင်သလဲလို့ မင်းကြီးက ကြိမ်းပါရောလား၊ ဟင်း.. .ဟင်း မင့်စနာက်တွေလေ”

လဲသေလိုက် မြို့ဝန်ကြီး၊ စိတ်ထဲက အော်မိပြန်သည်။

“ခါးထုပ်ခိုးထည်နဲ့ မင်းကိုမိအောင် မဖမ်းနိုင်ရင် သင်လည်း အသက်မရှင်နဲ့တော့လို့ မင်းကြီးက ငါကို ရာဇ်သံချတော်မူခဲ့တယ်လေ၊ ဟဲ...ဟဲ...အခု မင်းကို ငါမိပြီ၊ မင်းကိုမိတာဟာ ငါအသက်ရှင်ရေးပေါ့ကွာ မင်းကကော ဟဲ.. .ဟဲ.. .”

သတ်ချင် သတ်ပစ်လိုက်ဟု စိတ်ထဲမှ ပြန်ဟစ်လိုက်ရသော်လည်း သေဘေးဟူသော အရာကို ဖြန်းခနဲ့တွေလိုက်ရပြီး တစ်ကိုယ်လုံး ကြက်သီးထ,သွားရလေသည်။

“သတ္တုက မင်းကို ငါ မစီရင်ပါဘူးမောင်၊ ငါတာဝန်က ခိုးထုပ်ခိုးထည်နဲ့ လက်ရဖမ်းပြီး မင်းကို မင်းကြီးရှုံးတော်မောက် သွင်းရုံပါပဲ၊ မင်းကို စီရင်မှာက အဇာတသတ်မင်းကြီးကိုယ်တော်တိုင်ပါပဲ၊ ဟဲ.. .ဟဲ ဂုဏ်ယူစစ်းပါမောင်၊ အမျိုးကောင်းတို့ရဲ့ အိမ်နံရုပွေ ဖောက်ပြီး ခိုးတဲ့ အမှုပြကြောင့် ဘုရင်မင်းမြတ်ကိုယ်တိုင်က စစ်ဆေးအရေးတော် ယူတယ်ဆိုတဲ့ ဘဝ”

အဇာတသတ်မင်းကြီးက ကျွန်ုပ်ကို တစ်ချက်မျှ ငဲ့စောင်းကြည့်ပြီး မျက်နှာလွှဲကာ အမိန့်တော်လွှတ်သည်။

“ချွဲမြို့တော် တောင်တံ့ခါးကထုတ်ပြီး သတ်ပစ်လိုက်ကြ”

ဆုံးရုံးရတော့မည့် အသက်ခန္ဓာ၊ ရှင်သန်မှတက် အပြီးအပိုင် ခွဲခွာရတော့မည့် ကြိုးလျေကားနှင့် လက်နက် ကိုရိုယာများကို လွမ်းသည့် စိတ်က ပို့၍ နာကျင်စေသည်။ ၆၇။ ..ငါသေရတော့မယ်၊ နောင်ကို ကြိုးလျေကားနဲ့ စူးဆောက်၊ ပဲခွပ်၊ ဓားတွေကို ငါထိကိုင်ခွင့်မရှိတော့ဘူး၊ သေတာ ဘာဆန်းသလဲကွာ။

အခိုရဝတီနှင့် ကုဏ္ဏလကေသာ ၂၂၃

အသက်ကိုလည်း မနှဲမြော၊ ခိုးယူကဲ့ဂုဏ်ထားသော ဉာဏ်ဘဏ္ဍာ
တွေကိုလည်း မနှဲမြော၊ ခိုးသားတို့၏ ပညာစွန်းလွတ်ရတော့မည်ကိုသာ
နှဲမြောမဆုံးရှိလိုက်ပါဘီ။

ကိုင်း . . သတ်မှုဖြင့်လည်း မြန်မြန်သာ သတ်ကြပါတော့ကွာ။



ကျောပြင်တစ်ခုလုံး ပူခနဲဖြစ်သွားပြီးမှ ကျိုန်းစပ်သွားသည်။ ပြီး
တော့ အသည်းခိုက်အောင် နာကျင်သော ဝေဒနာ၊ အရေပြားတို့ စုတ်ပြတ်
သွားပြီးနောက် အသားစိုင်များတွင် မြေက်ခနဲ၊ မြေက်ခနဲ ထို့နောက် အရှိုးထိ
အောင် စူးစူးဝါးဝါးနာကျင်ခြင်း၊ မခံမရပ်နိုင်လောက်အောင် ပြင်းထန်လှ
သည့် နာကျင်ခြင်း။

ရူးချွန်၊ ခဲသီးများအတိ ပြည့်နှက်နေသော အထူးစီရင်ထားသည့်
ကြိမ်အလုံးပေါင်းများစွာတို့သည် ကျောပေါ်သို့ အချက်ပေါင်းများစွာ . . .
များစွာ . . . ဘယ်လောက်လဲ မရေ့မတွက်နိုင်တော့။

တစ်ရာ၊ နှစ်ရာ၊ သုံးရာ၊ ငါးရာ၊ တစ်ထောင်မကဘူး။ တစ်ထောင်
မကဘူး။ အဆက်မပြတ်သော ကြိမ်ချက်တွေ၊ တွေ့မဲ့ရွှေမဲ့အော်မြည်သံက
ကျောထက်တွင် မြွှေ့ဆိုးတွေ အကောင်ပေါင်းများစွာ မြည်တွန်ကြသလို။

ကျောပြင် အရေပြားတစ်ခုလုံး ကွာသွားပြီထင်သည်။

ကြိမ်တွေ တစ်လုံးပြီးတစ်လုံး ဖွာတွက်စုတ်ပြတ်ကုန်သည်နှင့်အမျှ
ကျောပြင်တစ်ခုလုံးလည်း အဆီတွေ့ခဲ့၊ သွေးတရဲရဲ ဖြစ်သွားသည်။

အား . . . သွေးတွေ သွေးတွေ၊ အရှိုးတွေပါ ကြိမ့်ကုန်ကြပြီလား။

“ရွှေမြို့တော် တောင်တံ့ခါးက ထုတ်ပြီး သတ်ပစ်လိုက်ကြ”

ဟူသော မင်းကြီး၏ အမိန့်ကို မြို့ဝန်အကောင်အထည်ဖော်ပုံကား
ရက်စက်လိုက်သည့်ဖြစ်ခြင်း။

လမ်းလေးခွဲ ဆုံးတိုင်း ဆုံးတိုင်းသော အရပ်တွင် ရပ်နားကာ ကြိမ်
ဒဏ်အချက်တစ်ထောင်၊ တစ်ထောင်ရှိက်သည်။ အာဏာပါးကွက်တို့က
လည်း လက်စွမ်းထက်လှချေသည်။

ကြိမ်တွေကလည်း ဘုရင်ကိုယ်တိုင် အမိန့်တော်မှတ် စီရင်အပ်
သော ရာဇ်တော်သားပေမို့ထင့် အထူးတလည်းစီမံထားသော ကြိမ်တွေဖြစ်ချမ်း
မည်။

၁၂။ အျမ်းညီ

“ပစ်လိုက်ဦးကွ ကြီးလောကား”

“ဖောက်လိုက်ဦးကွ နံရံ”

“ခိုးလိုက်ဦးကွ ပစ္စည်း”

“မင်းလားကွ သတ္တာက”

“နံရံတစ်ပေါက် ကြိမ်တစ်ချက်တဲ့ဟေး”

အရေပြားကို ဖောက်ထွင်းကာ အသားစိုင် အကြောမြှာတွေကို
ပြတ်တောက်စေလျက် အရိုးခိုက်၊ အသည်းခိုက်အောင် နာကျင်လွန်းမက
နာကျင်လွန်းသည့် ဤဝေဒနာဆိုးကြီးကို လွန်မြောက်ချင်လှပါဖြို့။ ဘာ
ကြောင့် ငါနေရာမှာ ဗုန်းဗုန်းလဲကျ သေမသွားတာပါလိမ့်။

သေတာ ဘာဆန်းသလဲကွဟု စိတ်ထဲက ကြီးဝါးမိခဲ့သော်လည်း
သေမင်းဆီသို့ သွားရာလမ်းသည် ဤမျှဆိုးရွားပြင်းထန်နေမည်ဟု မစဉ်း
စားမိခဲ့ရှိုး အမှန်ပင်။

အခုတော့. . .

ကြိတ်မှိတ်ခံသည့် ကြားထဲက အသံနက်ကြီးများသည် ကျွန်ုပ်၏
ဝမ်းခေါင်းထဲမှ ခုန်ခုန်ထွက်နေကြတော့ဖြို့။ ဒူးတွေ ညွှတ်ခြေကျအသွားတွင်
လက်ပြန်ကြီးကို ကိုင်ထားသော ပါးကွက်က ဆောင့်ဆွဲကာ မတ်တည်စေ
သည်။ ကြိမ်ရိုက်ပါးကွက်တွေက လူချင်းလဲကာ ကြိမ်အသစ်ပြောင်းကိုင်
ကြသည်။ မြို့ဝန်က ဘေးမှ အစဉ်အဆက်လိုက်ပါကာ အောင်ပွဲခံအသံဖြင့်

“ကိုးရာသုံးဆယ်၊ ကိုးရာသုံးဆယ့်တစ်၊ ကိုးရာသုံးဆယ့်နှစ်” ကြိမ်
ဒဏ်အချက်တွေကို ရေတွက်လာသည်။

ကျောပြင်မှ စီးကျေလာသော သွေးတို့ဖြင့် ကျွန်ုပ်၏ ခြေရာတို့
သည် သွေးကွက်ခြေရာများဖြစ်ခဲ့ဖြို့။

တောင် တံခါးကို မရောက်သေးဘူးလား။ ငါ့ကို
မြန်မြန်သတ်လိုက် ကြပါတော့။ တဇ္ဇာဝနဲ့ ငါခိုးမယ်ဟေး။ ရဲရင်
အခုင့်ကိုလက်ပြန်ကြီး လွှတ်ပေးကြည့်ပါလား။ အား. . .အောင်မယ်လေး
နံရံအပေါက်ကြီးတွေ။ ငါ့ကျောမှာလည်း အပေါက်တွေဖြစ်ကုန်ပြီ။
ကြီးလောကားလေးရေ။ မင်း ဘယ်ရောက်နေပြီလဲ။ အောင်မယ်လေးဗျာ။

“ဟင်. . .ငါ သွေးရူးသွေးတန်းတွေ အော်နေမိပါပေါ့လား”



ကျွန်မကိုယ် ကျွန်မ ဘာဖြစ်သွားမှန်း မသိဟူသော မသိခြင်း၏
အဆုံးတစ်နေရာဝယ် တစ်စုံတစ်ခုကို ကျွန်မတွေ့ရှိလိုက်ပါဖြီ။ အလို. . .
ကျွန်မ သိပါဖြီကော်။

သွောလိစက်ရာပေါ်သို့ ကျွန်မအပြေးတက်လိုက်တော့သည်။ ထို့
နောက် စက်ရာပေါ်တွင် တလူးလူးတလိမ့်လိမ့်။ ခေါင်းအုံး၊ မြို့အုံး၊ မွေးရာ၊
စက်လုံးများကိုလည်း ဖရိုဖရဲ့။ ပိုးဖက္ကတ္တိပါ အခင်းအကာတို့လည်း ကစုံ
ကလျား။ မျက်ခြည်မပြတ် ကျွန်မကို စောင့်ကြည့်နေသော ကာဌးကြီးက
လည်း ဤအဖြစ်ကို တွေ့သွားသည်။ အူယားဖားယားပြေးဝင်လာကာ စက်
ရာဘေးမှ ရပ်၍ ကျွန်မကို သူတဲ့အဲ တဲ့ကြည့်နေသည်။
ခြင်းရပ်ခံလေသာ နှစ်းပြတင်းမှ ရပ်နေရင်းမှ စက်ရာဆီသို့ပြေးသွား၊
စက်ရာပေါ်သို့တက်၊ လူးလိမ့်တွေ့ပြားနေသော ကျွန်မကို ကြည့်ရင်း
ကာဌးကြီး ခြေမကိုင်မိလက် မကိုင်မိဖြစ်သွားသည်။

ကောက်ကာင်ကာ ရှတ်တရက်ကြီး အဖျားတက်သလိုဖြစ်သွား
သော ကျွန်မအဖြစ် ကို ကာဌးကြီးငြေးမောနေစဉ် ကျွန်မကပင်
သူကိုဦးအောင် အော်ဟစ်လိုက်သည်။

“ထွက်သွား၊ ဘဒ္ဒိနားကို တစ်ယောက်မှ မလာကနဲ့။”

ကာဌးကြီး အပြေးထွက်သွားသည်။ ခဏအကြာတွင် အခန်းဝမှာ
ရူရူညံညံအသံများ ကြားရပြီးနောက် ကျွန်မ၏ မိခင်သူငွေးကတော်ကြီး
အခန်းထဲဝင်လာသည်။ စက်ရာပေါ်တက်ထိုင်ကာ ကျွန်မ၏ ပခုံးကို ဆုပ်
ကိုင်လျက် “ဘယ်လိုဖြစ်ရတာလဲဟင် သမီးလေး”

၁၃၀ ■ ချော်ဦးညီ

နှစ်းစမ်းတော့မလို့၊ ခြေထောက်ကိုင်တော့မလို့ ဖြစ်နေသော မိခင် ၏လက်ကို ပုတ်ချကာ ကျွန်းမ မဆိုင်းမတွေ ပြောချလိုက်သည်။ မဆိုင်းမတွေ ဟုတ်သည်။ အချိန်မရှိတော့ဘူးလေ။

“မယ်မယ် လမ်းမပေါ်မှာ ကြိုးနဲ့တုပ်ပြီး သတ်ဖို့ခေါ်သွားတဲ့ ရာ ဝေတ်သားကိုတွေ့လား။ ကြိုမတွေ့နဲ့ အဆက်မပြတ်ရှိက်ခေါ်သွားတာလေ၊ ဟို. . . သွေးတွေ သံတွေနဲ့လေ”

“အဲဒါ ဘာဖြစ်သလဲ သမီး”

မိခင်နှင့် မျက်နှာချင်းနီးကပ်စွာ တော့ဆိုင်ကာ ပြောလိုက်သည်။

“အဲဒီ ရာဝေတ်သားကိုရမှ သမီးအသက်ရှင်မယ်၊ သူ့ကို မရရင် သမီး သေရပါလိမ့်မယ်ထင်တယ်”

“ဘာ. . .ဘယ်လို့၊ သမီးလေး ဘာပြောလိုက်. . .”

“အဲဒီ ရာဝေတ်သားနဲ့မှ အကြောင်းမဆက်၊ မပေါင်းဖက်ရဘူးဆို ရင် သူ တောင်တံခါးအဆုံးရောက်ပြီး သူ့ကို သတ်လိုက်ကြချိန်မှာ သမီး လည်း နှလုံးကဲပြီး သေရပါလိမ့်မယ် မယ်မယ်”

ခေါင်းအုံးပေါ်သို့ ဝန်းခနဲ့လဲချကာ မျက်နှာအပ်နေလိုက်တော့ သည်။ မိခင်ကို မကြည့်ရဲ့၊ မျက်နှာပူးသောကြောင့် မဟုတ်ပါ။ ကျွန်းမရင်ထဲ မှာ ပူလောင်လွန်းချုပ်သာ ဖြစ်ပါသည်။ နှုတ်မှတော့ အဆက်မပြတ် ရေ့ရွတ်မိလျက်သား။ “သူ့ကို ခေါ်ပေးကြပါ၊ သူ့အသက်လွတ်အောင် လုပ်ပေးကြပါ၊ သူ့ကို ရမှဖြစ်မယ်၊ သူ့ကိုမှ မရင် ဘဒ္ဒိုသေရပါလိမ့်မယ်”

အခန်းထဲမှာ ခြေသံတွေ၊ တီးတိုးအုပ်ကျက်သံတွေ ကြားလိုက်ရ သည်။ ဖခ်သူငွေးကြီး၏ အသံကိုလည်း ကြားရသည်။ ထို့နောက် ကျွန်းမ ပခုံးပေါ်သို့ မယ်မယ့်လက်အစုံ ကျရောက်လာသည်။

“သမီးလေးအလိုကျ အားလုံးဖြစ်ရဖွဲ့မယ်၊ သမီးလေးရဲ့ ဖခ်မည်း ကလည်း ပြောတယ်၊ ငါ့သမီးတော့ အသေမခံနိုင်ဘူး၊ သေခြင်းထက်စာရင် အသက်ရှင်နေတာကမှ မြတ်သေးတယ်တဲ့”

ဝန်းခနဲ့ထဲ၍ မယ်မယ့်ကိုကျွန်းမ အားကုန်အော်လိုက်မိတော့သည်။

“အိုး. . .တကယ်လား မယ်မယ်၊ ဘဒ္ဒို ဝမ်းသာလိုက်တာ၊ မြန် မြန်၊ မြန်မြန်လေးလုပ်ကြပါ။ သူ့ကို တောင်တံခါးက ထုတ်တော့မယ်၊ အချိန် မရှိဘူး မယ်မယ်ရဲ့”

လောကကြီး လှပလိုက်သည်ဖြစ်ခြင်း။

ကျွန်မအလိုဆန္ဒပြည့်ပါဖြီ။

ကတ္တိပါမိုအုံထက်တွင် အလိုက်သင့် မိုကာ မျက်လုံးအစုံ မှား
မိုတ်လျက် မိန်းမောအိပ်စက်နေသော သူ့ကို တစိမ့် စိမ့်ကြည့်ရင်း ကျွန်မ
ရင်ထဲမှာ ပိတ်လိုင်းအိလေးတွေ ဖြစ်နေတော့သည်။

“ရှင်ရောက်လာပြီပေါ့နော်၊ ရှင့်ကို ဘဒ္ဒိုပိုင်ပြီပေါ့နော်။ ရှင်အခု
ကြီးအကော်၊ ကြိမ်အကော်နဲ့ သေမင်းခံတွင်းဝကနေ လွှတ်လာခဲ့ပြီ ရှင်ရဲ့။ ရှင်ကြီး
သိရဲ့လား။ ရှင့်ကို ဘဒ္ဒိုကယ်လိုက်တာလေ။ ရှင့်အပေါ်မှာ ဘဒ္ဒိုရဲ့ ကျေးဇူး
တွေ အများကြီးရှိတယ်သိလား။ အဲဒီ အသက်သခင် ကျေးဇူးရှင်ကို ရှင်ဘယ်
လို ကျေးဇူးတုံ့ပြန်ပေးဆပ်မလဲဟင်၊ ပြော”

“အသက်ကယ်တဲ့ ကျေးဇူးလေ၊ ကြည့်။ ဘဒ္ဒိုပြောလိုက်တော့
ဘဒ္ဒိုရဲ့ ဖခမည်းနဲ့ မယ်မယ်တို့ မနေနိုင်ကြတော့ဘူးလေ။ အံမယ် ရှင့်ကို
လွှယ်လွှယ်နဲ့ ကယ်ခဲ့ရတယ်များ မထင်နဲ့တော့။ ဖခမည်းကိုယ်တိုင် မြို့ဝန်
ဆီအရောက်သွားပြီး အသပြောတစ်ထောင် တံ့ထိုးထိုးခဲ့ရတာ။ မြို့ဝန်က တံ့ထိုး
ကိုယူပြီး ရှင့်ကို နေဝါယာချိန်အထိ ဟိုယောင်ဒီယောင် လျှောက်လှည့်ခေါ်သွား
ပြီးမှ နေလည်းဝင်ရော ဘယ်လိုလုပ်တယ်ထင်သလဲ။ ထောင်ထဲက ထောင်
သားတစ်ယောက်ကို ထုတ်။ ရှင့်ကိုယ်ပေါ်က နှောင်ကြီးတွေကို ဖြုတ်။
အဲဒီထောင်သားကို တုပ်။ တောင်တံ့ခါးကနေ ခေါ်သွားပြီး ရှင့်ကိုယ်စား
ကွပ်မျက်ပစ်လိုက်တာ။ ရှင်ကတော့ ဒါတွေ ဘယ်သိမှာလဲ။ ကြိမ်အကော်တွေ
နဲ့ မှုမြောသွားလိုက်တာ။ သနားလိုက်တာရှင်ရယ်။ ရှင်ဘာမှ မသိရှာဘူး။
အကော်ရာတွေ ဆေးကြာ၊ အနာသက်သာအောင် ဆေးလိမ့်း၊ နူးည့်တဲ့ အဝတ်
တွေနဲ့ ပတ်တီးစည်းလျက် ရေမိုးချိုးသုတ်သင်၊ အမွှေးနဲ့သာတွေနဲ့ ဆွတ်
ဖျုန်း၊ ဝတ်ကောင်းစားလှတွေဆင်၊ ဆေးမြှုတ်ရောတဲ့ သေရည်ချိုကို တိုက်ပြီး
မှ ရှင့်ကို ဘဒ္ဒိုရဲ့ အိပ်ရာပေါ် အခုလိုပိုလိုက်တာလေ။

“သနားလိုက်ပါဘိတော့ ချစ်တဲ့ ခိုးသားကြီးရယ်။ ကြည့်စမ်းပါဉီး။
ရှင့်ရုပ်ရည် ရှင့်အသွင်ဟာ ခိုးသားနဲ့ လားလားမှ မဆိုင်ဘူး။ ဒီလောက်
ယောကျားဟိုသပြီး ဒီလောက်တင့်တယ်ပြေပြစ်တဲ့ လူမျိုးကိုများ သူတို့က
ရက်ရက်စက်စက် ကြိမ်အကော်ခတ်ပြီး မြို့ပြင်ထုတ်သတ်းမလို့တဲ့။ လက်မ
တင်ကလေး ရှင်ရဲ့။ ဘဒ္ဒိုက လေသာပြုတင်းကနေ ဆူဆူ ဆူဆူ အသံတွေ

၃၂ ။ ချော်ဦးညီ။

ကြားလို င့်အကြည့် ရှင်အသံကြား၊ ရှင်ကလည်း အော်ဟစ်ရင်း မျက်နှာ အမော့လိုက်မှာ ဆုံးလိုက်ရတဲ့ အဲဒီအကြည့်ကလေးတစ်ချက်။ ကျွန်ုင်မလေ ဘယ်လိုဖြစ်မှန်းမသိပါဘူး ရှင်ရယ်။ သနားခြင်းကနေ ချစ်ခြင်းကိုရတ်ခြည်း ကူးသွားတာကလား။ သော်.. .ဘဝ ဘဝက ဖူးစာပဲ ထင်ပါရဲ့ ရှင်ရယ်။

“အိပ် အိပ်။ နှစ်နှစ်ခြိုက်ခြိုက်ကြီး အိပ်လိုက်ဦးနော်။ ဘဒ္ဒါရှင်အနားက မခွာစတမ်းစောင့်ကြည့်နေပါမယ်။ ရှင်မျက်နှာကို တစိမ့်စိမ့်ငြေးကြည့်ရင်းနဲ့လေ”

“အိပ်ရာကနိုးတော့မှ ဖြစ်ကြောင်းကုန်စင်ကို ဘဒ္ဒါပြောပြုမယ်။ ရှင့်ရဲ့တောက်ပတဲ့ မျက်လုံးကြီးတွေကို စင်းပြီးနားထောင်။ အဲဒီအဖြစ်သနစ်တွေကို ပြောပြပြီးတော့မှ ဘဒ္ဒါရှင်ကို တစ်ခုမေးမယ်သိလား။ အို. . . တစ်ခု။ တစ်ခုတည်း။ အဲဒါ ဘယ်လိုလဲ သိလားဟင်။ ဘဒ္ဒါ မေးမယ့်စကားလေ။ ကဲ အသက်သခင်ကို ဘာနဲ့ အသက်ဖိုးပေးဆပ်မလဲဟင် ဆိုတဲ့ မေးခွန်းလေး ဒါပဲနော်၊ ရှင်ဖြေရမယ်။ အို များများ ဖြေစရာမလိုပါဘူး ရှင်ရယ်။ သုံးခွန်းတည်းဖြေ။ သုံးခွန်းသော စကားနဲ့ပဲဖြေ။ အဲဒါ ဘဒ္ဒါလိုချင်တဲ့အဖြေ။

“အို နော်ဦး။ ဘဒ္ဒါ အဝတ်တန်ဆာလဲလိုက်ဦးမယ်နော်။ ရှင့်ကို လေသာနှုန်းကနေ တွေ့လိုက်ချိန်မှာ ဝတ်ထားတဲ့ ဘဒ္ဒါရဲ့ အဝတ်အစားက အနီရောင်၊ ပတ္တေမြားရောင်လေး။ ခုထိ ဘဒ္ဒါမလဲရသေးဘူး။ သွေးကဗ္ဗာထဲက လွတ်မြောက်လာတဲ့ ရှင့်အဖို့ အနီရောင်ကို ဘယ်မြင်ချင်တော့မလဲနော်။ ဒါဖြင့် ဘဒ္ဒါဘာရောင်ဝတ်ရပါ။ အစိမ်း၊ ဟင့်အင်း။ အဖြူ။ ဒါလည်း မကောင်းသေးဘူး။ အဝါ၊ အို ဒါကလည်း တောက်ပလွန်းတယ်။ အပြာ အို ဟုတ်ပြီ။ အပြာလွင်လွင်ကလေးလေး။ အပြာရောင်ကိုယ်ကျပ်၊ အပြာရောင်ခါးစည်း၊ အပြာရောင်ဝတ်ရုံး၊ အပြာရောင်ပုဝါး။ ပြီးတော့ နီလာ လက်ဝတ်ရတနာတွေ။ ဟုတ်ပြီ။ ရှင်နိုးထလာရင် အပြာရောင်ထဲက ဘဒ္ဒါလေးကို တွေ့ရစွေ့မယ်။ အပြာရောင်လေ ရှင်သိရဲ့လား။ အချုပ်ရဲ့ အရောင်။ တွယ်တာနောင်ဖွဲ့မှာ၊ တိမ်းညွှတ်ယ်စုံမှားမှာ။ အပြာ။ ပြီးတော့ အချုပ် နော်။

နာကျုင်မှူ ချောက်ကမ်းပါးကြီးထဲက တရွေ့ရွေ့ ကုပ်ကပ်၍ အပေါ်သို့ တက်လာခဲ့သည်။ မွေးပျုံးသော ရန်းတွေက ထုံးယစ်နေသည်။ တိမ်တိုက်တွေကို ဖောက်ပြီး သက်ရသလို အတိအတွေမှာ နှီးညံလွန်းသည်။

အခိုရဝတီနှင့် ကုဏ္ဏလကေသာ ၂၃၃

သတိပြန်ဝင်လိုက်သည့် တစ်ဒုက္ခို ခေါင်းထဲသို့ ပထမဆုံးရောက်
လာသော အတွေးက မြို့ဝန်မင်းနှင့် သူ၏ ပါးကွက်သားများ နှိပ်စက်မှု
ကြောင့် ငါသေဆုံးသွားခဲ့ပြီးနောက် ဘဝတစ်ပါး ပြောင်းသွားခဲ့ပြီလား။

ဘုံဘဝတစ်ခုခုသို့ ရောက်နေပြီလား။ ထိုဘုံဘဝသည် လွန်စွာ
နှစ်လိုဖယ်သော ဘုံဘဝပေလားဟူသော အတွေး။

မျက်စိနှစ်လုံး ဖျတ်ခနဲ့ ပွင့်သည်။

မြင်လိုက်ရသည်ကား အပေါ်မှ စီးမိုးလျက် ကြည့်နေသော မျက်
နှာတစ်ခု။ မိန်းမတစ်ယောက်၏ မျက်နှာ။ အင်း။ . .လှပသော မျက်နှာ။
မျက်လုံးအိမ်အဝန်းမှ အရောင်တွေ ရွှေန်းဖိတ်နေသော မျက်နှာ. . .။

အိုး. . .ငါမသေသေးပါကလား။

ငါအသက်ရှင်လျက်ပါပဲ။ ငါဘဝပြောင်းသွားတာ မဟုတ်ဘူး။
ငါဟာ သတ္တုက လူဆိုးကြီးဘဝနဲ့ပဲ ရှင်သန်နေခဲ့။ ဒါဖြစ်ရင် ဘာကြောင့်
ငါဒေရာ ရောက်နေတာလဲ။ ဒီမိန်းမလှရဲ့ မျက်နှာက ဘာကြောင့် နှီးကပ်
စွာရှိနေတာလဲ။ ဘာကြောင့် ငါကိုင့်းနိုင် ကြည့်နေတဲ့ ဒီမျက်နှာမှာ အပြီး
တစ်ခုရှိနေရတာလဲ။

အလို့. . .ဒီနေရာဟာ ငါကိုနောင်ကြိုး အထပ်ထပ်ချဉ်းနောင်ပြီး
တွန်းတိုက်ဆဲခေါ်ကြိုမ်ကြားပွဲတွေနဲ့ ရိုက်နှုက်တဲ့ မြို့လမ်းမလည်း မဟုတ်
ဒီနေရာဟာ အိပ်ရာညာင်စောင်းတစ်ခု၊ နှီးည့်တဲ့ အခင်းမွေရာ။ ခမ်းနားတဲ့
အခန်းဆောင်တစ်ဆောင်၊ ဘာတွေလဲ၊ ဘယ်လိုဖြစ်နေတာလဲ။

“အိုး. . .အိုး. . .အမောင့် ဒဏ်ရာက အနာတွေ ကောင်းကောင်း
မကျက်သေးဘူးလေ. . .မထနဲ့ဘူး၊ အိပ်ရာထဲမှာ ပြီမ်ပြီမ်လေးနော်းနော်”

ကြည့်စမ်းလှပတဲ့ မျက်နှာပိုင်ရှင်က ငါရှင်ဘတ်ကို သူ့လက်ဖဝါး
နဲ့အသာအယာ တွန်းဖိနေပါလား။ သူ့စကားသံကြင်နာမှုတွေအပြည့်။ သူ့
မျက်လုံးအိမ်တွေကလည်း အင်း. . .။

“ကျူပ် ဘယ်ရောက်နေတာလဲ”

“အမောင် ဘဒ္ဒိုတို့စုံအိမ်ကို ရောက်နေတယ်လေ”

“မင့်နာမည်က ဘဒ္ဒိုတဲ့လား”

“ဟုတ်ကဲ့၊ သူငွေးသမီး ဘဒ္ဒိုပါတဲ့”

သူငွေးသမီး. . .၊ သွေးကြောများထဲတွင် ဖျော်းခနဲ့ ဖြစ်သွားသည်။

၁၅ ■ ချော်ဦးညီ

သူငြေးဟူသော စကားလုံးက ကျွန်ုပ်၏ သွေးများကို စတင်ဆူ ပွဲက်လှပ်ရှားစေသည်။

“သူငြေးသမီး ဘဒ္ဒို၊ သူငြေးအိမ်၊ အင်း . . . ပစ္စည်း ဥစ္စာ ဘဏ္ဍာရွှေ ငွေတွေ အများကြီးရှိတဲ့နေရာ။ ဟင်းဖောက်ထွင်းခိုးယူဖို့ နေရာ။ အိုး . . ဖောက်ထွင်းစရာတောင် မလိုဘူး။ သူငြေးတစ်ယောက်ရဲ့ စံအိမ်ထဲကို ငါ ရောက်နေဖြဲ့ပြီ။ ကြည့်စမ်း သတ္တုကတို့ အကျိုးပေးပုံ”

“ကျူးပ်ကာသယ်လိုဖြစ်ပြီး သူငြေးသမီးဘဒ္ဒိုဆီ ရောက်လာတာ လဲ”
မိန်းမလှ၏ အပြီးတစ်ချက်ဖူးပွင့်လာပြန်သည်။

သူ့မျက်လုံးတွေဟာ တစ်မျိုးပါလား။ အား . . . ဟုတ်ပြီ၊ တစ်ခုခု ကို သိလိုက်သလိုလို။ ဒီမျက်လုံးအကြည့်နဲ့ ဒီအပြီးရဲ့နောက်ကွယ်မှာ တစ်ခုခုရှိနေပြီ။

သူဝတ်ထားသည်မှာ အပြာရောင်၊ တစ်ကိုယ်လုံး အပြာ၊ ခါးဝတ် ကိုယ်ကျပ်၊ ရင်သိုင်းပဝါ။

အင်း . . . လည်ပင်းနဲ့ ရင်ဘတ်က နီလာလည်ဆွဲရတနာတွေ၊ နားကလည်း နီလာနားဆွဲ၊ ခေါင်းမှာလည်း နီလာဆံထိုး၊ ဖိတ်လက် ပြာလဲ နေသော နီလာတွေက ကျွန်ုပ်ကို စိန်ခေါ်နေကြပြီ။ ဒါပေမယ့် နော်းသတ္တုကရဲ့၊ ရိုးတွင်းချဉ်ဆီထဲက ေတီစရိတ်ကို အသာကလေး ဖိန့်ပ်ထားစမ်း။ ဘဒ္ဒိုရဲ့ အရိပ်အကဲကို ဆက်ကြည့်ကြည့်းစုံ။

“အမောင့်ကို ကြိုးတွေနဲ့ တုပ်၊ ကြာဗွဲတ်တွေ ကြိမ်တွေနဲ့ ရိုက်ပြီး မြို့လမ်းတစ်လျောက်မှာ ရက်ရက်စက်စက်ဆွဲခေါ်လာကြတယ်။ သူတို့ သိပ် ရက်စက်ကြတာပဲ။ အမောင့်ကို သူ သတ်ကုန်းအထိ ခေါ်သွားကြမလို့လေ။ ဒါပေမယ့် အမောင်ဘာမှ မစိုးရိမ်နဲ့တော့။ အမောင့်ကို သူတို့မသတ်နိုင် တော့ဘူး”

“မြို့ဝန်ကို ကျူးပ်မှန်လောက်သားလောက်အောင် ဆုံးမချင်တယ်”

“အိုး . . . သူတို့အကြောင်းတွေကို အမောင်ဘာမှ တွေးမနေနဲ့တော့၊ သူတို့အကြောင်းတင် မဟုတ်ဘူး။ အမောင့်ရဲ့ နောက်ကြောင်းဘဝကိုလည်း ဘာမှမတွေးနဲ့တော့။ အမောင်ဟာ အခုဘဝအသစ်နဲ့ ပြန်လည်မွေးဖွား ရှင်သန်လာခဲ့ပြီ”

ဘဝအသစ်နဲ့ . . . ဘဒ္ဒို၏ စကားကို ကျွန်ုပ်နားမလည်နိုင်။

အခိုရဝတီနှင့် ကုဏ္ဏလကေသာ ၂၃၅

“နေပါဉီး၊ ကျွဲ့ပ် ဘယ်လိုလုပ်ဖြီး ဒီနေရာရောက်လာတာလဲဆို
တာ မင်းမပြောသေးပါလား ဘုံး”

မိန်းမလှက ရွှေ့နှေ့မြှေ့မြှေ့တစ်ချက်ပြီးပြန်သည်။ ထို့နောက် ကျွဲ့နှင့်
ကို မျက်တောင်များ မူးစင်းလျက်ကြည့်သည်။

ကျွဲ့နှင့်သိလိုက်ပြီး နားလည်လိုက်ပြီး ဤအကြည့်၊ ဤအပြီးများ
ကို သတ္တုကတို့ သဘောပေါက်လိုက်ပြီး

“အမောင်”

“အင်း . . . ပြောပါ”

သူ့လက်ကိုခွဲ့၍ ကျွဲ့နှင့်ရင်ဘတ်ပေါ် တင်ယူလိုက်ရာ အလိုက်
သင့်ပါလာသည်။ ရှုက်ခွဲ့တဲ့ဆိုင်းခြင်းမရှိ။ သူ့လက်တွေ ပူနေးနေသည်။

“အမောင်၊ ဘုံးရဲ့ စံအိမ်၊ ဘုံးရဲ့ စက်ခန်းဆောင်ထဲကို ဘယ်
လိုက်လိုက်လာသလဲ၊ ဘာကြောင့် ရောက်လာသလဲဆိုတာတွေကို တကယ်
သိချင်သလား နားထောင်မလား ဟင်”

“လောကကြီးမှာ ကျွဲ့ပ်အကြားချင်ဆုံးဟာ အဲဒီအကြားပဲ”

“ဘုံးပြောပြီမယ်နော်”



မိမိကိုယ်မိမိသည်မျှ ကံကောင်းလိမ့်မည်ဟု မထင်ခဲ့။

ကြည့်စမ်း၊ အခုတော့ အသက်ဘေးက လွတ်ခဲ့သည့်အပြင် ခိုးသားကြီး သတ္တုကဆိုသော ဘဝဟောင်းကိုပါ စွာချနိုင်ခဲ့သည့်အဖြစ်။
ဘဒ္ဒိုတဲ့၊ “အင်း။။ မိန်းမသားတို့၏ အချစ်ဆိုတာ တယ်လည်း ဆန်းကြယ်ပါလား” ဟု အဲသိယူရတော့သည်။

ကျွန်ုပ်ကို တွေ့မြင်လိုက်သည့် တစ်ခဏမှာပဲ သူ့ရင်ထဲမှာ သနားကရုဏာနှင့်အတူ အချစ်စိတ်တွေ တဖွားဖွားပေါ်ပေါက်ခဲ့သည်တဲ့။ ဒါနဲ့ပဲ မြို့ဝန်ဆီ လာသံလက်ဆောင်တံ့ထိုးထိုးကာ ကျွန်ုပ်ကို နှောင်ကြီးမှဖြောက်နေရာတွင် ရာဇ်တ်သားတစ်ယောက်ကို အစားသွင်းလိုက်ကြသတဲ့။
အခုတော့ သတ္တုကတို့သူ့ငွေးသမက်ဘဝအရှင်လတ်လတ်ရောက်ခဲ့ဖြူ။

ကံကောင်းလိုက်သည့်ဖြစ်ခြင်း၊ အသက်ဘေးကလည်း လွတ်မင်း ရာဇ်တ်ပြုစ်ကလည်း ကျွတ်၊ သူ့ငွေးသမီးတစ်ယောက်၏ အရိပ်တကြည့် ကြည့်ချစ်သူ ခင်ပွန်းဘဝသို့ရောက်။ ဟင်း။။ ဟင်း။။။

ဒါပေမယ့် ကျွန်ုပ်ရင်ထဲမှာ တစ်ခုခုလိုနေသည်။ ရှင်သနလူပ်ရှားရသည်မှာ အနှစ်မရှိဘဲ ဗလာဟင်းလင်းဖြစ်နေသည်။ စည်းစိမ်ချမ်းသာ အလယ်မှာ ဘာမှ အပူအပင်မရှိ။ အေးဆေးတည်းပြုမြတ်စွာ သက်သောင့်သက်သာ စံနေရသည်မှာ အမိပျို့ယ်မရှိသော ရှင်သနခြင်းဖြစ်နေသလိုလို စိတ်

အခိုရဝတီနှင့် ကုဏ္ဏပဒေသာ ၂၃၄

လူပ်ရှားစရာမရှိ။ သတ္တက လူဆိုးဘဝတုန်းကလို အသည်းတအေးအေး၊
ရင်တန္တေးန္တေး ခံစားမှုမျိုးမရှိတော့။

ဘဒ္ဒိကတော့ ချစ်ခြင်းရမွှောက်၏ ကျေးကျွန်းသက်သက်ပင်။

ကျွန်းပို့ မျက်စိအောက်မှ အပျောက်မခံ။ တိတိတာတာ ချစ်ဖယ်
သော စကားတွေကို သူဆိုသည်။ မယားဝတ်နှင့်အညီ ပြုစုလုပ်ကျေးသည်။
ကျွန်းပို့ချင်သမျှကို သူ့စည်းစိမ်၊ သူ့ဖခင် သူ့ဇွဲးကြီး စည်းစိမ်များမှ ဖန်
တီးပေးသည်။

ဒါပေမယ့် ကျွန်းပို့က သတ္တက လူဆိုးဘဝတုန်းက
အသုံးပြုခဲ့သော လက်သုံးတော် ပစ္စည်းလေးတွေကိုပဲ မြင်ပေါင်နေသည်။
လွမ်းဆွတ်နေ သည်။ ကြိုးလျေကား၊ ပဲကွပ်၊ ပုဆိတ်၊ စူးဆောက်၊
ဒါလေးတွေကိုပဲ ပြင်း ပြင်းပြပြ တမ်းတနေမိတောသည်။

အင်... . .အိမ်နံရုတွေမှာ အပေါက်မဖောက်ရတာ ကြာဖြိုဖြစ်သော
ကြောင့် ကျွန်းပို့၏ လက်ချောင်းတွေမှာ ချည်နဲ့လေးကန်လာသည်ဟုပင်
ထင်မိသည်။

လွမ်းဆွတ်တမ်းတဖယ် ဘဝဟောင်း၊ စွန်းစားလူပ်ရှားမှု၊ သည်း
ရှိုက်ရင်ဖို့ ဖောက်ထွင်းခိုးရှုက်မှုလေးတွေ၊ လူခြေတိတ်သော ညွှေ့အမျှင်၊
တစ်ကိုယ်တော် လူဆိုးတစ်ယောက်၏ လွတ်လပ်ကြမ်းတမ်းသော ဘဝ။

ခက်သည်က ဘဒ္ဒိ၏ ခင်ပွန်း ရာဇ်ရှိသူ့ဇွဲးကြီး၏ သမက်
ဘဝဘွင် စွန်းစားလူပ်ရှားမှု အလျဉ်းမရှိဘဲ ပြည့်စုံနေသည်။

ကြာတော့ အကြာအချုပ်တွေ ဆိုင်းတွေချင်လာသည်။ ပြီးဇွဲ့စိတ်
ပျက် မှု သည် တစ်စောင်းရင်းထွားကြိုင်းလာသည်။
ရေသေအိုင်လိုဘဝကြီးကို စက်ဆုပ်လာသည်။

ဘဒ္ဒိ... . သင်းကိုလည်း မျက်စိထဲက ပြောင့်တစ်ခုလို့ မြင်လာ
သည်။ သင်း၏ ကြင်နာဟန်၊ ယုယာဟန်၊ ချစ်ခင်ဟန်တို့က ကျွန်းပို့
နှုနဲ့ည့်ဖျင်းသော ဘဝသို့ ပို့ဆောင်ပေးနေကြတော့သည်။

ငါဒီလိုဖြစ်လာရခြင်းရဲ့ အဓိကတရားခံဟာ မင်းပဲ ဘဒ္ဒိ။

မင်းဟာ ငါကိုအသက်ဖိုးပေး ရွှေးနှုတ်ထားတဲ့ အသက်သခင်ဆို
ပြီး မင်းကိုယ်မင်း ကယ်တင်ရင်မကြိုးလုပ်ပြီး ငါအပေါ်လည်း မင်းပိုင်ဆိုင်
တဲ့ အရှပ်တစ်ခုလို့ သဘောထားနေတာပဲ။

၁၃၀ ■ ချောင်းညီ

ဘာတဲ့ . . .၊ င့်ဘဝ အသစ်တစ်ဖန် ဖြစ်ထွန်းလာအောင် လုပ်ပေး
သူဟာ မင်းတဲ့လား ဘဒ္ဒို။

ဟေ့ . . .ဘဒ္ဒို။ ငါဟာ လူဆိုးလူမိုက်တို့ရဲ့ သွေးနဲ့ စွန့်စားလှပ်
ရှားနေတဲ့ ယောကျေားတစ်ယောက်ဖြစ်တယ်။ ငါဟာ မင်းစိုက်ပျိုးလိုက်တဲ့
ပန်းတစ်ပွင့်မဟုတ်ဘူး။ မင်းစိုမံဖန်တီးပုံသွင်းသလိုနေရမယ့် ပန်းအိုးထဲက
ပန်းပွင့်မဟုတ်ဘူး။ ငါဟာ ယောကျေားတစ်ယောက်၊ ငါဟာ လူမိုက်တစ်
ယောက်။ မိမိရဲ့ စောရပညာနဲ့ စွန့်စားရွင် သန် ချင် တဲ့
ယောကျေားတစ်ယောက် ကွဲ . . .။

ငါဘဝရှင်လျက်သေအောင် ဖန်တီးသူဟာ မင်းပဲ။

ဒီတော့ မင်းဟာ ငါရန်သူ၊ မင်းဟာ ငါဖောက်ထွင်းခိုးယဉ်တို့က
ခိုက်ပစ်ရမယ့် အရာဝတ္ထုတစ်ခုပဲ။ မင်းပိုင်တဲ့ ရွှေငွေအဆင်တန်ဆာ ဘဏ္ဍာ

အားလုံး ငါရဲ့ လူဆိုးလူမိုက်ပညာနဲ့ ငါလက်ထဲအားလုံးရောက်စေရမယ်။
မင်းကို အရင်ဆုံးရှင်း၊ မင်းပစ္စည်းတွေကို ငါအကုန်လုံးရယူပြီးမှ
ငါ. . .သတ္တုကဆိုတဲ့ ငါဘဝဟောင်းဆီကို ဂုဏ်မြောက်စွာ ပြန်သွားမယ်
ဟေ့ . . .။



“ဘဒ္ဒိ. . . မင်းကို ကျူပ်စကားတစ်ခွန်းပြောစရာရှိနေတယ်ကွယ်”
လေသံမှာသွားမည်စိုးသဖြင့် အတတ်နိုင်ဆုံး ပျော့ပျောင်းအောင်
ပြောရသည်။ မျက်နှာပြင်ကိုလည်း ဖြေလျော့ထားလိုက်သည်။

“အို. . . ပြောပါအမောင်၊ ဘာပြောမလဲ”

အင်း. . . ပျော့ပျောသလဲပါလား။

“ဒီလိုကွယ်. . . မြို့လမ်းမအတိုင်း တောင်တံခါးကနေ ကျူပ်ကို
ထုတ်လာပြီး မြို့ဝန်နဲ့ သူ့ပါးကွက်သားတွေက ရက် ရက်စက်စက်
ရိုက်ကြပါ ရောလား”

“အို. . . အမောင်ရယ်၊ အဲဒီအကြောင်းတွေကို ပြန်မပြောကြပါစို့
နဲ့လား၊ ဘဒ္ဒိ အခုနေတွေးလိုက်ရင်ပဲ အသည်းတုန် အူတုန်ရှိလွန်းလို့ပါ”

“မပြောလို့ မဖြစ်လို့ပေါ့ ဘဒ္ဒိရယ်၊ အဲဒီမှာ မင်းက ကျူပ်ကို
အသက်ဖိုးပေး ရွှေးနှုတ်ပြီး ကယ်ခဲ့ပါရောလား”

“ကျေးဇူးရှင်ကြီးဆိုပြီး မသတ်မှတ်ပါနဲ့ အမောင်ရယ်၊ ဒါဟာ
သနားခြင်းကနေ ဖြစ်ပေါ်တဲ့ ချစ်ခြင်းလို့ မှတ်ပါ”

“ဒီလိုကွယ်. . . မင်းကတော့ သတ္တွေကရဲ့ အသက်ကို
ငါကယ်လိုက် ရပြီလို့ အောက်မေ့မှာပဲ”

“အမောင်ပြောနေတာတွေ ဘဒ္ဒိနားမလည်ဘူး အမောင်၊ ဘာ
ကြောင့် အခုမှ အဲဒါတွေကို ပြန်ပြောနေရတာလဲ၊ တကယ်လည်း ချုစ်တဲ့
ဘူရဲ့ အသက်ကို ငါကယ်ဆယ်ခွင့်ရခဲ့ပါကလားဆိုပြီး ဘဒ္ဒိကြည်နဲ့ရပါ
တယ်”

၁၄၀ ■ ချော်ဦးညီ

“အေး.. .အဲဒါကို ပြောချင်လို့ပေါ့”

“ဟင်.. .ဘာလ အမောင်၊ အဲဒါ ဘာဖြစ်လို့လဲ. . .”

စိတ်ကို လျှော့ပြီး သူ့လက်နစ်ဖက်ကို ဆုပ်ကိုင်လိုက်သည်။ ဟန် ဆောင်အမူအရာလုပ်ရတာ တယ်လည်း ပင်ပန်းပါကလား

“ဒီလိုက္ခယ့်. . .ဘဒ္ဒိုရဲ့၊ အဟာမ်း. . .ကျျှုပ် မြို့ဝန်လက်ထဲမှာ အ ဖမ်းခံလိုက်ရပြီဆိုတာနဲ့ ကျျှုပ်တို့ခိုးသားစောရတွေရဲ့ ထုံးစံပဲဆိုပါတော့၊ စိတ်ထဲက ဆုတောင်းလိုက်တယ်”

“ဟုတ်လား. . .၊ ဘယ်လို ဆုတောင်းလိုက်တာလဲ အမောင်”

“ကျျှုပ်တို့အတွက် ခိုကိုးရာ စောရပါတောင်ဆိုတာရှိတယ်။ အဲဒီတောင်စောင့် နတ်မင်းကြီးကို ကျျှုပ်က တိုင်တည်လိုက်တယ်၊ အကျွန်းပို့တောင် လုပ်ပေးပါ၊ အသက်ရှင်အောင် ကယ်မပါ၊ အကယ်လို့ အကျွန်းပို့ လွတ်မြောက်ရှင်သန်ခဲ့ရင် အရှင်နတ်မင်းအား ဗလိုပူဇော်ပွဲကို ပေးဆက်ပါမည် လို့ တောင်းပန်ခဲ့တယ်”

“စိတ်ဝင်စားစရာပဲ အမောင်၊ ဆက်ပြောပါ”

“ဘဒ္ဒိုရယ်၊ မင့်အနေနဲ့ ကျျှုပ်ကို ကယ်ခဲ့တာလည်း ကယ်ခဲ့တာ ပေါ့၊ သို့သော် အဲဒီလိုအဖြစ်မျိုးရောက်အောင် စောရပါတောင်စောင့် နတ်မင်းကြီးက ဖန်တီးပေးတာပဲလို့ ကျျှုပ်ယုံတယ်လေ”

“အဲဒီတော့”

“အဲဒီတော့ ကျျှုပ်ရဲ့ ကတိအတိုင်း တောင်စောင့်နတ်မင်းကို ကျျှုပ် ဗလိုပူဇော်ပွဲပေးရမှာပေါ့ ဘဒ္ဒို၊ အသက်ရှင်မယ်ဆိုရင် ပွဲပေးပါမယ်လို့ ကျျှုပ် က တိုင်တည်ခဲ့တာကိုး”

“ဒီတော့ အမောင်က ဘာလုပ်ချင်သလဲ ပြော. . .”

“ဗလိုပူဇော်ပွဲအတွက် ပြင်ဆင်စီရင်ပေးပါလား ဘဒ္ဒို”

သူပြီးသည်၊ ရွှေးမြစ္ာကြည့်လျက် ကျွန်းပို့ ပါးပြင်ကို လက်ဖြင့် အသာအယာအုပ်ကိုင်ကာ ပြောသည်။

“အမောင် အလိုဆန္ဒရှိတဲ့အတိုင်း ဖြစ်ရစေမယ်၊ ဗလိုပူဇော်ပွဲအ တွက် ဘဒ္ဒိုအားလုံးစီမံပေးမယ် ဟုတ်လား”

“အေးကွယ်၊ အဲဒါလုပ်လိုက်ရမှ ကျျှုပ်ရင်ထဲ ရှင်းသွားမှာမို့”

အခိုဂံတိနှင့် ကုဏ္ဏပကာသာ ၁၃၁

“စိတ်အေးအေးသာနေပါ အမောင်ရယ်၊ ဘဒ္ဒါအခုပဲ စီမံလိုက်ပါမယ်”

သူလျည်ထွက်သွားသည့်အခါမှ ကျွန်ုပ်ကျေနှင်းဖြူးလိုက်မိသည်။ ဘဒ္ဒါရဲ့ခင်ပွန်း၊ သူငြွေးကြီးသားမက်ဖြစ်သည့်နေ့မှ စ၍ ပထမဆုံးအကြိမ် နှစ်မြိုက်စွာ ပြီးဖြစ်သော အပြီး။



သူအလိုအတိုင်း ကျွန်ုမှုလိပုံပေါ်ပွဲအတွက် လိုလေသေးမရှိအောင် စီစဉ်ပြင်ဆင်လိုက်သည်။ စောရပပါတတောင်သို့ သွားမည့်နေ့ကိုသတ်မှတ်ကြပြီးနောက်တွင် ကျွန်ုမရင်ထဲ၌ ချစ်သူ၏ ဆန္ဒတစ်ခုကို ထပ်မဖြည့်စွမ်းနိုင်ခွင့်ရပါပြီကောဟု ကြည့်နှုန်းနေမိသည်။

ဗလိပုံပေါ်ပွဲနေ့သို့ ရောက်ခဲ့ပါပြီ။

ကျွန်ုမ ရောမိုးသန့်စင်ကာ အလုဆုံးပြင်ဆင်လိုက်သည်။

ကာဋ္ဌကြီးကိုလည်း ဝတ်ကောင်းစားလှများ ဝတ်စေကာ အခြားသော အမြဲအရုံအစေအပါးများကိုလည်း သန့်ပြန့်စွာ ဝတ်စားစေသည်။

ကာဋ္ဌကြီးက ကျွန်ုမရှိရာ ကြေးမုံပြင်နား လာရပ်သည်။

“ဘဒ္ဒါရယ်. . .ရာတနာလက်ဝတ်တန်ဆာတွေကလည်း အပြည့်ကိုဆင်ယင်ထားပါလား၊ တကယ့်ကို တောင်ထိပ်နက္ခတ်ပွဲသာင်ကြီးသွားမှာကျနေတာပဲ”

“ကာဋ္ဌကြီး ဘာသိလို့လဲ၊ အမောင့်အတွက် အင်မတန်အရေးကြီးတဲ့ ဗလိပုံပေါ်ပွဲ. . .၊ ဘဒ္ဒါအနေနဲ့ အမောင့်အတွက် ခုလို အမွန်အမြှတ်ထားပြီး ဝတ်စားပြင်ဆင်သွားရမှာပေါ့၊ သူကလည်း တောင်စောင့်နတ်မင်းကြီးကို ရိုသေကိုင်းညွတ်တဲ့အနေနဲ့ အကောင်းဆုံး အဖိုးအထိုက်ဆုံး ပြင်ဆင် ဝတ်စားခဲ့ပါလို့ မှာထားတယ်လေ”

“ဒါဆိုလည်း ပြီးတာပါပဲကွယ်၊ က. . .အားလုံးအဆင်သင့်ပဲဘဒ္ဒါ”

“ရှေ့က ယာဉ်ရထားမှာ အမောင်နဲ့ ဘဒ္ဒါတို့ နှစ်ယောက်တည်းစီးမယ်၊ ကာဋ္ဌကြီးနဲ့ အခြားသူတွေက နောက်က လိုက်ခဲ့ကြ၊ တောင်ခြေမှာပြန်ဆုံးပြီးမှ အတူတူ တောင်ပေါ်တက်ကြမယ် ဟုတ်လား”

“သခင်မလေး အမိန့်တော်အတိုင်းပါပဲကွယ်”

၁၄၂ ■ ချောင်းညီ

အမောင်နှင့်အတူ ယုံးတွဲလျက် ယာဉ်ရထားပေါ် စီးနင်းလိုက်ပါကာ စောရပပါတတောင်သို့ ထွက်ခဲ့ကြသည်။ ကျွန်ုပ်မှာ ဖျော်ဆွင်ကြည်နဲ့ နေတော့သည်။ အမောင်ကတော့ ဘားမှာ မျက်နှာထားကြီး တင်းမာနေ လျက်သား လိုက်ပါလာသည်။

စကားလည်း ဟဟမပြော။ တစ်ခုခုကို တွေးနေသလို သုန္တသုန္တ မှန်မှန်ကြီး ဖြစ်နေသည်။ အေးလေ၊ တောင်စောင့်နတ်မင်းကြီးကို သူအာရုံ ပြုနေတာနေမှာပါ။

တောင်ခြေသို့ရောက်ခဲ့ကြပါပြီ။ စောရပပါတတောင်သို့ ကျွန်ုမ သည် အရှင်ကတစ်ခါမှ မရောက်ဖူးပါ။ မြို့နှင့် ဝေးလံလှပြီး အခေါင်အဖျား ဒေသတစ်ခုပင်ဖြစ်သည်။ တောင်သည် စိမ်းစိမ်းစို့စို့မရှိလှု။

လေတစ်ဟူးဟူးတိုက်နေပြီး တောင်ခြေတစ်ခိုက်မှာ ချောက်ကမ်းပါးလျှို့မြောင်မှား ပေါ့လှသည်။ သာတောင့်သာယာမရှိလှသော စောရပပါတတောင်ကြီးကို ကြည့်၍ ကျွန်ုမစိတ်ထဲဝယ် ထင့်ခနဲ့ တစ်ချက်ဖြစ်သွားမိသည်။

အမောင့်လက်ကို အားပြုလျက် ကျွန်ုမရထားပေါ်မှဆင်းလိုက်သည်။ အမောင်လက်ကမ်းပေးလိုက်သည်ဟု မထင်ပါ။ ပြီးတော့ သူ့လက်တွေ အေးစက်နေသည်ကိုလည်း သတိထားမိသည်။

သူ့မျက်နှာကို ကြည့်လိုက်တော့လည်း လန်းလန်းဆတ်ဆတ်မရှိလှ။ တစ်ခုခုကို တွေးကြံနေဟန်ဖြင့် မျက်နှာထားကြီးတင်းမာနေသည်ကို တွေ့ရသည်။

ချောက်ချားဖွယ် တောင်၏ ဝန်းကျင်ရှုခင်းကြောင့် စိတ်ထဲမသက်မသာရှိနှင့်နေသော ကျွန်ုမအဖို့ သူ့မျက်နှာ တင်းတင်းမာမာကြီးကို မြင်လိုက်ရသောအခါ ပို၍ပင် ရင်ထဲညို့ဆိုင်းသွားလေသည်။

“ကဲ. . .တောင်ပေါ်တက်ကြစို့” ဟု သူပြောသည်။

လေသံကလည်း အေးစက်စက်ကြီး ဖြစ်နေသည်။

“နော်းလေအမောင်ရဲ့၊ ကာဦးကြီးနဲ့ တဗြားလူတွေ မရောက်လာကြသေးဘူး၊ သူတို့ဆီမှာလည်း ဗလိုပူ့ဇ်ပွဲလင်ပန်းတွေ ပါလာတယ်၊ သူတို့ကို စောင့်ဦးမှာပေါ့၊ အားလုံး လူစုံတော့မှ တပျော်တပါး တက်ကြတာပေါ့ ဟုတ်လား”

အခိုရဝတီနှင့် ကုဏ္ဏလကေသာ ၤ ၁၄၃

သူ့ကိုယ်လုံးကြီး တောင့်တင်းသွားသည်ဟု ကျွန်မထင်လိုက်မိသည်။ သူ့မျက်နှာမှာ သွေးရောင်တွေ လျှမ်းနေကာ မေးကြောကြီးများထနေ သည်။ ဘာကြောင့်မှန်းမသိ။ ကျွန်မကြောက်စိတ်ဝင်လာသည်။

သူ တောင် ထိပ်ဆီသို့ တစ်ချက် မေ့ကြည့်ကာ ကျွန်မကိုပြန်ကြည့် သည်။ သူ့မျက်လုံးကြီးတွေကလည်း တစ်မျိုးပါလား။

“မဟုတ်သေးဘူး ဘဒ္ဒို၊ ဒီစောရပပါတ တောင်စောင့်နတ်ကသိပ် အမျက်ကြီးတယ်၊ သူ့တောင်ပေါ်မှာ မဆိုင်တဲ့လူတွေ တသောသောတက် ရင်မကြိုက်ဘူး၊ အခုဗလိနတ် ပူဇော်ပွဲမှာ ကျူပ်နဲ့ ဘဒ္ဒိုနှစ်ယောက်တည်း ပဲ တက်ကြမှ ဖြစ်မယ်၊ သူတို့ကို စောင့်မနေတော့ဘူး၊ တောင်ခြေမှာပဲ နေရစ်ကြပနေ”

“ဒါဖြင့်လည်း တက်ကြတာပေါ့လေ၊ ဘဒ္ဒိုတို့ ရထားမှာတော့ ဗလိပူဇော်ပွဲ လင်ပန်းတစ်ချပ် ပါလာပါတယ်”

“ဒါဆို လုံလောက်ပြီ၊ ကဲ. . .လာ၊ တက်ကြစို့”

တောင် တက် လမ်း၏ အစဉ်းသည် ပင် လျှင်မတ်စောက်နေသည်။ သူက ပေါ့ပါးစွာ ခုန်တက်လိုက်ပြီး ကျွန်မကိုလက်ကမ်းပေးသည်။ သည် လိုတော့လည်း သူကျွန်မကို ဂရိုက်ရှာပါလား”

“လာလေ ဘဒ္ဒို”

သူ့ နှုတ်ထွက်သံကြီးကိုတော့ ကျွန်မမကြိုက်ပါ။
သူဘာဖြစ်နေပါလိမ့်။



“လာစမ်းပါကွာ၊ ဒီလောက်ကလေးမှ မတက်နိုင်ဘူးလား”

သူ့အသံမှာ ငောက်စမ်းသံ စစ်စစ်ပင်၊ ကျွန်မမှာ ဖန်းကို ခေါင်းပေါ် ရွက်ထားရသေးသည်။ မြန်မောက်စရစ်များ၊ ဆူးချုံနယ်များအတိပြီး၊ သော တောင်တက်လမ်းသည်လည်း လမ်းမမည်ပါ။

“က. . .လက်လှမ်းပေးစမ်း၊ ဒီကို ခုန်ကူးလိုက်”

လင်ပန်းကို လက်တစ်ဖက်နှင့် ထိန်းကိုင်ကာ သူကမ်းလင့်သော လက်ကို လှမ်းဆွဲ၍ အားယူခုန်တက်လိုက်ရသည်။ ကျွန်မလက်ကို ဖျစ်ညှစ် ဆပ်ကိုင်ထားသော သူ့လက်ချောင်းများ၏ အဆပ်အကိုင်မှာ လိုသည်ထက် ပို၍ ဖျစ်ညှစ်အားပါနေသည်ကို သတိထားလိုက်မိသည်။

“ဟုတ်ပြီ၊ မြန်မြန်ဆက်တက်စမ်း”

ကျွန်မကြောက်လာပါပြီ၊ တောင်တက်လမ်း ပိုကြမ်းလာသလို သူ့ အသံပို၍ ခက်ထန်လာသည်။ သူ့အသွင် ပိုမာကြောလာသည်။

ကြောက်စိတ်ကို ဖြေသည့်အနေဖြင့် ကျွန်မစကားချိုသာ ဆိုလိုက် မိသည်။

“လမ်းကလည်း ဆိုးလိုက်တာနော်”

“စကားမများနဲ့၊ တက်မှာ မြန်မြန်တက်”

ရှေ့မှတက်ရင်း နောက်ပြန် ငုံကြည့်လိုက်သော သူ့မျက်နှာမှာ ကျွန်မသိခဲ့ဖူးသော အမောင့်မျက်နှာမျိုးမဟုတ်တော့။ ကျွန်မ၏ စက်ခန်း ဆောင် အိပ်ရာထက်တွင် ဒဏ်ရာတွေနှင့် မိန်းမောနေသော မျက်နှာမျိုး မဟုတ်တော့။

အခိုရဝတီနှင့် ကုဏ္ဏလကေသာ ၤ ၁၄၅

မျက်လုံးကြီးတွေ နိဂုံနေသည်။ လည်ပင်းကြောကြီးတွေထောင်နေသည်။ ချွေးစေးပြန်နေသော မျက်နှာကြီးမှာ အဆီတွေ ဝင်းပြီး ခက်ထန်မာကြောနေသည်။

“လာစမ်းပါကွ၊ တကတည်းမှပဲ”

မောလွန်း၍ လည်းကောင်း၊ ကြောက်လန်း၍ လည်းကောင်း ကျောက်တုံးကြီးတစ်ခု အစွမ်းတွင် ကျွန်းမခွေတွေ ရပ်နားလိုက်သည်။ အပေါ်ရောက်နှင့်သော သူက ကျွန်းမရှိရာ ကျောက်တုံးကြီးပေါ်သို့ ခုနှစ်ချုလာသည်။

“သူငွေးသမီးပိုပိ သိပ်နှန်ယ် မနေစမ်းနဲ့၊ ဆက်တက်”

တောင်စွောင်း ခရီးတစ်ဝက်သို့ ကျွန်းမတို့ ရောက်ခဲ့ကြပြီ။

တောင်အောက်ခြေကို မမြင်ရတော့ပါ၊ ကာဉ့်ကြီးတို့ကိုလည်း မတွေ့နိုင်တော့ပါ၊ လေက တဟူးဟူး တို့က်ခတ်နေသည်။ ကျွန်းမ အောက်သို့ င့်မကြည့်ရဲ့။ မူးရိပ်ရိပ်မြင်ကွင်းနှင်းအတူ မောပန်းကြောက်ချုံမှုတွေက ခေါင်းထဲသို့ တိုးဝင်လာကြသည်။

“တောင်ထိပ်ရောက်တော့မယ်ကွ. . .၊ ဟင်း. . .ဟင်း. . .”

သူ့အသံမှာ မိစ္စာတစ်ကောင်၏ ကြွေးကြော်သံမျိုး၊ တဟင်းဟင်း. . .သူ့ရယ်သံမှာ သားရဲတစ်ကောင်၏ ဟိန်းသံမျိုး။

ကျွန်းမသီလိုက်ပြီ။

သူ့အသွင်၊ သူ့အမူအရာ၊ သူ့လေသံ၊ သူ့ရယ်သံ။

ကောက်ကျွမ်းယုတ်မာသော အကြံကို သူကြံပြီ။

ကြောက်စိတ်ကို ကြိုးစား၍ ဖယ်ထုတ်လိုက်သည်။

တောင်ခါးပန်းထိပ်တွင် ဘယ်သူ့ကိုမှ ကျွန်းမအားကိုးရာ မမြင်။

တောင်ထိပ်သို့ အပြီးတိုင် ခြေချလိုက်မိချိန်း ကျွန်းမသည် ကြောက်လန့် တုန်လှပ်မှုတွေကိုလည်း ဖယ်ရှားလိုက်နိုင်ပြီ ဖြစ်သည်။ သူ့ကို မျက်ခြည်မပြတ်စတမ်း ကြည့်နေလိုက်သည်။

ရက်စက်ကောက်ကျွမ်းယုတ်သော အပြီးတစ်ခု သူ့မျက်နှာမှာ ပေါ်လာသည်။

သူသည် ကျွန်းမ ချွဲခွဲခွဲလမ်းခဲ့သော သတ္တာက မဟုတ်တော့။ လူဆိုးလူမိုက် လူယုတ်မာ၏ သန္တာန်က အတိုင်းသာပေါ်နေပေါ်ပြီ။

၁၆။ ချော်ခြားပြီ

“ကိုင်း . . ဘာမှ ရည်ရည်ဝေးဝေး ပြောမနေနဲ့၊ မင့်အပေါ်ရုံတာက်ကို ဆွတ်၊ မင့်မှာ ပါလာတဲ့ ရတနာတွေ အားလုံးကိုလည်း ဆွတ်၊ တာက်ထဲမှာ ထည့်ထုပ်လိုက်စမ်း”

ဝံပုလွှေတစ်ကောင်၏ ရက်စက်မှုရှေ့မြောက်တွင် ကျွန်မဘဝကို ဘယ်လိုရွေးချယ်ရမည်နည်း။ မျက်ထောင့်နဲ့ သူမျက်ဝန်းအိမ်များမှ အစွမ်းကုန်ရက်စက် ကြမ်းကြုတ်တော့မည့် အငွေးအသက်များကို ကျွန်မနီးကပ်စွာ ရှုရှိက်မိနေဖြီ။

အသက်ဘေးမှ လွှတ်မြောက်ရာ လွှတ်မြောက်ကြောင်းအတွက် ကျွန်မသည် တစ်ခုသော အရာကိုသာ အသုံးပြုရတော့မည်။

မာယာပရီယာယ်။

သွေးဆာနေသော လူရိုင်း လူယုတ်ကို လှည့်ဖျားခြင်းဖြင့်သာ....

သူ၏ ခက်ထန်မှုကို အလွန်အလွန်အံ့သွားနေသောင်လိုက်သည်။ ဤကား ပထမအဆင့်။ ထို့နောက် ကြောက်ချုံခြင်းကို ဖုံးကွယ်လျက်။

“အို. . . ဘဒ္ဒိုမှာ ဘာအပြစ်ရှိလိုလဲ အမောင်ရယ်”

အချို့သာနိုင်သမျှ အချို့သာဆုံးအသံဖြင့် မေးလိုက်ရသည်။ သူက ကောက်ကျေစ်သော အပြီးကို သူမျက်နှာပေါ်တွင် ပိုမိုပြန့်ကားစေလျက်။

“မိုက်မဲလှတဲ့မိန်းမ၊ ဒီတောင်ပေါ်ကို ငါက တကယ်ပဲ ဗလိန်တ်စာ ပူဇော်ဖို့လာတယ်ထင်နေသလား ဟင်၊ ဟေ့ ဒီမှာ ငါဆိုတဲ့ သတ္တုကာဟာ ဗလိန်တ်စာပူဇော်ဖို့ဆိုတာ ဝေလာဝေး၊ ဒီတောင်စောင့်နတ်ရဲ့၊ သူအသည်းကို တောင် ထုတ်စားလို့ရရင် စားထံ့တဲ့ အကောင် သိရဲ့လား၊ ဟား . . ဟား ဟား”

တစွေတစ်ကောင်လို သူရယ်လိုက်သံမှာ တောင်စောင်းနဲ့ရုံများ သို့ ပဲတင်ရိုက်သွားလေသည်။ တဟီးဟီးတဟားဟား အရူးတစ်ပေါ် ပမာ သံသေးသံကြောင်များဖြင့် ရယ်မောရင်းမှ ရှတ်ခြည်းအရယ်ရပ်ကာ

“ဟေ့. . . ဒီမှာ၊ နားထောင်လိုက်စမ်း၊ မင်းကိုသတ်ပြီး မင်းရဲ့၊ ရတနာရွှေငွေ တန်ဆာတွေကို ယူမလိုက္ခ၊ နားလည်းလား”

ကျွန်မ၏ မာယာကို နောက်တစ်ဆင့်သို့ တိုးမြှင့်ရတော့မည်။

“အမောင်ရယ်၊ ဘဒ္ဒိုရဲ့ ရတနာတွေလို့ မပြောပါနဲ့၊ တကယ်တော့ ဒါတွေဟာ အမောင်ပိုင်တဲ့ အမောင့်ပစ္စည်းတွေပဲမဟုတ်လား၊ ဘဒ္ဒိုရဲ့

အခိုရဝတီနှင့် ကုဏ္ဏလကေသာ ၂၆၄

အသက်၊ ဘဒ္ဒိုရဲ့အချစ်၊ ဘဒ္ဒိုရဲ့ ခန္ဓာကိုယ် ဘဝ၊ ဒါတွေကိုတောင် အမောင်
ပိုင်သေးတာပဲ၊ ဒီရတနာတွေကိုများ အမောင်ရယ်”

“တိတ်စမ်း”

အသံနက်ကြီးဖြင့် သူ ခက်ထန်စွာ အော်လိုက်ပုံမှာ တောင်တစ်ခု
လုံးပင် တုန်သွားသည်ဟု ထင်ရပါသည်။

“ဒီလို တောင်တောင်အီအီ စကားလုံးတွေကို ငါနားမလည်ဘူး၊
မင်းပိုင်တဲ့ ဥစ္စာက တဗြား ငါပိုင်တဲ့ ဥစ္စာက တဗြားပဲ၊ ငါဟာ သတ္တုကာ၊
ငါဟာ ရဲ့ပြောင်မြောက်တဲ့ ခိုးသားကြီး၊ မင်းဟာ ငါလုယက်သတ်ဖြတ်
ရမယ့်သူ၊ မင်းသာ ငါရဲ့ သားကောင် ဒါပဲ”

ဟေးဟေး ဟားဟား သူရယ်ပြန်သည်။

သူကား လူယုတ်မာတို့၏ ခက်ထန်ရိုင်းပျခြင်းများဖြင့် ဟီဟို ရူး
သွပ်သွားလေပြီ။

တောင်ချပ်ကြား လေပြင်သည် တရိုးရိုးတိုးဝင်တိုက်ခတ်နေဆဲ။
ကျွန်းမ၏ ဆံစများနှင့် ပဝါမြိုတ်တို့သည် လေတဗူးဟူးတွင် တလွှားလွှား၊
အောက်ခြေသို့၊ မမြင်သာဆိုသည့် နက်လျှစွာသော ချောက်ကမ်းပါးယံကြီး
ကို ကျွန်းမတစ်ချက်ဝင့်ကြည့်ဖြစ်သည်။

ကျွန်းမအချိန်ဆွဲနေ၍ မဖြစ်တော့ဟု သိလိုက်ပါပြီ။

“ကောင်းပါပြီ အမောင်၊ ကောင်းပါပြီ၊ ဘဒ္ဒိုနားလည်ပါပြီ၊ အ^၁
မောင့်ရှေ့မှာ ဘဒ္ဒိုဒူးထောက်အရှုံးပေးပါပြီ။ ဒါပေမယ့် နောက်ဆုံးအနေနဲ့
ဘဒ္ဒိုတစ်ခုတော့ အထူးတောင်းပန်ပါရစေ အမောင်ရယ်”

“ပြောစမ်း”

“ဘယ်လိုပဲ ဖြစ်ဖြစ် အမောင့်ကို ဘဒ္ဒိုချစ်မြှုချစ်လျက်ပါ”

“သွားစမ်းပါ အသုံးမကျတဲ့ အဲဒီစကားလုံးတွေ ရွတ်မနေနဲ့၊ သွေး
ရူးသွေးတန်းတွေ မြည်မနေနဲ့”

“ဘဒ္ဒိုရဲ့ နောက်ဆုံးအချိန်ကလေးမှာ ဘဒ္ဒိုချစ်တဲ့အမောင့်ကို
အားပါးတရကြီးကြည့်သွားပါရစေ၊ တကယ်တော့ ဘဒ္ဒိုက စချစ်ရသူ
မဟုတ်လား၊ ဒါဟာ ဘဒ္ဒိုအသက်ချမ်းသာပေးဖို့ တောင်းပန်တာမဟုတ်ပါ
ဘူး အမောင်ရယ်၊ ဘဒ္ဒိုရဲ့ နှလုံးသား အလိုဆန္တလေးကို ဖြည့်စွမ်းခွင့်ပြုပါ
လို့ တောင်းပန်တာပါ”

၁၄၀ ■ ချောင်းညီ

“နားကလောလိုက်တာကွား၊ ထို့၊ အဲဒီတော့ . . . မင်းက”

“အမောင့်ကိုလေ ရှုံးတည့်တည့်က၊ ဘေးက၊ နောက်ကျောကနေ ပြီး ဘဒ္ဒါချစ်တဲ့ အမောင့်ကို ဘဒ္ဒါရဲ့ အချစ်တွေနဲ့ နှုတ်ဆက်ပါရစေ၊ နောက် ဆုံးအချိန်မှာ အားပါးတရကြီးချစ်တဲ့မျက်စိနဲ့ ကြည့်သွားပါရစေ”

“ဉား . . ဉား ဒီအချိန်ထိ မိုက်မဲတုန်း၊ ရူးတုန်းပါလား၊ ဟီး . . ဟီး အေးလေ . . . ခွင့်ပြုရတာပ၊ ဟေ့ သိပ်ကြာမနေနဲ့၊ ဒါဟာ အချစ် နာလန်ထို့ အချိန်ကို မဟုတ်ဘူး၊ သေကာနဲ့ မိန်းမတစ်ယောက်ကို နောက် ဆုံး ရူးခွင့်ပေးတာ ကြားလား”

“ကောင်းပါပြီ အမောင်ရယ်”

ဦးစွာ သူနှင့်မျက်နှာချင်းဆိုင် ကျွန်းမရပ်လိုက်သည်။ သူ့လည်ကို ဖက်လျက် နာကျင်ရှိက်မောဟန်ဖြင့် ကျွန်းမယုယလိုက်သည်။ သူ့မျက်နှာ မှာ ကြောင်အမ်းအမ်းဖြင့် . . .

ထို့နောက် သူ့နောက်ကျော်။ ပခုံးကို ကိုင်ကာ ကျွန်းမပါးပြင်နှင့် ဖိကပ်လိုက်သည်။ ယုတ်မာရက်စက်ခြင်းများဖြင့် ပူလောင်နေသော သူ့ကိုယ်ငွေကို အောင့်အည်းရှာရှိက်ရသည်။

ထို့နောက် သူ့နောက်ကျော်။

“ဟေ့ ရူးကြာင်ကြာင် ကိစ္စတွေကို မြန်မြန်လုပ်စမ်း၊ ငါက မင်းကို . . .”

သူ့စကားကို ကျွန်းမ အဆုံးသတ်ခွင့်မပေးလိုက်တော့ပါ။

တောင်စောင်း ချောက်ထိပ်တွင်ရှိနေသော သင်းကိုယ်လုံးကြီးအား ကျွန်းမအားကုန် ဖိတွန်းချလိုက်တော့သည်။

“ဟေ့ . . ဟေ့ . . မင်း ငါကို . . . အောင်မယ်လေး လုပ်ကြပါဦး”

သွေးပျက်ချောက်ချား အသံနက်ကြီးက တောင်ကမ်းပါးနံရုံများ ကြောင့် အဆက်မပြတ် မစဲစတမ်း ပုံတင်မြည်ဟီးသွားသည်။

စိတ်ရှိတိုင်းပေါက်ခွဲလိုက်သော ရေအိုးတစ်လုံးပမာ သူ့ခန္ဓာကိုယ် ကြီးသည် တောင်စောင်း ချောက်စွယ်၊ ကျောက်ဆွဲ ကမ်းပါးများ တောင် အောက်ဆီသို့ ဒလိမ့်ခေါက်ကျွေး ကစ္စားကလျား မှုန်မှုန်ညာက်ညာက်။

အသံနက်ကြီးသည် တောင်နံရုံများတစ်လျှောက် ပုံတင်မြည်ဟီး ဆဲ။

အခိုဂံတီနှင့် ကုဏ္ဏလကေသာ ၂၆၆

သို့သော အော်ဟစ်လိုက်သူကတော့ သူအသံ သူကြားခွင့်ရတော့
မည်မဟုတ်။

ကျွန်မအဖို့ရာကား သူအော်လိုက်သော အသံ၊ သူကျသွားပုံသူ
အစိတ်စိတ်အမြဲမြဲ ကြေမွေသွားပုံတွေကို ဆက်လက်စိတ်မဝင်စားနိုင်တော့
ပါ။ သူကို ဤသို့ တွန်းချလိုက်ရပြီ ဟူ၍လည်း၊ ရန်သူကိုအောင်နိုင်ပြီဟူ
၍လည်း ထူး၍ ဝမ်းမြောက်မလာပါ။

မိမိအသက်ကို မိမိစောင့်ရှောက်ထားနိုင်ခဲ့ပါပကောဟူသော စိတ်
အာရုံဖြင့်သာ တည်ြိမ်စွာရှိနေကြောင်း ကျွန်မကိုယ်ကျွန်မတွေရှိရသည်။
သဘွဲ့က မရှိတော့။ ဒါပဲ ကျွန်မသိသည်။ ငါဆက်လက် အသက်ရှင်နေ
တယ်။ ဒါပဲ ကျွန်မသိသည်။

ထိုအသိနှင့်အတူ ထပ်ကြပ်မကွာ လိုက်ပါလာသော အခြားအသိ
တစ်ခုကာ။

“ရှင်သန်နေဆဲဖြစ်သော ဤဘဝ ဤအသက်ကို ရှေ့အဖို့ရာ
ဘယ် သို့ဆက်လက်မွေးမြှုမလဲ”

ကျွန်မ ရာဇ်ပြောပြည်သို့ ပြန်၍ မဖြစ်တော့ပါ။ စံအိမ်ပြန်၍ မ
ဖြစ်တော့ပါ။ တောင်ခြေတွင် ရောက်ကောင်းရောက်နေကြမည် ဖြစ်သော
ကာဋီကြီးတို့နှင့် တွေ့၍လည်း မဖြစ်တော့ပါ။ အဖအမိတို့နှင့် မျက်နှာချင်း
ဆိုင်ရန်လည်း မဖြစ်နိုင်တော့ပါ။

ဤတောင်ထိပ်ဝယ် ကျွန်မ၏ ဘဝတစ်ခုသည် ရှင်သန်လျက်
ပင် သေဆုံးကူးပြောင်းသွားခဲ့ပေပြီ။ ဘဒ္ဒ္ဒာ သူငြေးသမီးဟူသော
ဘဝဟောင်း ဦးခွံသည် ကျွန်မအတွက် ကွဲအက်ကြေမွေသွားခဲ့ပေပြီ။
ကျွန်မအတွက် ဆက် လက်ရှင်သန်ရမည့် ဘဝဦးခွံသစ်တစ်ခုကို
ရှာဖွေရတော့မည်။

စောရပပါတတောင်ပေါ်မှ ကျွန်မဆင်းခဲ့သည်။

သို့သော စတက်ခဲ့သည့်ဘက် မဟုတ်တော့။

တောင်၏ အခြားတစ်ဖက်သို့ ဆင်းခဲ့ခြင်းသာ ဖြစ်သည်။

စောရပပါတတောင်ကြီးသည် ကျွန်မဘဒ္ဒာ၏ ဘဝဟောင်းနှင့်
ဘဝသစ်ကို အကန်ခြားပေးလိုက်ပါပြီ။



ခြေီးတည့်ရာ ကျွန်မလျှောက်သွားနေမိသည်။
သူငြေးသမီး ဘဒ္ဒိဟူသော ဘဝဟောင်းနှင့် ရာဇြိဟ်မှ စံအိမ်
ဒေသဟောင်းသို့ ပြန်လှည့်ရန် မဖြစ်နိုင်တော့ဟူသော အသိက ကြီးစိုးနေ
သည်။ နောက်ကြောင်းကိုဖြင့် ပြန်လှည့်လို့ မရတော့ပါပြီ။ သို့ဆိုလျှင်
ရှေ့အဖို့ရာ ဘယ်သို့ဆက်လက် ရှင်သန်သွားရမည်နည်း။ ဒါကို ကျွန်မ
မသိပါ။ အနာဂတ်သည် ရှေ့မှောက်၌ ပျောက်ဆုံးနေပါသည်။

ဘယ်ကိုသွား၍ ဘာလုပ်ရမည်မှန်း မသိသော်လည်း စိတ်ထဲမှာ
တစ်ခုကိုတော့ အသေအချာပိုင်းဖြတ်ထားသည်။ စောရပပါတတောင်ကြီး
၏ ဤမှာဘက် တောင်စောင်းအတိုင်း ဆင်းလာခဲ့ပြီးသော ကျွန်မသည်
ဘဝဟောင်းဦးခွဲဟောင်းကို လုံးဝချေဖျက်ပယ်ခွာ၍ ဘဝသစ်တစ်ခုကို အပြီး
အပြင်တည်ဆောက်ရမည်။ ယခင်ဘဝနှင့် ဘာတစ်ခုမှ မဆိုင်တော့သော
ဘဝသစ်။

ဘာမှန်းမသိသည့် အနာဂတ်ခရီးအတွက် ကျွန်မခြေလှမ်းများ
အားကောင်းမောင်းသန် ဖြစ်နေဖို့ အရေးကြီးသည်။ နောက်ပြန်လှည့်မကြည့်
စတမ်း။



စိမ်းညီးသော အရိပ်အာဝါသနှင့် အမိုးနိမ့်နိမ့်အဆောက်အအုံများ။
 မိုးခိုးတလူလူ တဲ့တန်းများ။ သစ်လုံးဝင်းထရံများ။
 သည့်ထက်ပို၍ ထူးခြားသည်က ညီမောင်သော ဝတ်ရုံကြီးများ
 တဖော်ဖော်ဖြင့် ဟိုမှ သည်မှ လူပ်ရှားသွားလာနေသူများပင် ဖြစ်သည်။
 ကျွန်ုမန္ဒြုံး လုံးဝစိမ်းသော မြင်ကွင်းပင်။

ဤတစ်ချက်တည်းနှင့်ပင် ဤနေရာဤအေသကို ကျွန်ုမရွေးချယ်
 ဆုံးဖြတ်လိုက်သည်။ ဘဝဟောင်းကို မြှုပ်ကွယ်လျက် ဘဝသစ်ကို စတင်
 ချင်သူအဖို့ ဤပိုဘိ တစ်စိမ်းတစ်ရုံဆန်အေသ ဝန်းကျင် အသိက်အဝန်း
 သည် အသင့်တော်ဆုံးပင် ဖြစ်ပေသည်။

ဤအေသသစ်တွင် ဘယ်သူတွေ နေနိုင်သလဲ၊ ဘာတွေ လုပ်ကြသ
 လဲ၊ ဒါတွေကို ကျွန်ုမ လေ့လာရူးစမ်း မနေချင်တော့။ အရေးအကြီးဆုံးက
 ဤနေရာသစ်တွင် ကျွန်ုမကိုယ်ကျွန်ုမ လုံးဝ ဥသုံး ပျော်ဝင်သွားစေဖို့ပင်
 ဖြစ်သည်။

ထို့ကြောင့် အရာမ်တံတိုင်းသဖွယ် တည်ဆောက်ထားသော သစ်
 လုံးဝင်းတဲ့သို့ ကျွန်ုမတုံးဆိုင်းမဲ့ ဝင်သွားလိုက်သည်။

“ဟေ့. . .မင်း ဘယ်သူလဲ. . .ဘယ်ကလဲ”

ညီမောင်သော သက်နှုန်းလိုလို ဝတ်ရုံဖော်ဖော်ကြီးတွေ ဝတ်ဆင်
 ထားသူများက လုမ်းမေးကြသည်။ သူတို့အသားအရေများမှာလည်း
 ညီညာစ် ညစ်။ သူတို့အသွင်ကလည်း စူးစူးရဲရဲ။ စင်မြင့်များ၊ ခုံတန်းများ၊
 ကွပ်ပျစ် များပေါ်မှ လူများကလည်း ကျွန်ုမကို လုမ်းကြည့်နေကြသည်။

၁၅၂

သို့. . .တော်တွန်းတို့၏ အရာမ်တစ်ခုပါလား။

ଗୁଣ୍ଡମରାଣେଗୁଚୁବ୍ଦାଃତ୍ୟନ୍ତିଃ । ଅଶୀର୍ଵଦିଃମର୍ଯ୍ୟାପିନ୍ଦି ପ୍ରେସାଧିକରିତ୍ୟନ୍ତିଃ ।

“တပည့်တော်မကို ရဟန်းပြုပေးစေလိုပါတယ်”

တက္ကာတွန်းဆရာတိုးအခါး၊ ကျွန်မနားဝိုင်းအုံလာကသည်။ သူတို့

တတ္ထေ၏ နီးကြန်စူးရဲမျက်လုံးများကို ကျွန်မရဲရဲပုံပင် ရင်ဆိုင်လိုက်သည်။

“တပည့်တော်မကို ရဟန်းပြုပေးလိုပါတယ်”

အတိအကျ အရှင်းလင်းဆုံးအသံဖြင့် ထပ်ပြောလိုက်သည်။

ထိအခါမ သူတို့ထဲက တစ်ယောက်က မေးလာသည်။

“အညုံစားရဟန်းဖြစ်ချင်သလား၊ အမြတ်စားရဟန်းဖြစ်ချင်သ

၁၁၃

ကျွန်မလည်ကိစ္စင့်၊ မျက်နှာဝင့်၏ ပြန်ဖြေလိုက်သည်။

“အရှင်တို့ သာသနာမှာ အမြတ်ဆုံးဆိုတဲ့ ရဟန်းအဖြစ်ကို ရချင်ပါတယ်”

“ဒီမှာ မိန်းမင်္ဂလာ၊ မင့်နာမည် ဘယ်သူလဲ”

“အဲဒါ အရေးမကြီးပါဘူး အရင်တို့”

“မင်းဘယ်ကလဲ”

“ဒါလည်း အရေးမကြီးပါဘူး အရှင်တို့၊ တပည့်တော်မကို အရှင်တို့ သာသနာများ အမြတ်ဆုံးရဟန်းမဖြစ်အောင် ပြုပေးကြဖို့သာ အရေးကြီးပါတယ်”

ເຄຫຼາໝູ ຕິດຕັ້ງສົດຕົວລະບຸກະເປົ້າ: ເມືອງຫຼັກທີ່ຈະໄດ້ຮັບໃຫຍ່ນີ້။

“မင်း တကယ်ပဲ အမြတ်စားရဟန်းဖြစ်ချင်သလာ”

“တပည့်တော်မ ဆုံးဖြတ်ပြုးပါပြီ”

“အေး . . . ဒါဆိုရင် ငါတို့ကလည်း မင့်ဆန္ဒအတိုင်း ပြုပေးရမှာ
ပေါ့၊ ဒါပေမယ့် မင်းရဲ့ လှပရှည်လျားပြီး သန့်စွမ်းနက်မှာင်တဲ့ ဆံပင်တွေ
ကို အဆုံးခံနိုင်ပါမလား”

“ဘယ်လိုနည်းနဲ့ဖြစ်ဖြစ်တပည့်တော်မ ဆံပင်တွေကို အဆုံးခံနိုင်ပါတယ်”

အခိုဂံတီနှင့် ကုဏ္ဏလငေသာ ၂၂ ၁၅၃

“ဟေး.. စဉ်းစားပြီးဖြေနော်၊ ငါတို့ဆီမှာ အည့်စား၊ အမြတ်စား ဆိုပြီး နှစ်မျိုးရှိတယ်၊ တို့အယူဝါဒအရ ဆံပင်တွေကို ကတ်ကျေးတို့၊ စားတို့နဲ့ ရိတ်ဖြတ်ပြီး ရဟန်းပြုရင် အဲဒါ အည့်စားရဟန်းပဲ၊ အမြတ်စား ရဟန်း ဖြစ်ချင်ရင်တော့ အစကတည်းက အနာခံရလိမ့်မယ်”

“ဘယ်လို အနာခံရမှာပါလဲ အရှင်တို့”

“ကတ်ကျေးတို့၊ စားတို့ မသုံးဘူး၊ မရိတ်ဖြတ်ဘူး၊ ဆံပင်တွေကို ထန်းစွေမှုတ်နဲ့ ညုပ်ပြီး နှစ်ပစ်မှာ၊ အဲဒါမှ အမြတ်စားဖြစ်မှာ”

“ဘာကြောင့်ပါလဲ အရှင်”

“ကိုယ်ကာယကို များနိုင်သမျှ များများနိုင်စက်ပေးရမယ်၊ နာကျင် မှုကို အပြင်းထန်ဆုံး ခံရမယ်၊ ခန္ဓာကိုယ်ကို ပြင်းပြင်းထန်နှိုင်စက်ပေး လေလေ၊ ဝိညာဉ်အတွေဟာ တောက်ပြောင် မြင့်မြတ်လာလေလေပဲ၊ ဒါ ကြောင့် အမြတ်စားရဟန်း ဖြစ်ချင်ရင် ဆံပင်ပယ်ကတည်းက အနာခံ၊ ခုက္ခခံ၊ အဆင်းခဲခံခြင်း ကျင့်စဉ်နဲ့ စတင်ရမှာ ဖြစ်တယ်၊ ဘယ့်နှယ့်လဲ”

ကျွန်ုမတစ်ချက်ပြုးပြီး ဖြေလိုက်ပါသည်။

“ထန်းစွေမှုတ်သာ ဆောင်ခဲ့ကြပါတော့ အရှင်တို့..”

*

ဦးရေခွံတစ်ခုလုံး ပဲထွက်ကွာကျကုန်ကြပြီဟု ထင်ရသည်။ တထုတ်ထုတ် တပြင်းပြင်းအသံများနှင့်အမျှ အသည်းခိုက်သော နာကျင်မှုက ရူးခနဲ ရူးခနဲ ဆောင့်တိုးသည် နာလွန်းသဖြင့် ဖိကိုက်ထားရသော နှုတ်ခမ်း မှုလည်း သွေးပေါက်ပေါက်ယိုစီးသည်။ မျက်ရည်ပူတို့ကလည်း အတော မသပ်။ သို့သော်

အမြတ်စားရဟန်းမဖြစ်ချင်လွန်းသော အာရုံကို ညွတ်လျက် စော နာကို ကျွန်ုမအစွမ်းကုန် အောင့်အည်း ကြိတ်မိတ်ခဲ့ခဲ့သည်။

နာကျင်လွန်းသော်လည်း ထန်းစွေမှုတ်အကြား အဆုပ်လိုက်၊ အ ထွေးလိုက်ပါသွားသော ဆံပင်တွေကို ကြည့်ရင်း ကျွန်ုမ၏ ဘဝဟောင်းမှာ အကြွင်းအကျန်ရှိရှိသမျှတို့ လုံးဝ ကင်းစင်သွားပြီဟု ခံစားကြည်နှုံးရသည်။

တက္ကတွန်းတို့၏ အရာမ်သည်ကျွန်ုမအတွက် တကယ့်ခိုလှုံးရာ ဘဝသစ်ကို စတင်ရာ ဘူမိနှက်သန်ဖြစ်ခဲ့ပေပြီ။ ဆရာအရှင်တို့ညွန့်ကြား သော တရားအဆုံးအမများ၊ ကျင့်စဉ်များကို နေ့မှန်းသွေ့မှန်းမသိအောင်ပင်

၁၅၄ ■ ချို့ညီညီ

ကျွန်မလေ့လာကျင့်ကြီးခဲ့သည်။ ထူးဆန်းသော အယူဝါဒနှင့် ခက်ခဲပင်ပန်း
သော ကျင့်စဉ်များ၏ ကျွန်မ အမွှေလျှော်ကြီး မွှေလျှော်ခဲ့သည်။

အချိန်တွေ ဘယ်လောက်ကုန်ဆုံး ကြာညာင်းခဲ့သည် ကျွန်မ
အမှတ်မထားမိ။ ကျွန်မသည် အတိတ်ဟူသော အရာကိုလုံးဝ ပယ်စွာလျက်
ပစ္စဖွန့်၌ နေထိုင်ကာ အနာဂတ်သို့ ရှေ့ရှုံးတည်နေသူသာ ဖြစ်သည်။

ဤသို့ဖြင့်ပင် တစ်ခုသော တစ်နေ့သို့ ရောက်လာခဲ့သည်။

ထိုနေ့ကား ကျွန်မ၏ ဘဝသစ်၊ လူသစ်၊ စိတ်သစ်အဖြစ်ကို အား
လုံးက တလေးတစား အသိအမှတ်ပြုလိုက်သော နေ့ပင် ဖြစ်လေသည်။

ထန်းစွေမှုတ်ဖြင့် နှုတ်ခဲ့သော ဆံပင်များနေရာ သွေးသံရဲရဲ စိမ့်
ထွက်ယိုစီးကာ အနာတရဖြစ်ခဲ့သော ဦးရေပြားများဆီမှ ဆံပင်အသစ်များ
နောက်ထပ်ပေါက်လာသည်ကို ကျွန်မ သတိမထားမိ။

“ကြည့်ကြစမ်း၊ သူ့ဆံပင်အသစ်တွေ ပေါက်လာပုံက အစုလိုက်
အစုလိုက် နားတောင်းလိုပဲ၊ အကွင်းလိုက်၊ အစိုင်းလိုက် ပေါက်လာကြပါ
ကလား”

“နားတောင်းပမာ အစုလိုက် အစိုင်းလိုက် ဆံပင်ရှိသူ တဏ္ဍတွန်း
မ”

ကုဏ္ဏလကေသာဟူသော အမည်နာမသစ်သည် တဏ္ဍတွန်းလော
ကမှ အားလုံးသော ပုဂ္ဂိုလ်တို့က ပေးအပ် ချီးမြှင့်လိုက်သော ဘွဲ့နာမပင်
ဖြစ်တော့သည်။

ကျွန်မ ဤအမည်ကို နှစ်ခြိုက်ရှုတ်ယူစွာပင် ခံယူလိုက်ပါဖြီ. . .။

နားတောင်းပမာ အစုအစိုင်းလိုက် ဆံပင်ရှိသူ တဏ္ဍတွန်းရဟန်းမ
(သို့မဟုတ်) ကုဏ္ဏလကေသာ။

*

ကုဏ္ဏလကေသာဟူသော ဘွဲ့နာမသစ်ကို ခံယူရရှိလိုက်ခြင်းသည်
ပင် ကျွန်မအတွက် တစ်ဆစ်တစ်ကွဲ ချီးလှည့်တိုးတက်ရန် လမ်းစ, ခင်းပေး
လိုက်သလို ဖြစ်လာခဲ့ပေသည်။

ကျွန်မ ကုဏ္ဏလကေသာ ဖြစ်ခဲ့ပြီးနောက် လပိုင်းအတွင်းမှာပင်
တစ်စုံတစ်ခုကို သိရှိလာသည်။ ယင်းမှာ ဤတဏ္ဍတွန်းအရာမျိုး ကျွန်မ
ဆက်လက်နေထိုင်ဖို့ မသင့်တော့ဟူသော အချက်ပင် ဖြစ်သည်။

ଆଲ୍ଲାମପଟ୍ଟିଙ୍କ ଗୁଣ୍ୟବର୍ତ୍ତନା ୧୯୭

တက္ကတွန်းဆရာတို့၏ အယူဝါဒ မှန်သမျှကို ကျွန်မဆည်းပါဖြိုး
ပြီ။ ခက်ခဲသော ကျင့်စဉ်မှန်သမျှကို ကျွန်မကျင့်သုံးဆောက်တည်ခဲ့ပြီးပြီ။
တက္ကတွန်းတို့၏ တရားအယူမှန်သမျှကို နှုတ်တက်အာရုံဆောင်ခဲ့ပြီးပြီ။
ဤဇာတ်ကျွန်မဆက်လက် ဆည်းပါး ကျင့်ကြံအားထုတ်ရန် အတတ်
ပညာမကျွန်တော့။ သူတို့၏ ပညာဝါဒမှန်သမျှ ကျွန်မချောက်ချားမွေနောက်
တတ်မြောက်ခဲ့ပေပြီ။

သည့်ထက်မြတ်သော、ထူးသော တရားအယူဝါဒရှိရည်ဟု
ကျွန်မ အလိုလို သိလာသည်။ ကျွန်မသည် ဤမျဖင့် ရပ်တန်ကုန်ဆုံးသွား
ရမည့်သူ မဟုတ်။ ဤတဗ္ဗတွန်းတို့၏ နေရာနှင့် ကမ္မာလောကသည် ကျွန်
မအတွက် ကျော်းမြောင်း ကြပ်တည်းလာသည်။

သာလွန်မြင့်မြတ်သော တရားအယူဝါဒနှင့် ကျင့်စဉ်တို့အတွက် ကျွန်မကြိုးနေရကို စွန်းခွာရပေမည်။ ကြိုးလောကတွင် ရှိနေမည့် မြတ်မြတ် ထက်မြတ်သော တရားဝါဒတို့ကို လေ့လာရန် ကျွန်မခရီးလှည့်ရမည်။ တိုးတက်မြင့်မားလိုသည် တစ်နေရာတည်းတွင် ဖွဲ့ဖြိုးတွယ်မနေရ။

ကုန္တာလကေသာကို ကျယ်ပြောသော တရားအယူကမ္မာလောက
ကြီးက လာလှည့်ဟု ဖိတ်ခေါ်နေပေါ်။

*

နေပါဒ်၊ ကျေးဇူာ၊ နိဂုံး၊ မြို့ကြီး၊ မြို့သယ်တို့မှုသည် မင်းနေပါည်
အထိ ပညာရှိများရှိသည်ဟု သတင်းကြားရတိုင်း ထိနေရာသို့ ကျွန်မအ
ရောက်သွားသည်။ တပည့်ခံကာ တတ်သီအပ်သမျှပညာတို့ကို သင်ယူလေ့
လာသည်။ ဝါဒအသစ်တွေ အသစ်တွေကို စူးစမ်းသည်။ ကျက်မှတ်ရွတ်ဖတ်
သည်။

ဆရာတို့ကလည်း များလှသိခြင်း၊ သင်ယူစရာတို့ကလည်း
များလှသိခြင်း။ သို့သော် ကျွန်မမမောမပန်း လှည့်လည် သင်ယူခဲ့သည်ဘာ။
အယူဝါဒ၊ အတတ်ပညာ သမုဒ္ဒရာကြီးထဲ၌ ဖျော်ဆွင်တက်ကြစွာ ကူးခပ်ခဲ့
သည်။

ဤသိဖြင့် တစ်နေရာပြီး တစ်နေရာ၊ တစ်ဆရာပြီး တစ်ဆရာ၊
တစ်ဝါဒပြီး တစ်ဝါဒ ကူးပြောင်းလှည့်လည် ဆည်းပူးခဲ့သည်၏ အခြားမဲ့
။...

၁၅၆ ■ ချောင်းညီ

အဆုံးတစ်နောက် ကျွန်မ ကုဏ္ဏလကေသာ တက္ကတွန်းရဟန်းမ အား ဝါဒအပြိုင်ပေးနိုင်စွမ်းသူ မရှိတော့သော အဖြစ်သို့ ဆိုက်လာတော့သည်။ သင်ယူစရာမှန်သမျှ သင်ယူခဲ့ပြီး တတ်စရာ မှန်သမျှကို တတ်ခဲ့ပြီး ဖြစ်သော ကျွန်မအတွက် ယျဉ်ပြိုင်ဘက်ကင်းမှုလာသောအခါ ကမ္မာလောက်းသည် ပျင်းရိဖွယ်ခြောက်သွေသွားချေပြီ။

အသိနည်း။ ကုဏ္ဏလကေသာ တက္ကတွန်းရဟန်းမ င့်အား တရားဝါဒယျဉ်ပြိုင်နိုင်သူ၊ ငါပညာကို ဝေဖန်ပြစ်တင်စစ်ဆေးနိုင်သူ ဤလောကမှာ မရှိတော့ဘူးတဲ့လား၊ လာကြမ်းစမ်းပါလေ။

လောက်းကို ကျွန်မ စိန်ခေါ်လိုက်ပေပြီ။

မြို့ရွာနိုင်းတစ်နေရာမှ တစ်နေရာ ကျွန်မခရီးလှည့်ခဲ့သည်။ ရောက်သည့်နေရာတိုင်းမှာ ကျွန်မ၏ စိန်ခေါ်ချက်ကို လွှင့်ထုတ်သည်။

နားတောင်းပမာ အစုလိုက် အစိုင်းစိုင်း ဆံပင်ရှိတဲ့သူ၊ တစ်ထည် တည်းသော အဝတ်ကိုသာ ဆင်မြန်းပြီး လှည့်လည်သူ တက္ကတွန်းမ ကုဏ္ဏလကေသာက ဝါဒယျဉ်ပြိုင်အနိုင်ပြောဆိုမယ့် ပြိုင်ဖက်များကို ဖိတ်ခေါ်လိုက်တယ်၊ စုံသူထွက်ကြ”

မြို့ရွာနိုင်းတစ်ခုပြီးတစ်ခုသာ ကုန်ဆုံးသွားသည်။ ကျွန်မ၏ စိန်ခေါ်သံကို ပြန်တဲ့လက်ခံမည့် တစ်ဦးတစ်ယောက်မှ ထွက်ပေးမလာခဲ့။

ဘယ်သို့လဲ၊ မဏီမအေသမှာ ဝါဒရှင်၊ အတတ်ပညာရှင်ဤမျှ ဆွဲရှားခေါင်းပါးနေပြီလား ကုဏ္ဏလကေသာရဲ့ စိန်ခေါ်သံကို ဖက်ပြိုင်တဲ့ပြန်မယ့် သူတစ်ယောက်မှ မပေါ်လာတော့ဘူးတဲ့လား၊ အယူဝါဒတို့ထွန်းကားရာ မဏီမအေသဆိုတာကြီး ဘယ်လိုဖြစ်သွားပြီလဲ။

ယျဉ်ပြိုင်ဖက်မဲ့ ဝါဒရှင်တစ်ဦး၏ အဖြစ်ကား ပျင်းရိုင်းငွေဖွယ်ကောင်းစွာ၊ စစ်သူရဲ့ကြီး၏ အစွမ်းသည် စစ်ပွဲအားဖြင့်သာ ထင်ရှားစမြဲ။ ပညာရှင်ဝါဒရှင်၏ အစွမ်းသည်လည်း တရားယျဉ်ပြိုင်၊ တရားစစ်ထိုးပွဲဖြင့်သာ ထင်ရှားစမြဲ။ ဤသို့သာဆိုပါက ကျွန်မ၏ ဝါဒရှင်ပညာစွမ်းသည် ဂုဏ်သတင်းဟိတ်၊ အသံတိတ်ရတော့မည်။

မကျေနပ်နိုင်၊ အီမ်မှဆွဲထုတ်ပြီးသော ဓားကောင်းဆိုတာ တစ်ခု ခုကို ခုတ်ဖြတ်ရမှဖြစ်မည်။ ကျွန်မ၏ စိန်ခေါ်ပွဲ၊ တိုက်ပွဲလှန်းပူးပူးဟာကို ပိုမိုထိရောက်သောနည်းဖြင့် ဖွင့်လှစ်ရတော့မည်။

ဟင်း . . ကုဏ္ဏလကေသာလေ. . . .

ရွာ၊ နိဂုံး၊ မင်းနေပြည်ရောက်ရာဒေသ၏ တံခါးဝမှာ သဲပုံတစ်ခု
ပြုလုပ်လိုက်သည်။ ထိုသဲပုံထက်တွင် သပြေခက်ကို နိုက်ထူလိုက်သည်။
ထိုနောက်အနီးရှိ အထူးအဆန်းငါးငါးအုပ်ကြည့်နေကြသော သူငယ်များကို
ကျွန်းမမှာကြားလိုက်သည်။

“နားထောင်ကြစမ်း သူငယ်တို့၊ ဟောဒီသပုံပေါ်မှာ ဟောဒီသပြေ
ခက် နိုက်ထူထားတယ် တွေ့လား၊ ဒီသပြေခက်ဟာ ဝါဒရှင် တက္ကတွန်းမ
ကုဏ္ဏလကေသာ နိုက်ထူသွားတာ၊ ဟုတ်ပြီနော်၊ သပြေခက်ရှင်က ပြောသွား
တဲ့ စကားကိုလည်း မှတ်ထားလိုက်ကြ၊ ဝါဒယဉ်ပြုင်အနိုင်လုပ္ပါး ဆင်နဲ့လို
တယ်ဆိုရင် ဒီသပြေခက်ကိုသာ ဆွဲနှုတ်လိုက်၊ နှင်းနှုပ်ကြိုတ်ဖျက်လိုက်၊
အဲဒါဟာ စိန်ခေါ်ပွဲကို လက်ခံလိုက်ခြင်းရဲ့ အထိမ်းအမှတ်ပဲ၊ မှတ်မိတယ်
နော်၊ မည်သူမဆို ကုဏ္ဏလကေသာနှင့် ဝါဒယဉ်ပြုင်လိုပါက ဤသဲပုံပေါ်
မှ ဤသပြေခက်ကို ဆွဲနှုတ်ကြိုတ်ဖျက်နိုင်ပြီ၊ ဟုတ်ပြီလား”

သပြေခက်နိုက်ထူထားရာ အရပ်၌ ကျွန်းမခုနစ်ရက်တာမျှ အချိန်
ပေးကာ နေထိုင်စောင့်စားသည်။ ဤခုနစ်ရက်အတွင်း သပြေခက်ကို ချေ
ဖျက်မည့်သူ ပေါ်လာစမ်းပါစေဟု မျှော်လင့်ကာ အားမွေးထားသည်။

ခက်များ ခက်ရချည့်၊ ခုနစ်ရက်တွေသာ အလီလီပြီးဆုံးခဲ့သည်။
သပြေခက်တွေသာ သဲပုံပေါ်မှာ ညီးခြောက်သွားကြသည်။ ဆွဲနှုတ်ကြိုတ်
ချေမည့် ပြုင်ဖက်ကား တစ်ဦးတစ်ယောက်မှ မပေါ်လာ။

ဘယ်သို့လဲ လောကကြီးဗျား။

ကုဏ္ဏလကေသာကို ဝါဒချင်းပြုင်အနိုင်လုရဲသူ တစ်ဦးတစ်
ယောက်မှ ဒီကမ္မာမြေပေါ်မှာ မရှိတော့ဘူးတဲ့လား. . . .

ညီးခြောက်သွားသော သပြေခက်ကို ကျွန်းမဘာသာ ကျွန်းမပြန်
လည်နှုတ်ယူကာ ထွက်ခွာခဲ့ရပြန်သည်။

အင်း. . .လှည့်လည်စရာနေရာလည်း မကျွန်းတော့ပါလား၊ နော်း
တစ်နေရာရာတော့ဖြင့် ရှိတန်ကောင်းသေးရဲ့၊ အိုး. . .ဟုတ်ပြီ၊ သာဝတ္ထိမင်း
နေပြည်း. . .သာဝတ္ထိမင်းနေပြည်း။



မြို့တံဌးအနီးတွင် သဲပုံတစ်ခုပြုလုပ်လိုက်သည်။ ပြီးတော့ သပြေ
ခက်ကို ထိုးစိုက်လိုက်သည်။ ထို့နောက် အနီးရှိကလေးသူငယ်များအား
စိန်ခေါ်သံစကား မှာကြားလိုက်သည်။

“ကလေးတို့ မှတ်မိကြပြီနော်၊ ဒီသပြေခက်ကို စိုက်ထူသွားသူဟာ
ကုဏ္ဏလကေသာ တက္ကာတွန်းမ၊ သူနဲ့ ဝါဒချင်းပြုင်လိုရင် ဒီသပြေခက်ကို
ဆွဲနှစ်ပြီး ကြိတ်ချေဖျက်ဆီးပစ်၊ မင်းတို့ စောင့်ကြည့်နေစမ်း၊ ဘယ်သူလာ
ပြီး ဆွဲနှစ်ပစ်မလဲဆိုတာ၊ ပြီးတော့ ငါကို လာပြော၊ မင်းတို့ရဲ့ ဟောဒီ
သာဝတ္ထိနေပြည်တော်အတွင်း လှည့်လည်နေမှာပဲ၊ တစ်နေရာမဟုတ် တစ်
နေရာရှုံးနေမှာပဲ၊ ငါကို ရှာရတာ လွယ်ပါတယ်ကွယ်၊ ဟောဒီမှာ ငါဆံပင်
တွေက နားတောင်းတွေလိုပဲ၊ အကွင်းလိုက် အကွင်းလိုက်ပေါက်နေတာ
မင်းတို့မြင်တဲ့အတိုင်း . . .”

ကျွန်ုံမက ပြီးကြည့်နေသော်လည်း စိုင်းအုံနေသော ကလေးများ
ကမူ ကျွန်ုံမကို ကြောက်ချုံးဟန်ဖြင့် မသိမသာ နောက်သို့ ရဲသွားကြသည်။

“မှတ်ထားနော်. . . ကလေးတို့”

ကျွန်ုံမမြို့တွင်းသို့ ဝင်ခဲ့သည်။ သာဝတ္ထိနေပြည်တော်၏ လမ်းမ
လမ်းသွယ်များ၊ ဈေးရုံများ၊ တိုက်တာများကို လှည့်လည်ကြည့်ရှုသည်။
ရုတွေက ကျွန်ုံမကို စိုင်းကြည့်ကြသည်။ ကလေးသူငယ်တို့အား မှာကြား
ခဲ့ရခြင်း၏ ထိရောက်ပုံကို တွေ့ရသည်။ သာဝတ္ထိသားများ ကျွန်ုံမကို သိနေ
ကြပြီး ပန်းသတင်းလေည့်းဆောင်ခဲ့ပြီ။

“ကုဏ္ဏလကေသာတဲ့”

အခိုရဝတီနှင့် ကုဏ္ဏလကေသာ ၂၁၃

“ဆံပင်တွေ ပေါက်နေလိုက်ပုံ ကြည့်စမ်း”

“တစ်ထည်တည်းသော အဝတ်ကို ဝတ်တာတဲ့”

“ဝါဒပြိုင်ဖို့ အရပ်ရပ်အေသ လှည့်လည်ခဲ့ပြီးပြီဆိုပဲ”

ထုတ္တံစားစားရှိလိုက်ပါဘိတော့၊ သူတို့ချင်း တီးတိုးပြောသံများကို
ကျွန်းမမကြားယောင်ပြုလျက် တစ်လမ်းဝင်တစ်လမ်းထွက်လျှောက်ခဲ့သည်။
နေလုံးမြင့်တက်ခဲ့ပြီ။

သာဝတ္ထိ၏ နေ့လယ်ခင်းသည် တောက်ပသော နေရာင်ဖြင့် ပိုမို
ပူန္နားလာခဲ့ပေပြီ။ ကျွန်းမတစ်နေရာဝင်၍ ဆွမ်းစားသည်။ တစ်ခုခုတော့
ထူးခြားလိမ့်မည်လား မသိ။ အခြားနေရာများနှင့်မတူ။ ဤသာဝတ္ထိမြေပေါ်
ရောက်လာချိန်မှာ ကျွန်းမတစ်တွေ ပိုပြီးတက်ကြေနေခဲ့သည်။ ကျွန်းမကိုယ်
တွင်းမှ သေးလှည့်ပတ်မှုကလည်း ပိုပြီး လျင်မြန်နေသလို ခံစားရသည်။
ဝါဒပညာစွမ်း၏ အရှိန်အစောင်တို့သည် မွေးညှင်းပေါက်တစ်ပေါက်ချင်းဆီ
မှ တံလျှပ်ငွေများနှယ် လျှော်လက်ထွက်ပုံနေသလို ခံစားရသည်။

ပြောကြစေတမ်းဆိုလျှင် ပြိုင်ဘက်သားရှုနှင့်တွေ့ရတော့မည့် ခြေသံ့
မတစ်ကောင်လို ကျွန်းမသွေးတွေ ဆူဝေနေသည်။ ဒီနေ့တော့ဖြင့် ပွဲကောင်း
ပွဲကြီး ပိုချီးရတော့အုံဟု ကျွန်းမအလိုလိုသိနေသည်။

ထိုကြောင့် ဆွမ်းကိုစွဲပြီးသည်နှင့် မြို့တံခါးသို့ ကျွန်းမပြန်လာခဲ့
တော့သည်။ တံခါးဝါဒ သဲပုံ၊ သဲပုံပေါ်မှ သပြောက်။

အလို. . .။ ကျွန်းမမျက်စိ မောက်မှားခြင်း မဟုတ်တန်ရာ။

သဲပုံထက်မှာ သပြောက်မရှိတော့။ ကလေးသူငယ်တွေကတော့
သဲပုံအနီးမှာ ဂိုင်းအုံလျှက်။ ကျွန်းမခြေလှမ်းတွေ မြတွင် ထိသည်မထင်ရ။
တံပိုးခရာသံကြားလိုက်ရသော တိုက်ဆင်တစ်ကောင်လိုခံစားလိုက်ရသည်။
သပြောက်. . .သပြောက်က သဲပုံပေါ်မှာ မရှိတော့။

သဲပုံအနီး ကျွန်းမခြေစုံရပ်လိုက်သည်။

ဝမ်းမြောက်ဖွယ်ကောင်းစွာ။ ကျွန်းမစိုက်ခဲ့သော သပြောက်သည်
သဲပုံခြေရင်းတွင် အပိုင်းပိုင်း အပြောတ်ပြတ် ဖြစ်နေပေပြီ။ သဲမှုန့်များကြား
တွင် အစိတ်စိတ်အမြှာမြှာ ဖြစ်နေကြပြီ။

“ကလေးတို့. . .ဒါ. . .ဒါ ဘယ်သူ လုပ်လိုက်တာလဲ ပြောကြ
စမ်း”

၁၆၀ မြ ချောင်းလို

ရဲတင်းသွက်လက်သော ကလေးတစ်ယောက်က ကျွန်မကို မေ့ကြည့်၍ ဖြေသည်။

“ကျွန်တော်တို့ လုပ်လိုက်တာပဲ တူးတူးမကြီး”

ကျွန်မ စိတ်ပျက်သွားသည်။ ဝါဒရှင်တစ်ယောက်ယောက်က
ဖျက်ဆီးလိုက်တာမဟုတ်ဘဲကလေးများဆော့ကစားနင်းချေလိုက်ခြင်းဆိုရင်
တော့။

“အဲဒီလိုပ်စိုး ကျွန်တော်တိုးကို ခိုင်းလိုး”

“အို..ဟုတ်လား၊ ဘယ်သူက ခိုင်းတာလဲ ပြောစမ်း၊ ပြောစမ်း”

ဖျဉ်းခနဲဖြစ်သွားသော တစ်ကိုယ်လုံးရှိ သွေးကြောများ၏ တိုးဆောင့်မှုကို သိသိမှတ်မှတ်ကြီးခံစားလိုက်ရသည်။

“ତାରା:ଫଳିତ୍ୟାଙ୍କି: ଅଗନ୍ଦିତାରୀପୁତ୍ତରା ମହେରମୁଦ୍ରିତଙ୍କି:ଗ”

“ဘ. . . ဘ. . . ဘယ်သူ. . . ဘယ်လို”

“ဒီလိုပျာ၊ အရှင်သာရိပုတ္တရာက မထောရ်မြတ်ကြီးဟာ တစ်ပါး
တည်းဆွမ်းခံထွက်လာတယ်၊ ဒီနားရောက်တော့ ဒီသဲပုံကြီးနဲ့ သပြေခက်ကို
တွေ့တော့ ကျူပ်တို့ကို မေးတယ်၊ ကျူပ်တို့ကလည်း တဘုတ္ထုန်းမကြီး ပြော
တဲ့အတိုင်း ပြောလိုက်တယ်။ ဒီမှာတင် မထောရ်မြတ်ကြီးက ကျူပ်တို့ကို
အဲဒီသပြေခက် ဆွဲနှစ်နှင်းနှိပ် ကြိတ်ချေလိုက်ကြလို့ ဆိုတယ်၊ အဲဒါကြောင့်
ကျူပ်တို့လည်း လုပ်လိုက်တာပဲ”

မုတ္ပုမရဲအသွင်ဖြင့် ကလေးတစ်ယောက်က ဆက်ပြောသည်။

“လုပ်တာတော့ ကျွန်တော်တို့ပါ၊ ဒါပေမယ့် မထောရ်မြတ်ကြီးက
လုပ်ခိုင်းလို့ လုပ်ရတာနော် တက္ကာတွေ့န်းမကြီး”

“କି ଯାହାପେଇନ୍ଦ୍ରିୟଙ୍ଗୁୟ”

ତର୍ବାଃତତ୍ତ୍ଵକ୍ରିୟା ଆର୍ଗିନ୍ ହାରିବୁଟ୍ଟାରୀମତେର୍ବି . . ତୁ ॥ ଅର୍ଦ୍ଦଃ . .
ରହାନ୍ତିଃତତ୍ତ୍ଵପିଃପେବେ ॥ ସ୍ଥିତେବ ହାରିନ୍ତିରହାନ୍ତିଃତୋ ? ମଫ୍ରେତିନ୍ତିର୍ଦ୍ଦିନ ॥ ଗଲେଃତ୍ରୀ
ଣି ତଗାଃଲ୍ୟଃତେମୁପର୍ଦ ତର୍ବାଃତତ୍ତ୍ଵକ୍ରିୟାଃଶ୍ରିତେବା ଠିତେତୁପିନ୍ଦେତୁନ୍ଦ ॥

ଲ୍ଲିମଦ୍ୟର୍ବିତାନ୍ତ ପୁଣୀତାନ୍ତ କ୍ରିଃମିତିତାନ୍ତ ଫ୍ରେଡିନ୍ଦାନ୍ତ ॥ ତେବେ
ଗୁରୁତାନ୍ତର୍ବିତାନ୍ତ ପ୍ରମାଣିତାନ୍ତ ଗୁରୁତାନ୍ତ ମହାତାନ୍ତ ॥ ଅଧିକାରୀ ॥

သို့သော် ကျွန်မဆက်စဉ်းစားသည်။

အခိုရဝတီနှင့် ကုဏ္ဏလကေသာ ၁၂၁

ပရိသတ်မထားသူ။ မထော်နှင့် ကျွန်မ ဝါဒပြိုင်ပွဲကြီးကတော့ မကြာခင် ကျင်းပရတော့မည်။

ပွဲကောင်းပွဲကြီးဆိုတာ ပရိသတ်ရှေ့မှာက်မှာ ဖြစ်သင့်သည်။ ဒါမှ ကျွန်မ၏ ပညာစွမ်းနှင့် အောင်ပွဲကို မိမိရရ လှလှပပကြီး ပြနိုင်မည်။ ကြီးမြတ်သော အောင်ပွဲဆိုတာ လူမသိသူမသိ ဖြစ်မသွားသင့်။

ဟုတ်ပြီ။ ကျွန်မ သာဝတ္ထိမြို့ထဲ ပြန်ဝင်လိုက်ပြီးမည်။ ဓမ္မသေနာ ပတိ အရှင်သာရိပုတ္တရာမထော်နှင့် ကုဏ္ဏလကေသာတို့၏ ဝါဒပြိုင်ပွဲကြီးကျင်းပတော့မည်ဟု ကြွေးကြော်ဖိတ်ခေါ်လိုက်မည်။ တစ်ခါတည်း အုတ် အော်သောင်းတင်း။

“ဓမ္မသေနာပတိဆိုတဲ့ အရှင်သာရိပုတ္တရာမထော်နှင့် ကျွန်ပ်ကုဏ္ဏလကေသာတို့ တရားစစ်ထိုးကြမယ်။ ဝါဒပြိုင်ကြမယ်။ သပြေခက်ကို ထိုးနိုက်တဲ့သူနဲ့ သပြေခက်ကို နင်းခြေဖျက်ခံးသူတို့ရဲ့ စိန်ခေါ်ပွဲဖြစ်တယ်”

သာဝတ္ထိမြို့တွင်း လှည့်လည်ကာ ဤသတင်းထူးကို ကျွန်မကြွေးကြော်ဖြန့်ချိလိုက်သည်။ ဝင်းပေါက်၊ ခြိပေါက်၊ ပြေတင်းပေါက်များ ဖွင့်လာကြပြီး သာဝတ္ထိသားများသည် အုံသြားသော မျက်လုံးများဖြင့် ကျွန်မကို အစဉ် တစိုက် ငေးမောကြသည်။ တစ်မြို့လုံးရှိ လမ်းတကာလမ်း ကျွန်မလှည့်နေစရာမလို့။ ဤမျှဖြင့်ပင် အိမ်ခြေရှစ်သောင်းရှိသော သာဝတ္ထိနေပြည်တော်၌ ဆင့်ကဲဆင့်ကဲ နီးစပ်ရာ ပြောရင်း ဤသတင်းထူးကြီး ပြန့်သွားမည်သာ။

“မကြာမိ အချိန်အတွင်းမှာ ဓမ္မဒေသနာပတိ သာရိပုတ္တရာမထော်နဲ့ ကျွန်ပ်ကုဏ္ဏလကေသာတို့ တရားစစ်ထိုးပွဲကြီး စတော့မယ်။ စိတ်ဝင်စားသူ၊ တက်ရောက်နာကြားလိုသူ မှန်သမျှ လိုက်ခဲ့ကြ”

တစ်အိမ်ပြီးတစ်အိမ် တစ်ယောက်မှ နှစ်ယောက်။ တစ်စုံမှ နှစ်စုံ၊ သုံးစုံမှ လေးစုံ လူအုပ်ကြီးဖြစ်လာကာ လူစုံလူဝေးကြီးသည် ကျွန်မနောက်က လိုက်ပါလာသည်။ တပ်ဦးတံ့ခွန်မှ ချိတက်သွားသော စစ်သူရဲကြီး၏ အောင်ပွဲအတွက် လိုက်ပါ ဂုဏ်ပြုပို့ဆောင်ကြသည့်အတိုင်းပင်။

သာဝတ္ထိတစ်မြို့လုံး အိမ်စောင့်မျှပင် ရှိပါဦးမည်လားထင်ရလောက်အောင် လူအုပ်ကြီးက ကျွန်မနောက်မှ လိုက်ပါလာသည်။ ပရိသတ်အလယ်တွင် ဝါဒပြိုင်ပွဲကြီး နဲ့ရတော့မည် ဖြစ်သဖြင့် ကျွန်မမှာ အတိုင်းမသိ တက်ကြနေတော့သည်။

၁၆၂ ပြ ချုပ်သီးပြို

ဉ်တစ်ပွဲနဲ့ပြီးလျှင် မရှိမတစ်ခွင်မှာ ကုဏ္ဏလကေသာဟူသော
တက္ကတွန်းရဟန်းမ၏ ဂုဏ်သတင်းသည် နေမင်းလမင်းနယ် ဝင်းထိန်
တောက်ပတော့မည်။ ပြိုင်ဘက်ကင်းသော ဝါဒရှင်အဖြစ် မင်းမူနိုင်တော့
မည်။ ကျွန်ုမရင်ထဲမှာ တစ်ခါမှ မဖြစ်ဖူးသော လိုက်ခုန် တုန်ယင်ခြင်းများ
ဖြင့် တလျှပ်လျှပ် ဖြစ်နေတော့ပြီ။

ပြင်ပဲသို့။ . . အောင်ပဲဆီသို့။

ଶେଷ ଦ୍ୟୁମିତ୍ରୀ॥

သစ်ပင်တစ်ပင်ရင်းမှာ ထိုင်နေသော ဓမ္မသေနာပတီ။

ဆွမ်းအမူကိစ္စကို ပြုပြီး အသင့်စောင့်နေဟန် တူသည်။

သူ့နောက်မှာ ပရိသတ်မရှိ။ ဟင်း.. .ဟင်း၊ ကျွန်ုံမနောက်မှာက
သာဝတ္ထိတစ်မြို့လုံးလေ။

မျက်နှာချင်းဆိုင်မိကြလေပြီ။ ဉီးပြည်းစိမ်း ဖန်ရည်ဆိုးသက်နှံး၊ ဝင်းဝါသာ အသားအရော၊ ကြီးရင့်သာ လူနှုန်းတို့ဖြင့် အရှင်သာရိပုတ္တရာ မထော်။

“အင်း . . . ငါသပြခက်ကို ချီးဖျက်ပြီး စိန်ခေါ်မှုကို လက်ခံလိုက် သူပါလား” ဟူသော အသိဖြင့် ကျွန်မသွေးများ ဆူဝေလာသည်။

သို့သော် ဘာကြောင့်မှန်းမသိ။ ဉ်မထော်ကြီး၏ ကိုယ်အဝန်းမှာ
ပညာရောင်တိုဖြင့် တောက်ပနေသည်ဟု ကျွန်းမထင်သည်။ ကျွန်းမထင်
အသက်ကြီးသည်။ ပြီးတော့ ကြီးရင့်လုံခြုံသော လူနှစ်တို့ဖြင့် အစွဲအစပ်
ရှိသည်။ ဝါဒပြိုင်ပွဲအတွက် စိတ်တက်ကြွနေသော်လည်း လေးစားလောက်
သော ပြိုင်ပွဲဖြစ်ဖို့ အရေးကြီးကြောင်း ကျွန်းမသိသည်။ ထို့ကြောင့် သူ့နှစ်ယု
ပင် ကျွန်းမကိုယ် ကျွန်းမလည်း ရင့်ကျက်တည်ပြီမြေအောင် ဆောက်တည်ရ
မည်ဟု နားလည်လိုက်သည်။

သူရဲကောင်းတို့မည်သည်မှာ စစ်မြေပြင်တွင် ဒယီးဒယိုင် လူနှေ့
မနိုင် ဖြစ်မနေအပ်။ ဂုဏ်အသရောင်းသော ပြင်ပဲကြီးဖြစ်ရမည်လေ။

အပြစ်လွှတ်ရာအရပ်၏ ကွန်မ တည့်ရပ်လိုက်သည်။

ဒါက ကျွန်မ ကုဏ္ဏလကေသာသည် ပေါ့တန် သော့သွေးသော ပညာမဲ့ မဟုတ်ကြောင်း၊ ဝါဒရှင် တထူတွန်း ရဟန်းမဖြစ်ကြောင်း သူနှင့် တက္က အားလုံးသိဖော်အောင် ပြုလိုက်ခြင်းပင် ဖြစ်သည်။

အခိုရဝတီနှင့် ကုဏ္ဏလကေသာ ၁၆၂

နေရာယူလိုက်ပြီးပြီးချင်းမှာပင် ကျွန်မ အသက်ပြင်းပြင်းတစ်ချက် ရှိက်လျက်။ တရားစစ်ထိုးပွဲကြီး၏ ပထမဆုံး တရားဝင်မေးခွန်းကို မေးလိုက်သည်။

“တပည့်တော်မရဲ့ သပြခက်ကို အရှင်ဘုရားကြိတ်ခြေနှင့်နယ် စေအပ်ပါသလား”

“ငါကြိတ်ချေနှင့်နယ်စေအပ်ပြီ”

စစ်မျက်နှာအဖွင့်စကားဆိုပြီးပြီ။

“ဒါဆိုရင် အရှင်ဘုရားနဲ့ တပည့်တော် ဝါဒပြိုင်ဆိုင်မှု ဖြစ်ပြီပေါ့”

“ဖြစ်ပါစေ တက္ကတွန်းမလေး”

တက္ကတွန်းမလေးဆိုပါလား။ သူသုံးနှုန်းလိုက်ပုံက ကျွန်မကို သေးသိမ်စေရာ ရောက်သည်။ မည်သို့ပင် ရှိစေ။ စိန်ခေါ်ပွဲကို တရားဝင် ပြုပြီးကြပြီ။

ကျွန်မနောက်တစ်ဆင့် တက်လိုက်သည်။

“မည်သူက အရင်လက်ဦးမေးပြီး မည်သူက ဖြေဆိုမည်လဲ အရှင်ဘုရား”

“အမေးပုစ္စာဆိုသည်မှာ ငါတို့အားသာ ရှေးဦးပထမရောက်ရှိ တယ်၊ သို့သော် သင်တက္ကတွန်းမလေးသည်ပင် အလျင်အောင်းအလှည့်ယူပြီး သင် သိသောအချက်ကို မေးတော့”

သော်. . .ကျွန်မက စမေးရမည်ပေါ့၊ ဒါဟာ သက်ကြီး ဝါကြီး စောင့်ကြီး တစ်ပါးအဖြစ် ကျွန်မကို သူအခွင့်ပေးလိုက်ခြင်းပင်၊ ရှိစေ၊ သူက မေးပါဆိုမှတော့. . .

စောရပပါတ တောင်စောင်းမှ ဆင်းခဲ့ပြီးနောက် ပထမဆုံး ကျွန်မ ရဟန်းမပြုခဲ့သော တက္ကတွန်းတို့ထံတွင် အောင်းဆုံးသင်ယူ လေ့လာ တတ်မြောက်ခဲ့သည့် ဝါဒများ၊ အယူများ၊ ပညာများကို ကျွန်မ စမေးလိုက်သည်။ တက္ကတွန်းကျင့်စဉ်တို့၏ လျှို့ဝှက်ချက်များ၊ ရည်ရွယ်ချက်များ၊ လောက၏ လျှို့ဝှက်ချက်များ၊ စိတ်ဝိညာဉ်တို့၏ ဟိုမှာဘက်အမိပါယ်များ။

ပြီးတော့ တက္ကတွန်းထံမှ ဖဲခွာခဲ့ပြီး ရွာ၊ နိုင်း၊ မင်းနှင့် ပြည် ကျွန်မလှည့်လည်ခဲ့ရာအေသာများ၊ ဆည်းပူးခဲ့သည့် ပညာများ၊ နက်နဲ့သော ဂန္ဓိရကျင့်စဉ်များ၊ စကြေဝှေ့ကြီး၏ သဘောဓာတ်များ၊ မဏ္ဍာမ

၁၆။ ချော်ဦးညီ

ဒေသတစ်ခွင့် လုံးတွင် ရှိရှိသမျှသော ထင်ရှားကျော်ကြားသည်
ဝါဒအယူများ၊ ခဲကတ် သော ဝေါဟာရများ။

အင်း။ . အမေးတိုင်းမှာ အဖြေတွေ ထက်ကြပ်လိုက်လာကြသည်
ကောာ။

ကျွန်းမမေးခွန်းတွေအားလုံးကို မထော်ကြီး ဖြေသည်၊ ပြောသမျှ
အဖြေတိုင်းမှာလည်း လွှဲချော်တိမ်းပါးမှုမရှိ၊ အားလုံးမှန်သည်ချဉ်း၊ သည်
မထော်ကြီး သိလှချဉ်း။

မေးရင်းဖြေရင်းဖြင့်ပင် ကျွန်းမမှာ မေးစရာတွေ ကုန်သွားပြီဖြစ်
ကြောင်းကို သိလိုက်သည်။

ကျွန်းမဘက်ကတော့ ထိုးစစ်ဆင်ပြီးပြီ၊ မထော်ကြီးသည် ပညာ
ဥာဏ် ခိုင်းလွှားတို့ဖြင့် ကျွန်းများ ကွယ်ကာ လွင့်
ဖျောက်ချောသည်။

တရစပ်ပစ်လွှတ်နေသော မြားတံများ၊ ကျဉ်းတောက်ဘူးထဲမှာ
ကုန်သွားပြီ၊ ညီးလည်းလျော့ပြီ၊ လေးကိုင်းလည်း ပျော့ပြီ၊ ညီးခွဲလက်
ချောင်းတို့လည်း နာကျင် ကျိန်းစပ်နေကြပြီ။

မေးခွန်းမဲ့ မျက်လုံးများဖြင့် မထော်ကြီးကို ကျွန်းမင်းကြည့်နေမိ
သည်။ ငါအလှည့်ပြီးပြီ၊ သူ့အလှည့်ရောက်တော့မှာပါကလား။

“တက္ကတ္န်းမလေး၊ သင်ငါကို များစွာသော ပုစ္စာများဖြင့် မေးခဲ့
ပြီးပြီ၊ ငါကလည်း ဖြေခဲ့ပြီးပြီ၊ ယခု ပုစ္စာပြုရန်မှာ ငါဖြစ်တယ်၊ သင့်ကို
ငါပြေသုနာတစ်ခုမေးအဲ”

ကျွန်းမတစ်ကိုယ်လုံး ဖျော်းခနဲ့ဖြစ်သွားသည်ကို အသေအချာကြီး
ခံစားလိုက်ရသည်။ ဘာပါလိမ့်၊ ငါဒီလို တစ်ခါမှ မဖြစ်ဖူးပါလား။

သို့သော် ဟန်ကိုယ်ဖို့ ရှိရပေမည်၊ ဝါဒပြိုင်ပဲ သဘောတူညီချက်
အရ သူ့အမေးလှည့်လည်း ရောက်ပြီပင်။

“မေးပါ အရှင်ဘုရား”

ရင်ဆိုင်ရတော့မည့် ဘာမှန်းမသိနိုင်သည့် မေးခွန်းအတွက် ကျွန်းမ
အသက်ပြင်းပြင်းတစ်ချက် ရှိက်ကာ အသင့်ပြင်လိုက်သည်။ အင်း။ . ပြဿာ
နာတစ်ခုမေးအဲဆိုပါလား၊ အသက်ပြင်းပြင်း ရှိက်လိုက်သော်လည်း အသက်
ရှာမဝေချင်သလိုလို။

အခိုရဝတီနှင့် ကုဏ္ဏလကေသာ ၂၅၅

“တက္ကတွန်းမလေး ဖြေတော့၊ ဇက် နာမ ကို”

ဇက် နာမ ကို တရားတစ်မျိုးဆိုတာ ဘာလဲ။

တစ်ခုသော တရားဆိုတာ ဘာတဲ့လဲ။

ဘာ. . . တစ်ခုသော တရားလဲ။

ဘာတရား တစ်မျိုးလဲ။

ဦးစွာ သတိထားမိသည်မှာ လည်ချောင်းထဲမှာ ခြောက်သွေ့ပူ
လောင်လာခြင်းပင်ဖြစ်သည်။ ထို့နောက် ရင်ထဲမှာ ဆိုကြပ်သလိုလို ဖြစ်
လာသည်။ ဇက်နာမကို၊ ဇက်နာမကို။ ဘာလ စဉ်းစားစမ်း၊ အသိဉာဏ်ထဲ
မှာ ဦးနောက်ထဲမှာ ရှာဖွေစမ်း၊ မင်းဟာ ကုဏ္ဏလကေသာလေ၊ ပြိုင်ဘက်
ကင်းတဲ့ တက္ကတွန်းရဟန်းမလေ၊ ဟေး. . . သပြေခက်ကို ထိုးစိုက်စိန်ခေါ်
ခဲ့သူလေ။

စဉ်းစားစမ်း၊ ဇက်နာမကို။

ခေါင်းထဲမှာ မူးနောက်ရီဝေလာပြီ၊ နားထင်နားရင်းများမှာ တစ်
စစ်ကိုက်ခဲလာသည်ကောာ၊ နယူးဆံစပ်မှ ချွေးစီးကြောင်းများက မေးဖျားဆီ
သို့ ဆင်းသက်ကာ ချွေးသီးတို့ဖြစ်ပေါ်၍ တစ်ပေါက်ပေါက်ကျလာပြီကောာ။

ဇက် နာမ ကို. . .။

ခြေဖျားလက်ဖျားတွေ အေးလာ၊ ခေါင်းထဲမှာ တဒီးဒီးအော်မြည်၊
မှတ်ဉာဏ်က ပိန်းပိတ်သား အမောင်တိုက်။

ဇက် နာမ ကို. . .။

ကျွန်းမနှုတ်မှ စကားတစ်ခွန်းတိုးဆောင့်ထွက်သွားသည်။

“တပည့်တော်မ မသိပါ အရှင်ဘုရား”

ကျွန်းမနောက်မှ တဝါဒပေါ်အသံကြီး ကြားလိုက်ရသည်။ ထိုအခါ
မှပင် သာဝတ္ထိတစ်မြို့လုံးက ပရီသတ်များ ရှိနေပါလားဟု သိမှတ်မိတော့
သည်။

အလိုလေး . . . ငါ . . . ငါရဲ့းပြီ။

“တက္ကတွန်းမလေး၊ ငါတို့ သာသနာမှာ သာမဏောယ်လေးများ
ပင် လေ့လာသိရှိသည့် ပရီညာသုံးပါးဖြင့် ပိုင်းခြား၍ သိသည့် တရားတစ်
မျိုးကိုမှ သင်မသိလျှင် အခြားဘယ်တရားများကို သင်သိနိုင်မည်လဲ၊ သိနိုင်
မည်မဟုတ်”

၁၆။ အျမ်းညီ

တစ်ခုသော တရား၊ သိခိုင်းနှင့် မသိခိုင်း။

အလိုလေး . . ကျွန်မသည် ကိုယ့်ကိုယ်ကို ‘သိသူ’ဟု ထင်မှတ်မှားခဲ့ပါလား၊ မသိခိုင်းကို မသိခိုင်းဟု နားမလည်ခဲ့သူပါကလား၊ မသိခိုင်းကိုသိခိုင်းဟု ထင်ခဲ့သူပါကလား၊ ကျွန်မသိခဲ့တတ်ခဲ့ပြီဟု ထင်ယုံစွဲမှတ်ခဲ့သော အရာတို့သည် စင်စစ်အသိအတတ်မဟုတ်ပါတကား။

ပိတ်ဆိုခဲ့ကြပ်နေခဲ့သော အမှာင်တိက်ကြီးမှာ လျှပ်စီးအက်ကြောင်းတစ်ခု ဖြစ်ထွန်းလာသည်။ သေးမျှင်သော ထိအက်ကွဲကြောင်းလေးမှ စူးခနဲ့ အလင်းရောင်တစ်ခု ဖြာထွက်လာသည်။ ထို့နောက်မူ အမှာင်တိက်ကြီးသည် ဖျော်ဖျော်မြည်ကာ ပြိုကွဲပျက်စီးသွားသည်။

အခြားမဲ့မျှ တစ်ခဲနောက်သော အလင်း။

အို. . . ကျွန်မနှင့်လုံးသားသည် ပကတိအဖြူထည် အသွေးရောင်သို့ရောက်ရှိသွားပြီကေား။

မတ်တတ်ရပ်နေသော ကျွန်မ၏ ခြေအစုံတို့ ပျော်ညွတ်သွားသည်။ တောင့်တင်းမှာကြောနေခဲ့သော ကူးတို့ ခွေပျောင်းသွားသည်။ သည်နောက်မူ မထောင်မြတ်အရှင်၏ ခြေရင်းတွင် ကျွန်မဝေပ်စင်းမိလျက်သား။

“အရှင်ဘုရား၊ တပည့်တော်မသည် အရှင်ဘုရားအား ကိုးကွယ်ရာဟူ၍ သိမှတ်ဆည်းကပ်ပါ၏ အရှင်ဘုရား”

အရှုံးကို ကျေကျေနပ်နပ်ကြီး လက်ခံလိုက်ရသည်မှာ အားပါးတရ ရှိလှသလို ဤစကားတို့ကို လျှောက်လိုက်ရသည်မှာလည်း ကျွန်မအဖို့မြို့နှင့်ယုက်လှသည်။

“ငါကို ကိုးကွယ်ရာဟူ၍ သိမှတ်ဆည်းကပ်မှုပြုရန်မရှိ။ နတ်နှင့် တကွသော သတ္တာလောက်ကြီးတစ်ခုလုံး၌ အမြတ်ဆုံးပုဂ္ဂိုလ်ဖြစ်တော်မှာသော မြတ်စွာဘုရားသည် ဇွောက်ကျောင်းတိုက်တော်ဦး ဂန္ဓကုဋ္ဌကျောင်းတော်ဦး သိတင်းသုံးနေထိုင်တော်မူလျက်ရှိပြီ။ သင်သည် မြတ်စွာဘုရားကို ကိုးကွယ်ရာဟု သိမှတ်ဆည်းကပ်လေ့”

“ကောင်းလှပါပြီ ဘုရား”



နိဂုံးကျောင်

ထိန္ဒာ၊ ညနေချမ်းအခါတွင် အေတာင်ကျောင်းတိုက်သို့ ကုဏ္ဏလ ကေသာ ရောက်ရှိသွားသည်။ တည်ခြင်းငါးပါးဖြင့် မြတ်စွာဘုရားရှင်အား ရှိခိုးလျက်နေသာ ကုဏ္ဏလကေသာ၏ ဉာဏ်ရင့်ကျက်ချိန်ကို သိတော်မူ သော မြတ်စွာဘုရားက (အထောင်သချို့၊ ဂါထာတို့ပင် ဖြစ်လင့်ကစား၊ အကျိုးမယ်ဖွဲ့၊ မိုးဖွဲ့တောင်ဖွဲ့စသော ပုဒ်ဝါကျတို့ဖြင့် စပ်ယူဉ်ဘီမူ မည်သို့ မှ မချိုးမွမ်းအပ်၊ မမြတ်ချေ။ “အပွဲမာဒေါ အမတံ ပဒံ” အစရှိသော ဂါထာ ပိုဒ်ကို သခြားနားဖြင့် နာကြားရသည်ရှိသော် ကိုလေသာဟူ၊ အပူခပ်သိမ်း အပြီးတိုင်းပြီးအေး၏။ ထိုကိုလေသာ ဌီမြို့ကြောင်း တရားဂါထာကောင်း တစ်ပိုဒ်ကေသာလျှင် အထူးသဖြင့် ချိုးမွမ်းအပ် မြတ်လှပေ၏။) ဟူ၍ ဟော ကြားတော်မူလေသည်။

ကုဏ္ဏလကေသာသည် ဂါထာအဆုံးမှာ ရပ်တည်ရင်းဖြင့်ပင် ပဋိ သမ္မိဒါဉာဏ်လေးပါးတို့နှင့်တကွ အရဟတ္တဖိုလ်သို့ရောက်ရှိချုပ် မြတ်စွာဘုရားရှင်အား ရဟန်းမပြုပေးပါရန် လျောက်ထား တောင်းပန်လေသည်။ မြတ်စွာဘုရားရှင်က လက်ခံခွင့်ပြုတော်မူပြီး ကုဏ္ဏလကေသာသည် ဘီက္ခာနီမ ကျောင်းတိုက်သို့ သွားရောက်ချုပ် ရဟန်းမပြုသည်။

နောင်သောအခါ ဘီက္ခာ၊ ဘီက္ခာနီ၊ ဥပါသကာ၊
ဥပါသီကာဟူ သော ပရီသတ်လေးပါးအလယ်၌
(ကုဏ္ဏလကေသာထေရီမသည် လေးပိုဒ်ရှိသည့် တစ်ဂါထာ အဆုံးမှာပင် အရဟတ္တဖိုလ်သို့ ဆိုက်ခဲ့လေပြီ) ဟူ၍ ချိုးမွမ်း စကား ဖြစ်ပွားသည်။

ဘုရားရှင်သည် ထိုအကြောင်းကို အတ္ထာဖွတ်ပြု၍ ဘဒ္ဒါကုဏ္ဏလ ကေသာထေရီမအား ခိုပ္ပါဘီညာအရာဝယ် အသာဆုံးအမြတ်ဆုံး ဓာတ်ဒ် (လျှင်မြန်စွာ မဂ်ဉာဏ်ဖိုလ်ဉာဏ်ရခြင်းအရာ ဝယ်ဓာတ်ဒ်) ရာထူးဖွဲ့ ထား တော်မူလေသည်။

ଶର୍ମେଶ୍ୱର

କବିତାବଳୀ
ଅଧ୍ୟାତ୍ମିକ

